

စတော့အိတ်ချိန်းစာရင်းတင်သွင်းရန် ဖွင့်ဟဖော်ထုတ်ချက်စာတမ်း

ပထမပုဂ္ဂလိကဘဏ်လီမိတက်

ဤစာတမ်းတွင်ဖော်ပြထားသောအစုရှယ်ယာများကို မြန်မာနိုင်ငံအတွင်း၌ ၊ မြန်မာနိုင်ငံသားနှင့်

မြန်မာကုမ္ပဏီတို့ကသာဝယ်ယူခြင်း ရောင်းချခြင်းပြုနိုင်ပါသည်။

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်

မာတိကာ

အကြောင်းအရာ	စာမျက်နှာ
၁။ အဓိပ္ပာယ်ဖွင့်ဆိုချက်များ	၆
၂။ စတော့အိတ်ချိန်းဝင်နိုင်ရန် ဆောင်ရွက်မှုအကျဉ်းချုပ်	၈
၃။ ရွေးချယ်ထားသော ဘဏ္ဍာရေးအချက်အလက်များ	၁၂
၄။ စတော့အိတ်ချိန်းစာရင်းဝင်မှုဆိုင်ရာ သတင်းအချက်အလက်များ	၁၄
၅။ ဆုံးရှုံးနိုင်ခြေအကြောင်းရင်းများ	၁၅
၆။ လုပ်ငန်းနယ်ပယ်ဆိုင်ရာ သတင်းအချက်အလက်များ	၂၂
၇။ အစုရှယ်ယာထုတ်ဝေသူ အကြောင်းအရာ	၂၆
၈။ စီမံအုပ်ချုပ်ရေးအဖွဲ့မှ လုပ်ငန်းအခြေအနေသုံးသပ်တင်ပြချက်	၅၈
၉။ အစုရှယ်ယာထုတ်ဝေသူ၏ စီမံခန့်ခွဲမှု၊ အစုရှယ်ယာရှင်များနှင့် အစုရှယ်ယာများဆိုင်ရာ အကြောင်းအရာ၊ ဒါရိုက်တာအဖွဲ့ဝင်များ	၆၅
၁၀။ ဆက်နွယ်နေသူနှင့် ပတ်သက်သော ဆောင်ရွက်ချက်များ(RELATED PARTY TRANSCATIONS)	၉၁
၁၁။ ဘဏ္ဍာရေးသတင်းအချက်အလက်များ	၉၄
၁၂။ မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ် အစုရှယ်ယာဈေးကွက်	၉၅
၁၃။ သက်ဆိုင်သော မြန်မာနိုင်ငံဥပဒေများနှင့် စည်းမျဉ်းများအကျဉ်းချုပ်	၁၀၂
၁၄။ အခွန်အခများ	၁၀၉
၁၅။ အခြားသတင်းအချက်အလက်များ	၁၁၁

နောက်ဆက်တွဲ

၂၀၁၆ ခုနှစ်မတ်လ(၃၁) ရက်နေ့ ကုန်ဆုံးသောဘဏ္ဍာရေးနှစ်

-လက်မှတ်ရပြည်သူ့စာရင်းစစ်အဖွဲ့၏အစီရင်ခံစာ

- လက်ကျန်ရှင်းတမ်း

- ဝင်ငွေစာရင်းရှင်းတမ်း
- ငွေသားစီးဆင်းမှုရှင်းတမ်း
- အစုရှင်များရပိုင်ခွင့်ပြောင်းလဲမှုစာရင်းရှင်းတမ်း
- ဘဏ္ဍာရေးရှင်းတမ်းများအပေါ်ရှင်းလင်းချက်

၂၀၁၅ ခုနှစ်မတ်လ(၃၁) ရက်နေ့ ကုန်ဆုံးသောဘဏ္ဍာရေးနှစ်

- လက်မှတ်ရပြည်သူ့စာရင်းစစ်အဖွဲ့၏အစီရင်ခံစာ
- လက်ကျန်ရှင်းတမ်း
- ဝင်ငွေစာရင်းရှင်းတမ်း
- ငွေသားစီးဆင်းမှုရှင်းတမ်း
- အစုရှင်များရပိုင်ခွင့်ပြောင်းလဲမှုစာရင်းရှင်းတမ်း
- ဘဏ္ဍာရေးရှင်းတမ်းများအပေါ်ရှင်းလင်းချက်

သို့.

ရန်ကုန်စတော့အိတ်ချိန်းဖက်စပ်ကုမ္ပဏီလီမိတက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

တင်သွင်းသည့်ရက်စွဲ

၂၀၁၆ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်။

တင်သွင်းသည့်ကုမ္ပဏီ၏အမည်

ပထမပုဂ္ဂလိကဘဏ်လီမိတက်

ကုမ္ပဏီ၏ကိုယ်စားလှယ်

ဦးမြင့်ဇော် ဒါရိုက်တာ

တွဲဘက်အတွင်းရေးမှူး

ဒါရိုက်တာအဖွဲ့

ကုမ္ပဏီလိပ်စာ

အမှတ်(၆၁၉/၆၂၁)၊ ဗိုလ်ဆွန်ပက်လမ်းနှင့်

ကုန်သည်လမ်းထောင့်၊ ပန်းဘဲတန်းမြို့နယ်

ရန်ကုန်မြို့။

ဆက်သွယ်ရန်ပုဂ္ဂိုလ်

ဦးမြင့်ဇော်

ဒါရိုက်တာ/ အကြီးတန်းအထွေထွေမန်နေဂျာ

ဆက်သွယ်ရန်လိပ်စာ

အမှတ်(၆၁၉/၆၂၁)၊ ဗိုလ်ဆွန်ပက်လမ်းနှင့်

ကုန်သည်လမ်းထောင့်၊ ပန်းဘဲတန်းမြို့နယ်

ရန်ကုန်မြို့။

ဖုန်းနံပါတ်

၀၉၅၁၃၇၆၄၅၁ - ၄၅၂/၃၇၈၂၆၈ - ၂၆၉

၀၉၅၁၂၅၁၇၄၈ - ၇၄၉/ ၂၅၂၄၁၂

ဖက်စ်နံပါတ်

၀၉၅၁၂၅၂၄၀၈/၂၅၁၇၅၀/၂၅၁၇၄၇

ပထမပုဂ္ဂလိကဘဏ်လီမိတက်၏ဘဏ္ဍာရေး

မြန်မာငွေချေးသက်သေခံလက်မှတ်များ

အကြံပေးပုဂ္ဂိုလ်

လဲလှယ်ရောင်းဝယ်ရေးကုမ္ပဏီ(MSEC)

ဥပဒေရေးရာအကြံပေးပုဂ္ဂိုလ်

ပထမပုဂ္ဂလိကဘဏ်၏စာရင်းစစ်အဖွဲ့

အီးမေးလ်လိပ်စာ

စတော့အိတ်ချိန်းသို့ စာရင်းသွင်းခြင်း

ငွေချေးသက်သေခံလက်မှတ်အမျိုးအစား

စတော့အိတ်ချိန်းအမည်

ဤဖွင့်ဟဖော်ပြချက်စာတမ်းကိုအများပြည်သူ
သို့ပြသထားမည့်နေရာ

၂၁-၂၅ ဆူးလေဘုရားလမ်း

မြန်မာ့စီးပွားရေးဘဏ် (MEB) ၏ပထမထပ်
ရန်ကုန်တိုင်းဒေသကြီးရုံး၊ ပန်းဘဲတန်းမြို့နယ်
ရန်ကုန်မြို့။

ဒေါ်ယဉ်ယဉ်အေး

(၁၆-အေ)၊ မေခလမ်း၊ မရမ်းကုန်းမြို့နယ်၊
ရန်ကုန်မြို့။

ဦးမောင်မောင်အောင်

လက်မှတ်ရပြည်သူ့စာရင်းကိုင်

ဦးလှထွန်းနှင့်အဖွဲ့လီမိတက်၊ ၆၄(ဘီ)၊

ရွှေဂုံပလာဇာ၊ ကိုယ့်မင်းကိုယ်ချင်းလမ်း၊

ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

fpbho.ygn@gmail.com

hofist.private@gmail.com

သာမန်အစုရှယ်ယာများ

ရန်ကုန်စတော့အိတ်ချိန်း

(Yangon Stock Exchange)

ပထမပုဂ္ဂလိကဘဏ်လီမိတက်

အမှတ်(၆၁၉/၆၂၁)၊ ဗိုလ်ဆွန်ပက်လမ်းနှင့်
ကုန်သည်လမ်းထောင့်၊ ပန်းဘဲတန်းမြို့နယ်
ရန်ကုန်မြို့။

ပထမပုဂ္ဂလိကဘဏ်လီမိတက်၏ဝက်ဘ်ဆိုက်

<http://www.fpb.com.mm>

www.firstprivatebank.com.mm

၁။အဓိပ္ပါယ်ဖွင့်ဆိုချက်များ

FPB	ပထမပုဂ္ဂလိကဘဏ်လီမိတက်။
CBM	မြန်မာနိုင်ငံတော်ဗဟိုဘဏ်
MSEC	မြန်မာငွေချေးသက်သေခံလက်မှတ်များလဲလှယ် ရောင်းဝယ်ရေးကုမ္ပဏီ
MFTB	မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်
YSX	ရန်ကုန်စတော့အိတ်ချိန်း
SECM	မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီး ကြပ်ရေးကော်မရှင်
MOPF	စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
NPL	အတိုးအရင်းပေးဆပ်ရန် ပျက်ကွက်နေသည့်ချေးငွေ
FY	ဘဏ္ဍာရေးနှစ်(နှစ်တစ်နှစ်၏ ဧပြီလ ၁ရက်တွင်စတင်၍ နောင်လာမည့်နှစ်၏ မတ်လတွင် ကုန်ဆုံးသည်)
BOD	ပထမပုဂ္ဂလိကဘဏ်လီမိတက်ဒါရိုက်တာအဖွဲ့
Companies Act	မြန်မာကုမ္ပဏီများအက်ဥပဒေ (၁၉၁၄)
စတော့အိတ်ချိန်းစာရင်းတင်သွင်းခြင်း	ရန်ကုန်စတော့အိတ်ချိန်းတွင် အစုရှယ်ယာများစာရင်း သွင်းခြင်း
SE Law	ငွေချေးသက်သေခံလက်မှတ်များလဲလှယ်ရောင်းဝယ် ရေးဥပဒေ
SE Rules	ငွေချေးသက်သေခံလက်မှတ်များလဲလှယ် ရောင်း ဝယ်ရေးနည်းဥပဒေများ
AML	ငွေမည်းခဝါချမှုဆန့်ကျင်ကာကွယ်ခြင်း
DDL	စတော့အိတ်ချိန်းစာရင်းတင်သွင်းခြင်းဆိုင်ရာ

CBS

Kyats/Ks

USD/USD\$

ဖွင့်ဟဖော်ထုတ်ချက်စာတမ်း

နိုင်ငံတကာအဆင့်မှီဘဏ်လုပ်ငန်းစနစ်

မြန်မာကျပ်ငွေ

အမေရိကန်ဒေါ်လာငွေ

ဤခေါင်းစဉ်အောက်တွင်မပါဝင်သော်လည်း အောက်ဖော်ပြပါ အဓိပ္ပာယ်ဖွင့်ဆိုချက်များသည် ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဆိုင်ရာဥပဒေများတွင် ကန့်သတ်မထားသော်လည်း မြန်မာနိုင်ငံ၏ငွေချေးသက်သေခံလက်မှတ်များနှင့် ဆက်စပ်လျက်ရှိသော ဥပဒေ၊ နည်းဥပဒေ နှင့်စည်းကမ်းချက်များတွင် ဖော်ပြထားသည့်အတိုင်း အင်္ဂလိပ်ဘာသာမှ တိုက်ရိုက်ဘာသာပြန်ဆိုထားသောအဓိပ္ပာယ်ဖွင့်ဆိုချက်များဖြစ်ပါသည်။

အစုရှယ်ယာရှင်များ၏စာရင်းစစ်ကော်မတီ အစုရှယ်ယာရှင်(၃)ဦးပါဝင်သည့် စာရင်းစစ်ကော်မတီသည် စတော့အိတ်ချိန်းသို့ စာရင်းသွင်းသည့် အများနှင့်သက်ဆိုင်သောကုမ္ပဏီ၏ ဘဏ္ဍာရေးရှင်းတမ်းများ၊ ဘဏ်၏အတွင်းအပြင်စစ်ဆေးခြင်းနှင့် စာရင်းစစ်ခြင်းတို့ကို ပြန်လည်သုံးသပ်၍ ကြီးကြပ်ထိန်းညှိပေးရန်တာဝန်ရှိပါသည်။

ဘဏ်၏ဒါရိုက်တာများအဖွဲ့ နှစ်ပတ်လည်အထွေထွေအစည်းအဝေးတွင် အစုရှယ်ယာရှင်များမှ ရွေးချယ်တင်မြှောက် တာဝန်ပေးခဲ့သောကော်မတီဖြစ်ပါသည်။ ဒါရိုက်တာများအဖွဲ့သည် ကုမ္ပဏီ၏ သင်းဖွဲ့စည်းမျဉ်းပဋိညာဉ်စာတမ်းတွင် ဖော်ပြထားသည့်အတိုင်း သက်ဆိုင်ရာ တာဝန်များကို ခန့်အပ်ခြင်း၊ အစုရှယ်ယာများ ထုတ်ဝေခြင်း၊ အမြတ်ဝေစုခံစားခွင့်များကြေညာခြင်း အစရှိသည့် လုပ်ငန်းတာဝန်များကို စီမံခန့်ခွဲရမည်ဖြစ်သည်။

ဘဏ်ဖွင့်ရက် သာမန်စီးပွားရေးလုပ်ငန်းများတွင် လုပ်ငန်းဆောင်ရွက်သည့်နေ့ရက်အတွင်းရှိ အချိန်အတိုင်းအတာကို ထုံးစံအတိုင်းရည်ညွှန်းပါသည်။ တနင်္လာနေ့မှ သောကြာနေ့ထိ နံနက်၉း၃၀မှ ညနေ၄း၃၀အထိဖြစ်ပါသည်။

ကုမ္ပဏီ၏အရင်းအနှီးတန်ဖိုး ကုမ္ပဏီမှ တရားဝင်ထုတ်ဝေပြီးသော ရှယ်ယာများအားလုံး၏ စုစုပေါင်းဈေးကွက် ပေါက်ဈေးတန်ဖိုးဖြစ်သည်။ ဈေးကွက်ဝင်ရင်းနှီးမြှုပ်နှံမှုကို ကုမ္ပဏီရှယ်ယာ များနှင့် ရှယ်ယာတစ်စု၏ လက်ရှိဈေးကွက်ပေါက်ဈေးနှုန်းကို မြှောက်ခြင်းဖြင့် တွက်ချက်ပါသည်။ ဤကိန်းဂဏန်းအချက်အလက်ကို ကုမ္ပဏီ၏စုစုပေါင်းပိုင်ဆိုင်မှုတန်ဖိုး သို့မဟုတ် ရှယ်ယာရောင်းချမှုကို ကန့်ကွက်သည့်ကိစ္စများတွင် ကုမ္ပဏီ၏ပမာဏကိုစိစစ်ဆုံးဖြတ်ရာတွင်အသုံးပြုသည်။

၂။စတော့အိတ်ချိန်းဝင်နိုင်ရန်ဆောင်ရွက်မှုအကျဉ်းချုပ်

အရေးကြီးသောအချက်များ

ပထမပုဂ္ဂလိကဘဏ်လီမိတက်၏ ဒါရိုက်တာအဖွဲ့ဝင်များသည် ရန်ကုန်စတော့အိတ်ချိန်းYSX သို့ စာရင်းတင်သွင်းရန် အရည်အချင်းပြည့်မီသောအစုရှယ်ယာများအားလုံးအတွက် ဤဖွင့်ဟ ဖော်ထုတ်ချက်စာတမ်း(စတော့အိတ်ချိန်းသို့ စာရင်းတင်သွင်းရန်အတွက် ဖွင့်ဟဖော်ထုတ်ချက် စာတမ်းဟုခေါ်ဆိုပါသည်) ကိုအတည်ပြုခဲ့ပြီးဖြစ်သည်။ ဤဖွင့်ဟဖော်ထုတ်ချက်စာတမ်းနှင့်အညီ ရှယ်ယာအသစ်များအား ကြိုတင်ထုတ်ပေးခြင်းသို့မဟုတ်ရောင်းချခြင်းပြုမည်မဟုတ်ပါ။

ဤစာတမ်းတွင် ပါဝင်သည့်အချက်အလက်များ မှန်ကန်တိကျမှုရှိရေးနှင့်ပြည့်စုံမှုရှိရေးအတွက် ဒါရိုက်တာအဖွဲ့ဝင်တိုင်းက အပြည့်အဝတာဝန်ယူပါသည်။ လက်တွေ့ကျသော စုံစမ်းစစ်ဆေးမှုများ အားလုံးကိုဆောင်ရွက်ခဲ့ပြီးလျှင် ဤဖွင့်ဟဖော်ထုတ်ချက်စာတမ်းတွင် အမှားအယွင်း သို့မဟုတ် လှည့်စားဖော်ပြထားသော အကြောင်းအရာများ သို့မဟုတ် ချန်လှပ်ထားသောအချက်အလက်များ မပါရှိကြောင်းကို သူ/သူမတို့၏ အကောင်းဆုံးသောအတွေ့အကြုံ၊ အသိပညာနှင့်ယုံကြည်မှုတို့အရ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးချင်းစီကအာမခံပါသည်။

ရန်ကုန်စတော့အိတ်ချိန်း YSX သည် ဤဖွင့်ဟဖော်ထုတ်ချက်စာတမ်း၏ အပြီးသတ်တင်ပြမှု နှင့် ကုမ္ပဏီ၏ မှတ်ပုံတင်စာရင်းတင်သွင်းမှုကို မူအားဖြင့် သဘောတူပြီးဖြစ်ပါသည်။ ဤသို့သဘော တူခြင်း သည် YSX အနေဖြင့် ကမ်းလှမ်းထားသောရှယ်ယာများ ထုတ်ရောင်းရန်ထောက်ခံခြင်း သို့မဟုတ် ဤစာတမ်းတွင် ပါဝင်သောအကြောင်းအရာများ၊ အကြံပြုချက်များ သို့မဟုတ် သတင်း အချက်အလက်များ၏ တိကျမှန်ကန်မှုအတွက် တာဝန်ယူခြင်းဟု ယူဆရန် အရိပ်လက္ခဏာ တစ်ခု မဟုတ်ပါ။ ဥပဒေနှင့်အညီသို့မဟုတ် စည်းမျဉ်းစည်းကမ်းအတိုင်း လိုအပ်ချက်များအတိုင်း ပြည့်စုံပြီး ဖြစ်သည်ဟု ဆိုလိုခြင်းမဟုတ်ပါ။

YSX သည် ဤစာတမ်းတွင် ဖော်ပြထားသော သတင်းအချက်အလက် သို့မဟုတ် အကြောင်းအရာ တစ်စုံတစ်ရာအတွက် တာဝန်ယူမည်မဟုတ်ပါ။ ယင်း၏တိကျမှန်ကန်မှု သို့မဟုတ် ပြည့်စုံမှုအတွက် တရားဝင်ဖော်ပြလိမ့်မည်မဟုတ်ပါ။ ဤစာတမ်းပါ သတင်းအချက်အလက်များနှင့် ဆက်စပ်လျက် ရှိသည့် ရင်းနှီးမြှုပ်နှံမှုတစ်ခုအတွက် ရင်းနှီးမြှုပ်နှံသူများမှ ခံစားရဖွယ်ရှိသော ဆုံးရှုံးမှု တစ်စုံတစ်ရာ အတွက် YSX မှတာဝန်မရှိပါ။

ရှယ်ယာများကို မြန်မာနိုင်ငံသားများနှင့် မြန်မာကုမ္ပဏီများကသာ ဝယ်ယူခြင်း၊ ရောင်းချခြင်း ပြုလုပ်နိုင်ပါသည်။

ရှယ်ယာများကိုဝယ်ယူမည့် ပုဂ္ဂိုလ်သည် သူ/သူမ၏ ကိုယ်ပိုင်တန်ဖိုးဖြတ်မှုအပေါ် ယုံကြည်အားထားသင့်ပေသည်။ သူ/သူမ၏ရင်းနှီးမြှုပ်နှံမှု ရည်ရွယ်ချက်၊ ဆုံးရှုံးနိုင်ခြေအနေအထားနှင့် ဘဏ္ဍာရေးအခြေအနေ အစရှိသည်တို့ကိုချိန်ဆစဉ်းစားခြင်းဖြင့် ရှယ်ယာဝယ်ယူခြင်းနှင့် ဆက်စပ် နေသည့်အန္တရာယ်များကို အကဲဖြတ်သင့်သည်။ ရှယ်ယာများဝယ်ယူရန် စဉ်းစားရာတွင်ဖြစ်စေ၊ ဤဖွင့်ဟ ဖော်ထုတ်ချက်စာတမ်းနှင့်ပတ်သက်၍ဖြစ်စေ၊ သင့်တွင် သံသယတစ်စုံတစ်ရာရှိခဲ့ပါက ငွေချေး သက်သေခံလက်မှတ်ကုမ္ပဏီများ၊ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာအကြံပေးပုဂ္ဂိုလ်များ သို့မဟုတ် ကျွမ်းကျင်သူ ပညာရှင်များနှင့်တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

ဤဖွင့်ဟဖော်ထုတ်ချက်စာတမ်းမိတ္တူများကိုပထမပုဂ္ဂလိကဘဏ်လီမိတက်၊အမှတ် (၆၁၉/၆၂၁) ကုန်သည်လမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် တောင်းယူနိုင်ပါသည်။

ဤဖွင့်ဟဖော်ထုတ်ချက်စာတမ်းမိတ္တူကို ဘဏ်၏ဝက်ဘ်ဆိုက်ဖြစ်သော www.firstprivatebank.com.mm မှလည်း ရယူနိုင်ပါသည်။

အများပြည်သူ စူးစမ်းစစ်ဆေးနိုင်ရန် အစုရှယ်ယာများထုတ်ဝေသည့်ကုမ္ပဏီ၏ တရားဝင် သတင်း အချက်အလက်များ မိတ္တူရရှိနိုင်သည့်ရုံးဌာန

ရုံးအမည်	ပထမပုဂ္ဂလိကဘဏ်လီမိတက်
တည်နေရာ	အမှတ်(၆၁၉/၆၂၁)၊ပိုလ်ဆွန်ပက်လမ်းနှင့် ကုန်သည်လမ်းထောင့်၊ပန်းဘဲတန်းမြို့နယ် ရန်ကုန်မြို့။

မသက်ဆိုင်ကြောင်းရှင်းလင်းချက်

စတော့အိတ်ချိန်းသို့ဝင်ရောက်ရန်အတွက် ဤဖွင့်ဟဖော်ထုတ်ချက်စာတမ်းသည် ကုမ္ပဏီနှင့် မိမိတို့ယုံကြည်အားထားလောက်သည့် နေရာအရင်းအမြစ်များမှ ရရှိသည့် သတင်းအချက်အလက် နှင့်အထောက်အထားများအပေါ် အခြေခံထားခြင်းဖြစ်ပါသည်။ ဘဏ္ဍာရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် သည် အဆိုပါသတင်းအချက်အလက်နှင့် အထောက်အထားများ၏ တိကျမှန်ကန်မှု သို့မဟုတ် ပြည့်စုံမှုကိုဖြစ်စေ၊ ဤဖွင့်ဟဖော်ထုတ်ချက်စာတမ်းတွင် မပါဝင်သည့် အချက်အလက်များကိုဖြစ်စေ၊ ကိုယ်စားပြုခြင်း၊ အာမခံခြင်း၊ ဖော်ပြခြင်းသို့မဟုတ် သွယ်ဝိုက်ညွှန်းဆိုခြင်း ပြုလုပ်မည်မဟုတ်ပါ။

သို့တည်းမဟုတ် အာမခံသူ၏ကတိ၊ တာဝန်ယူမှုသို့မဟုတ် ကိုယ်စားပြုမှုအနေဖြင့်သာ အနက် အဓိပ္ပာယ်ကောက်ယူခြင်း သို့မဟုတ်အားထားယုံကြည်ခြင်းပြုသင့်ပေသည်။ဘဏ္ဍာရေးဆိုင်ရာအကြံ ပေးပုဂ္ဂိုလ်သည်စတော့အိတ်ချိန်းဝင်ရောက်ရန်ဖွင့်ဟဖော်ထုတ်ချက်စာတမ်းတွင်ပါဝင်သောသို့မဟုတ် ရည်ညွှန်းထားသော သတင်းအချက်အလက်များနှင့် အထောက်အထားများ၏ တိကျ မှန်ကန်မှု သို့မဟုတ် ပြည့်စုံမှုအပေါ် တာဝန်ခံခြင်းသို့မဟုတ် ပေးဆပ်ရန်တာဝန်ယူခြင်း ပြုမည် မဟုတ်ပါ။

ဤဖွင့်ဟဖော်ထုတ်ချက်စာတမ်းပါ သတင်းအချက်အလက်များနှင့် အထောက်အထားများ၏ တိကျ မှန်ကန်ပြည့်စုံမှုကို စုံစမ်းစစ်ဆေးရာတွင်ဖြစ်စေ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆုံးဖြတ်ချက်ချရာတွင် ဖြစ်စေ၊ ဘဏ္ဍာရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်အပေါ်တွင်သော်လည်းကောင်း၊ ဘဏ္ဍာရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နှင့်ရင်းနှီးပတ်သက်သော ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အပေါ်တွင် သော်လည်းကောင်း၊ အားထားယုံကြည်၍မရကြောင်းကို ဤဖွင့်ဟထုတ်ဖော်ချက်စာတမ်း ရရှိထားသူ သို့မဟုတ် ကြည့်ရှုထားသူ တိုင်းမှ သိရှိလက်ခံထားရပါမည်။

ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက် တရားဥပဒေနှင့်အညီ ဈေးနှုန်းယှဉ်ပြိုင်အဆိုပြုခြင်း၊ အစုရှယ်ယာများ ဝယ်ယူရန်ကြိုတင်ကမ်းလှမ်းခြင်း နှင့်ဝယ်ယူခြင်း သို့မဟုတ်ရှယ်ယာများတွင် ရင်းနှီးမြှုပ်နှံခြင်း တို့နှင့် ပတ်သက်သောကိစ္စရပ်များတွင် ဘဏ္ဍာရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်သည် အဆိုပါ ပုဂ္ဂိုလ်အား မည်သို့မျှ ကိုယ်စားဆောင်ရွက်ပေး၍ ရမည်မဟုတ်ပါ။

ရှေ့အလားအလာဖော်ပြချက်များ

ဤဖွင့်ဟဖော်ပြချက်စာတမ်းတွင်ကုမ္ပဏီအနာဂတ်အလားအလာနှင့်ဘဏ္ဍာရေးအခြေအနေတို့ အပေါ် ကုမ္ပဏီ၏ လက်ရှိထင်မြင်ယူဆချက်များ ထင်ဟပ်နေသည့် ရှေ့အလားအလာ ခန့်မှန်း ဖော်ပြချက်များ ပါဝင်သည်။ အလားတူပင် လုပ်ငန်းအကောင်အထည်ဖော်မှုများတွင်လည်း ကုမ္ပဏီ၏ စီးပွားရေးကို ထိခိုက်စေနိုင်သည့် ဆုံးရှုံးနိုင်ခြေများနှင့် ပတ်သက်သော ဖော်ပြချက်များ၊ ကုမ္ပဏီ၏ စွမ်းအားနှင့် မဟာဗျူဟာမြောက် လက်ဦးရယူအကောင်အထည်ဖော်မှုများကိုလည်း ကန့်သတ် မထားပဲဖော်ပြထားရှိပါသည်။ ကုမ္ပဏီ၏ အနာဂတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ဘဏ္ဍာရေး ဆိုင်ရာလုပ်ဆောင်မှုများနှင့် ပတ်သက်သောအခြားဖော်ပြချက်များလည်း ပါဝင်ပါသည်။

ယင်းရှေ့အလားအလာခန့်မှန်းဖော်ပြချက်များကိုယူဆသည်၊ခန့်မှန်းသည်၊ကြိုတင်ခန့်မှန်း သည်၊ မျှော်လင့်သည်၊ ယုံကြည်သည်၊ အစီအစဉ်ရှိသည်၊ ဖြစ်နိုင်သည်၊ ဖြစ်ခဲ့နိုင်သည်၊ ဖြစ်လိမ့်မည်၊ ဖြစ်သင့်သည် စသောစကားလုံးများ သို့မဟုတ် ယင်းတို့၏ ဆန့်ကျင်ဘက်စကားလုံးများ၊ သို့မဟုတ် နှိုင်းယှဉ်စကားလုံးများဖြင့် ဖော်ပြခဲ့ပါသည်။ ယင်းရှေ့အလားအလာ ခန့်မှန်းဖော်ပြချက် များမှာ သမိုင်းဝင်အချက်အလက်များ မဟုတ်ပါ။ ကုမ္ပဏီ၏ ဘဏ္ဍာရေးအခြေအနေ၊ လက်တွေ့

အကောင်အထည်ဖော်နေမှု ရလဒ်များ၊ ငွေဖြစ်လွယ်မှု၊ မျှော်လင့်ချက်များ၊ ကြီးပွားတိုးတက်မှု၊ ကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသော စီးပွားရေးလုပ်ငန်းနှင့် မဟာဗျူဟာများ အစရှိသည့်အချက်များနှင့် ဆက်စပ်နေသော လက်ရှိမျှော်မှန်းချက်များ သို့မဟုတ်ယုံကြည်မှုများအနေဖြင့် ပေါ်ထွက်လာခြင်း ဖြစ်သည်။

ရှယ်ယာများတွင်ရင်းနှီးမြှုပ်နှံမည့်ပုဂ္ဂိုလ်များအနေဖြင့်ထိုရှေ့အလားအလာ ခန့်မှန်းဖော်ပြချက် များသည် အနာဂတ်လုပ်ငန်းဆောင်ရွက်မှုများအပေါ် အာမခံနိုင်မည် မဟုတ်ကြောင်းနှင့် ကုမ္ပဏီ၏ အမှန်တကယ် ဘဏ္ဍာရေးအနေအထား၊ လုပ်ငန်းဆောင်ရွက်မှုရလဒ်နှင့် ငွေဖြစ်လွယ်မှု၊ ကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသော စီးပွားရေးလုပ်ငန်း၏ ဖွံ့ဖြိုးတိုးတက်မှုတို့သည် လက်တွေ့တွင် ဤရှေ့အလားအလာ မျှော်မှန်းချက်တွင် အဆိုပြုထားခဲ့သည်တို့နှင့် ကွာခြားမှုရှိနိုင်ကြောင်း တို့ကို သတိပြုကြရမည်ဖြစ်သည်။

ဤရှေ့အလားအလာမျှော်လင့်ချက်များပေါ်တွင်အခြေခံထားသည့်ရည်ရွယ်ချက်များ၊ ယုံကြည် မှုများသို့မဟုတ်လက်ရှိမျှော်မှန်းချက်များသည် လက်တွေ့ဖြစ်ပေါ်လာလိမ့်မည်ဟုကုမ္ပဏီမှအာမခံနိုင် မည် မဟုတ်ပါ။

ဖြန့်ဝေခြင်း

ဤဖွင့်ဟဖော်ထုတ်ချက်စာတမ်း (DDL) အီလက်ထရောနစ်ပားရှင်းကို YSX ဝက်ဘ်ဆိုက် (<http://ysx-mm.com>)တွင်ကြည့်ရှုနိုင်ကူးယူနိုင်ပါသည်။တောင်းဆိုပါကရှယ်ယာရင်းနှီးမြှုပ်နှံလိုသည့် ရင်းနှီးမြှုပ်နှံသူများထံသို့ အီးမေးလ်ဖြင့်ပို့ပေးနိုင်ပါသည်။ ဤဖွင့်ဟဖော်ထုတ်ချက်စာတမ်းကို အီးမေးလ်ဖြင့် ဖြစ်စေ၊ စာဖြင့်ဖြစ်စေ ကုမ္ပဏီမှ သို့မဟုတ် အာမခံသူမှ လက်ခံရရှိပါက ဤဖွင့်ဟဖော်ထုတ်ချက် စာတမ်းတွင် ပါဝင်သည့် သို့မဟုတ် ထုတ်ဖော်ထားသည့် သတိပေးချက်များ၊ ငြင်းဆိုချက်များ၊ အခြေအနေနှင့် ဖော်ပြချက်များအားလုံးကို ရင်းနှီးမြှုပ်နှံသူများက အပြည့်အဝ သိရှိသဘောတူညီပြီးဖြစ်သည်ဟုမှတ်ယူပါသည်။ဤဖွင့်ဟဖော်ထုတ်ချက်စာတမ်းနှင့်ယင်းစာတမ်းတွင် ပါရှိသောအကြောင်းအရာတစ်ခုခုကို ရင်းနှီးမြှုပ်နှံသူများထံ ကြိုတင်အသိပေးအကြောင်းကြားခြင်းမရှိပဲ နောက်ပိုင်းတွင် ပြောင်းလဲခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ခေတ်နှင့်အညီမွမ်းမံခြင်း ပြုလုပ်နိုင်ကြောင်း ကိုလည်း သတိပြုထားရမည်ဖြစ်သည်။

၃။ ရွေးချယ်ထားသော ဘဏ္ဍာရေးအချက်အလက်များ

အောက်တွင် ဖော်ပြထားသော ဘဏ္ဍာရေးအချက်အလက်များမှာ မတ်လ ၃၁ ရက်တွင် ကုန်ဆုံးသော ဘဏ္ဍာရေးနှစ် ၂၀၁၅ နှင့် ၂၀၁၆ ခုနှစ်တို့အတွက် စာရင်းစစ်မှန်ဆေးပြီးသော ဘဏ္ဍာရေးရှင်းတမ်းများမှ ပြုစုထားခြင်းဖြစ်ပါသည်။ ယင်းတို့၏မိတ္တူများကို နောက်ဆက်တွဲတွင် ပူးတွဲ ဖော်ပြထားပါသည်။ ဤအချက်အလက်များကို စီမံခန့်ခွဲမှုဆိုင်ရာဆွေးနွေးချက်၊ ဘဏ္ဍာရေးအခြေအနေ နှင့်လုပ်ငန်းဆောင်ရွက်မှုရလဒ်များကို ခွဲခြမ်းစိပ်ဖြာခြင်းအပိုင်း၊ ဤဖွင့်ဟ ဖော်ထုတ်ချက်စာတမ်းပါ ကျွန်ုပ်တို့၏ စာရင်းစစ်မှန်ဆေးပြီးသော ဘဏ္ဍာရေးရှင်းတမ်းများ၊ ဆက်စပ် မှတ်စုများနှင့်အတူ ဖတ်ရှုသင့်ပါသည်။

(ကျပ်သန်းပေါင်း)

ဘဏ္ဍာရေးအခြေအနေအကျဉ်းချုပ်	၂၀၁၆	၂၀၁၅	၂၀၁၄
<u>လက်ကျန်ရှင်းတမ်း</u>			
ငွေသားနှင့်အာမခံစာချုပ်များ	၃၀,၀၄၈.၇၆	၂၆,၂၉၄.၄၀	၁၉,၈၂၈.၇၇
ငွေနှင့်ငွေဖြစ်လွယ်သောရပိုင်ခွင့်များ	၁၇၂,၀၀၄.၇၄	၁၅၅,၃၂၆.၂၇	၁၃၆,၅၃၈.၆၁
ငွေဖြစ်မလွယ်သောရပိုင်ခွင့်များ	၅,၃၉၇.၉၃	၃,၈၉၇.၆၄	၃,၈၈၀.၂၈
<u>စုစုပေါင်းရပိုင်ခွင့်များ</u>	<u>၂၀၇,၄၅၁.၄၃</u>	<u>၁၈၅,၅၁၈.၃၁</u>	<u>၁၆၀,၂၄၇.၆၆</u>
လက်ငင်းပေးရန်တာဝန်များ	၁၅၅,၄၃၂.၁၂	၁၄၃,၇၀၅.၅၄	၁၂၃,၈၈၃.၂၅
<u>စုစုပေါင်းပေးရန်တာဝန်များ</u>	<u>၁၅၅,၄၃၂.၁၂</u>	<u>၁၄၃,၇၀၅.၅၄</u>	<u>၁၂၃,၈၈၃.၂၅</u>
<u>စုစုပေါင်းအသားတင်ပိုင်ဆိုင်ခွင့်တန်ဖိုး</u>	<u>၅၂,၀၁၉.၃၁</u>	<u>၄၁,၈၁၂.၇၇</u>	<u>၃၆,၃၆၄.၄၁</u>
<u>အရုံးအမြတ်ရှင်းတမ်း</u>			
စုစုပေါင်းဝင်ငွေ	၂၂,၆၄၆.၁၉	၂၀,၈၅၀.၅၆	၁၈,၃၂၇.၃၉
အကြမ်းအမြတ်	၈,၅၄၉.၃၄	၈,၇၆၂.၄၀	၈,၀၄၈.၃၄
အသုံးစရိတ်များမနှုတ်မီအမြတ်ငွေ	၁၀,၈၆၅.၉၆	၁၀,၇၇၄.၁၀	၉,၈၄၄.၁၄
စီမံခန့်ခွဲမှုစရိတ်များ	၂,၁၁၀.၀၀	၁,၆၉၇.၅၀	၁,၅၁၃.၄၁
အခွန်အခများမနှုတ်မီအမြတ်ငွေ	၈,၇၅၅.၉၆	၉,၀၇၆.၆၀	၈,၃၃၀.၇၃
အခွန်အခများ	၂၀၆.၆၂	၃၁၄.၂၀	၂၈၂.၃၉

ဝင်ငွေခွန်

၂,၁၃၇.၂၀

၂,၁၈၉.၃၅

၂,၀၁၀.၅၃

အသားတင်အမြတ်ငွေ

၆,၄၁၂.၁၄

၆,၅၇၃.၀၅

၆,၀၃၇.၈၁

၄။ စတော့အိတ်ချိန်းစာရင်းဝင်မှုဆိုင်ရာ သတင်းအချက်အလက်များ

စတော့အိတ်ချိန်းသို့စာရင်းတင်သွင်းခြင်း

ရန်ကုန်စတော့အိတ်ချိန်း YSX သို့ကုမ္ပဏီ၏ အစုရှယ်ယာများ မှတ်ပုံတင်စာရင်းသွင်းနိုင်ရန် လျှောက်ထားခဲ့ပြီးဖြစ်ပါသည်။ သဘောတူအတည်ပြုချက်ရပြီးနောက် တစ်လအတွင်း YSX တွင် ရှယ်ယာများ ဝယ်ယူရောင်းချနိုင်ရန် မျှော်လင့်ပါသည်။ ဤဖွင့်ဟချက်စာတမ်းနှင့်အညီ မည်သည့် ရှယ်ယာကိုမျှ ကြိုတင်ဝယ်ယူရန် ထုတ်ပေးခြင်း သို့မဟုတ် ရောင်းချခြင်း ပြုမည်မဟုတ်ပါ။ YSX၏ လိုအပ်ချက်နှင့် နည်းဥပဒေများအားလုံးကို ကုမ္ပဏီမှ လိုက်နာမည်ဖြစ်ကြောင်း ဒါရိုက်တာအဖွဲ့မှ အာမခံနိုင်ပါသည်။

စတော့အိတ်ချိန်းသို့စာရင်းသွင်းခြင်းအတွက်ခန့်မှန်းကုန်ကျစရိတ်များ

စတော့အိတ်ချိန်းသို့စာရင်းသွင်းခြင်းအတွက် စုစုပေါင်းကုန်ကျစရိတ်များအားလုံးကို ကုမ္ပဏီမှ ကျခံမည်ဖြစ်ပြီး အနီးစပ်ဆုံးအားဖြင့် ၁၃,၅၀၀,၀၀၀ ကျပ်ကုန်ကျမည်ဟုခန့်မှန်းပါသည်။

(၁) စာရင်းသွင်းခ	၁,၅၀၀,၀၀၀ ကျပ်
(၂) ပုံနှိပ်ခြင်းနှင့်ကြော်ငြာစရိတ်	၁,၀၀၀,၀၀၀ ကျပ်
(၃) ကျွမ်းကျင်အကြံပေးပညာရှင်ငှားရမ်းခ	၁၀,၀၀၀,၀၀၀ ကျပ်
(၄) အထွေထွေ	၁,၀၀၀,၀၀၀ ကျပ်

၅။ ဆုံးရှုံးနိုင်ခြေအကြောင်းရင်းများ

မြန်မာနိုင်ငံ၏နိုင်ငံရေးမတည်ငြိမ်မှု၊ နိုင်ငံစီးပွားရေးအခြေအနေနှင့် ငွေကြေးဆိုင်ရာမရေရာမှု၊ အခြား ဈေးကွက်များထက် အိမ်ခြေဈေးမြင့်မားနေမှု တို့ကြောင့် မြန်မာနိုင်ငံရှိ ဘဏ်လုပ်ငန်းများသည် အမှန်တကယ်အန္တရာယ်ရှိသည့် အခြေအနေသို့ ရောက်ရှိနေပေသည်။ ပထမပုဂ္ဂလိကဘဏ်အနေဖြင့် အဓိက ရင်ဆိုင်နေရသည့် ဆုံးရှုံးနိုင်ခြေရှိသောအခြေအနေ (၃) ရပ်မှာ ကြွေးဆုံးပြဿနာ၊ လုပ်ငန်းလည်ပတ်မှုဆိုင်ရာပြဿနာနှင့် ဈေးကွက်ပြဿနာ တို့ဖြစ်ပါသည်။ ပထမပုဂ္ဂလိကဘဏ်လီမိတက်မှ အထူးသဖြင့် ရင်ဆိုင်နေရသော အဓိကဆုံးရှုံးနိုင်ခြေပြဿနာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ကြွေးဆုံးပြဿနာ(Credit Risk)

အတိုးရငွေကို အဓိကပင်ငွေအဖြစ် အားထားနေရသော ပုဂ္ဂလိကဘဏ်များအားလုံးအတွက် ကြွေးဆုံးပြဿနာသည် ဆုံးရှုံးနိုင်ခြေရှိသော အဓိကအကြောင်းရင်းဖြစ်ပေသည်။ ခိုင်မာသော ချေးငွေပေါ်လစီ၊ချေးငွေလျှောက်လွှာများအားစနစ်တကျစစ်ခြင်းနှင့်ထိရောက်စွာကြီးကြပ်ကွပ်ကဲခြင်း တို့ဖြင့် အတိုး အရင်း ပေးဆပ်ရန် ပျက်ကွက်သော ကြွေးဆုံးချေးငွေများကို မပြောပလောက်သော ပမာဏအထိလျော့ကျစေနိုင်ပါ သည်။ ပထမပုဂ္ဂလိကဘဏ်တွင် လက်ရှိအားဖြင့် ကြွေးဆုံးပြဿနာကို ကောင်းစွာထိန်းချုပ်ထားနိုင်ပါသည်။လောလောဆယ်ကြွေးဆုံးတစ်ခုသာရှိပြီးကျပ်သန်း၃၀ဖြစ်ပါသည်။ တရားရုံးမှငွေချေးသူ၏ပိုင်ဆိုင်မှု(အပေါင်ပစ္စည်း)ကို လေလံတင်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် ပထမ အကြိမ်လေလံတွင် အောင်မြင်မှုမရခဲ့သဖြင့် ဒုတိယအကြိမ်တွင် ကြမ်းခင်းဈေး လျှော့ချပေးရလိမ့်မည် ဖြစ်သည်။ ပထမပုဂ္ဂလိကဘဏ်အနေဖြင့် မူလချေးငွေ၊ အတိုး၊ ဒဏ်ငွေနှင့်စရိတ်စကများအတွက် ကာမိနိုင်ဖွယ်မရှိပါ။ ကြွေးဆုံးများကို ပြန်လည်ရရှိနိုင်ရန် ဘဏ်များအနေဖြင့် အလွန်တရာကြာမြင့်စွာ အချိန်ယူလေ့ရှိသည့် တရားရေးလုပ်ငန်းစဉ်များကို များသောအားဖြင့် ရင်ဆိုင်ကျင့်သုံးကြရပါသည်။ ကြွေးဆုံးပြဿနာများကို ပထမပုဂ္ဂလိကဘဏ်အနေဖြင့် လက်တွေ့ရင်ဆိုင်ဖြေရှင်းနေရခြင်းမှာ ချေးယူသူ၏ စီးပွားရေးလုပ်ငန်းအခြေအနေ၊ မတည်ငြိမ်သောအိမ်ခြေဈေးအတက်အကျ၊ ပထမပုဂ္ဂလိကဘဏ်၏ ချေးငွေတန်ဖိုးဖြတ်မှုမြင့်မားခြင်းအပြင် အထွေထွေပြည်တွင်းစီးပွားရေး အခြေအနေများနှင့်ဆက်စပ်လျက်ရှိသော အကြောင်းအရာများစွာတို့ကြောင့် ဖြစ်ပါသည်။

အတိုးနှုန်းမတည်ငြိမ်ခြင်းပြဿနာ

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အပ်ငွေနှင့် ချေးငွေအတွက် အတိုးနှုန်းများကို သတ်မှတ်ပေးပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ချေးငွေများအပေါ် ကောက်ခံခွင့်ရှိသည့် အမြင့်ဆုံး အတိုးနှုန်းနှင့် ငွေစုစာရင်းအပေါ် ကောက်ခံခွင့်ရှိသည့် အနိမ့်ဆုံး အတိုးနှုန်းများကို ပြဌာန်းပေးပါသည်။မိမိတို့ဘဏ်အနေဖြင့်မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှချမှတ်ထားသောအတိုးနှုန်းသတ်မှတ်မှု

ဘောင်များအတွင်း၌သာလျှင် လုပ်ငန်းဆောင်ရွက် လည်ပတ်လျက်ရှိပါသည်။ အပ်ငွေ၊ ချေးငွေများနှင့်စပ်လျဉ်း၍ မိမိတို့ဘဏ်အနေဖြင့် အရေစွန့်၍ အလေးပေး ဆောင်ရွက်မှုများကို မလုပ်ဆောင်နိုင်သေးပါ။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် စီးပွားရေးနှင့်ငွေကြေးအတက်အကျ အခြေအနေပေါ်မူတည်၍ အတိုးနှုန်းများကို အချိန်တိုအတွင်း ပြောင်းလဲပစ်နိုင်ပါသည်။ အပ်ငွေ နှင့် ချေးငွေများ၏ အတိုးနှုန်းများကို အပြိုင်အဆိုင်လျှော့ချခြင်းသည် ဘဏ်များ၏အမြတ်အစွန်းကို ထိခိုက် စေသည့် ကြီးမားသော အခြားပြဿနာတစ်ခုဖြစ်ပါသည်။ ထို့ကြောင့် ဘဏ်များ၏အတိုးနှုန်း မတည်ငြိမ်မှုများ ဖြစ်ပေါ်စေခဲ့ပြီးယင်းကဲ့သို့ဖြစ်ပေါ်စေခြင်းသည် ဘဏ်၏အမြတ်ရရှိမှုအပေါ် အကျိုးသက်ရောက် စေနိုင်ပါသည်။

နိုင်ငံခြားသုံးငွေဆိုင်ရာဆုံးရှုံးနိုင်ခြေ

လက်ရှိအားဖြင့်မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေလဲလှယ်နှုန်းကို နှုန်းရှင်စနစ်ဖြင့် စီမံခန့်ခွဲလျက်ရှိပါသည်။ ဗဟိုဘဏ်မှ သတ်မှတ်ပေးသော ကျဉ်းမြောင်းသည့် အကန့်အသတ်တန်ဖိုးအတွင်း ဘဏ်များကို လုပ်ငန်းဆောင်ရွက်ခွင့်ပြုထားပါသည်။ ဗဟိုဘဏ်မှ နေ့စဉ် သတ်မှတ်ပေးသော ရည်ညွှန်းတန်ဖိုး၏ (+/-)၀.၈၀% အတွင်း အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေလဲလှယ်နှုန်းထားရှိရန် ဘဏ်များအားခွင့်ပြုထားပါသည်။ ပြည်တွင်းပြည်ပနိုင်ငံရေး၊ စီးပွားရေးနှင့် ဈေးကစားမှု အကြောင်းရင်းများကြောင့် တရားမဝင်ငွေဈေးကွက်တွင် ငွေလဲနှုန်း သိသာစွာ အတက်အကျရှိလာပါက ဘဏ်များအနေဖြင့် နိုင်ငံခြားငွေလဲလှယ်ရာတွင် အရှုံးများနှင့် ရင်ဆိုင်ရဖွယ်ရှိပါသည်။ ကျပ်ငွေတန်ဖိုးကျခြင်းနှင့် အမေရိကန်ဒေါ်လာတန်ဖိုးတက်ခြင်းတို့သည် အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေလဲလှယ်နှုန်းထားကို မတည်မငြိမ်ဖြစ်စေသည့် အဓိက အကြောင်းအရင်း၂ခုဖြစ်ပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဈေးကွက်ကို ထိရောက်စွာ ကြားဝင် ထိန်းသိမ်းပေးနိုင်လောက်သည့် နိုင်ငံခြားငွေကြေးရန်ပုံငွေ အလုံအလောက်မရှိခြင်းကြောင့် ဒေါ်လာနှင့် မြန်မာကျပ်ငွေလဲလှယ်နှုန်းကို တည်ငြိမ်အောင်ဆောင်ရွက်နိုင်သည့် အနေအထားတွင် မရှိပါ။ ပထမပုဂ္ဂလိကဘဏ်သည် နိုင်ငံခြားငွေ လဲလှယ်နှုန်းကို ကြိုတင် ခန့်မှန်းနိုင်သည့် အနေအထား တွင်မရှိခြင်းကြောင့် ငွေလဲနှုန်းပြဿနာသည် အန္တရာယ်များပြီး နိုင်ငံခြားငွေကြေးများ ရောင်းဝယ်ရာတွင် ဆုံးရှုံးမှုများနိုင်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်နှင့် ငွေကြေးဆိုင်ရာ ထိန်းကျောင်းသည့်နည်းလမ်းများ ဦးစွာဖွံ့ဖြိုးတိုးတက်ရန် လိုသေးသည်ဖြစ်၍ ဘဏ်များ၏ နိုင်ငံခြားငွေလဲလှယ်နှုန်းပတ်သက်သော အန္တရာယ်များအတွက် ထိရောက်စွာ ကြိုတင်ဟန့်တား ကာကွယ်ထားရန် လိုပါသည်။ ဘဏ္ဍာရေးဆိုင်ရာရလဒ်များ ပိုမိုရှုပ်ထွေးလာသည်နှင့်အမျှ နိုင်ငံခြား သုံးငွေဆိုင်ရာ ဆုံးရှုံးနိုင်ခြေများ ပိုမိုများပြားလာနိုင်ပါသည်။

ငွေဖြစ်လွယ်မှုနှင့်သက်ဆိုင်သောဆုံးရှုံးနိုင်ခြေ

ပထမပုဂ္ဂလိကဘဏ်အပါအဝင် ဘဏ်များအနေဖြင့် ဘဏ်နှင့် ဆက်ဆံသူဖောက်သည်များထံ ငွေပေးချေခြင်း၊ ဘဏ်တွင်ငွေအပ်နှံသူများထံမှငွေထုတ်ယူခြင်းနှင့်အခြားငွေကြေးဆိုင်ရာဝန်ဆောင်မှု များတွင် ချို့ယွင်းပျက်ကွက်မှု မရှိစေရန်အတွက် ငွေဖြစ်လွယ်မှုဆိုင်ရာ ပြဿနာများကို နေ့စဉ်၊ လစဉ်၊ သုံးလပတ်တိုင်းနှင့် နှစ်စဉ်တိုင်းတွင် ကြပ်မတ်စီမံခန့်ခွဲရန် လိုအပ်ပါသည်။ ငွေဖြစ်လွယ်မှု ခက်ခဲသော ဘေးကျပ်နံ့ကျပ်ကာလကို ရှောင်ရှားနိုင်ရန်အတွက် ဘဏ်များသည် မိမိတို့၏ကာလတို၊ ကာလရှည်ငွေဖြစ်လွယ်မှုအမျိုးမျိုးနှင့်ကိုက်ညီရန်လိုအပ်ပါသည်။ မြန်မာနိုင်ငံ တွင် ငွေကြေးဈေးကွက် အကောင်အထည်မပေါ်သေးခြင်းနှင့် ဘဏ်များအကြား ငွေဈေးကွက် ကောင်းမွန်စွာ ဖွံ့ဖြိုးမှုမရှိခြင်း တို့ကြောင့်ပထမပုဂ္ဂလိကဘဏ်နှင့်မြန်မာနိုင်ငံရှိဘဏ်များသည်ငွေဖြစ်လွယ်မှုခက်ခဲသည့် ပြဿနာကို ရင်ဆိုင်နေရပါသည်။

လုပ်ငန်းဆောင်ရွက်စဉ်တွေ့ကြုံနိုင်သောဆုံးရှုံးနိုင်ခြေများ

လုပ်ငန်းဆောင်ရွက်စဉ် တွေ့ကြုံနိုင်သောဆုံးရှုံးနိုင်ခြေပြဿနာအလားအလာများကို ဘဏ် ဝန်ထမ်းများ၏ ရိုးသားဖြောင့်မတ်မှု၊ သမာဓိနှင့်စွမ်းဆောင်နိုင်မှုတို့ဖြင့် ဖြေရှင်းရန် လိုအပ်ပါသည်။ ဘဏ်၏ ဖောက်သည်များသို့ ငွေများထုတ်ပေးရာတွင် ရန်ပုံငွေပြတ်လပ်၍ဖြစ်စေ၊ အပ်နှံငွေများ လက်ခံရာတွင် ဖြစ်စေ၊ ဖောက်သည်များ၏ မကျေမနပ်တိုင်ကြားချက်များကို ပထမပုဂ္ဂလိကဘဏ်မှ မကြာခဏ ဖြေရှင်းပေးရပါသည်။ ဝန်ထမ်းများနှင့် ဖောက်သည်များအကြား ပူးပေါင်းညှိနှိုင်း၍ လိမ်လည်မှုများလည်းဖြစ်နိုင်ခြေရှိပါသည်။ အခြားလုပ်ငန်းပြဿနာတစ်မျိုးမှာ ဘဏ်၏ပေါ်လစီများ၊ လုပ်ထုံးလုပ်နည်းများနှင့်အစဉ်အလာများကိုကောင်းစွာနားလည်သဘောပေါက် ခြင်းမရှိသော ဘဏ်၏ ဝန်ထမ်းကြောင့် ပေါ်ပေါက်သော ပြဿနာဖြစ်ပါသည်။ လုပ်ငန်းဆောင်ရွက်စဉ် တွေ့ကြုံရသော အခြားပြဿနာများမှာအခါအားလျော်စွာတွေ့ကြုံရသောရေကြီးခြင်းနှင့် မီးလောင်ခြင်းကဲ့သို့ သော သဘာဝဘေးအန္တရာယ်များဖြစ်ပါသည်။ ထို့ကြောင့်ပြန်လည်ထူထောင်ရေးစီမံချက်များမချလိုအပ်ပါ သည်။ အနာဂတ်တွင်ပြန်လည်ထူထောင်ရေးစီမံချက်များပြင်ဆင်ထားခြင်းဖြင့်ကျွန်ုပ်တို့၏စီးပွားရေး လုပ်ငန်းများကိုအမြန်ဆုံးပြန်လည်ဆောင်ရွက်နိုင်ပါလိမ့်မည်။ လုပ်ငန်းဆောင်ရွက်စဉ် တွေ့ကြုံရသော အခြားပြဿနာတစ်မျိုးမှာသက်ဆိုင်ရာအာဏာပိုင်များမှချမှတ်ထားသည့်နည်းဥပဒေနှင့် စည်းမျဉ်းများ ကိုပြောင်းလဲခြင်းဖြစ်ပါသည်။

နည်းဥပဒေ၊စည်းမျဉ်းများနှင့်ဆက်စပ်နေသည့်ဆုံးရှုံးနိုင်ခြေများ

မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းနှင့် ငွေကြေးကဏ္ဍဆိုင်ရာ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်ကို ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများမှ နည်းဥပဒေနှင့် စည်းမျဉ်းများကို

ပြောင်းလဲရန်လိုအပ်ကြောင်းတွေ့ရှိခဲ့ပါသည်။ မြန်မာနိုင်ငံငွေရေးငွေကြေးအဖွဲ့အစည်းများ ဥပဒေအသစ်ကို ၂၀၁၆ခုနှစ် ဇန်နဝါရီလ ၂၅ရက်နေ့တွင် ဥပဒေထုတ်ပြန်၍ ပုံနှိပ်ထုတ်ဝေခဲ့ပါသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ နည်းဥပဒေနှင့် စည်းမျဉ်းအသစ်များကို မကြာမီထုတ်ပြန်မည်ဖြစ်ပြီး အချို့ အကြောင်းအရာများကို အောက်တွင်ဖော်ပြထားပါသည်။

- မတည်ရင်းနှီးငွေလိုအပ်ချက်၊
- သီးသန့်ငွေလိုအပ်ချက်၊
- အတိုး/ အရင်းပေးဆပ်ရန် ပျက်ကွက်နေသည့်ချေးငွေများအတွက် ကြွေးဆုံးလျာထားချက်နှင့် အမျိုးအစားခွဲခြားခြင်း၊
- ကြွေးဆုံးပြဿနာဆုံးရှုံးနိုင်ခြေကိုစီမံခန့်ခွဲဖြေရှင်းခြင်း၊
- ခြုံငုံသုံးသပ်၍ဘဏ်တွင်းကြီးကြပ်ထိန်းသိမ်းခြင်း၊
- ဆက်စပ်အဖွဲ့အစည်းအတွင်းအရောင်းအဝယ်ပြုလုပ်ခြင်း။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှသီးသန့်ငွေလိုအပ်ချက်အပေါ်အတိုးမပေးသည့်အပြင် သီးသန့်ငွေလိုအပ်ချက်ပမာဏကို စုစုပေါင်းဘဏ်အပ်ငွေ၏ ၅% သတ်မှတ်လိုက်သော အဆိုပြုချက်အသစ်သည် ပထမပုဂ္ဂလိကဘဏ်၏အမြတ်ငွေရရှိမှုကိုထိခိုက်စေပါသည်။သို့ဖြစ်၍ဘဏ်၏အမြတ် ငွေရရှိမှု အပေါ် အဆိုပါနည်းဥပဒေနှင့်စည်းမျဉ်းအသစ်များ၏အဆုံးစွန် သက်ရောက်မှုကို ကျွန်ုပ်တို့ ကြိုတင်ခန့်မှန်း၍ မရနိုင်ပါ။ဘဏ်များအနေဖြင့်နိုင်ငံခြားဘဏ်များနှင့်ယှဉ်ပြိုင်နိုင်ရန်အတွက်ပြည်တွင်းဘဏ်များအတွက် အတိုးနှုန်းများကို သတ်မှတ်ရာတွင် ပို၍ ပြောင်းလွယ်ပြင်လွယ် ရှိရန် လိုအပ်ပါသည်။

ဈေးကွက်နှင့်ဆက်စပ်နေသောဆုံးရှုံးနိုင်ခြေ

ပထမပုဂ္ဂလိကဘဏ်သည်ယှဉ်ပြိုင်မှုပြင်းထန်သောပြည်တွင်းဘဏ်များနှင့် ယှဉ်ပြိုင်လျှက် ရှိပါသည်။ယခုအခါ ဘဏ်များအကြား ဘဏ်လုပ်ငန်းဈေးကွက် (ကျပ်မဟုတ်သောငွေအပ်နှံခြင်းနှင့် ချေးငှားခြင်း) ကိုအကောင်အထည်ဖော်ရန်အတွက်နိုင်ငံခြားဘဏ်၁၃ခု(၉+၄) ကို ဘဏ်ခွဲဖွင့်ခွင့် လိုင်စင် ချထားပေးပြီး ဖြစ်သည့်အတွက် နောင်တွင် နိုင်ငံခြားဘဏ်များသည်လည်းယှဉ်ပြိုင်ဘဏ်များ ဖြစ်လာပါလိမ့်မည်။ နေရာအတော်များများတွင်လည်း ဘဏ်များအချင်းချင်း ယှဉ်ပြိုင်နိုင်ရန် ကြိုးပမ်းနေရသည်။ အထူးသဖြင့် ပိုမိုမြင့်မားသော လစာများဖြင့်မိမိတို့ ဘဏ်ဝန်ထမ်းများကို ဆွဲဆောင်စည်းရုံးကြသည်။ သတ်မှတ်ထားသော နည်းဥပဒေဘောင်ပြင်ပမှဆောင်ရွက်ခြင်းဖြင့် ဘဏ်၏ ဖောက်သည်များကိုရရှိအောင်ကြိုးစားကြသည့်ဘဏ်အချို့ပင်ရှိသည်။ ယင်းသို့လုပ်ဆောင်မှုများသည် ဘဏ်၏ အဓိက စီမံခန့်ခွဲမှုဆိုင်ရာ ပုဂ္ဂိုလ်များနှင့် စီးပွားရေးဆိုင်ရာဆုံးရှုံးမှုများကို ပေါ်ပေါက်စေပြီး ပထမပုဂ္ဂလိကဘဏ်၏ လုပ်ငန်းလည်ပတ်မှုကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည်။

သတင်းအချက်အလက်နည်းပညာစနစ်ကြောင့်ဆုံးရှုံးနိုင်ခြေ

မြန်မာနိုင်ငံဘဏ်များသည် IT စနစ်၏ အခြေခံ အဆောက်အအုံများကို အဆင့်မြှင့်တင်ခြင်းနှင့် ခေတ်မီအောင်ပြုပြင်ခြင်းများကို ပြင်ဆင်ဆောင်ရွက်နေဆဲဖြစ်ပါသည်။ ပထမပုဂ္ဂလိကဘဏ်သည် လတ်တလောအားဖြင့် စိုးရိမ်ဖွယ် IT ဆုံးရှုံးမှုများ မရှိသေးသော်လည်း (mobile banking) မိုဘိုင်းဘဏ်လုပ်ငန်းစနစ်၊ အင်တာနက်ဘဏ်လုပ်ငန်းစနစ်၊ Core Banking Solutions သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ဗဟိုပြု ဘဏ်လုပ်ငန်းစနစ်များကို လက်ခံ ကျင့်သုံးမှုနှင့်အတူ IT ဆုံးရှုံးနိုင်ခြေများသည်လည်း တိုးပွားလာနိုင်ပါသည်။ ပထမပုဂ္ဂလိကဘဏ် အပါအဝင် မြန်မာနိုင်ငံရှိဘဏ်များသည် အင်တာနက် နည်းပညာဆိုင်ရာ တိုက်ခိုက်မှုများနှင့် ကွန်ပျူတာ အချက်အလက်များ ချိုးဖောက်ရယူမှုများရန်မှ ကာကွယ်ရန် လုံလောက်သော ပစ္စည်းကိရိယာများ တပ်ဆင်ထားခြင်းမရှိသလို ဟန့်တားနိုင်သော စွမ်းအားလည်းမရှိပေ။ IT ဆုံးရှုံးနိုင်ခြေများသည် အလွန်တရာဖြစ်နိုင်ခြေရှိပြီး ကွန်ပျူတီအေနေဖြင့် အတွေ့အကြုံရှိပြီးသော ကွန်ပျူတာ ကွန်ယက် ချိုးဖောက် ဝင်ရောက်ယူသူများ၏ အင်တာနက် နည်းပညာဆိုင်ရာ တိုက်ခိုက်မှုများမှ ကာကွယ်ခြင်း၊ ကြိုတင်တားဆီးခြင်းနည်းစနစ်များကို ရှာဖွေသိရှိထားရန်လိုပါသည်။ ထိုသို့ချိုးဖောက်ဝင်ရောက်သူများ သည် ဆော့ဖ်ဝဲရေးသားသူများထက် ခြေတစ်လှမ်း အမြဲသာပါသည်။ ထို့ကြောင့် ဘဏ်လုပ်ငန်းစွမ်းဆောင်ချက် တိုးတက်စေရန် IT စနစ်များတပ်ဆင်ခြင်းသည် ဆုံးရှုံးနိုင်ခြေ အလားအလာရှိသည့် လိမ်လည်မှုများကို ဖြစ်ပေါ်စေပါသည်။ ရင်းနှီးမြှုပ်နှံသူများ အပါအဝင် ဘဏ်များအနေဖြင့် အကျိုးရလဒ်များတွင် သာယာပျော်မွေ့နေစဉ်အတွင်း ယင်းဆုံးရှုံးနိုင်ခြေများကိုလည်း သတိပြုရန် လိုအပ်ပါသည်။ များမကြာမီလေးကပင် အာရှ နိုင်ငံတစ်ခုတွင်ရှိသောဗဟိုဘဏ်တစ်ခု၏ ကွန်ပျူတာ စနစ် အတွင်းသို့ ဖောက်ထွင်း ဝင်ရောက်ခြင်းခံခဲ့ရသည်။ IT စနစ်များတပ်ဆင်ခြင်းမပြုမီ IT စနစ်လုံခြုံရေး လိုအပ်ချက်များကို သေချာစွာ ချိန်ဆစဉ်းစားသင့်ပါသည်။ ရင်းနှီးမြှုပ်နှံသူများသည် မည်သည့် စတော့ရှယ်ယာမျိုးတွင်မဆို ရင်းနှီးထည့်ဝင်ခြင်းမပြုမီ အဆိုပါဆုံးရှုံးနိုင်ခြေများကို သတိမူ ထားသင့်ပါသည်။ ဆုံးရှုံးနိုင်ခြေများနှင့် ပတ်သက်၍ သတိပေးစကား လိုအပ်ကောင်း လိုအပ် ပါလိမ့်မည်။ ပထမပုဂ္ဂလိကဘဏ် သည် ပွင့်လင်းမြင်သာ၍ သန့်ရှင်းသောဘဏ်အဖြစ် လူသိများ ကျော်ကြား ပါသည်။ သို့ရာတွင် ဖြစ်နိုင်ဖွယ်ရှိသော ဆုံးရှုံးနိုင်ခြေအားလုံးကို ကျွန်ုပ်တို့ဖော်ပြခြင်း၊ ကြိုတင်ခန့်မှန်းခြင်း၊ ဟောကိန်းထုတ်ခြင်းမပြုစွမ်းနိုင်သေးပါ။ ဘဏ်လုပ်ငန်းသည်ရှုပ်ထွေး၍မခန့်မှန်း နိုင်သော အဖွဲ့အစည်းအမျိုးမျိုး၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးအမှုအကျင့်များနှင့် ပြည်တွင်း ပြည်ပသီးခြားအစုရှယ်ယာရှင်များကြောင့်အလွန်ဘေးအန္တရာယ်များပါသည်။ သဘာဝနှင့်ပတ်ဝန်းကျင်ဆိုင်ရာ အခြေခံအကြောင်းများသည်လည်း ဘဏ်များအပေါ် ရိုက်ခတ်မှုရှိပါသည်။ ရာသီဥတု

ပြောင်းလဲခြင်းသည် အရေးပါသော အချက်တစ်ခုဖြစ်ပေသည်။ တိုတိုပြောရလျှင် ဘဏ်လုပ်ငန်းသည် အစုရှယ်ယာရှင်အားလုံးအတွက် အလွန်စွန့်စားရသော စီးပွားရေး လုပ်ငန်းတစ်ခု ဖြစ်ပါသည်။

ရန်ကုန်စတော့အိတ်ချိန်းသို့ စာရင်းတင်သွင်းခြင်းနှင့်ဆက်စပ်လျက်ရှိသည့်ဆုံးရှုံးနိုင်ခြေများ

ပထမပုဂ္ဂလိကဘဏ်သည် ၁၉၉၂ခုနှစ်တွင် ဘဏ်ဖွင့်ခွင့်လိုင်စင် ပထမဆုံး ရရှိခဲ့ပြီး ၁၉၉၂ ခုနှစ်ကတည်းကစ၍အစုရှယ်ယာများရောင်းချခဲ့ပါသည်။ပထမပုဂ္ဂလိကဘဏ်သည်အစုရှယ်ယာများကို ပုံမှန်တန်ဖိုးထက် ပိုမြင့်၍ ရောင်းချနိုင်ခဲ့ပြီး ဝယ်ယူသူများက ပုံမှန်တန်ဖိုးထက် ၂၀၀% ထပ်ဆောင်း၍ ဝယ်ယူရန် ဆန္ဒရှိနေကြဆဲဖြစ်ပါသည်။ အများပြည်သူနှင့် သက်ဆိုင်သောကုမ္ပဏီဖြစ်သည့်အားလျော်စွာအစုရှယ်ယာများကို ပြည်သူလူထုထံသို့ ရောင်းချခဲ့ပြီး ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ခုမှ ဘဏ်ကိုထိန်းချုပ်ရန် ခွင့်မပြုခဲ့ပါ။ အနည်းစုရှယ်ယာရှင်များကို အပြည့်အဝ ကာကွယ်ပေးနိုင်ခဲ့ပါသည်။ အစုရှယ်ယာရှင်များက ပိုင်ဆိုင်သည့် အလွန်အောင်မြင်သော အများပိုင် ဘဏ်တစ်ခုဖြစ်ပါသည်။ ယခုအချိန်တွင် ပထမပုဂ္ဂလိကဘဏ်သည် အစုရှယ်ယာများကို ဝယ်ယူရန် လျှောက်ထားသူများ၏ နောက်ကြောင်းရာဇဝင်နှင့် ရှယ်ယာဝယ်ယူရန် အလားအလာရှိသူ များ၏ ငွေကြေးအရင်းအမြစ်ကို စိစစ်စစ်ဆေးနိုင်ပါသည်။ ရန်ကုန်စတော့အိတ်ချိန်းသို့ မှတ်ပုံတင် စာရင်း ဝင်ပြီးချိန်မှစ၍ ပထမပုဂ္ဂလိကဘဏ်သည် ရှယ်ယာများရောင်းချခြင်းအပေါ် စစ်ဆေးစိစစ်ခွင့် နှင့် ထိန်းချုပ်ခွင့် ဆုံးရှုံးသွားမည်ဖြစ်ပါသည်။ ဈေးကစားသူများ၊ တရားမဝင်ငွေမည်းများနှင့် ပတ်သက် ထိတွေ့ရပေလိမ့်မည်။

ရန်ကုန်စတော့အိတ်ချိန်းသို့ စာရင်းဝင်ခြင်းကြောင့် ဆုံးရှုံးနိုင်ခြေများမှာ အစုရှယ်ယာများသည် လက်လွှဲလက်ပြောင်း ဖြစ်သွားနိုင်ပေသည်။ ဈေးကစားသူများမှာ ရှယ်ယာ အတော်များများကို ဝယ်ယူ ခွင့်ရရှိသွားနိုင်ပြီးလျှင် ရှယ်ယာဈေးနှုန်း အတက်အကျဖြစ်စေရန် ဈေးကစားနိုင်ကြပေလိမ့်မည်။ ယင်း အချက်သည် ပထမပုဂ္ဂလိကဘဏ်က ရင်ဆိုင်ရမည့် အဓိကအန္တရာယ်တစ်ရပ် ဖြစ်ပြီး ဘဏ်ဒါရိုက်တာ များအဖွဲ့၏ အဓိကပူပန်စိုးရိမ်မှုများအနက်မှ တစ်ခုဖြစ်သည်။ ရန်ကုန်စတော့အိတ်ချိန်းသို့ စာရင်း ဝင်သည့်အတွက် အခြား ပေးရန်တာဝန်တစ်ခုမှာ ရှယ်ယာထုတ်ဝေသူနှင့် အစုရှယ်ယာရှင် နှစ်ဦး စလုံးအတွက် ဝန်ဆောင်ခနှင့် စရိတ်များတွင် ပါဝင်သော ထပ်ဆောင်း ကုန်ကျငွေများ ဖြစ်ပါသည်။

ပြည်တွင်းပြည်ပနိုင်ငံရေးစီးပွားရေးအချက်အလက်များနှင့်ဆက်စပ်လျက်ရှိသည့်ဆုံးရှုံးနိုင်ခြေများ

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေးတည်ငြိမ်မှုရှိရေးသည် ပဓာနကျသော အချက် ဖြစ်ပါ သည်။ မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေး နှင့် စီးပွားရေးအခြေအနေများ တည်ငြိမ်မှုရှိရန် လိုအပ်ပါသည်။ နိုင်ငံရေးစည်းလုံးညီညွတ်မှုနှင့်ပြည်တွင်းငြိမ်းချမ်းရေးကိုထိန်းသိမ်းထားရန် လိုအပ်ပါ သည်။ သက်ဆိုင်ရာပါတီများအားလုံးမှ နိုင်ငံတော်စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို ရယူနိုင်ရန်

ရိုးသားစွာ ကြိုးစားနေကြပါသည်။ ယင်းသည် နိုင်ငံတော်၏ စီးပွားရေးနှင့် ဘဏ္ဍာရေးအခြေအနေ ဖွံ့ဖြိုးတိုးတက်မှုအတွက် မဖြစ်မနေ လိုအပ်သောအချက် ဖြစ်ပါသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြား အရေးကြီးသော မရှိမဖြစ် လိုအပ်ချက်တစ်ခုမှာ ခိုင်မာသော မဟာဗျူဟာမြောက် စီးပွားရေး၊ ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေးပေါ်လစီများကို ဖော်ထုတ်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့ ဖြစ်ပါသည်။ သို့မှသာ ဘဏ်များအနေဖြင့် ပိုမိုအောင်မြင်စွာ လုပ်ငန်းဆောင်ရွက်နိုင်ပြီး ပိုမိုကောင်းမွန် စွာ စွမ်းဆောင်နိုင်မည်ဖြစ်ပါသည်။ အထက်ဖော်ပြပါ လိုအပ်ချက်များ ပျက်ယွင်းနေပါက ပထမ ပုဂ္ဂလိကဘဏ်အပါအဝင် ဘဏ်များသည် ပြဿနာများနှင့် ဆုံးရှုံးမှုအန္တရာယ်များကို ရင်ဆိုင်ရပေလိမ့် မည်။ ဥပမာကောင်းတစ်ခုအနေဖြင့် ၂၀၀၈ ခုနှစ် ကမ္ဘာ့ငွေကြေးကပ် ဆိုက်ရောက်မှုသည် အမေရိကန် ပြည်ထောင်စုတွင် အိမ်ခြံမြေဈေးကွက်ကျဆင်းမှုကြောင့်ဖြစ်ပေါ်လာသောအရေးအခင်းမှ စတင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းသို့ ပျံ့နှံ့သွားခဲ့ခြင်းဖြစ်သည်။ ပထမပုဂ္ဂလိကဘဏ်တွင် အခက်အခဲများရှိကောင်း ရှိနိုင် ပါသည်။ ငြိမ်းချမ်း သော ပြည်တွင်းအနေအထားနှင့် ထိရောက်သော စီးပွားရေးစနစ်သည် ပြည်ပ နိုင်ငံရေး၊ စီးပွားရေးနှင့်ငွေကြေးအကြပ်အတည်းကာလတို့၏ကူးစက်ရိုက်ခတ်မှုများကိုပိုမို ထိရောက် စွာကာကွယ်ဟန့်တား ပေးနိုင်ပါလိမ့်မည်။ လက်ရှိ ပြည်တွင်းပြည်ပနိုင်ငံရေး၊ စီးပွားရေးနှင့် ငွေရေး ကြေးရေး စသည့် ဆက်စပ် အခြေအနေများပေါ်တွင် ပထမပုဂ္ဂလိကဘဏ်သည် အရှိတရားအတိုင်း ရင်ဆိုင်၍ လုပ်ငန်းများ လည်ပတ်လျက် ရှိပါသည်။ သို့ရာတွင် ဆုံးရှုံးနိုင်ခြေများလည်း ရှိနေပါသည်။ တရုတ်၏စီးပွားရေး အခြေအနေ တိုးတက်မှုနှေးကွေးသွားခြင်းသည် ဒေသအတွင်းရှိ အခြားနိုင်ငံ များအပေါ်တွင် အကျိုးသက်ရောက်မှု တစ်စုံတရာ ရှိနိုင်မည်ဟု မျှော်မှန်းထားပြီး ဖြစ်ပါသည်။ ထိုအကျိုးသက်ရောက်မှုပမာဏသည် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေး ဆက်နွယ်မှု အတိုင်း အတာများပေါ်တွင် တည်ပေါ်မည်။

အစိုးရသစ်အနေဖြင့် စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်ကို ဆက်လက် ဆောင်ရွက်သွားရန် မျှော်လင့်ပါသည်။ မြန်မာ့စီးပွားရေးသည် ကမ္ဘာ့စီးပွားရေးနှင့် ပိုမို ပေါင်းစည်းလာနိုင်သည်နှင့်အမျှပြင်ပ ပယောဂကြောင့်ဆုံးရှုံးနိုင်ခြေများကိုမကြာခဏ ပို၍ကြုံတွေ့ရ ပေလိမ့်မည်။ ထိုဂယက်သည်ပြည်တွင်းဘဏ်များကိုလည်းရိုက်ခတ်ပေလိမ့်မည်။ ဈေးကွက် ဆုံးရှုံးနိုင် ခြေများနှင့် အမျိုးမျိုးသောပြည်ပဂယက်ရိုက်မှုများကိုကာကွယ်တားဆီးရန်အတွက် ဆုံးရှုံးနိုင်ခြေများ အပေါ်စီမံခန့်ခွဲထိန်းချုပ်မှုတိုးတက်ကောင်းမွန်ရန်လိုအပ်ပါသည်။ ဤအချက်သည်ပထမပုဂ္ဂလိက ဘဏ်မှရင်ဆိုင်ရန်နှင့်ကြိုတင်ပြင်ဆင်ထားရန်လိုအပ်သည့်လက်တွေ့ဆုံးရှုံးနိုင်ခြေအန္တရာယ်ဖြစ်သည်။

၆။လုပ်ငန်းနယ်ပယ်ဆိုင်ရာသတင်းအချက်အလက်များ

ဘဏ်လုပ်ငန်းကဏ္ဍ၏အခြေအနေ

မြန်မာနိုင်ငံဘဏ်လုပ်ငန်းကဏ္ဍသည် တိုးတက်ဖွံ့ဖြိုးနေသော်လည်း နိုင်ငံခြားဘဏ်များနှင့် ယှဉ်ပြိုင်နိုင်ရန်အလှမ်းဝေးနေဆဲဖြစ်သည်။ငွေရေးကြေးရေးနှင့်ဘဏ်လုပ်ငန်းကဏ္ဍကို ပြုပြင်ပြောင်းလဲ နေလင့်ကစား ဘဏ်လုပ်ငန်းကဏ္ဍသည် ဖွံ့ဖြိုးမှု နောက်ကျဆဲ ဖြစ်သည်။ အဓိက ကန့်သတ် ချုပ်ချယ်မှုများကို အောက်တွင် ဖော်ပြထားပါသည်။

နည်းဥပဒေဆိုင်ရာပတ်ဝန်းကျင်

ပြည်တွင်းဘဏ်များ၏ ဘဏ်အပ်နှံငွေနှင့်ချေးငွေများ၏ အတိုးနှုန်းများကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သတ်မှတ်ပေးနေဆဲဖြစ်သည်ဟု ပြည်တွင်းဘဏ်များမှ နားလည်သဘောပေါက်ပြီး ကောင်းစွာ လိုက်နာ ကြသည်။ နိုင်ငံခြားငွေလဲလှယ်နှုန်းများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကျဉ်းမြောင်းသော (+/-) ၀.၈၀ % သတ်မှတ်ချက်အတွင်း ပြဌာန်းပေးနေဆဲဖြစ်သည်။ ပြည်တွင်း ဘဏ်များသည် နေ့စဉ် ဆောင်ရွက်ချက်များ၊ သုံးလပတ် ပုံမှန်ဒေသအလိုက် ချေးငွေ ပေးဆပ်မှု ကြီးကြပ်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဗဟိုဘဏ်သို့ အစီရင်ခံစာများ ပေးပို့ရန် လိုအပ် သည်။ နှစ်စဉ်ဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန်တွင်ဘဏ်များ၏လုပ်ငန်းအကောင်အထည်ဖော်မှု အပေါ် ဗဟိုဘဏ်မှ အဆင့်သတ်မှတ်သောလုပ်ငန်း ကိုဆောင်ရွက်ဆဲဖြစ်သည်။ ယင်းကြီးကြပ်ကွပ်ကဲမှု ဆောင်ရွက် ချက်များအနက်အချို့မှာမဖြစ်မနေလိုအပ်လျက်ရှိသော်လည်းဘဏ်များ ပိုမို၍ တာဝန်ခံနိုင်ရန်၊ တာဝန်ယူနိုင်ရန်နှင့် စွမ်းဆောင်နိုင်ရန်အတွက်ဖြေလျှော့ပေးရန်လိုအပ်ပါသည်။ ဗဟိုဘဏ် အနေဖြင့် အသေးစားစီမံခန့်ခွဲမှုထက်ကျယ်ပြန့်ကြီးမားသောစီးပွားရေးဆိုင်ရာ နှိုင်းဆကြီးကြပ်မှုကို ပို၍ အလေး ပေးသင့်ပေသည်။

မြန်မာနိုင်ငံငွေရေးငွေကြေးအဖွဲ့အစည်းများဆိုင်ရာဥပဒေ

၂၀၁၆ခုနှစ်၊ဇန်နဝါရီလ ၂၅ရက်နေ့တွင်ပြင်ဆင်ပြီးသောမြန်မာနိုင်ငံငွေရေးငွေကြေးအဖွဲ့ အစည်းများဆိုင်ရာဥပဒေကိုပြည်ထောင်စုလွှတ်တော်မှဥပဒေပြုထုတ်ပြန်ခဲ့သည်။ထိုဥပဒေအသစ်ပါဝင် သော အဓိကအင်္ဂါရပ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ ကျယ်ပြန့်သောလုပ်ပိုင်ခွင့်ကို အပ်နှင်းထားသည်။

၂။ အီလက်ထရောနစ် ငွေကြေးဘဏ်လုပ်ငန်းနှင့် မိုဘိုင်းဘဏ်လုပ်ငန်းတို့အတွက် ပို၍ပြည့်စုံပြီး ပြဌာန်းချက်များပါဝင်သည်။(အပိုဒ် ၁၂၈-၁၃၂)

၃။ ဘဏ်များ အချင်းချင်း ပေါင်းစပ်ခြင်းနှင့် ဝယ်ယူခြင်းကိုခွင့်ပြုသည်။(အပိုဒ် ၄၈၊ ၄၉၊ ၅၀)

၄။ ပြည်တွင်းဘဏ်များနှင့် နိုင်ငံခြားဘဏ်များအတွက် BCBS လိုအပ်ချက်များအပေါ် အခြေခံသော မတည်ငွေရင်း၊ သီးသန့်ငွေနှင့် ငွေဖြစ်လွယ်မှု သတ်မှတ်ချက်များကို တိကျပြတ်သားစွာ ဖော်ပြထား သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည်အောက်ဖော်ပြပါခေါင်းစဉ်များအတွက် ငွေကြေးအဖွဲ့ အစည်းများဆိုင်ရာ ဥပဒေအသစ် အောက်တွင် နည်းဥပဒေနှင့် စည်းမျဉ်းအသစ်များကို ထုတ်ပြန်ရန် မျှော်မှန်းထားပါသည်။လင်းတို.မှာမတည်ငွေရင်းလိုအပ်ချက်၊သီးသန့်ငွေလိုအပ်ချက်၊ အတိုး/အရင်း ပေးဆပ် ရန် ပျက်ကွက်နေသည့် ချေးငွေများအား ကြွေးဆုံးလျာထားချက်နှင့် အမျိုးအစားခွဲခြားခြင်း၊ ဆုံးရှုံးနိုင် ခြေ များကို စီမံထိန်းသိမ်းခြင်း၊ ဆက်စပ်အဖွဲ့အစည်းများအတွင်း အရောင်းအဝယ်ပြုခြင်း၊ ဗဟိုဘဏ်သို့အပ်နှင်းထားသောကျယ်ပြန့်သောလုပ်ပိုင်ခွင့်အောက်တွင်အနည်းငယ် ဖော်ပြထားသော ခြုံငုံသုံးသပ်မှုနှင့်ဘဏ်တွင်းကြီးကြပ်မှုတို့ဖြစ်သည်။နည်းဥပဒေနှင့် စည်းမျဉ်းအသစ်များ ထုတ်ပြန်ခြင်း ကိုပြည်တွင်းဘဏ်များမှပူပန်စိုးရိမ်စိတ်ဖြင့်စောင့်စားနေကြပေသည်။ထူးခြားမှုတစ်ခုအနေဖြင့်အရန်ငွေ လိုအပ်ချက်ကို ဘဏ်အပ်ငွေများ၏ ၅% သတ်မှတ်ခြင်းသည် ဘဏ်များ၏အမြတ်ကို ထိခိုက် စေလိမ့်မည်ဖြစ်သည်။

ဘဏ်လုပ်ငန်းကဏ္ဍ၏ဖွံ့ဖြိုးတိုးတက်မှုများ

ပထမဆုံးငွေရေးငွေကြေးအဖွဲ့အစည်းများဆိုင်ရာဥပဒေကို ၁၉၉၀ ခုနှစ်တွင်ထုတ်ပြန်ခဲ့ချိန်မှ စ၍ ပုဂ္ဂလိကဘဏ်များ၏ အခန်းကဏ္ဍမှာ တဖြည်းဖြည်းချင်း တိုးတက်လာခဲ့ပါသည်။ ၂၀၁၆ ခုနှစ်တွင် ပုဂ္ဂလိကဘဏ်အရေအတွက် (၃၀) အထိ တိုးပွားလာခဲ့သည်။ ပုဂ္ဂလိကဘဏ်များရှိ ဘဏ်အပ်ငွေသည် နိုင်ငံတော်ဘဏ်များကို ကျော်လွန်သွားခဲ့သည်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလကုန်ရှိ ပုဂ္ဂလိကဘဏ်များ၏ဘဏ်အပ်ငွေသည် စုစုပေါင်းဘဏ်အပ်ငွေ၏ ၇၇% ဖြစ်သည်။^၁ ပုဂ္ဂလိကဘဏ် များအပေါ် ပြည်သူလူထု ၏ ယုံကြည်အပ်နှံမှုနှင့် စိတ်ချမှု တိုးတက်လာခဲ့သည်။

ပြည်တွင်းဘဏ်များသည် IT စနစ်၏ အခြေခံအဆောက်အအုံများကို အဆင့်မြှင့်ခြင်းနှင့် ခေတ်မီအောင် ပြုပြင်ခြင်းများကို ပြင်ဆင်ဆောင်ရွက်နေဆဲ ဖြစ်ပြီး သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဗဟိုပြုဘဏ်လုပ်ငန်းစဉ်များကိုလက်ခံကျင့်သုံးလာကြသည်။ အချို့ဘဏ် များတွင်အင်တာနက်ဘဏ်လုပ်ငန်းစနစ်ကိုစတင်ဆောင်ရွက်နေပြီဖြစ်သည်။ စီးပွားရေး အချက်အချာ ကျသောနေရာများတွင် ATM စက်များကို ယခုအခါတွေ့မြင်နေရပြီဖြစ်သည်။ ဘဏ်များအနေဖြင့် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် အကောင်းဆုံးလုပ်ဆောင်မှုစနစ်များကို လက်ခံလိုက်နာရန် လိုအပ် နေပါသေးသည်။ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးအစီရင်ခံမှုစံနှုန်းသို့ ရှေးရှု အကောင်အထည်ဖော် နေမှုမှာ ဆောင်ရွက်နေဆဲဖြစ်သည်။

ပြည်တွင်းဘဏ်များအကြား ပြိုင်ဆိုင်မှုမှာ ပေါ်လွင်ထင်ရှားပါသည်။ ဘဏ်ခွဲကွန်ယက် ကျယ်ပြန့်သောဘဏ်ကြီးများသည်တစ်ဖက်သတ်ဆန်စွာငွေလွှဲခနှုန်း များကိုလျော့ချခြင်း၊ အပ်နှံငွေ အပေါ် အတိုးနှုန်းများ တက်ပေးခြင်းနှင့် ချေးငွေအတိုးနှုန်းကို ဖြတ်တောက်ခြင်းများ ပြုလုပ်ကြသည်။ အချို့ ဘဏ်များသည် ဗဟိုဘဏ်မှ သတ်မှတ်ထားသော ဥပဒေနှင့်စည်းမျဉ်းများကို ချိုးဖောက်သော လုပ်ငန်း များကို ဆောင်ရွက်ကြသည်။ အကျိုးရလဒ်အနေဖြင့် အချို့ဘဏ်များ အရှုံးခံနေကြရပြီး အချို့ဘဏ်များ၏အမြတ်များကျဆင်းသွားခဲ့သည်။ကောင်းမွန်မှုတသည့်ပြိုင်ဆိုင်မှုမျိုးကိုလိုလားသည့် တိုင် မညီမျှသော ပြိုင်ဆိုင်မှုက သေးငယ်သောဘဏ်များကို အထိနာစေသည်။

¹ Central Statistical Organization, Selected Monthly Economic Indicators, January 2016.

နိုင်ငံခြားဘဏ်များဝင်ရောက်လာခြင်း

နိုင်ငံတော်ဗဟိုဘဏ်သည်နိုင်ငံခြားဘဏ်များသို့ ဘဏ်ခွဲဖွင့်ခွင့်လိုင်စင်(၄)ခု ထုတ်ပေးခဲ့သည်။ ယခုအခါနိုင်ငံခြားဘဏ်(၁၃)ခုမှဘဏ်ခွဲဖွင့်ခွင့်လိုင်စင်ရရှိပြီးဖြစ်သည်။နိုင်ငံခြားဘဏ်များအားသူတို့၏ နိုင်ငံရပ်ခြားအဖွဲ့အစည်းများအတွက်ဘဏ်အချင်းချင်းငွေချေးခြင်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများကိုသာ ဆောင်ရွက်ရန်ကန့်သတ်ထားသော်လည်းပြည်တွင်းဘဏ်များအတွက်ပြိုင်ဘက်များဖြစ်လာရန်အလား အလာရှိပေသည်။မတည်ငွေရင်းအားဖြင့်ဖြစ်စေ၊အတွေ့အကြုံကျွမ်းကျင်မှုနှင့်စွမ်းဆောင်နိုင်မှုတွင်ဖြစ် စေ၊လုပ်ငန်းလည်ပတ်မှု အတိုင်းအတာအရဖြစ်စေ ပြည်တွင်းဘဏ်များက နိုင်ငံခြားဘဏ်များကို ယှဉ်ပြိုင်နိုင်မည်မဟုတ်ပေ။ပြည်တွင်းဘဏ်များအနေဖြင့်၎င်းတို့နှင့်ပူးပေါင်းဆောင်ရွက်ခြင်း၊ပြည်တွင်း ဘဏ်ဝန်ထမ်းများကိုလေ့ကျင့်သင်ကြားပေးရာတွင်အားပေးကူညီခြင်းနှင့်၎င်းတို့၏အသိပညာ၊ ကျွမ်း ကျင်မှု နှင့် နည်းပညာများကို လွှဲပြောင်းယူခြင်း တို့ကိုသာ မျှော်လင့် နိုင်ပေလိမ့်မည်။ မြန်မာနိုင်ငံ ဘဏ် လုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံခြားဘဏ်များ၏ တက်ကြွ၍ လိုလားသော ပူးပေါင်း ဆောင်ရွက်မှုနှင့် အထောက်အကူပေးမှု တို့လိုအပ်ပါသည်။

ရန်ကုန် နိုင်ငံခြားငွေကြေးလဲလှယ်ရေးဈေးကွက်ကို ၂၀၁၃ ခုနှစ် ဧပြီလတွင် စတင် တည်ထောင်ခဲ့သော်လည်းအပြည့်အဝလည်ပတ်ဆောင်ရွက်မှုမပြုနိုင်ခဲ့ပါ။တရားဝင်ဘဏ် အချင်းချင်း ရောင်းဝယ်မှုဈေးကွက်ဆက်လက်ဖွံ့ဖြိုးရန်လိုအပ်နေပါသည်။ဤအရေးပါသော ငွေကြေးအဖွဲ့ အစည်း ၂ခု၏တိုးတက်ဖွံ့ဖြိုးရေးတွင်ထိန်းချုပ်မှုအများအပြားရှိနေသည်။ယင်းတို့အနက်ပြည်တွင်းဘဏ်များ၏ စွမ်းဆောင်နိုင်မှု နှင့် လုပ်ဆောင်နိုင်မှု အတိုင်းအတာကို ကန့်သတ်ထားခြင်းသည် ဖွံ့ဖြိုးမှုကို ဟန့်တားရာ ရောက်ပေသည်။ ကျွမ်းကျင်လုပ်သား၊ လူသားအရင်းအမြစ် ရှားပါးခြင်းသည် လုပ်ငန်း တိုးတက်မှုကို ကြန့်ကြာစေသည့် အရေးပါသော အချက်တစ်ခုဖြစ်သည်။ နိုင်ငံခြားဘဏ်များမှ အတူပါဝင်၍ ပူးတွဲလုပ်ဆောင်လိုစိတ်မရှိခြင်းက နိုင်ငံခြားငွေလဲလှယ်ရေးနှင့် ဘဏ်များအကြား ဈေးကွက်၏ တိုးတက်မှုကို ကန့်သတ်တားဆီးလျက် ရှိသည်။ အာမခံကုမ္ပဏီများကဲ့သို့ အခြား

ငွေကြေးအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုလည်း လိုအပ်ပါသည်။ အထူးသဖြင့် လက်တွေ့ကျသော လမ်းညွှန်ချက်များဖြင့် ပြတ်သားရှင်းလင်းသော မူဘောင် တစ်ခုချမှတ်ခြင်းသည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အခန်းကဏ္ဍဖြစ်ပေသည်။

စိန်ခေါ်မှုနှင့်အခွင့်အလမ်းများ

ပြည်တွင်းဘဏ်များသည်ခေတ်မီ၍ဖွံ့ဖြိုးတိုးတက်ရန်သာမကပြည်တွင်းမှသည် နိုင်ငံခြားဘဏ်များအထိ ပြင်းထန်သော ပြိုင်ဆိုင်မှုများတွင် ရှင်သန်နိုင်ရန်အတွက် ကြိုးစားအားထုတ်ကြရာတွင် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရပေသည်။ စွမ်းဆောင်နိုင်သည့်ဘဏ်များသာ ရှင်သန် ရပ်တည်နိုင်ပေလိမ့်မည်။ပြည်တွင်းဘဏ်များအတွက်စိန်ခေါ်မှုများထံမှပိုမိုယှဉ်ပြိုင်လိုစိတ်နှင့်စွမ်းရည်တိုးတက်မည့်နည်းလမ်း များကို ဖော်ထုတ်နိုင်သည့် အခွင့်အလမ်းနှင့် တွန်းအားပေးမှုများကို ရရှိစေနိုင်ပါသည်။ အစွမ်းရှိဆုံးသူသာရှင်သန်ရာ ဟူသော ဆိုရိုးအတိုင်း ဖြစ်ပေလိမ့်မည်။

၇။ အစုရှယ်ယာထုတ်ဝေသူ အကြောင်းအရာ

ပထမပုဂ္ဂလိကဘဏ်၏ကြောင်းအရာအကျဉ်းချုပ်

ကုမ္ပဏီအမျိုးအစား	အများနှင့်သက်ဆိုင်သောကုမ္ပဏီ
ကုမ္ပဏီမှတ်ပုံတင်	မှတ်ပုံတင်အမှတ် ၂၂၃, ၁၉၉၁/၉၂
မှတ်ပုံတင်သည့်ရက်စွဲ	၁၉၉၁ ခုနှစ် စက်တင်ဘာလ ၉ ရက်
အသိအမှတ်ပြုလက်မှတ်ရသည့်ရက်စွဲ	၁၉၉၂ ခုနှစ် မတ်လ ၅ ရက်
ကုန်သွယ်မှုဘဏ်လိုင်စင်ရသည့်ရက်စွဲ	၁၉၉၂ ခုနှစ် မေလ ၂၅ ရက်
လိုင်စင်အမှတ်	CBM/P-1/(5)1992
ရင်းနှီးမြှုပ်နှံမှုဘဏ်လိုင်စင်ရသည့်ရက်စွဲ	၁၉၉၃ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်
လိုင်စင်အမှတ်	CBM-BAN SIT-48-1
ဘဏ်ဖွင့်သည့်ရက်စွဲ	၁၉၉၂ ခုနှစ် အောက်တိုဘာလ ၆ ရက်
နိုင်ငံခြားငွေဝယ်ယူရောင်းချ၊လဲလှယ်ပေးခွင့်	
လိုင်စင်ရသည့်ရက်စွဲ	၂၀၁၁ခုနှစ်အောက်တိုဘာလ၂၄ရက်
လိုင်စင်အမှတ်	CBM-FEMD-8/2011
နိုင်ငံခြားငွေများရောင်းဝယ်ဖောက်ကားခွင့်	
လိုင်စင်ရသည့်ရက်စွဲ	၂၀၁၂ ခုနှစ် ဩဂုတ်လ ၂၄ ရက်
လိုင်စင်အမှတ်	CBM-FEMD-93/2012
မိုဘိုင်းဘဏ်လုပ်ငန်းလိုင်စင်ရသည့်ရက်စွဲ	၂၀၁၄ ခုနှစ် ဇွန်လ ၃၀ ရက်
လိုင်စင်အမှတ်	CBM-FEMD-53/2014
ဘဏ်ခွဲအရေအတွက်	၃၂ ခု
ဝန်ထမ်းဦးရေ	၆၁၀ ဦး

မြို့ပုံသုံးသပ်ချက်

ပထမပုဂ္ဂလိကဘဏ်ကိုစတင်တည်ထောင်သည့်၁၉၉၂ ခုနှစ်မှစတင်၍ ကျွန်ုပ်တို့ဘဏ်သည် မှန်မှန်ဖွံ့ဖြိုးကြီးထွားလာခဲ့ပြီးစဉ်ဆက်မပြတ်အမြတ်များရရှိခဲ့ပါသည်။ ဘဏ်၏ အစုရှယ်ယာရှင်များထံ ၁၉၉၂-၉၃ ခု ဘဏ္ဍာရေးနှစ်မှ စတင်၍ ၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ အမြတ်ဝေစုများ ခွဲဝေပေးနိုင်ခဲ့ပါသည်။ အလားတူ ကုမ္ပဏီအမြတ်ခွန်များကို နိုင်ငံတော်သို့ မပျက်မကွက် ပေးဆောင်ခဲ့ခြင်းကြောင့် နိုင်ငံတော်၏ အများဆုံး အခွန်ထမ်းဆောင်သူများတွင် တစ်ဦး အပါအဝင်ဖြစ်ပါသည်။ ဘဏ်များတွင် ဝင်ငွေခွန် အများဆုံးထမ်းဆောင်မှု အဆင့်အားဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် အဆင့် (၄)၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် အဆင့်(၆) နှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် အဆင့် (၈) ရရှိခဲ့ပါသည်။ နိုင်ငံတော်ဝင်ငွေခွန် အများဆုံးထမ်းဆောင်သူ ဦးရေ ၅၀၀အနက် ပထမပုဂ္ဂလိကဘဏ်သည် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် အဆင့်(၁၅) ၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် အဆင့်(၁၆) နှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် အဆင့်(၁၈)၌ ရပ်တည်ခဲ့ပါသည်။ ဘဏ်၏စွမ်းဆောင်မှုနှင့် ကောင်းမွန်သော ဂုဏ်သတင်းတို့ကြောင့် ပထမပုဂ္ဂလိကဘဏ်၏ အစုရှယ်ယာများကို ပုံမှန်တန်ဖိုး ထက် ၂၀၀% တိုးမြှင့်၍ရောင်းချနိုင်ခဲ့ပါသည်။ ဘဏ်၏ ခွင့်ပြုမတည်ငွေရင်းသည် ဘဏ်စတင်တည်ထောင်စဉ် က ထက် အဆ၁၀၀ တိုးမြှင့်ခဲ့ပါသည်။ (၂၀၁၆ ခုနှစ်ဩဂုတ်လ ၁၅ရက်) နေ့စွဲအရ ပထမပုဂ္ဂလိက ဘဏ်တွင် မြန်မာနိုင်ငံတစ်ပုဒ်လုံး၌ အစုရှယ်ယာရှင် စုစုပေါင်း ၈,၂၅၅ ဦး အစုအရေအတွက် ၂,၄၇၂,၀၅၃စု ရှိပါသည်။ ဘဏ်၏ရပိုင်ခွင့် အရည်အသွေးများ ကိုနှိုင်းဆလျှင်ပေးဆပ်ရန်ပျက်ကွက်နေသည့် ချေးငွေအချိုးမှာ စုစုပေါင်းချေးငွေ၏ ၀.၀၀% သာရှိပါသည်။ အကျဉ်းချုပ်အားဖြင့်ဆိုလျှင် ပထမပုဂ္ဂလိကဘဏ်သည် တာဝန်ယူမှု၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုများအရ ကောင်းမွန်စွာ ဖွဲ့စည်းအုပ်ချုပ်မှု စံနမူနာတစ်ခု ဖြစ်ပါသည်။

ထူးခြားသောကိုယ်ပိုင်လက္ခဏာများ

ပထမပုဂ္ဂလိကဘဏ်ကို စတင်တည်ထောင်သူများသည် သင်းဖွဲ့မှတ်တမ်းတွင် မြင့်မြတ်သော စီးပွားရေးနှင့် လူမှုရေး ရည်မှန်းချက်များကို အောက်ပါအတိုင်း ထုတ်ဖော်ကြေညာခဲ့ပါ သည်။

- ပြည်တွင်း၊ပြည်ပ ငွေကြေးအရင်းအမြစ်များကို ထုတ်လုပ်မှုလုပ်ငန်းစီမံကိန်းများ၊ အထူးသဖြင့် ပုဂ္ဂလိကအခန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရေးအတွက် တိုက်တွန်းစည်းရုံးရန်
- ရှယ်ယာ၊ စတော့နှင့် ငွေချေးသက်သေခံလက်မှတ် ဈေးကွက်များ အကောင်အထည်ဖော်ရာတွင် လွယ်ကူ အဆင်ပြေအောင် ကူညီပံ့ပိုးပေးရန်

ဘဏ်တည်ထောင်သူဥက္ကဋ္ဌကြီး၏ ချမှတ်ထားသည့် ဖွဲ့စည်းအုပ်ချုပ်မှု၏ မြင့်မားသော သတ်မှတ်ချက်အဆင့်များကကျန်ပ်တို့၏သဘောထားအမြင်၊ခံယူချက်တာဝန်နှင့် အဓိကတန်ဖိုးထားမှုစံများကို အထူးသဖြင့် ဖော်ပြနေပါသည်။ယင်းတို့မှာ -

- ဘဏ်လုပ်ငန်းနှင့် ငွေကြေးကဏ္ဍတို့တွင် ကိုယ်ကျင့်တရားနှင့် ဂုဏ်သိက္ခာကို အဆင့်မြင့်မားစွာ စောင့်ထိန်းရန်၊
- ဆင်းရဲမှု လျော့ကျရေးအတွက် ကူညီပံ့ပိုးပေးရန်၊
- တာဝန်ခံမှု၊ တာဝန်ယူမှု၊ ပွင့်လင်းမြင်သာမှုနှင့် ယုံကြည်စိတ်ချရမှုရှိရန်၊

ပထမပုဂ္ဂလိကဘဏ်သည်နိုင်ငံနှင့်အများပြည်သူ၏ အကျိုးစီးပွားအတွက်ရည်ရွယ်၍ တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။

အားသာချက်

ပထမပုဂ္ဂလိကဘဏ်၏ အားသာချက်များနှင့် အောင်မြင်မှုများကို ဖော်ပြရန်ပို၍ လိုအပ်ပါသည်။

၁။ နိုင်ငံအတွင်းပထမဆုံးဘဏ်ဖွင့်ခွင့်လိုင်စင်ကို ၁၉၉၂ ခုနှစ် မတ်လ ၂၅ ရက်တွင် ရရှိခဲ့ပြီးချိန်မှစ၍ ဘဏ်၏ အစုရှယ်ယာရှင်များထံ နှစ်စဉ် အမြတ်ငွေခွဲဝေပေးခြင်းဖြင့် ဘဏ်၏ လက်တွေ့အောင်မြင်မှုကိုထိန်းသိမ်းနိုင်ခဲ့ပါသည်။ပထမပုဂ္ဂလိကဘဏ်သည်မိမိ၏ရည်မှန်းချက်များကို ဖြစ်မြောက်အောင် အကောင်အထည်ဖော်ခဲ့ပြီး အစုရှယ်ယာရှင်များ ကျေနပ်နှစ်သိမ့်မှုရရှိသည်အထိ အောင်မြင်စွာ စွမ်းဆောင်နိုင်ခဲ့ပါသည်။ ပထမပုဂ္ဂလိကဘဏ်၏ ရှယ်ယာများကို ပုံမှန်တန်ဖိုးထက် ၂၀၀% တိုးမြှင့်၍ ဝယ်ယူနေကြပါသည်။ ဘဏ်၏ခွင့်ပြုမတည်ငွေရင်းကို မူလထက် အဆ၁၀၀ တိုးမြှင့်နိုင်ခဲ့ပါသည်။

၂။ ပထမပုဂ္ဂလိကဘဏ်သည် အစုရှယ်ယာရှင်များနှင့် ဘဏ်နှင့် ဆက်ဆံသူဖောက်သည်များ၏ ပံ့ပိုးကူညီမှုပေါ်တွင် အခြေခံထားပါသည်။ ၂၀၁၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့စာရင်းများအရ ထိပ်ဆုံးဘဏ်အပ်ငွေ အပ်နှံသူ ၁၀ ဦးက စုစုပေါင်းဘဏ်အပ်နှံငွေ၏ ၆.၆၀% အထိ ထည့်ဝင်ထားကြပြီးယင်းပမာဏသည်အခြေခံဘဏ်အပ်နှံငွေ၏တည်ငြိမ်မှုကိုအထောက်အကူဖြစ်စေသည်။ တစ်ချိန်တည်းတွင်အစုရှယ်ယာရှင်များ၏ အရေအတွက်မှာ(၇၇၂၈)သို့ တိုးပွားလာသည့်အတွက်အစုရှယ်ယာရှင်အခြေခံကိုလည်း တည်ငြိမ်စေပါသည်။

၃။ ဘဏ်သည်ချေးငွေများနှင့်ပတ်သက်၍တင်းကျပ်သော ခွဲခြမ်းစိတ်ဖြာမှုနှင့် စောင့်ကြည့်စစ်ဆေးမှုကို ချေးငွေသက်တမ်းတိုးခြင်းအတွက် အကဲဖြတ်စုံစမ်းခြင်းအပါအဝင် ချေးယူသက်တမ်းတစ်လျှောက်လုံးဆောင်ရွက်သွားခြင်းကြောင့်ကြွေးဆုံးချေးငွေများသည် လုပ်ငန်းသတ်မှတ်ချက်ဖစ်

သည့် စုစုပေါင်း ချေးငွေ၏ ၀.၁၀%ထက်လျော့နည်းရခြင်းဖြစ်ပါသည်။ လက်ရှိအားဖြင့် ဆုံးရှုံးမှုအဖြစ် သတ်မှတ်ထား သည့် ကျပ်သန်း ၃၀ ကြွေးဆုံးတစ်ခုသာရှိပါသည်။ ကြွေးဆုံး လျာထားရန်ပုံငွေမှာ ကျပ် သန်း ၂,၈၆၂ ဖြစ်ပါသည်။

၄။ အရေးကြီးဆုံးအနေဖြင့်ပထမပုဂ္ဂလိကဘဏ်သည်သက်တမ်းရှည်အမြတ်ဝေစုဖြစ်ထွန်းမှု မှတ်တမ်းဖြင့်လက်တွေ့သက်သေပြခဲ့သည့် မိမိတို့၏ ရိုးသားဖြောင့်မတ်မှုနှင့် စိတ်ရောကိုယ်ပါ မြှုပ်နှံ ဆောင်ရွက်သော ခေါင်းဆောင်မှုတို့ကြောင့် ပြည်သူလူထုထံမှ စိတ်ချယုံကြည်မှုနှင့် ယုံမှတ်အားကိုးမှု တို့ကို ပျော်ရွှင်စွာ ရယူပိုင်ဆိုင်ခဲ့ပါသည်။

ကျွန်ုပ်တို့၏ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ

၂၅ နှစ်နီးပါး အောင်မြင်စွာ ဘဏ်ကို စီမံခန့်ခွဲလျက်ရှိပြီးနောက် ကျွန်ုပ်တို့၏ရှေ့ဆက်မည့် ခြေလှမ်း များ မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁။ ဘဏ်လုပ်ငန်းနည်းပညာနှင့် သတင်းအချက်အလက် နည်းပညာတို့ကို အဆင့်မြှင့်တင်ရန်

ပထမပုဂ္ဂလိကဘဏ်သည် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ဗဟိုပြု ဘဏ်လုပ်ငန်းစဉ်များ Core Banking Solutions ကို အကောင်အထည်ဖော် တပ်ဆင်ရန်အတွက် ဆော့ဖ်ဝဲကုမ္ပဏီ တစ်ခုအား ရွေးချယ်ပြီး ဖြစ်ပါသည်။

၂။ နိုင်ငံတကာမှ အကောင်းဆုံး လုပ်ငန်းဆောင်ရွက်မှု အလေ့အကျင့်များနှင့် စံနှုန်းများကို စတင် မိတ်ဆက်ခြင်းဖြင့် လုပ်ငန်းဆောင်ရွက်မှု အလေ့အကျင့်များကို ခေတ်နှင့်အမီလိုက်ရန်

သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ဗဟိုပြုဘဏ်လုပ်ငန်းစဉ်များ Core Banking Solutions အကောင်အထည်ဖော်ပြီးသည်နှင့် ဘဏ်ကတ်ပြားလုပ်ငန်းကို ချဲ့ထွင် ဆောင်ရွက်မည် ဖြစ်သည်။

၃။ ဘဏ်ဝန်ထမ်းများ၏ အသိပညာနှင့် နည်းပညာကျွမ်းကျင်မှုများကို တိုးတက်လာရန် လုံ့ဆော် တွန်းအားပေး၍၊ လေ့ကျင့် သင်ကြားပေးရန်

ပထမပုဂ္ဂလိကဘဏ်သည်(IFRS)ကိုအကောင်အထည်ဖော်ရန်အကြီးတန်းအရာရှိများအား လေ့ကျင့်ပညာပေးခြင်း အပါအဝင် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ထားပြီး ဖြစ်ပါသည်။ ဝန်ထမ်းများ လေ့ကျင့်ပညာပေးခြင်းလုပ်ငန်း ကို လက်ရှိဆောင်ရွက်ဆဲဖြစ်ပြီး ရုံးတွင်း သင်ကြား လေ့ကျင့်ခြင်း အစီအစဉ်များ သာမက မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းအဖွဲ့မှ ကြီးကြပ် သင်ကြားသည့် သင်တန်းများသို့ ဝန်ထမ်းများ စေလွှတ်ခြင်းများနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ နီးနှောဖလှယ်ပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်စေခြင်းတို့ ပါဝင်ပါသည်။

၄။ သုံးစွဲသူငွေကြေးအပါအဝင် ဘဏ္ဍာရေးဆိုင်ရာ ငွေကြေးအရင်းအနှီးများကို အမျိုးမျိုး ပြောင်းလဲ အသုံးချရန်

၅။ ဘဏ်၏ လှုပ်ရှားမှု လုပ်ငန်းများတွင် ဘဏ်၏ ရှယ်ယာရှင်များနှင့် အစုရှယ်ယာရှင်များ၏ တက်ကြွသော ပူးပေါင်းဆောင်ရွက်မှုနှင့် အတူတကွပါဝင်မှု တို့ကို လှုံ့ဆော်ရှာဖွေရန်

ပထမပုဂ္ဂလိကဘဏ်သည် အစုရှယ်ယာရှင် ၈,၀၀၀ ကျော်ရှိသည့် အများနှင့်သက်ဆိုင်သော ကုမ္ပဏီဖြစ်ပြီး အစုရှယ်ယာရှင်များ၏ တက်ကြွသော ပံ့ပိုးအားပေးမှုနှင့် ပူးပေါင်းဆောင်ရွက် မှုတို့က ဘဏ်၏ ကြီးပွားတိုးတက်မှုကို အထောက်အကူပြုပါသည်။

၆။ ဘဏ်၏ အခြေခံ ဆက်ဆံသူဖောက်သည်များနှင့် ကွန်ယက် ချဲ့ထွင်ရန်

အစုရှယ်ယာရှင်များ၏ တက်ကြွသော ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ သင့်လျော်၍ မြတ်စွန်း နိုင်သည့် အခွင့်အလမ်းရှိသော နေရာများတွင် ဘဏ်ခွဲအသစ်များ ဖွင့်လှစ်ခြင်းဖြင့် ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်သူ ဖောက်သည် အရင်းခံများကို ပိုမိုကျယ်ပြန့်ချဲ့ထွင်နိုင်လိမ့်မည်။

အကျဉ်းအားဖြင့် အနည်းဆုံးဒေသဆိုင်ရာအဆင့်အထိကျွန်ုပ်တို့၏ ကျွမ်းကျင်မှု၊ အတိုင်း အတာ၊ လုပ်ငန်းနယ်ပယ်နှင့် သတ်မှတ်ချက်များကို အရှိန်မြှင့်တင်ဆောင်ရွက်သွားရန်လိုပါသည်။

ဆုံးရှုံးနိုင်ခြေများကိုစီမံဖြေရှင်းခြင်း

လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေများကို စီမံဖြေရှင်းခြင်း

ပထမပုဂ္ဂလိကဘဏ်တွင် အကြီးတန်းအထွေထွေမန်နေဂျာမှ စီမံခန့်ခွဲရသည့် လုပ်ငန်းစဉ် နှင့် အစီရင်ခံမှုများအတွက် ရေးသားသတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများ ရှိပြီးဖြစ်ပါသည်။ ဘဏ်ဝန်ထမ်းများ အသစ်ခေါ်ယူရာတွင် ဘဏ်မှ လေ့ကျင့်သင်တန်းပေးပြီး နည်းပညာနှင့် လုပ်ငန်း စနစ်အသစ်များကို လိုအပ်သည့်အခါတိုင်း မိတ်ဆက် အသိပေးပါသည်။

နိုင်ငံခြားသုံးငွေဆိုင်ရာ ဆုံးရှုံးနိုင်ခြေများကို စီမံဖြေရှင်းခြင်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်အရ ပထမပုဂ္ဂလိကဘဏ်၏ နိုင်ငံခြားသုံးငွေ ဆိုင်ရာ ဆုံးရှုံးနိုင်ခြေ အလားအလာကို ကိုယ်စားပြုသည့် အသားတင်ရောင်းဝယ်မှုအနေအထား(Net Open Position) သည် ဘဏ်ပိုင်ဆိုင်မှုအရင်းအနှီး Tier 1 capital ၏ ၃၀% ထက်မများ-၃၀% ထက်မနည်းသော အပိုင်းအခြားအတွင်းရှိရန်လိုအပ်သည်။ ပထမပုဂ္ဂလိကဘဏ်သည် နိုင်ငံခြား ဘဏ်လုပ်ငန်းဌာနမှတစ်ဆင့် ဘဏ်၏ အသားတင် ရောင်းဝယ်မှုအနေအထားကို နေ့စဉ် ဂရုစိုက် စောင့်ကြည့်နေပါ သည်။

သတင်းအချက်အလက်နည်းပညာစနစ်ကြောင့် ဆုံးရှုံးနိုင်ခြေများကို စီမံဖြေရှင်းခြင်း

ပထမပုဂ္ဂလိကဘဏ်တွင် MyKyat (Mobile Money) အတွက် စီးပွားရေးမိတ်ဖက် ရှိပါသည်။ MyKyat (Mobile Money)တွင် နည်းပညာဆိုင်ရာ ချို့ယွင်းမှုရှိခဲ့ပါက ယင်း၏ စီးပွားရေးမိတ်ဖက်တွင် ကောင်းမွန်သော အရန်အထောက်အကူပြုစနစ်ရှိပါသည်။ MyKyat (Mobile Money)၏ မိတ္တူပွားသိမ်းဆည်းသော လုပ်ငန်းစဉ်ကို မိုဘိုင်းဘဏ်လုပ်ငန်းဌာနမှ စေ့စပ်သေချာစွာ စိစစ်သုံးသပ်လျက်ရှိပြီး ယင်းဌာနကပင် ပုံမှန် ပြန်လည် သုံးသပ်စစ်ဆေးမည် ဖြစ်သည်။

မဏ္ဍိုင်ကြီး(၂)ခု

ဘဏ်ခွဲကွန်ယက်များ

ဝင်ငွေနည်းပါးသောအုပ်စုများသို့ ငွေကြေးဝန်ဆောင်မှုများ ကူညီပံ့ပိုးခွင့်ရရှိရေးအတွက် လက်ရှိအားဖြင့် မြို့ငယ်များနှင့် ရွာငယ်များတွင် ဘဏ်ခွဲများ ဖွင့်လှစ်နိုင်ရန် စီစဉ်လျက် ရှိပါသည်။ ရည်ရွယ်ချက်မှာ ဆင်းရဲနွမ်းပါးမှု လျော့ချရေး လွယ်ကူချောမွေ့အောင် ကူညီဆောင်ရွက်ရန်နှင့် ငွေကြေးပါဝင်မှု ကဏ္ဍကို သိရှိသဘောပေါက်ရန် ဖြစ်သည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ဘဏ်ခွဲ (၇)ခု အသစ် ဖွင့်လှစ်ရန် စီစဉ်ထားပါသည်။ ယင်းတို့မှာ ဧရာဝတီတိုင်းတွင် ပုသိမ်နှင့်မအူပင်၊ မကွေးတိုင်းတွင် မြိုင်၊ စစ်ကိုင်းတိုင်းတွင် ရွှေဘို၊ ကရင်ပြည်နယ်တွင် မြဝတီ၊ ချင်းပြည်နယ်တွင် တီးတိန်နှင့် ကချင်ပြည်နယ်တွင် မြစ်ကြီးနားတို့ဖြစ်ပါသည်။

မိုဘိုင်းဘဏ်လုပ်ငန်း (myKyat)

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည်ပထမပုဂ္ဂလိကဘဏ်သို့ မိုဘိုင်းဘဏ်လုပ်ငန်းဆောင်ရွက် ခွင့်လိုင်စင်ကို ၂၀၁၄ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင်ခွင့်ပြုခဲ့ပါသည်။ မိုဘိုင်းဘဏ်လုပ်ငန်း ဝန်ဆောင်မှု များကို Frontier Technology Partners ဖြင့် ပူးပေါင်းပြီး SAP ဆော့ဖ်ဝဲကို အသုံးပြု ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့မှစ၍ မိုဘိုင်း ငွေပေးချေခြင်းလုပ်ငန်းကို စတင်ခဲ့ပါသည်။ တစ်ဖန် ယင်းဝန်ဆောင်မှုကို ကျေးရွာများရှိ ဝင်ငွေနည်းပါးသော ပြည်သူများထံ ရောက်ရှိရန် ရည်ရွယ်ပါသည်။ ယခုအခါ လူဦးရေ၏ ကျယ်ပြန့်သောအပိုင်းသို့ မိုဘိုင်းတယ်လီဖုန်း ပိုင်ဆိုင်မှုများ ရောက်ရှိနေပြီဖြစ်သည်။ ကျွန်ုပ်တို့၏ ကြီးပွားတိုးတက်ရေးမဟာဗျူဟာ၏ ဒုတိယ မဏ္ဍိုင်ဖြစ်သော မိုဘိုင်း ငွေပေးချေခြင်း/ မိုဘိုင်းဘဏ်လုပ်ငန်းသည် ဆင်းရဲမွဲတေမှု လျော့ပါး သက်သာရေးတွင် ထိရောက်သောဗျူဟာတစ်ခုဖြစ်လာနိုင်ပေသည်။ မိုဘိုင်းငွေပေးချေမှု ဘဏ် လုပ်ငန်းကို မိမိတို့၏ ဘဏ်ခွဲ ကွန်ယက်များတွင် ထပ်မံဖြည့်ပေးနိုင်ရန် မျှော်မှန်းပါသည်။

အနာဂတ်အလားအလာမျှော်မှန်းချက်များ

ကျွန်ုပ်တို့၏ဘဏ်ကို ကျွန်ုပ်တို့၏ သဘောထားအမြင်၊ ခံယူချက်၊ တာဝန်၊ အဓိက တန်ဖိုးထားမှုနှင့် ကြီးပွားတိုးတက်ရေး မဟာဗျူဟာများနှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဘဏ် တစ်ခုဖြစ်လာစေရန်အခိုင်အမာ သန္နိဋ္ဌာန်ချထားပြီးဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိရန် ပြင်းပြင်းထန်ထန် အလုပ်လုပ်ကြရလိမ့်မည်။ ကျွန်ုပ်တို့၏ရည်မှန်းချက်များကို ရရှိအောင် ဆောင်ရွက်နိုင်စွမ်းရှိကြောင်းကို ၂၄ နှစ်ကျော်ကာလ စွမ်းဆောင်နိုင်ခဲ့သော မှတ်တမ်းများက သက်သေပြနေပေသည်။ ကျွန်ုပ်တို့၏ ဝန်ထမ်းများ၊ အစုရှယ်ယာရှင်များနှင့် ဘဏ်ရှယ်ယာရှင်များက ဘဏ်ဒါရိုက်တာများနှင့် အတူ လက်တွဲ၍ ကျွန်ုပ်တို့ကိုယ်တိုင်ချမှတ်ခဲ့သည့် ရည်မှန်းချက် ပန်းတိုင် ရောက်အောင် လျှောက်လှမ်းသွားမည်ဟု မျှော်လင့်ပါသည်။

ပြိုင်ဆိုင်မှုများသည့် ဒစ်ဂျစ်တယ်မျက်မှောက်ခေတ်တွင် နေထိုင်လျက်ရှိသော ကျွန်ုပ်တို့ အတွက် ဆက်လက်ရှင်သန်နိုင်ရန် ကျွန်ုပ်တို့၏ရည်မှန်းချက်ကို ရောက်ရှိအောင် အပတ်တကုတ် ကြိုးပမ်းအားထုတ် သွားရလိမ့်မည်။ ယခုအခါ ဘဏ်လုပ်ငန်းနည်းစနစ်များကို အဆင့်မြှင့်ခြင်း၊ သတင်းအချက် အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ဗဟိုပြုဘဏ်လုပ်ငန်းစဉ်များ Core Banking Solutions ကို အကောင်အထည်ဖော်ခြင်းတို့အပြင် ခေတ်မီ ဘဏ်စီးပွားရေး လုပ်ငန်းဆိုင်ရာ လုပ်ဆောင်မှုစနစ်များ၊ လုပ်ငန်းစဉ်များနှင့်အညီ ကွန်ပျူတာ သတင်းအချက်အလက်ဗဟိုဌာနကို တည်ထောင်ခြင်း လုပ်ငန်း များကို ဆောင်ရွက်လျက်ရှိပါသည်။ ကျွန်ုပ်တို့၏ ခေတ်မီတိုးတက်သော အဆင့်မြှင့်မဟာဗျူဟာကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် အဓိကကျသော အချက်မှာ လိုအပ်သော နည်းပညာ ကျွမ်းကျင်မှုများ ရရှိစေရန် ဘဏ်ဝန်ထမ်းများအား လေ့ကျင့်သင်ကြား ပေးခြင်းပင်ဖြစ်သည်။ ဝန်ထမ်းများ စိတ်ပါဝင်စားမှုရှိအောင် တိုက်တွန်းအားပေး၍ လေ့ကျင့်သင်ကြား ပေးခြင်းဖြင့် ကျွမ်းကျင်နံ့စပ်သော အလုပ်သမားနှင့် ကျွမ်းကျင်ပညာရှင်များ ဖြစ်လာကြပေလိမ့်မည်။


ဘဏ်အပ်ငွေတိုးတက်မှု

မြန်မာနိုင်ငံသည် အခြေခံအားဖြင့် ငွေသားဖြင့် သုံးစွဲလေ့ရှိသော လူ့အဖွဲ့အစည်းဖြစ်ပြီး လူဦးရေ၏ ရာခိုင်နှုန်းအနည်းငယ်၌သာ ဘဏ်စာရင်းများရှိကြသည်။ ဘဏ်အပ်ငွေတိုးပွားရေး အတွက် အဓိကအဆုံးအဖြတ်ပေးသောအချက်မှာ ဘဏ်ခွဲတည်ရှိမှု အရေအတွက်ဖြစ်သည်။ ပထမပုဂ္ဂလိကဘဏ်သည် လက်ရှိအချိန်အထိ ဘဏ်ခွဲ (၃၂) ဘဏ်ဖွင့်လှစ်နိုင်ခဲ့ပြီး ၂၀၁၆-၂၀၁၇ ခုဘဏ္ဍာရေးနှစ်အတွင်း ဘဏ်ခွဲ (၇) ခု ထပ်မံဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အပ်ငွေနှင့်ချေးငွေအတိုးနှုန်းများ ကိုသတ်မှတ်ပေးပါသည်။ငွေစုဘဏ်အပ်ငွေပေါ်တွင်အတိုးနှုန်းကိုအနည်းဆုံး ၈.၀၀% နှင့် ချေးငွေပေါ်တွင် အတိုးနှုန်းကို အများဆုံး ၁၃.၀၀% သတ်မှတ်ထားပါသည်။

ပထမပုဂ္ဂလိကဘဏ်လီမိတက်၏ လက်ရှိအပ်ငွေအတိုးနှုန်းများကို အောက်တွင် ဖော်ပြထားပါသည်။

အပ်ငွေအမျိုးအစား	အတိုးနှုန်း	မှတ်ချက်
ငွေစုဘဏ်အပ်ငွေ	၈.၂၅%	(၃)လတစ်ကြိမ်အတိုးထည့်ပေးသည်။
စာရင်းသေအပ်ငွေ	၉.၂၅%	(၃)လအပ်ငွေ
	၉.၅၀%	(၆)လအပ်ငွေ
	၉.၇၅%	(၉)လအပ်ငွေ
	၁၀.၀၀%	တစ်နှစ်
ခေါ်ယူအပ်နှံငွေ	၄.၀၀%	နေ့စဉ်အတိုးတွက်၍လစဉ်အတိုးပေးသည်။



Current, Saving, Fix Deposit (End of March)

စာရင်းရှင်၊ စုဆောင်းငွေ၊ စာရင်းသေအပ်ငွေများ (မတ်လကုန်အထိ)

(ကျပ်သန်းပေါင်း)


မတ်လ(၃၁)ရက်	ခေါ်ယူအပ်နှံငွေ	စာရင်းရှင်စာရင်း	ငွေစုစာရင်း	စာရင်းသေစာရင်း
၂၀၁၀-၂၀၁၁		၆,၉၈၈.၀၀	၄၀,၀၇၆.၀၀	၃,၇၆၁.၀၀
၂၀၁၁-၂၀၁၂		၄,၈၅၀.၀၀	၅၆,၁၇၄.၀၀	၃,၃၈၃.၀၀
၂၀၁၂-၂၀၁၃		၅,၇၂၀.၀၀	၇၈,၉၁၇.၀၀	၆,၇၃၃.၀၀
၂၀၁၃-၂၀၁၄		၇,၇၄၂.၀၀	၈၃,၉၂၁.၀၀	၁၅,၅၃၄.၀၀
၂၀၁၄-၂၀၁၅	၁,၄၂၉.၀၀	၈,၂၈၆.၀၀	၈၄,၆၀၄.၀၀	၄၂,၆၅၅.၀၀
၂၀၁၅-၂၀၁၆	၁,၈၈၇.၇၅	၁၀,၃၂၅.၄၉	၉၃,၀၆၂.၃၃	၄၅,၇၂၂.၆၃

အတိုးဝင်ငွေနှင့်အတိုးစရိတ်ရှင်းတမ်း

(ကျပ်သန်းပေါင်း)

မတ်လ(ခုသ)ရက်	အတိုးဝင်ငွေ	အတိုးစရိတ်
၂၀၁၁-၂၀၁၂	၁၀,၃၅၇	၅,၇၄၈
၂၀၁၂-၂၀၁၃	၁၂,၀၂၉	၆,၂၉၃
၂၀၁၃-၂၀၁၄	၁၅,၇၈၄	၈,၄၈၃
၂၀၁၄-၂၀၁၅	၁၇,၇၆၃	၁၀,၀၇၇
၂၀၁၅-၂၀၁၆	၁၈,၈၄၃	၁၁,၇၈၀

Statement of Interest Income & Interest Expenses
(End of March)



အဓိကဘဏ်အပ်နှံငွေများ

၂၀၁၆ခု မတ်လ (ထိပ်ဆုံးငွေအပ်နှံသူ၁၀ဦး)	အပ်ငွေအမျိုးအစား	ပမာဏ ကျပ်သန်းပေါင်း	စုစုပေါင်းဘဏ် အပ်ငွေ၏%
ဘဏ် - အေ	စာရင်းသေအပ်ငွေ	၃,၀၀၀	၁.၉၉ %
အဖွဲ့အစည်း - အေ	စာရင်းရှင်အပ်ငွေ	၁,၁၆၄	၀.၇၇ %
ပုဂ္ဂလိက - အေ	ငွေစုဘဏ်အပ်ငွေ	၁,၀၃၂	၀.၆၈ %
ပုဂ္ဂလိက - ဘီ	ငွေစုဘဏ်အပ်ငွေ	၉၀၅	၀.၆၀ %
ဒါရိုက်တာ - အေ	ငွေစုဘဏ်အပ်ငွေ	၇၉၄	၀.၅၃ %
အဖွဲ့အစည်း - ဘီ	ငွေစုဘဏ်အပ်ငွေ	၇၈၇	၀.၅၂ %
ပုဂ္ဂလိက - စီ	ငွေစုဘဏ်အပ်ငွေ	၇၀၇	၀.၄၇ %
ကုမ္ပဏီ - အေ	ငွေစုဘဏ်အပ်ငွေ	၅၆၄	၀.၃၇ %
ပုဂ္ဂလိက - ဒီ	ငွေစုဘဏ်အပ်ငွေ	၅၂၈	၀.၃၅ %
ပုဂ္ဂလိက - အီး	ငွေစုဘဏ်အပ်ငွေ	၅၁၉	၀.၃၄ %
ထိပ်ဆုံး(၁၀)ဦးစုစုပေါင်း		၁၀,၀၀၀	၆.၆၂ %
၂၀၁၅ ခု၊ မတ်လ (ထိပ်ဆုံးငွေအပ်နှံသူ၁၀ဦး)	အပ်ငွေအမျိုးအစား	ပမာဏ ကျပ်သန်းပေါင်း	စုစုပေါင်းဘဏ် အပ်ငွေ၏%
ဒါရိုက်တာ - အေ	စာရင်းသေအပ်ငွေနှင့် ငွေစုဘဏ်စုငွေ	၆,၆၇၀	၄.၈၇%
ဘဏ် - ဘီ	စာရင်းသေအပ်ငွေ	၅,၀၀၀	၃.၆၅%
ဘဏ် - စီ	စာရင်းသေအပ်ငွေ	၄,၀၀၀	၂.၉၂%
ဘဏ် - ဒီ	စာရင်းသေအပ်ငွေ	၃,၀၀၀	၂.၁၉%
ပုဂ္ဂလိက - အက်ဖ်	ငွေစုဘဏ်အပ်ငွေ	၁,၂၂၆	၀.၉၀%

အဖွဲ့အစည်း - အေ	စာရင်းရှင်အပ်ငွေ	၁,၂၁၃	၀.၈၉%
ပုဂ္ဂလိက - ဘီ	ငွေစုဘဏ်အပ်ငွေ	၉၀၄	၀.၆၆%
ပုဂ္ဂလိက - အီး	ငွေစုဘဏ်အပ်ငွေ	၆၈၁	၀.၅၀%
ပုဂ္ဂလိက - ဂျီ	ငွေစုဘဏ်အပ်ငွေ	၅၆၂	၀.၄၁%
ပုဂ္ဂလိက - အိပ်ချ်	ငွေစုဘဏ်အပ်ငွေ	၅၆၀	၀.၄၁%

ထိပ်ဆုံး(၁၀)ဦးစုစုပေါင်း **၂၃,၈၁၆** **၁၇.၃၉ %**

ငွေပမာဏအလိုက်အပ်ငွေအုပ်စုခွဲခြားခြင်း

ဘဏ်အပ်ငွေအုပ်စု (ကျပ်သန်းပေါင်း)	အရေအတွက်	ပမာဏ	စုစုပေါင်းဘဏ် အပ်ငွေ၏ %
၀ - ၀.၅	၄၄,၇၀၆	၅,၅၇၃.၃၁	၃.၆၉%
၀.၅ -၅	၆,၀၅၇	၁၁,၄၇၀.၄၁	၇.၆၀%
၅-၁၀	၁,၄၈၅	၁၀,၂၇၅.၇၅	၆.၈၁%
၁၀-၁၀၀	၂,၆၂၈	၆၈,၀၈၅.၉၀	၄၅.၀၉%
၁၀၀အထက်	၂၁၇	၅၅,၅၉၂.၈၂	၃၆.၈၂%
စုစုပေါင်း	၅၅,၀၉၃	၁၅၀,၉၉၈.၁၉	၁၀၀.၀၀%

ချေးငွေနှင့်စာရင်းပိုထုတ်ချေးငွေတိုးတက်မှု

ချေးငွေနှင့်စာရင်းပိုထုတ်ချေးငွေများမှ အတိုးရငွေသည် ပထမပုဂ္ဂလိကဘဏ်၏ အဓိက ဝင်ငွေရရှိမှု အရင်းအမြစ်ဖြစ်ပါသည်။ ပုဂ္ဂလိကဘဏ်များအကြား ပြင်းထန်သော ပြိုင်ဆိုင်မှုများနှင့် ပုဂ္ဂလိက ဘဏ်များနှင့် ဘဏ်ခွဲများအရေအတွက် လျင်မြန်စွာတိုးပွားလာနေခြင်းတို့ကြောင့် အခြားရငွေများမှာ မပြောပလောက်ပါ။ ပထမပုဂ္ဂလိကဘဏ်သည် အတိုးရငွေအပေါ်အဓိကမှီခိုရပါသည်။ ၂၀၁၁ ခုနှစ် မတ်လ မှ ၂၀၁၆ ခုနှစ် မတ်လ အတွင်း ချေးငွေပမာဏ ပျမ်းမျှ တိုးတက်နှုန်းမှာ ၂၉.၁၅% ရှိပြီး အလားတူအချိန်ရှိ ဘဏ်အပ်ငွေပျမ်းမျှ တိုးတက်နှုန်း ၂၃.၁၈% ထက်ပိုမိုမြင့်မားပါသည်။ ထိုသို့မြင့်မားခြင်းမှာ ပထမ ပုဂ္ဂလိကဘဏ်၏ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသို့ ပိုမိုချေးငွားရန် အထူး အားထုတ် ကြိုးပမ်းမှု မူဝါဒ ကြောင့် ဖြစ်သည်။

ချေးငွေနှင့်စာရင်းပိုထုတ်ချေးငွေတိုးတက်မှု

ခုနှစ်(မတ်လ၃၁ရက်)	ချေးငွေ	(% နှစ်အလိုက်ရငွေ)ဘဏ်အပ်ငွေ
၂၀၁၀-၂၀၁၁	၃၁.၀၁%	၁၅.၁၃%
၂၀၁၁-၂၀၁၂	၃၂.၆၉%	၂၆.၇၂%
၂၀၁၂-၂၀၁၃	၄၁.၇၅%	၄၁.၈၆%
၂၀၁၃-၂၀၁၄	၃၀.၆၀%	၁၇.၃၂%
၂၀၁၄-၂၀၁၅	၂၀.၇၄%	၂၇.၇၈%
၂၀၁၅-၂၀၁၆	၁၈.၁၂%	၁၀.၂၄%
ပျမ်းမျှ	၂၉.၁၅%	၂၃.၁၈%

ငွေချေးခြင်းမူဝါဒနှင့် လုပ်ငန်းဆောင်ရွက်မှု

ပထမပုဂ္ဂလိကဘဏ်သည် ကော်ပိုရိတ်၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ၊ လက်လီရောင်းဝယ် ဖောက်ကားသူများနှင့် ပြည်ပပို့ကုန်တင်ပို့သူများအားဘဏ်မှလက်ခံနိုင်သော အိမ်ခြံမြေ၊ ရွှေနှင့် အခြားသင့်လျော်သော အာမခံပစ္စည်းများအပေါ် မူတည်၍ ချေးငွေများထုတ်ချေးပါသည်။ ချေးငွားယူသူများသည် ဂုဏ်သိက္ခာ၊ ပြန်လည်ပေးဆပ်နိုင်စွမ်း အစရှိသည့် ဘဏ်၏ စံသတ်မှတ်ချက်များကို လက်ခံကျေနပ်ရပါမည်။ ပထမပုဂ္ဂလိကဘဏ်သည် ကြွေးဆုံးပြဿနာများကို စီမံထိန်းချုပ်ရန်နှင့် ပေးဆပ်ရန် ပျက်ကွက်သော ချေးငွေပမာဏ နည်းပါးစေရန် ရှေးရိုးဆန်သော မယုတ်မလွန် ချေးငွားရေး မူဝါဒကိုလက်ခံကျင့်သုံးပါသည်။ ချေးငွားသူများသည်စံတိုင်းတာမှုတွင်‘A’ သုံးလုံးအဆင့် ရရှိရန်လိုပါသည်။ ယင်းတို့မှာ(၁)အကျင့်စာရိတ္တ၊ ဂုဏ်သိက္ခာနှင့် ငွေချေးငွားယူသူ၏ ပြန်လည်ပေးဆပ်နိုင်စွမ်း၊(၂)ဈေးကွက် ဝင်အာမခံပစ္စည်းကောင်းမွန်မှုနှင့် (၃) ခိုင်မာ၍ အမြတ်အစွန်း ရရှိနိုင်သည့် စီးပွားရေးလုပ်ငန်းတို့ ဖြစ်ပါသည်။ပထမဆုံးအကြိမ် ငွေချေးသူအတွက် အာမခံပစ္စည်းတန်ဖိုးအပေါ် ခွင့်ပြုနိုင်သည့်ချေးငွေမှာ အာမခံပစ္စည်းကိုရောင်းချလျှင် ရရှိနိုင်မည့်လက်ရှိဈေးကွက်ပေါက်ဈေး၏ ၃၀% ဟုသတ်မှတ်ထားပါသည်။ ချေးငွေကိုပြန်လည်ပေးဆပ်မှု အပေါ်မူတည်၍ ငွေချေးသူ၏ ယုံကြည်စိတ်ချရမှု နှင့်စွမ်းဆောင်နိုင်မှုအရ ချေးငွေပမာဏကိုဖြည်းဖြည်းချင်း တိုးမြှင့်ပေးသွားမည်ဖြစ်ပါသည်။ဘဏ်မှ ချေးငွေပမာဏပေါ်တွင် တစ်နှစ်လျှင် အတိုးနှုန်း ၁၂% နှင့် ဝန်ဆောင်ခ ၁% စုစုပေါင်း ၁၃% ကောက်ခံပါသည်။

ချေးငွေများ

ချေးငွေများကို ယေဘုယျအားဖြင့်(၁)နှစ်ကာလ သတ်မှတ်ထားပြီးချေးငွေကို ပြန်လည် ပေးဆပ် လိမ့်မည်ဟူသော အာမခံချက်နှင့် ယုံကြည် စိတ်ချရမှု ရှိပါက သက်တမ်း ထပ်မံတိုးပေးပါသည်။ ပေးဆပ်ရန် ပျက်ကွက်မှု ပြစ်ဒဏ်အဖြစ် အပိုဆောင်းအာမခံကြေး ၁% ထပ်ဆောင်းပေးရပါသည်။

စာရင်းပိုထုတ်ချေးယူခွင့်

စီးပွားရေးလုပ်ငန်းများသို့ သတ်မှတ်ထားသည့်အတိုင်း စာရင်းပိုထုတ်ချေးငွေကိုခွင့်ပြုထား ပြီးယင်း၏အတိုးကို အမှန်တကယ် စာရင်းပိုထုတ်သောချေးငွေပမာဏပေါ်တွင် အခြေခံ တွက်ချက် ပါသည်။ စာရင်းပိုထုတ်ချေးငွေကို အသုံးပြုသည့်ပမာဏပေါ်တွင်သာ အတိုးကောက်ယူပါသည်။

(ကျပ်သန်းပေါင်း)

ခုနှစ်	ချေးငွေ	စာရင်းပိုထုတ်ချေးငွေ	စုစုပေါင်း
၂၀၁၄-၂၀၁၅	၁၄,၃၅၃.၄၁	၁၀၆,၇၉၆.၃၉	၁၂၁,၁၄၉.၈၀
ရာခိုင်နှုန်း	၁၁.၈၅%	၈၈.၁၅%	၁၀၀.၀၀%
၂၀၁၅-၂၀၁၆	၁၄,၄၄၄.၃၇	၁၂၈,၆၅၈.၆၃	၁၄၃,၁၀၃.၀၀
ရာခိုင်နှုန်း	၁၀.၀၉%	၈၉.၉၁%	၁၀၀.၀၀%

အထက်ဇယားတွင် ဖော်ပြထားသည့်အတိုင်း စာရင်းပိုထုတ်ချေးငွေသည် ချေးငွေနှင့် စာရင်း ပိုထုတ်ချေးငွေ ၂ ရပ် စုစုပေါင်း၏ ၉၀% ရှိပါသည်။ ငွေချေးသူများမှာ ထုတ်ယူငွေပမာဏ ပေါ်တွင်သာ အတိုးပေးရပါသည်။ ပထမပုဂ္ဂလိကဘဏ်သည် စာရင်းပိုထုတ်ချေးငွေ စုစုပေါင်းပမာဏ ပေါ်တွင်အတိုး ရရှိခြင်းမရှိပါ။

အဓိကငွေချေးမှု

၂၀၁၆ခုနှစ်၊ မတ်လ (ထိပ်ဆုံးငွေချေးသူ၁၀ဦး)	ပမာဏ (ကျပ်သန်းပေါင်း)	စုစုပေါင်းချေးငွေ၏ %
ပုဂ္ဂလိက - အေ	၅,၀၀၀	၃.၄၉ %
ပုဂ္ဂလိက - ဘီ	၄,၅၀၀	၃.၁၄ %
ပုဂ္ဂလိက - စီ	၄,၁၀၀	၂.၈၇ %

ပုဂ္ဂလိက - ဒီ	၃,၅၀၀	၂.၄၅ %
ပုဂ္ဂလိက - အီး	၃,၅၀၀	၂.၄၅ %
ပုဂ္ဂလိက - အက်ဖ်	၃,၂၀၀	၂.၂၄ %
ပုဂ္ဂလိက - ဂျီ	၃,၀၀၀	၂.၁၀ %
ပုဂ္ဂလိက - အိပ်ချ်	၂,၆၀၀	၁.၈၂ %
ပုဂ္ဂလိက - အိုင်	၂,၅၀၀	၁.၇၅ %
ပုဂ္ဂလိက - ဂျေ	၂,၃၀၀	၁.၆၁ %
ထိပ်ဆုံး(၁၀) ဦး စုစုပေါင်း	၃၄,၂၀၀	၂၃.၉၀ %
၂၀၁၅ခုနှစ် မတ်လ	ပမာဏ	စုစုပေါင်းချေးငွေ၏ %
(ထိပ်ဆုံးငွေချေးသူ၁၀ဦး)	(ကျပ်သန်းပေါင်း)	
ပုဂ္ဂလိက - အေ	၅,၀၀၀	၄.၁၃ %
ပုဂ္ဂလိက - ဘီ	၄,၅၀၀	၃.၇၁ %
ပုဂ္ဂလိက - စီ	၄,၁၀၀	၃.၃၈ %
ပုဂ္ဂလိက - အက်ဖ်	၃,၂၀၀	၂.၆၄ %
ပုဂ္ဂလိက - အီး	၂,၉၀၀	၂.၃၉ %
ပုဂ္ဂလိက - အိုင်	၂,၅၀၀	၂.၀၆ %
ပုဂ္ဂလိက - ကေ	၂,၁၀၀	၁.၇၃ %
ပုဂ္ဂလိက - အယ်လ်	၂,၀၀၀	၁.၆၅ %
ပုဂ္ဂလိက - ဂျီ	၂,၀၀၀	၁.၆၅ %
ပုဂ္ဂလိက - ဂျေ	၁,၈၀၀	၁.၄၉ %
ထိပ်ဆုံး(၁၀) ဦး စုစုပေါင်း	၃၀,၁၀၀	၂၄.၈၅ %

ငွေပမာဏအလိုက်ချေးငွေအုပ်စုခွဲခြားခြင်း

ချေးငွေအုပ်စု (ကျပ်သန်းပေါင်း)	ဦးရေ	ပမာဏ (ကျပ်သန်းပေါင်း)	စုစုပေါင်းချေးငွေ ၏%
၀.၅ မှ ၅.၀	၅၄	၉၅.၂၅	၀.၀၇%
၅.၀ မှ ၁၀	၄၉	၂၆၉.၉၃	၀.၁၉%
၁၀ မှ ၅၀	၃၂၁	၉,၂၈၈.၂၈	၆.၄၉%
၅၀ မှ ၁၀၀	၂၂၁	၁၅,၂၇၉.၃၀	၁၀.၆၈%
၁၀၀ အထက်	၃၂၉	၁၁၈,၁၇၀.၂၄	၈၂.၅၈%
စုစုပေါင်း	၉၇၄	၁၄၃,၁၀၃.၀၀	၁၀၀.၀၀%

ပျမ်းမျှချေးငွေအုပ်စုပမာဏ

ကျပ် ၁၄၇သန်း

အနည်းဆုံးချေးငွေပမာဏ

ကျပ် ၁,၀၀၀,၀၀၀

အများဆုံးချေးငွေပမာဏ

ကျပ် ၅၁၁လီယံ



လွန်ခဲ့သော(၃) နှစ်အတွင်းထုတ်ချေးခဲ့သောချေးငွေအသစ်များနှင့်ပြန်ဆပ်သောချေးငွေများ

ဘဏ္ဍာရေးနှစ်	ချေးငွေအသစ်များ		ပြန်ဆပ်သောချေးငွေများ	
	ဘဏ်စာရင်း အရေအတွက်	ပမာဏ (ကျပ်သန်းပေါင်း)	ဘဏ်စာရင်း အရေအတွက်	ပမာဏ (ကျပ်သန်းပေါင်း)
၂၀၁၃-၂၀၁၄	၅၂၆	၁၈,၈၅၃	၆၇၄	၁၈,၁၃၅
၂၀၁၄-၂၀၁၅	၂၁၃	၂၃,၆၉၀	၆၉၇	၃၇,၅၄၈
၂၀၁၅-၂၀၁၆	၁၇၆	၂၂,၉၃၃	၆၄၆	၄၀,၃၆၅

အငှားဝယ်ယူစနစ်ချေးငွေ

ပထမပုဂ္ဂလိကဘဏ်သည် ဘဏ်၏ဖောက်သည်များအတွက် စိတ်တိုင်းကျ မော်တော်ယာဉ်များ ဝယ်နိုင်ခွင့် ရှိစေရန် အငှားဝယ်ယူချေးငွေစနစ်ဖြင့် ခွင့်ပြုပေးပါသည်။ ဝယ်ယူလိုသူများက မော်တော်ယာဉ် တန်ဖိုး၏ ၅၀% ကို စိုက်ထုတ်ရပြီး ကျန်၅၀% ကို ၁၂ လဖြစ်စေ ၂၄ လဖြစ်စေ အရစ်ကျ ပေးဆပ် ရပါသည်။ အတိုးနှုန်းမှာ ချေးငွေ သို့မဟုတ် စာရင်းပိုထုတ်ချေးငွေကဲ့သို့ ၁၃% (၁၂% မှာ အတိုးနှုန်းနှင့် ၁% မှာဝန်ဆောင်ခ) ဖြစ်ပါသည်။ မော်တော်ယာဉ်ပိုင်ဆိုင်ခွင့်ကို ချေးငွေစည်းကမ်းချက်များအရ ယာဉ်တန်ဖိုး အပြည့်အဝ ပေးဆပ်ပြီးသည်အထိ ဘဏ်က ထိန်းသိမ်းထားပါသည်။

ကဏ္ဍအလိုက်ထုတ်ချေးငွေများ



Production	ကုန်ထုတ်လုပ်မှု
Trade	ကုန်သွယ်မှု
Service	ဝန်ဆောင်မှု

(ကျပ်သန်းပေါင်း)

ဘဏ္ဍာနှစ်	ထုတ်လုပ်မှု	ကုန်သွယ်မှု	ဝန်ဆောင်မှု	စုစုပေါင်း
၂၀၁၄-၂၀၁၅	၂၄,၇၀၄.၈၆	၇၃,၈၇၀.၂၄	၂၂,၀၈၇.၂၅	၁၂၀,၆၆၂.၃၅
၂၀၁၅-၂၀၁၆	၂၄,၅၅၀.၇၃	၈၃,၄၂၆.၀၆	၃၄,၉၈၂.၉၃	၁၄၂,၉၅၉.၇၂


အတိုးအရင်းပေးဆပ်ရန်ပျက်ကွက်နေသည့်ကြွေးဆုံးချေးငွေများ၏ရပိုင်ခွင့်များ။(NPL)

ထိရောက်ပိုင်နိုင်သောချေးငွေမူဝါဒနှင့် လက်တွေ့ဆောင်ရွက်မှုတို့ပေါင်းစပ်၍စေ့စပ်သေချာသော ကြီးကြပ်မှုနှင့် ဆက်လက်အရေးယူစောင့်ကြည့်မှုတို့ကြောင့် မပြောပလောက်သော ပေးဆပ်ရန်ပျက်ကွက်နေသည့် ကြွေးဆုံးချေးငွေ အနည်းအကျဉ်းသာရှိပါသည်။ အာမခံပစ္စည်းတန်ဖိုးနှင့် ချေးငွေအမျိုးကို သေချာစွာချိန်ဆစဉ်းစားပြီး ဖောက်သည်တစ်ဦးချင်းစီ၏ အခြေအနေနှင့် အံ့ကိုက်ဖြစ်စေပါသည်။ အထက်ဖော်ပြပါအချက်များ စုပေါင်းခြင်း၏အကျိုးဆက်မှာ ပျက်ကွက် နေသည့် ချေးငွေအနည်းအကျဉ်းသာရှိခြင်းဖြစ်ပါသည်။ ကြွေးဆပ်ရန်ပျက်ကွက်မှုကြောင့် ဆုံးရှုံးနိုင်ခြေသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ကြွေးဆုံးသတ်မှတ်ချက်ဖြစ်သည့် ချေးငွေစုစုပေါင်း၏၂% အတွင်း လုံလောက်စွာ ကာမိပါသည်။ ၂၀၁၆ ဘဏ္ဍာရေး နှစ် အတွက် ကြွေးဆုံးလျာထားချက်မှာ ကျပ် ၂.၈၆ ဘီလီယံဖြစ်ပါသည်။

အတိုးအရင်းပေးဆပ်ရန်ပျက်ကွက်နေသည့်ကြွေးဆုံးချေးငွေစီမံခန့်ခွဲမှု။

ချေးငွေကြီးကြပ်ကွပ်ကဲရေးအတွက်ပထမပုဂ္ဂလိကဘဏ်၊ ဘဏ်ခွဲတိုင်းတွင်အများ၏ လက်ခံယုံကြည်မှုရှိပြီးဂုဏ်သတင်းကောင်းရှိသည့်ဒေသခံစီးပွားရေးလုပ်ငန်းရှင်ပျမ်းမျှ (၅) ဦးနှင့်အတူ ဘဏ်ခွဲမန်နေဂျာမှ ကော်မတီအတွင်းရေးမှူးအဖြစ် တာဝန်ယူ ပါဝင်သည့် ချေးငွေကြီးကြပ်ရေး ကော်မတီရှိပါသည်။ ဘဏ်ခွဲတိုင်းရှိ ကြီးကြပ်ရေးကော်မတီဝင် များသည် ၎င်းတို့၏ ဝန်ဆောင်မှုအတွက် လုပ်အားခမရရှိပါ။ ဘဏ်ခွဲတိုင်းရှိ ကြီးကြပ်ရေးကော်မတီဝင်များသည် ငွေချေးသူများကို သုံးလတစ်ကြိမ်ကွင်းဆင်း စစ်ဆေး၍ ချေးငွေဌာနခွဲသို့ သတင်းပို့ အစီရင်ခံရပါသည်။

ကြွေးဆုံးရန်ပုံငွေလျာထားချက်




(ကျပ်သန်းပေါင်း)

ခုနှစ်(မတ်လဥာရက်)	၂၀၁၆	၂၀၁၅	၂၀၁၄	၂၀၁၃	၂၀၁၂
ကြွေးဆုံးရန်ပုံငွေ	၂,၈၆၂.၀၆	၂,၄၂၃.၀၀	၂,၀၀၆.၇၉	၁,၅၃၆.၆၀	၁,၀၈၄.၀၁
ကြွေးဆုံး	၀.၀၀	၄၁.၁၁	၃၇.၂၁	၃၃.၃၁	၀.၀၀

ချေးငွေနှင့်ဘဏ်အပ်ငွေအချိုး(ချေးငွေထုတ်ပေးခြင်း)

Loan and Deposit Ratio(Disbursement)



ခုနှစ်(မတ်လ၃၁ရက်)	ချေးငွေနှင့်စာရင်းပို့ ထုတ်ချေးငွေ (ကျပ်သန်းပေါင်း)	စုစုပေါင်းဘဏ်အပ်ငွေ (ကျပ်သန်းပေါင်း)	ချေးငွေ/ဘဏ်အပ်ငွေ အချိုး (%)
၂၀၁၁-၂၀၁၂	၅၄,၂၀၀	၆၄,၄၀၇	၈၄.၁၅%
၂၀၁၂-၂၀၁၃	၇၆,၈၃၀	၉၁,၃၆၉	၈၄.၀၉%
၂၀၁၃-၂၀၁၄	၁၀၀,၃၄၀	၁၀၇,၁၉၇	၉၃.၆၀%
၂၀၁၄-၂၀၁၅	၁၂၁,၁၅၀	၁၃၆,၉၇၅	၈၈.၄၅%
၂၀၁၅-၂၀၁၆	၁၄၃,၁၀၃	၁၅၀,၉၉၈	၉၄.၇၇%

(၃၁-၃-၂၀၁၆) ရက်နေ့ရှိ ချေးငွေများအတွက် လက်ခံထားသည့် အာမခံပစ္စည်း သို့မဟုတ် ရပိုင်ခွင့်အမျိုးအစား။

စဉ်	အမျိုးအစား	စာရင်းအရေအတွက်	တန်ဖိုး(ကျပ်သန်းပေါင်း)
၁။	မရွှေ့ပြောင်းနိုင်သောပစ္စည်း	၈၉၁	၁၄၂,၈၈၂.၆၃
၂။	ရွှေနှင့်လက်ဝတ်ရတနာ	၈	၂၉.၉၀
၃။	ဘဏ်အပ်ငွေ	၃၅	၄၇.၂၀
၄။	အငှားဝယ်ယူစနစ်ချေးငွေ	၄၀	၁၄၃.၂၇
	စုစုပေါင်း	၉၇၄	၁၄၃,၁၀၃.၀၀

အပြည်ပြည်ဆိုင်ရာဘဏ်လုပ်ငန်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပထမပုဂ္ဂလိကဘဏ်အား နိုင်ငံခြားငွေများ ဝယ်ယူ/ ရောင်းချ/ လဲလှယ်ခွင့်လိုင်စင်ကို ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၄ ရက်တွင် ခွင့်ပြုခဲ့ပြီး နိုင်ငံခြားငွေ ရောင်းဝယ် ဖောက်ကားခွင့်လိုင်စင်ကို ၂၀၁၂ ခုနှစ် ဩဂုတ်လ ၂၄ ရက်တွင် ခွင့်ပြုခဲ့ပါသည်။ ထိုလိုင်စင်အရဗဟို ဘဏ် ၏ခွင့်ပြုချက်ဖြင့်နိုင်ငံခြားငွေလဲလှယ်ရေးကောင်တာများကိုပထမပုဂ္ဂလိကဘဏ်၏ ဘဏ်ခွဲများတွင် ဖွင့်လှစ် ၍ အမေရိကန် ဒေါ်လာ၊ စင်ကာပူဒေါ်လာနှင့် ယူရိုငွေများကို မြန်မာကျပ်ဖြင့် လဲလှယ်ပေးခဲ့ပါသည်။ နိုင်ငံခြား ငွေရောင်းဝယ်ဖောက်ကားခွင့်လိုင်စင်နှင့် လျော်ညီစွာ နိုင်ငံခြားငွေဘဏ်စာရင်းများကို ပြည်တွင်း၊ ပြည်ပမှ ဖောက်သည်များအတွက် ဖွင့်လှစ်ပေးခဲ့ပါသည်။ ဘဏ်၏ဖောက်သည်များသည် ပို့ကုန်/ သွင်းကုန် ငွေလွှဲ စာတမ်း၊ ငွေလွှဲခြင်း၊ ကြိုးမဲ့ကြေးနန်းဖြင့်ငွေလွှဲခြင်း စသည်တို့ကိုဆောင်ရွက်နိုင်ကြပါသည်။(၃၁-၃-၂၀၁၆) ရက်နေ့အထိ နိုင်ငံခြား အဆက်အသွယ်ဘဏ်များနှင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိပါသည်။

Western Union

ပထမပုဂ္ဂလိကဘဏ်သည် Western Union နှင့် ငွေလွှဲခွင့်လိုင်စင်ရရှိပြီး ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၂ ရက် နေ့တွင် သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ပါသည်။ (၈-၄-၂၀၁၆) ရက်နေ့အထိ နိုင်ငံပေါင်း (၆၁) နိုင်ငံမှ ဖောက်သည်များက မြန်မာနိုင်ငံရှိ သူတို့၏ဆွေမျိုးမိသားစုများထံ ငွေများလွှဲခဲ့ကြပါသည်။ မြန်မာနိုင်ငံသို့ ငွေလွှဲသောပမာဏမှာ (၁၉-၂-၂၀၁၆) ရက်နေ့အထိ ကျပ်ငွေ ၂၆.၇၄ ဘီလီယံရှိပါသည်။ မြန်မာနိုင်ငံမှ ပြည်ပသို့ငွေလွှဲခြင်းကို ဗဟိုဘဏ်မှ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် အတည်ပြုခဲ့ပြီး လက်ရှိ တွင် Western Union မှ မြန်မာနိုင်ငံပြည်ပသို့ ငွေလွှဲပို့ခြင်းကို စီစဉ်ဆောင်ရွက်နေပါသည်။

နိုင်ငံခြားငွေလွှဲလုပ်ငန်းမှ အမြတ်အစွန်းရရှိမှု။

နိုင်ငံခြားငွေလွှဲလုပ်ငန်းမှ ရရှိသောဝင်ငွေသည် ပထမပုဂ္ဂလိကဘဏ်အတွက် အမြတ်အစွန်း ရရှိနိုင်သော နောက်ထပ် အရင်းအမြစ်တစ်ခုဖြစ်ပါသည်။ နိုင်ငံခြားငွေလွှဲလုပ်ငန်း ဆောင်ရွက်သည့် အချိန် တိုကာလအတွင်း နှစ်စဉ်အမြတ်ရရှိမှုသည် တဖြည်းဖြည်းတိုးတက်လာခဲ့သည်။ လုပ်ငန်း ဆောင်ရွက်သည့် ပထမနှစ်ဖြစ်သော ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၂၁၃ သန်းရရှိခဲ့ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် တွင် ကျပ် ၁, ၃၁၆ သန်းသို့ တိုးတက်ရရှိခဲ့သည်။

အမြတ်ရရှိမှုနှိုင်းယှဉ်ချက်

ကျပ်

(ဘဏ္ဍာရေးနှစ်များ)

၂၀၁၅-၂၀၁၆

၂၀၁၄-၂၀၁၅

ဝင်ငွေ

ကော်မရှင်ဝင်ငွေ

၁၀၈,၅၃၅,၁၈၄.၂၅

၇၅,၁၇၂,၀၃၇.၉၁

လုပ်ခနှင့်စရိတ်များ

၁၂၈,၈၅၆,၈၄၇.၅၀

၄၆,၉၈၉,၈၉၀.၂၉

ငွေလဲလှယ်မှုအနှုံး/အမြတ်

၁,၀၇၈,၀၂၁,၉၇၀.၄၉

၅၆၇,၄၆၉,၁၇၃.၄၅

အထွေထွေ

၃၉,၃၁၉,၁၂၅.၁၂

၂၇,၉၂၇,၀၅၃.၄၀

စုစုပေါင်းဝင်ငွေ

၁,၃၅၄,၇၃၃,၁၂၇.၃၆

၇၁၇,၅၅၈,၁၅၅.၀၅

အသုံးစရိတ်

လုပ်ခနှင့်အသုံးစရိတ်များ

၃,၈၀၅,၂၀၄.၀၉

၃,၃၉၁,၁၉၄.၄၇

ပြင်ဆင်ထိန်းသိမ်းမှုစရိတ်

၂,၀၃၅,၀၀၀.၀၀

ကြေးနန်း/Swift

၂၄,၇၅၄,၅၂၅.၇၀

၂၅,၂၂၁,၀၀၁.၀၀

စုစုပေါင်းအသုံးစရိတ်

၃၈,၅၉၄,၇၂၉.၇၉

၃၀,၆၃၇,၁၉၅.၄၇

အမြတ်

၁,၃၁၆,၁၇၃,၃၉၇.၅၇

၆၈၆,၉၂၀,၉၅၉.၅၈

“MyKyat” (Mobile Money) ၏ တိုးတက်မှု

သုံးစွဲသူများ၊ စီးပွားရေးလုပ်ငန်းများသည် myKyat အမှတ်တံဆိပ်နှင့် အကျွမ်းတဝင် ရှိလာကြပြီ ဖြစ်သည်။ myKyat ဟူသော Mobile Money ကို ငွေသွင်းခြင်း၊ ပေးချေခြင်း၊ ငွေထုတ်ယူခြင်း၊ ကိုယ်စားလှယ်များမှတစ်ဆင့်ငွေသားထည့်ဝင်/ ထုတ်ယူခြင်းနှင့် ငွေတောင်းခံလွှာများကို ပေးချေခြင်း

တို့ပြုလုပ်ကြသည်။ ရန်ကုန်မြို့တွင် လက်ရှိအားဖြင့် မြို့နယ်(၄၀)၏ လျှပ်စစ် နှင့် တယ်လီဖုန်းကျသင့်ငွေ တောင်းခံလွှာများကို myKyat ဖြင့် ပေးချေလျက်ရှိသည်။ မိုဘိုင်းပေးချေမှု လုပ်ငန်းတိုးတက်မှု ကို အောက်တွင်ဖော်ပြထားပါသည်။

(၂၀၁၆ခု စက်တင်ဘာလ ၁၅)

(၂၀၁၆ခု သြဂုတ်လ ၁၉)

၁။ပထမပုဂ္ဂလိကဘဏ်၏မိုဘိုင်းဘဏ်

အပ်နှံငွေ	ကျပ် ၉၉.၉၇ သန်း	ကျပ် ၁၀၃.၇၀သန်း
၂။ငွေလွှဲသည့် အရေအတွက်	၃၉,၆၁၅	၃၆,၁၆၃
၃။အသုံးပြုသူ အမျိုးအစား		
သုံးစွဲသူများ	၁၂,၇၃၆	၁၂,၄၂၅
စီးပွားရေးလုပ်ငန်းများ	၃၉	၃၈
၄။ဘဏ်ခွဲများအပါအဝင်လုပ်ငန်း		
ကိုယ်စားလှယ်များ	၁၁၇	၁၁၃
၅။ငွေတောင်းခံလွှာပေးချေမှု(လျှပ်စစ်၊တယ်လီဖုန်း)		
ရန်ကုန်	၄၀ မြို့နယ်	၄၀ မြို့နယ်
မန္တလေး	၆ မြို့နယ်	၆ မြို့နယ်
ပဲခူး	၁၂ မြို့နယ်	၁၂ မြို့နယ်

ဌာနတွင်းစာရင်းစစ်ဆေးခြင်း

ဘဏ်တွင်နေ့စဉ်စာရင်းစစ်ဆေးသည့် ဌာနတွင်း စာရင်းစစ်သည့်ဌာန ရှိသည့်အပြင် မြန်မာ နိုင်ငံစာရင်းအင်း နှင့်စာရင်းစစ်စံချိန်စံညွှန်းများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လိုအပ်ချက်များနှင့်အညီ အစုရှယ်ယာရှင်များ၏ စာရင်းစစ်ကော်မတီက (၃)လတစ်ကြိမ် စိစစ် စစ်ဆေးပေးပါသည်။ ဌာနတွင်း စာရင်းစစ်ဌာန၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

- ဘဏ်၏ဌာနများနှင့် ဝန်ထမ်းများသည် ဘဏ်၏ဌာနတွင်းမူဝါဒများနှင့် ညွှန်ကြားချက်များ၊ ဗဟိုဘဏ်၏ စည်းမျဉ်းနှင့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်မှု ရှိ/မရှိ စစ်ဆေးအကဲဖြတ်ခြင်း။

- ဝန်ထမ်းများအနေဖြင့် မိမိတို့၏တာဝန်များကို ဆောင်ရွက်ရာတွင် လိမ်လည်မှု၊ ပေါ့ဆမှု သို့မဟုတ် မထိမဲ့မြင်ပြုမှု တစ်စုံတရာ ရှိမရှိ ဆုံးဖြတ်နိုင်ရန် အကဲဖြတ်ခြင်း။
- ဝန်ထမ်းများနှင့် စီမံခန့်ခွဲမှုအရာထမ်းများသည် အသုံးစရိတ်နှင့် ခွင့်ပြုမှု ကန့်သတ်ချက်ဆိုင်ရာ လမ်းညွှန်ချက်အတိုင်း လိုက်နာမှု ရှိမရှိ စစ်ဆေးခြင်း။
- ပြင်ပစာရင်းစစ်အဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်ခြင်း။
- ဘဏ်ခွဲများအား ပုံမှန် စစ်ဆေးခြင်းနှင့် ရှောင်တခင် စစ်ဆေးခြင်း။
- အသုံးစရိတ်များ အပါအဝင် ဘဏ်၏ဘတ်ဂျက်များကို စာရင်းစစ်ဆေးခြင်း။

အာမခံ

မြန်မာ့အာမခံလုပ်ငန်း၏ လမ်းညွှန်ချက် အပေါ် အခြေခံ၍ ဘဏ်အပ်ငွေ ကျပ် ၅သိန်းနှင့် အောက် ရှိသောဘဏ်နှင့် ဆက်ဆံသူဖောက်သည်များအတွက် ဘဏ်အပ်နှံငွေအာမခံ ထားရှိပါသည်။ ကျွန်ုပ်တို့၏ဘဏ် အဆောက်အဦများနှင့်ဘဏ္ဍာတိုက်ခန်းရှိ ငွေကြေးအာမခံနှင့် မီးအာမခံများလည်း ထားရှိပါသည်။

အရေးပါသောပဋိညာဉ်စာချုပ်များ

ပထမပုဂ္ဂလိကဘဏ်သည် Western Union ၏ အေးဂျင့်များတွင် တစ်ခု အပါအဝင်ဖြစ်ပြီး ပြည်တွင်းငွေလွှဲများကို ကော်မရှင်အခြေခံ၍ ဆောင်ရွက်နေပါသည်။ ပထမပုဂ္ဂလိကဘဏ်သည် မိုဘိုင်းဘဏ်လုပ်ငန်း တို့တွင် ကုန်ကျစရိတ်နှင့်ဝင်ငွေများ မျှဝေမှုအခြေခံဖြင့် မိုဘိုင်းဘဏ်လုပ်ငန်းဆော့ဖ်ဝဲ အသုံးပြုရန်အတွက် Frontier Technology Partners (FTP) နှင့် သဘောတူညီချက် ရရှိခဲ့ပါသည်။ အကျဉ်းအားဖြင့် ပထမ ပုဂ္ဂလိကဘဏ်သည် Western Union နှင့်ရော FTP နှင့်ပါ ငွေရေးကြေးရေးဆိုင်ရာ ကတိခံဝန်ချက် မထားရှိခဲ့ပါ။ ပထမပုဂ္ဂလိကဘဏ်သည် မည်သည့်ကုမ္ပဏီ၊ မည်သည့်ပုဂ္ဂိုလ်နှင့်မျှ ငွေကြေးအားဖြင့် ပေးဆပ်ရန် တာဝန်မရှိပါ။ ပထမပုဂ္ဂလိကဘဏ်သည် လွတ်လပ်သည့် အများနှင့် သက်ဆိုင်သောကုမ္ပဏီအဖြစ် ၁၉၉၂ခုနှစ်ကတည်းက တည်ထောင်ခဲ့ပြီး မိခင်ဦးပိုင်ကုမ္ပဏီ သော်လည်းကောင်း၊ လက်အောက်ခံ ကုမ္ပဏီခွဲ သော်လည်းကောင်း မရှိပါ။ ပထမပုဂ္ဂလိကဘဏ်သည် အစုရှယ်ယာရှင်များ၏ထည့်ဝင်ငွေများအပေါ်တွင်အမှီပြုလျက်ရှိပြီး ချေးငွေအထောက်အပံ့ယူခြင်းကို မည်သည့်အခါတွင်မျှ ကျင့်သုံးမည်မဟုတ်ပါ။

လူသားအရင်းအမြစ်များ

ပထမပုဂ္ဂလိကဘဏ်သည် မိမိ၏ လုပ်ငန်းဆောင်ရွက်မှုများကို အတွေ့အကြုံ ရှိပြီး ကျွမ်းကျင်သော ဝန်ထမ်းများ နှင့် လုပ်ဆောင်လည်ပတ်ခဲ့သည်မှာ ၂၄နှစ်ကျော်ရှိပြီ ဖြစ်သည်။ ဝန်ထမ်း ပြောင်းလဲမှုအချိုး

မှာ နည်းပါးပြီး ၂၀၁၆ ခုနှစ် မတ်လ ၃၁ ရက်နေ့ စာရင်းအရ ဘဏ်ဝန်ထမ်း (၆၁၀) ဦးရှိရာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

ဝန်ထမ်းဖွဲ့စည်းပုံဇယား(၃၁.၅.၂၀၁၆)

စဉ်	ရာထူး	အင်အား		
		ရုံးချုပ်	ဘဏ်ခွဲ	စုစုပေါင်း
၁။ အကြီးတန်းအထွေထွေမန်နေဂျာ		၁	-	၁
၂။ အထွေထွေမန်နေဂျာ		၅	-	၅
၃။ ဒုတိယအထွေထွေမန်နေဂျာ		၂	-	၂
၄။ လက်ထောက်အထွေထွေမန်နေဂျာ(၁)		၃	၆	၉
၅။ လက်ထောက်အထွေထွေမန်နေဂျာ(၂)		-	၁၀	၁၀
၆။ အကြီးတန်းမန်နေဂျာ		၆	၂၀	၂၆
၇။ မန်နေဂျာ		၃	၄၉	၅၂
၈။ ဒုတိယမန်နေဂျာ		၆	၅၃	၅၉
၉။ အကြီးတန်းစာရင်းကိုင်/ငွေကိုင်/စာရင်းစစ်(၁)		၁၁	၃၉	၅၀
၁၀။ အကြီးတန်းစာရင်းကိုင်/ငွေကိုင်/စာရင်းစစ်(၂)		၁၇	၁၁၀	၁၂၇
၁၁။ စာရင်းကိုင်/ငွေကိုင်/စာရင်းစစ်		၁၈	၁၁၄	၁၃၂
၁၂။ လက်ထောက်စီမံ/ငွေကိုင်		၁	၄	၅
၁၃။ နေ့စားဝန်ထမ်း		၁	၆	၇
၁၄။ ယာဉ်မောင်း		၂	၁	၃
၁၅။ လုံခြုံရေး		၄	၈၁	၈၅
၁၆။ သန့်ရှင်းရေး		၃	၃၄	၃၇
စုစုပေါင်း		၈၃	၅၂၇	၆၁၀

ပထမပုဂ္ဂလိကဘဏ်အဆင့်မြင့်စီမံခန့်ခွဲမှုအဖွဲ့.

(၁)အမည်	ဒေါ်နန်းမြတ်မွန်
မွေးသက္ကရာဇ်	၂၆-၁၂-၁၉၆၈
လူမျိုး	ရှမ်း
ပညာအရည်အချင်း	M.B.F. (Yangon University of Economics) (2016) B.Com. Institute of Economics (1992) D.A Diploma of Accounting (1995)
ရာထူး	အထွေထွေမန်နေဂျာ(စာရင်းဌာန)

(၂) အမည်	ဒေါ်မိမိနိုင်
မွေးသက္ကရာဇ်	၂၂-၁-၁၉၇၀
လူမျိုး	မြန်မာ
ပညာအရည်အချင်း	M.B.F. (Yangon University of Economics) (2016) CDCS (UK) B.Econ.,(Stats.) Institute of Economics (1995)
ရာထူး	အထွေထွေမန်နေဂျာ(နိုင်ငံခြားဘဏ်လုပ်ငန်းဌာန)

(၃) အမည်	ဒေါ်စိုးစိုးဝင်း
မွေးသက္ကရာဇ်	၃-၁၀-၁၉၆၇
လူမျိုး	မြန်မာ
ပညာအရည်အချင်း	B.Com. Institute of Economics 1991
ရာထူး	အထွေထွေမန်နေဂျာ (ချေးငွေဌာန)

(၄) အမည်	ဦးအောင်မျိုးထွဋ်
မွေးသက္ကရာဇ်	၈.၉.၁၉၆၃
လူမျိုး	မြန်မာ
ပညာအရည်အချင်း	B.Econ.,(Stats.) Institute of Economics 1985

ရာထူး	အထွေထွေမန်နေဂျာ (ငွေကြေးဌာန)
(၅) အမည်	ဦးမျိုးမင်းချို
မွေးသက္ကရာဇ်	၄-၅-၁၉၇၂
လူမျိုး	မြန်မာ
ပညာအရည်အချင်း	B.Sc (Maths) Q2,University of Yangon 1996

ရာထူး	အထွေထွေမန်နေဂျာ (မိုဘိုင်းဘဏ်လုပ်ငန်းဌာန)
-------	---

(၆)အမည်	ဒေါ်စုစုလွင်
မွေးသက္ကရာဇ်	၅-၂-၁၉၆၉
လူမျိုး	မြန်မာ
ပညာအရည်အချင်း	B.Econ.,(Eco)Q , Institute of Economics1992
	D.A(Diploma of Accounting)1996

ရာထူး	ဒုတိယအထွေထွေမန်နေဂျာ (စာရင်းဌာန)
	ပထမပုဂ္ဂလိကဘဏ်ရုံးချုပ်နှင့်ဘဏ်ခွဲများ

(၁) နေပြည်တော်	ဥက္ကဋ္ဌရသီရိမြို့နယ်၊ နေပြည်တော်
(ရုံးချုပ်)	၀၆၇-၄၁၇၃၃၅၊ ၄၁၇၃၃၆၊ ၄၁၇၀၉၀၊ ၄၁၇၀၉၁၊ ၄၁၇၃၃၄။

(၂) ရန်ကုန်	အမှတ်၆၁၉/၆၂၁ ၊ ကုန်သည်လမ်းနှင့်ပိုလ်ဆွန်ပက်လမ်းဒေါင့်၊
(ရုံးချုပ်)	ပန်းဘဲတန်းမြို့နယ်၊ရန်ကုန်မြို့။

- ၀၁-၂၄၆၇၈၉၀၁၂၃၄၅၆၇၈၉၀၁၂၃၄၅၆၇၈၉၀၁၂၃၄၅၆၇၈၉၀
- (၃) ဘုရင့်နောင်
ဘဏ်ခွဲ (၁) အမှတ်-ည-၅၉/၆၀- ယင်းမာလမ်းနှင့်ယုဇနလမ်းဒေါင်း၊ဘုရင့်နောင်ရန်ကုန်မြို့
၀၁-၆၈၀၅၈၆၆၈၂၀၂၇၆၈၂၃၃၀၆၈၀၇၆၉။
- (၄) မန္တလေး
ဘဏ်ခွဲ(၂) အမှတ်-၁၈၀/၂၇၂၆(ဘီ)လမ်းမကြီး၊
၈၆-၈၇လမ်းကြား၊သီရိမာလာအရှေ့၊ မန္တလေးမြို့။
၀၂-၃၉၁၁၃၊၃၉၁၁၄၊၃၅၆၄၄။
- (၅) မုံရွာ
ဘဏ်ခွဲ(၃) အမှတ်-၁၁၊ဈေးလမ်း၊ဆူးလေကုန်းရပ်၊မုံရွာမြို့။
၀၇၁-၂၂၆၂၄၊၂၂၅၂၀၊၂၂၁၉၃။
- (၆) သိမ်ကြီးဈေး
ဘဏ်ခွဲ(၄) သိမ်ကြီးဈေး(စီ)ရုံ၊တတိယထပ်၊တောင်ဘက်ခြမ်း၊ရွှေတိဂုံဘုရားလမ်း၊
ရန်ကုန်မြို့။
၀၁-၂၅၆၂၇၃၊၂၄၀၀၇၉။
- (၇) ပြည်
ဘဏ်ခွဲ(၅) အမှတ်-၁၆၂၊လမ်းမတော်လမ်း၊ပြည်မြို့။
၀၅၃-၂၄၉၈၅~၈၇၊၂၄၉၈၈၊၂၄၇၅၂၊၀၉-၄၉၅၀၀၅၆၅။
- (၈) ဟင်္သာတ
ဘဏ်ခွဲ(၆) အမှတ်-၁၀၁၊မြစ်ကွေ့ကျောင်းလမ်း၊ရုံးကြီးရပ်၊ဟင်္သာတမြို့။
၀၄၄-၂၁၈၀၅၊၂၁၈၀၆၊၂၁၈၆၀၊၀၉-၈၅၈၁၅၇၇။
- (၉) ကျောက်ပန်းတောင်း
ဘဏ်ခွဲ(၇) မိတ္ထီလာ-ရေနံချောင်းလမ်းမကြီးနှင့်အောင်သုခလမ်းဒေါင်း၊
အောင်မင်္ဂလာရပ်၊ ကျောက်ပန်းတောင်းမြို့။
၀၆၁- ၅၀၄၁၁၊ ၅၀၁၀၇၊၅၀၇၂၄၊၅၁၂၁၈။
- (၁၀) ပခုက္ကူ
ဘဏ်ခွဲ(၈) အမှတ်-၉၂၊ မြို့မလမ်းနှင့်အာဇာနည်လမ်းဒေါင်း၊ အမှတ်(၇)ရပ်ကွက်၊
ပခုက္ကူမြို့။
၀၆၂-၂၂၁၇၄၊၂၂၁၇၅၊၀၉-၆၅၇၁၅၁၂၊ ၀၆၂-၂၂၁၇၆၊၂၂၀၉၈။

- (၁၁) မကွေး အမှတ်-၃၇၈-၃၈၁၊ သုခိတာလမ်း၊ ရန်ပယ်ရပ်၊ မကွေးမြို့။
ဘဏ်ခွဲ(၉) ၀၆၃-၂၆၅၉၆၊ ၂၆၅၉၇၊ ၂၃၀၄၉၊ ၂၃၈၈၃။
- (၁၂) ထားဝယ် အမှတ်-၆၆၀၊ အာဇာနည်လမ်း၊ မြောက်ရွာရပ်၊ ထားဝယ်မြို့။
ဘဏ်ခွဲ(၁၀) ၀၅၉-၂၂၃၃၆၊ ၂၁၀၁၈၊ ၂၁၀၁၀။
- (၁၃) မြိတ် အမှတ်-၉၅(ဘီ)၊ ဆိပ်ငယ်ရပ်၊ ဗိုလ်ချုပ်လမ်း၊ မြိတ်မြို့။
ဘဏ်ခွဲ(၁၁) ၀၅၉-၄၁၉၁၃၊ ၄၁၉၁၆။
- (၁၄) လသာ အမှတ်-၁၁၉-၁၂၁၊ မြေညီထပ်၊ လသာလမ်း၊ လသာမြို့နယ်၊
ဘဏ်ခွဲ(၁၂) ရန်ကုန်၊
၀၁-၂၅၂၄၀၉၊ ၂၅၂၄၁၀
- (၁၅) ကော့သောင်း ဗိုလ်ချုပ်လမ်းနှင့် ဘုရားလမ်းခေါင်း၊ အ က္ကဝါရပ်၊ ကော့သောင်းမြို့။
ဘဏ်ခွဲ(၁၄) ၀၅၉-၅၁၈၈၂၊ ၅၁၇၆၁၊ ၅၁၇၆၂၊ ၅၁၈၈၃။
- (၁၆) အောင်ပန်း အမှတ်-၁၈၇ ပြည်ထောင်စုလမ်းမကြီး၊ ညောင်ပင်ထောင်ရပ်ကွက်၊
ဘဏ်ခွဲ(၁၅) အောင်ပန်းမြို့။
၀၈၁-၆၀၅၀၁၊ ၆၀၅၀၃၊ ၆၀၅၀၂။
- (၁၇) အလုံ တိုက်-၂၊ အခန်း-၁-၃၊ သီရိမင်္ဂလာစုပေါင်းအဆောက်အဦး၊ သီရိမင်္ဂလာ
ဘဏ်ခွဲ(၁၆) ဈေးအနီး၊ အလုံ၊ ၀၁-၂၁၁၇၇၉၊ ၂၁၁၉၉၆
အကွက်(၅၈)၊ ပုလဲလမ်းနှင့်သန္တာလမ်းခေါင်း၊ ရတနာထွန်းပွဲရုံတန်း၊ ဈေးကြိုရပ်၊
- (၁၈) မော်လမြိုင် မော်လမြိုင်မြို့။
ဘဏ်ခွဲ(၁၇) ၀၅၇-၂၇၃၁၁၊ ၂၇၃၁၂၊ ၂၇၃၁၃။
အမှတ်-၂၊ ဗိုလ်ချုပ်လမ်း၊ နယ်မြေ(၄) ပင်လုံရပ်၊ ကလေးမြို့။
- (၁၉) ကလေး ၀၇၃-၂၂၆၈၆၊ ၂၂၆၈၇၊ ၀၉-၆၄၇၂၂၉၈၊ ၀၉-၄၇၀၂၂၈၉။
ဘဏ်ခွဲ(၁၈) အမှတ်-၁၉၂၊ ရေထွက်ဦးလမ်း၊ ကန်ရှေ့ရပ်၊ တောင်ကြီးမြို့။

(၂၀) တောင်ကြီး	၀၈၁-၂၀၁၇၀၁၊ ၂၀၁၇၀၂၊ ၂၀၁၇၀၃၊ ၂၀၁၇၀၄၊ ၂၀၁၇၀၅။
ဘဏ်ခွဲ(၁၉)	အမှတ်(၂၅-ခ)၊ ကန္တာရဝတီလမ်း၊ မင်းစုရပ်ကွက်၊ လွိုင်ကော်မြို့။
(၂၁) လွိုင်ကော်	၀၈၃-၂၃၀၅၇၊ ၂၃၀၅၈။
ဘဏ်ခွဲ(၂၀)	အခန်းအမှတ်(H-3/H-4) သီရိရတနာကုန်စည်ဝင်း၊ မြောက်ဥက္ကလာပ။
(၂၂) သီရိရတနာ	၀၁-၉၆၉၀၃၈၃။
ဘဏ်ခွဲ(၂၁)	အခန်းအမှတ်(G-1) ရွှေမြို့တော်တိုက်တန်း၊ လမ်း(၃၀) ၇၇ နှင့် ၇၈ လမ်းကြား၊
(၂၃) မန္တလေးလမ်း(၃၀)	မန္တလေးမြို့။
ဘဏ်ခွဲ(၂၂)	၀၂-၆၉၆၃၉၊
(၂၄) ဘားအံ	အမှတ်(၂၃) ဗိုလ်ချုပ်လမ်း၊ ကုန်းကလေးရပ်၊ ဘားအံမြို့။
ဘဏ်ခွဲ(၂၃)	၀၅၈-၂၃၃၉၁၊ ၂၃၃၉၂၊ ၂၃၃၉၃၊ ၂၃၃၉၄၊ ၂၃၃၉၅
(၂၅) ဂန့်ဂေါ	အမှတ်(မ-၃၈၀) မြစ်ရှောင်လမ်း၊ အမှတ်(၂)ရပ်ကွက်၊ ဂန့်ဂေါမြို့။
ဘဏ်ခွဲ(၂၄)	၀၆၂-၅၀၇၃၄၊ ၅၀၇၃၅၊ ၅၀၇၅၀
(၂၆) မုံရွာ	အမှတ်(၃) ပေပင်ကျောင်းလမ်း၊ ဆူးလေကုန်းရပ်၊ မုံရွာမြို့။
ဘဏ်ခွဲ(၂၅)	၀၇၁-၂၆၂၅၆၊ ၂၆၂၅၇၊ ၂၆၂၅၈
(၂၇) ဘုတလင်	အမှတ်(၁၆) မြဝတီရပ်၊ မုံရွာ-ရေဦးလမ်းမကြီး၊ ဘုတလင်မြို့။
ဘဏ်ခွဲ(၂၆)	၀၇၁-၅၀၃၄၆၊ ၅၀၃၄၇၊ ၅၀၃၄၈။
(၂၈) မင်းလှ	အမှတ်(၃၃) မြို့မရပ်၊ ပြည်တော်သာလမ်းမကြီး၊ မင်းလှမြို့။
ဘဏ်ခွဲ(၂၇)	၀၆၅-၄၅၆၃၅၊ ၄၅၆၃၆၊ ၄၅၆၃၇။
(၂၉) ပုသိမ်	အမှတ်(၁)၊ ဈေးရပ်တန်းလမ်း၊ အမှတ်(၅)ရပ်ကွက်၊ ပုသိမ်မြို့။
ဘဏ်ခွဲ(၂၈)	၀၄၂-၂၁၂၇၂၊ ၂၃၉၉၃၊ ၂၃၉၉၄၊ ၂၃၉၉၅။
(၃၀) ကမ္မ	အမှတ်(၃၃၃) သရဖီမြိုင်လမ်း၊ ကမ္မမြို့။
ဘဏ်ခွဲ(၂၉)	၀၆၂-၆၀၄၄၇၊ ၆၀၄၄၈၊ ၆၀၄၄၉။

- (၃၁) သယ်ယူပို့ဆောင်ရေး: အခန်းအမှတ်(၁၉-၂၀)၊ AKK Shopping Centre သယ်ယူပို့ဆောင်ရေး။
 (Mini Branch) ၀၁-၈၅၅၁၄၈၃၊ ၅၆၆၀၈၀၊ ၅၆၂၁၄၂
- (၃၂) မကွေး: အခန်း(၁၂)၊ ပထမထပ် ၊ အဆင့်မြင့်ဈေးကြီး၊ မင်းကန်ကြီးရပ်၊
 (Mini Branch) လမ်းငါးသွယ်အပိုင်းအနီး၊ မကွေးမြို့။

ပြိုင်ဆိုင်မှု

မြန်မာနိုင်ငံဘဏ်လုပ်ငန်းကဏ္ဍတွင် လက်ရှိအားဖြင့် နိုင်ငံတော်ဘဏ်များ၊ ပုဂ္ဂလိက နှင့် အစိုးရ ဖက်စပ်ဘဏ်များ၊ နိုင်ငံခြားဘဏ်များ၏ ကိုယ်စားလှယ်ရုံးများနှင့် နိုင်ငံခြားဘဏ်ခွဲများ ပါဝင်ပါသည်။ ၂၀၁၆ ခုနှစ် ဇွန်လ ၂၁ရက် စာရင်းအရ နိုင်ငံတော်ပိုင်ဘဏ် ၄ခု၊ ပုဂ္ဂလိကဘဏ် ၂၄ခု၊ နိုင်ငံခြားဘဏ် ၂၄ခု၏ ကိုယ်စားလှယ်ရုံးများနှင့်နိုင်ငံခြားဘဏ် ၁၀ခု၏ဘဏ်ခွဲများရှိပါသည်။ (သတင်းအရင်းအမြစ် <http://.cbm.gov.mm/>, ၂၀၁၆ ခုနှစ် ဇွန်လ ၂၁ရက်နေ့) ၂၀၁၄ ခုနှစ် မတ်လ ၃၁ရက် စာရင်းအရ နိုင်ငံပိုင်ဘဏ်များက ဈေးကွက်ရှယ်ယာ၏ ၆၄.၃၀% ကိုပိုင်ဆိုင်ပြီး ပုဂ္ဂလိက နှင့် အစိုးရဖက်စပ်ဘဏ်များ ကကျန် ၃၅.၇၀% ကိုပိုင်ဆိုင်ပါသည်။

နိုင်ငံတော်ဘဏ်၊ ပုဂ္ဂလိကနှင့် အစိုးရဖက်စပ်ဘဏ်များမှ ပေးနိုင်သည့် ဝန်ဆောင်မှုများမှာ အမျိုးအစား အားဖြင့်ဖြစ်စေ၊ ဝိသေသအားဖြင့်ဖြစ်စေ၊ ကန့်သတ်ခြင်းခံထားရသောကြောင့် ဆောင်ရွက် ပေး နိုင်သောငွေရေးကြေးရေးဆိုင်ရာဝန်ဆောင်မှုရလဒ်များကိုဘောင်ကျဉ်းသွားစေပါသည်။လက်ရှိစည်းမျဉ်း ၏ တစ်စိတ်တစ်ပိုင်းမှာ နိုင်ငံတော်ဘဏ်မှ စုငွေနှင့်ချေးငွေများအတွက် အများဆုံး ကွာဟချက် ၅% ဖြင့် အမြင့်ဆုံးနှင့် အနိမ့်ဆုံးအတိုးနှုန်းများ သတ်မှတ်ပေးခြင်းကို ဘဏ်လုပ်ငန်းတစ်ခုလုံးက ကျင့်သုံး နေခြင်း ဖြစ်သည်။ ထို့ကြောင့် ဘဏ်များသည် မိမိတို့၏ဂုဏ်သိက္ခာ၊ ဝန်ဆောင်မှုအဆင့်နှင့် ဈေးကွက် အတွင်း လက်တွေ့ရပ်တည် ဆောင်ရွက်မှုတို့ကို အဓိကအားပြု၍ အသိမှတ်ပြုခံရအောင် လုပ်ကြရသည်။ ၂၀၁၄ ခုနှစ်အောက်တိုဘာလတွင်နိုင်ငံတော်အစိုးရကနိုင်ငံခြားဘဏ်(၉)ခုကိုပြည်ပအဖွဲ့အစည်းများနှင့် ပြည်တွင်း ဘဏ်များသို့ဘဏ်လုပ်ငန်းဝန်ဆောင်မှုများဆောင်ရွက်ခွင့်ပြုမည် ဖြစ်ကြောင်း အသိပေး ကြေညာ ခဲ့သည်။

၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့ စာရင်းအရ နိုင်ငံခြားဘဏ်(၉) ခုလုံး လုပ်ငန်း စတင် ဆောင်ရွက် နေပြီဖြစ်သည်။(သတင်းရင်းမြစ် - ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ဖော်ပြသည့် <http://www.cb.gov.mm/>) နိုင်ငံခြားဘဏ်ခွဲတိုင်းသည် တစ်နေရာတွင်သာ ဘဏ်ခွဲ ဖွင့်ခွင့်ရှိပြီး အများပြည်သူသို့ ဘဏ်လုပ်ငန်းဝန်ဆောင်မှု ပေးခွင့်မရှိပါ။ နိုင်ငံခြားဘဏ်များသည် ဘဏ် လုပ်ငန်း အချင်းချင်းနှင့် ငွေကြေးအဖွဲ့အစည်းများအတွင်း၌သာ ချိတ်ဆက် ဆောင်ရွက်ခွင့်ရှိပြီး နိုင်ငံခြား

ကော်ပိုရေးရှင်းများနှင့် ပြည်တွင်းဘဏ်များသို့ ငွေချေးခြင်း၊ ငွေအပ်နှံခြင်းတို့ကို နိုင်ငံခြားငွေနှင့်ရော၊ ကျပ်နှင့်ပါ လက်ခံဆောင်ရွက်နိုင်သည်။ နိုင်ငံခြားဘဏ်များသည် ပြည်တွင်းဘဏ်များ၏ ညှိနှိုင်းဆောင်ရွက်မှုဖြင့် ပြည်တွင်းကုမ္ပဏီများကို ချေးငွေထုတ်ချေးနိုင်ခြင်းဖြင့် ဘဏ်များ ပူးပေါင်းငွေချေးခြင်း အစီအစဉ်ကို အကောင်အထည် ဖော်နိုင်မည်ဖြစ်သည်။ (သတင်းရင်းအမြစ် GIZ အစီရင်ခံစာ) နောက်ထပ် သတင်းအချက်အလက်များအတွက် လုပ်ငန်းနယ်ပယ်ဆိုင်ရာ သတင်းအချက်အလက်များ ခေါင်းစဉ် အောက်တွင် ကြည့်ပါ။

၈။စီမံအုပ်ချုပ်ရေးအဖွဲ့မှလုပ်ငန်းအခြေအနေသုံးသပ်တင်ပြချက်

ငွေကြေးကြေးရေးဆိုင်ရာဆောင်ရွက်မှု

ထိရောက်ခိုင်မာသော ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှုကြောင့် ပထမပုဂ္ဂလိကဘဏ်စတင်တည်ထောင်စဉ်အချိန်မှစ၍ နှစ်စဉ်အမြတ်အစွန်းများရရှိခဲ့ပါသည်။ အစုရှယ်ယာရှင်များသို့နှစ်စဉ်အမြတ်ဝေစုများ ခွဲဝေပေးနိုင်ခဲ့ပါသည်။ အမြတ်ရရှိမှုနှင့်ပိုင်ဆိုင်ခွင့်များအပေါ်ရရှိနှုန်းအချိုးမှာ အောက်ပါဇယားတွင်ဖော်ပြထားသည့်အတိုင်း နှစ်စဉ် တိုးတက်ခဲ့ပါသည်။

အမြတ်ရရှိမှု

(ကျပ်သန်းပေါင်း)	၂၀၁၅-၂၀၁၆	၂၀၁၄-၂၀၁၅	၂၀၁၃-၂၀၁၄
အသားတင်အမြတ်(အခွန်မနှုတ်မီ)	၈,၅၄၉.၃၄	၈,၇၆၂.၄၀	၈,၀၄၈.၃၄
အသားတင်အမြတ်(အခွန်နှုတ်ပြီး)	၆,၄၁၂.၁၄	၆,၅၇၃.၀၅	၆,၀၃၇.၈၁
ပိုင်ဆိုင်ခွင့်များအပေါ်ပြန်ရနှုန်းအချိုး (အခွန်နှုတ်ပြီး)	၁၃.၆၇%	၁၆.၈၂%	၁၈.၇၁%

၂၀၁၅-၁၆ခုဘဏ္ဍာရေးနှစ်အတွင်း စွမ်းဆောင်မှုရှင်းလင်းချက်

ခြုံငုံသုံးသပ်ရပါလျှင် ပထမပုဂ္ဂလိကဘဏ်၏ အခွန်မနှုတ်မီအမြတ်သည် ၂၀၁၄-၁၅ ခုဘဏ္ဍာရေးနှစ်တွင် ကျပ်သန်းပေါင်း ၈,၇၆၂.၄၀ ရှိရာမှ ၂၀၁၅-၁၆ ခုဘဏ္ဍာရေးနှစ်တွင် ကျပ်သန်းပေါင်း ၈,၅၄၉.၃၄ သို့ကျဆင်း သွားခဲ့ပါသည်။ အစုရှယ်ယာရှင်များ၏ ထည့်ဝင်ငွေအပေါ် ပြန်ရချက်နှုန်းမှာ ၁၆.၈၂% မှ ၁၃.၆၇% သို့ လျော့နည်းသွားပါသည်။

အဓိကကျသော ငွေကြေးအချိုးများအရ ပထမပုဂ္ဂလိကဘဏ်၏ အသားတင် အတိုးရရှိမှု ကွာခြားချက်မှာ ၅.၂၃% မှ ၄.၃၆% သို့ကျဆင်းသွားခဲ့ပြီး ဝင်ငွေနှင့် ကုန်ကျစရိတ်အချိုးမှာ ၁၈.၆၇% မှ ၂၁.၃၂% သို့ တိုးခဲ့ပါသည်။

အမြတ်ငွေ ကျဆင်းရခြင်းတွင် အကြောင်းတရားများစွာရှိပြီး အဓိက အကြောင်းရင်းများမှာ အောက်ပါ အတိုင်း ဖြစ်သည်။

၁။ အတိအကျပြောရလျှင် ပြည်တွင်းဘဏ်များအကြားရှိ ပို၍ပင်းထန်သော ပြိုင်ဆိုင်မှု

ပုဂ္ဂလိကဘဏ်များနှင့် ဘဏ်ခွဲများ အရေအတွက် များပြားလာခြင်း၊ ငွေလွှဲခများကို အပြိုင်အဆိုင်ဈေးလျှော့ပေးခြင်း၊ ဘဏ်အပ်နှံငွေများအပေါ် အပြိုင်အဆိုင်အတိုးနှုန်းပိုပေးခြင်း၊ ဘဏ်မှချေးငွေ

များ အပေါ်အပြိုင်အဆိုင် အတိုးနှုန်းလျော့ချပေးခြင်းများကြောင့် အခြားအကြောင်းအရာများထက် စုစုပေါင်း ရငွေမှာ ၆% သာ တိုးတက်ခဲ့ပါသည်။

၂။ အသုံးစရိတ်များပိုမိုကုန်ကျခြင်း

ဝန်ထမ်းလစာတိုးမြှင့်မှုနှင့် အခြားလုပ်ငန်းအသုံးစရိတ်များကြောင့် စုစုပေါင်းလုပ်ငန်း လည်ပတ်မှု အသုံးစရိတ် တိုးမြှင့်လာခဲ့ပါသည်။ ထို့အပြင် စုစုပေါင်း အတိုးရငွေ ၆% သာ တိုးတက်လာချိန်တွင် စုစုပေါင်း အတိုးစရိတ်မှာ ၁၆% တိုးတက်လာခဲ့သည်။ စုစုပေါင်း လုပ်ငန်းလည်ပတ်မှု အသုံးစရိတ်မှာ ၁၅% တိုးပြီး ကုန်ကျပါသည်။

၃။ ဘဏ်ခွဲများတိုးတက်ဖွင့်လှစ်ခြင်း

ပထမပုဂ္ဂလိကဘဏ်သည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း မကွေးတိုင်းဒေသကြီးတွင် ဂန့်.ဂေါ်၊ မင်းလှနှင့် ကမ္ဘမြို့၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် မုံရွာနှင့် ဘုတလင်မြို့များတွင် ဘဏ်ခွဲ (၅) ခု အသစ် ဖွင့်လှစ်ခဲ့ပါသည်။

ဘဏ်ခွဲအသစ်များ ဖွင့်လှစ်ခြင်းကြောင့် ဘဏ်ခွဲကွန်ယက် တိုးချဲ့နိုင်ပြီး အသုံးစရိတ်များ ပိုမိုကုန်ကျသော်လည်း အမြတ်အစွန်း မရရှိသေးပါ။

မတည်ငွေရင်းဖွဲ့စည်းပုံ

ပထမပုဂ္ဂလိကဘဏ်၏ မတည်ငွေရင်းဖွဲ့စည်းပုံကို အောက်တွင် ဖော်ပြထားပါသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ် သည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့စွဲပါ အမိန့်စာအမှတ် ၉/၂၀၁၄ အရ ဘဏ်အားလုံး တွင် အစုရှယ်ယာရှင်များ၏ ပိုင်ဆိုင်မှုတန်ဖိုး ကျပ် ၂၀ ဘီလီယံရှိရန် လိုအပ်ကြောင်း သတ်မှတ်ပါသည်။ ငွေကြေး ဆိုင်ရာ အဖွဲ့အစည်းများ ဥပဒေအသစ်(၂၀၁၅) တွင် အပိုဒ် ၃၄ တွင် ယင်းအချက်ကို ထပ်မံ အတည်ပြု ထားသည်။ ပထမပုဂ္ဂလိကဘဏ်တွင် ၂၀၁၆ ခုနှစ် မတ်လ၌ အစုရှယ်ယာရှင်များ၏ ပိုင်ဆိုင်ခွင့် Tier I တန်ဖိုးသည် ကျပ် ၄၄ ဘီလီယံကျော် ရှိပြီး ၂၀၁၆ခုနှစ် စက်တင်ဘာလတွင် Tier II တန်ဖိုးမှာ ကျပ် ၃၁ ဘီလီယံကျော် ဖြစ်ပါသည်။ ပထမပုဂ္ဂလိကဘဏ် ၏ စုစုပေါင်း မတည်ငွေရင်းမှာ ကျပ် ၇၆ ဘီလီယံကျော်ရှိသဖြင့် သတ်မှတ်ချက် ကျပ်၂၀ ဘီလီယံထက် များစွာ ကျော်လွန်ပါသည်။

(ကျပ်သန်းပေါင်း)

မတ်လ၊ ၂၀၁၆

မတ်လ၊ ၂၀၁၅

1. Tier 1 (Core) Capital

ထည့်ဝင်ပြီးမတည်ရင်းနှီးငွေ	၂၃,၆၆၁.၉၄	၁၉,၉၃၉.၃၉
ရှယ်ယာပရီမီယံ	၉,၈၅၂.၁၉	၅,၃၂၃.၂၀
မခွဲဝေရသေးသည့်အမြတ်လက်ကျန်	၅၀၅.၈၁	၅၀၃.၂၆
ဥပဒေပြဌာန်းရုံပုံငွေ	၁၀,၃၂၇.၇၉	၈,၇၂၄.၈၉
Total Tier 1(Core)Capital	၄၄,၃၄၇.၇၃	၃၄,၄၉၀.၇၄

2. Tier 2 (Supplementary) Capital

ကြွေးဆုံးနှင့်အရေးပေါ်ရုံပုံငွေ	၃,၀၆၃.၄၆	၂,၆၂၃.၉၁
ကွန်ပျူတာရုံပုံငွေ	၂၈၈.၁၂	၂၈၈.၁၂
ဘဏ်၏ပုံသေပိုင်ပစ္စည်းများတန်ဖိုးပြန်လည် သတ်မှတ်ပုံငွေ(မြေနှင့်အဆောက်အဦများ) ²	၂၄,၂၇၃.၂၅	၈,၃၁၁.၉၃
အမြတ်ဝေစု	၄,၃၂၀.၀၀	၄,၄၁၀.၀၀
Total Tier 2(Supplementary)Capital	၃၁,၉၄၄.၈၃	၂၅,၆၃၃.၉၆
Total (Tier 1 + Tier 2)	၇၆,၂၉၂.၅၆	၆၀,၁၂၄.၇၀

ရင်းနှီးမတည်ခြင်း

အောက်ဖော်ပြပါဇယားသည် မတ်လ ၃၁ ရက်နေ့တွင်ကုန်ဆုံးသော ၂၀၁၄၊ ၂၀၁၅ နှင့် ၂၀၁၆ ဘဏ္ဍာရေးနှစ်များ၏ ခိုင်မာသော အခြေခံအချက်များ မှစုစည်းထားသော ကျွန်ုပ်တို့၏ ရင်းနှီး မတည်မှု များကို ဖော်ပြပါ သည်။

² ဘဏ်ရာဇဝတ်၏ရာဇဝတ်အစီရင်ခံစာ(၁၅.၉.၂၀၁၆)အရ

အကြောင်းအရာများ	၃၁-၃-၂၀၁၆	၃၁-၃-၂၀၁၅	၃၁-၃-၂၀၁၄
အစုရှယ်ယာရှင်များ၏ရပိုင်ခွင့် (ကျပ်သန်းပေါင်း)			
ထည့်ဝင်ပြီးအစုရှယ်ယာ	၂၃,၆၆၁.၉၄	၁၉,၉၃၉.၃၉	၁၈,၄၂၀.၁၈
ရှယ်ယာပရီမီယံ	၉,၈၅၂.၁၉	၅,၃၂၃.၂၀	၃,၉၆၄.၆၂
အထွေထွေသီးသန့်ရန်ပုံငွေ	၁၀,၃၂၇.၇၉	၈,၇၂၄.၈၉	၇,၀၈၁.၆၃
အမြတ်လက်ကျန်	၅၀၅.၈၁	၅၀၃.၂၆	၄၅၅.၇၄

စုစုပေါင်း	၄၄,၃၄၇.၇၃	၃၄,၄၉၀.၇၄	၂၉,၉၂၂.၁၇
အဓိကအချိုးများ			
	၂၀၁၅-၂၀၁၆	၂၀၁၄-၂၀၁၅	၂၀၁၃-၂၀၁၄
မတည်ငွေရင်းလုံလောက်မှုအချိုး	၁.၆၆%၁	၁.၇၅%၁	၁.၇၃%၁
ငွေကြေးလွယ်ကူမှုအချိုး	၂၉.၂၃%	၃၀.၄၇%	၂၆.၉၁%
Net Interest Margin	၄.၃၆%	၅.၂၃%	၅.၈၀%
Cost to income ratio	၂၁.၃၂%	၁၈.၆၇%	၁၈.၂၄%
ငွေရေးကြေးရေးခိုင်မာမှုအချိုး	၁.၃၃%၁	၁.၂၅%၁	၁.၂၉%၁

ချေးငွေဆိုင်ရာဆောင်ရွက်မှုများ

	၂၀၁၅-၂၀၁၆	၂၀၁၄-၂၀၁၅	၂၀၁၃-၂၀၁၄
Non-Performing Loan (NPL)	၀% *	၀.၀၃%	၀.၀၄%
NPL လုံလောက်မှု (ကျပ်သန်းပေါင်း)	၂,၈၆၂.၀၆	၂,၄၂၃.၀၀	၂,၀၀၆.၇၉
အပ်ငွေတိုးတက်မှုရာခိုင်နှုန်း	၁၀.၂၄%	၂၇.၂၈%	၁၇.၃၂%
ချေးငွေတိုးတက်မှုရာခိုင်နှုန်း	၁၈.၁၂%	၂၀.၇၄%	၃၀.၆၀%

*ကြွေးဆုံး ကျပ် သန်း ၃၀ ကို၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ပယ်ဖျက်ပြီးဖြစ်ပါသည်။

အစုရှယ်ယာဆိုင်ရာသတင်းအချက်အလက်များ

	၂၀၁၅-၂၀၁၆	၂၀၁၄-၂၀၁၅	၂၀၁၃-၂၀၁၄
ရှယ်ယာဈေးနှုန်း (ကျပ်)	၂၀,၀၀၀ **	၁၉,၀၀၀	၁၈,၀၀၀
ရှယ်ယာတိုးတက်မှု	၃၇၂,၂၅၅	၁၅၁,၉၂၁	၂၈၆,၀၃၈
တိုးတက်မှုရာခိုင်နှုန်း	၁၈.၆၇%	၈.၂၅%	၁၈.၃၈%
Earnings per Share	၂,၉၈၄	၃,၃၆၃	၃,၅၂၃

(ကျပ်)***

ရှယ်ယာတစ်စု၏အခြေခံတန်ဖိုး	၂၁,၉၈၄	၂၀,၉၇၀	၁၉,၇၄၂
---------------------------	--------	--------	--------

(ကျပ်)

Price Earnings ratio	၆.၇၀	၅.၆၅	၅.၁၁
----------------------	------	------	------


** ရှယ်ယာတစ်စု၏တန်ဖိုးကို ၂၀၁၆ ခုနှစ် မေလ ၂ ရက်နေ့က ကျပ် ၃၀၀၀၀ သို့ တိုးမြှင့်သတ်မှတ်ပါသည်။

*** ရှယ်ယာတစ်စု၏ အသားတင်အမြတ်ကို အမှန်တကယ် ရှယ်ယာပိုင်ဆိုင်ခွင့် ရသည့်နေ့ကို အလေးပေး၍ နေ့စဉ် ပျမ်းမျှ အခြေခံပြီး တွက်ချက်ပါသည်။

အခွန်အခနှင့်အမြတ်ဝေစုခွဲဝေပေးခြင်း

ခုနှစ်	အခွန်	အမြတ်ဝေစု	အသားတင်အမြတ်ပေါ်တွင် အမြတ်ဝေစုခွဲဝေမှု%
၁၉၉၂-၁၉၉၃ မှ ၂၀၁၂-၂၀၁၃	၉,၁၂၆.၀၁	၁၄,၃၄၆.၉၄	၄၅.၆၉%
၂၀၁၃-၂၀၁၄	၂,၀၁၀.၇၅	၄,၀၀၀.၀၀	၄၉.၇၀%
၂၀၁၄-၂၀၁၅	၂,၁၈၉.၃၅	၄,၄၁၀.၀၀	၅၀.၃၃%
၂၀၁၅-၂၀၁၆	၂,၁၃၇.၂၀	၄,၃၂၀.၀၀	၅၀.၅၃%
စုစုပေါင်း	၁၅,၄၆၁.၀၈	၂၇,၀၇၆.၉၄	၄၇.၇၀%

PROFIT, INCOME TAX & DIVIDEND
(Financial Year)




Profit, Income Tax & Dividend (Financial Year)

(ကျပ်သန်းပေါင်း)

	၂၀၁၅-၂၀၁၆	၂၀၁၄-၂၀၁၅	၂၀၁၃-၂၀၁၄	၂၀၁၂-၂၀၁၃	၂၀၁၁-၂၀၁၂
အမြတ်ငွေ	၈,၅၄၉	၈,၇၆၂	၈,၀၄၈	၆,၁၈၂	၄,၈၂၆
ဝင်ငွေခွန်	၂,၁၃၇	၂,၁၈၉	၂,၀၁၁	၁,၅၄၂	၁,၄၄၈
အမြတ်ဝေစု	၄,၃၂၀	၄,၄၁၀	၄,၀၀၀	၃,၀၀၀	၂,၂၀၀

Income, Expenditure, Profit Before Tax
(Financial Year)




ဝင်ငွေနှင့်အသုံးစရိတ်

ကျပ်သန်း

	၂၀၁၅-၁၆	၂၀၁၄-၁၅	၂၀၁၃-၁၄	၂၀၁၂-၁၃	၂၀၁၁-၁၂	၂၀၁၀-၂၀၁၁
ဝင်ငွေစုစုပေါင်း	၂၂,၆၄၆.၁၉	၂၀,၈၅၁.၀၀	၁၈,၃၂၇.၀၀	၁၃,၉၅၉.၀၀	၁၁,၈၃၄.၀၀	၉,၈၂၈.၀၀
အသုံးစရိတ်စုစုပေါင်း	၁၄,၀၉၆.၈၅	၁၂,၀၈၉.၀၀	၁၀,၂၇၉.၀၀	၇,၇၇၇.၀၀	၇,၀၀၈.၀၀	၆,၀၅၇.၀၀
အခွန်မနှုတ်မီအမြတ်	၈,၅၄၉.၃၄	၈,၇၆၂.၀၀	၈,၀၄၈.၀၀	၆,၁၈၂.၀၀	၄,၈၂၆.၀၀	၃,၇၇၁.၀၀

၉။ အစုရှယ်ယာထုတ်ဝေသူ၏ စီမံခန့်ခွဲမှု၊ အစုရှယ်ယာရှင်များနှင့် အစုရှယ်ယာများဆိုင်ရာ အကြောင်းအရာ၊ ဒါရိုက်တာအဖွဲ့ဝင်များ

ဘဏ်၏ဖွဲ့စည်းပုံ



ဒါရိုက်တာများအဖွဲ့၏ဖွဲ့စည်းပုံ

ပထမပုဂ္ဂလိကဘဏ်၏ ဒါရိုက်တာအဖွဲ့တွင် အဖွဲ့ဝင် (၁၆) ဦးနှင့် ပြင်ပအကြံပေးပုဂ္ဂိုလ် (၄) ဦး ပါဝင်ပြီး အောက်ဖော်ပြပါ ဒါရိုက်တာ (၄) ဦးမှ အချိန်ပြည့် တာဝန် ထမ်းဆောင်လျက် ရှိပါသည်။

ဥက္ကဋ္ဌ	ဦးစိန်မောင်
အတွင်းရေးမှူး	ဒေါ်လှလှဝင်း
တွဲဖက်အတွင်းရေးမှူး	ဦးမြင့်ဇော်
IT ကျွမ်းကျင်ပညာရှင်	ဦးအောင်မင်း

ဒါရိုက်တာများအားလုံးကို နှစ်စဉ်ကျင်းပသည့် နှစ်ပတ်လည်အထွေထွေအစည်းအဝေးတွင် အစုရှယ်ယာရှင်များက ရွေးချယ်တင်မြှောက်ခဲ့ကြပါသည်။ သင်းဖွဲ့ စည်းမျဉ်း အပိုဒ် (၈၅) အရ ဒါရိုက်တာ အဖွဲ့၏ သုံးပုံတစ်ပုံသည် နှစ်စဉ် အလှည့်ကျ နှုတ်ထွက်ရပါသည်။ ကောင်းမွန်သော ဖွဲ့စည်းအုပ်ချုပ်မှုစနစ် ဖြစ်စေရန် ဒါရိုက်တာအဖွဲ့သည် အဖွဲ့ဝင်များနှင့် အကြီးတန်းစီမံခန့်ခွဲသူ အရာရှိများ ပါဝင်သည့် အောက်ပါ ဦးဆောင်ကော်မတီများကို ဖွဲ့စည်းခဲ့ပါသည်။

၁။ အစုရှယ်ယာရှင်များ၏ စာရင်းစစ်ကော်မတီ

၂။ လစာချီးမြှင့်ငွေဆိုင်ရာကော်မတီ

၃။ ချေးငွေဆိုင်ရာကော်မတီ

၄။ ဆုံးရှုံးနိုင်ခြေများစီမံထိန်းချုပ်မှုကော်မတီ

၅။ နည်းဥပဒေလိုက်နာမှုဆိုင်ရာကော်မတီ

၆။ ရပိုင်ခွင့်နှင့် ပေးရန်တာဝန်များဆိုင်ရာကော်မတီ

ပထမပုဂ္ဂလိကဘဏ် ဒါရိုက်တာများအဖွဲ့သည် ဘဏ်၏လုပ်ငန်းဆောင်ရွက်မှု ထိရောက် အကျိုးရှိပြီး ကျွမ်းကျင်စွာ စီမံခန့်ခွဲနိုင်ရန်အတွက် ဦးဆောင်ကော်မတီ ၆ ခု ကို အောက်ပါအတိုင်း ခန့်အပ် တာဝန် ပေးအပ်ခဲ့ပါသည်။

၁။ အစုရှယ်ယာရှင်များ၏ စာရင်းစစ်ကော်မတီ

မြန်မာနိုင်ငံ ငွေကြေးအဖွဲ့အစည်းများ ဥပဒေအရ ဘဏ်များသည် အစုရှယ်ယာရှင် (၃) ဦး ပါဝင်သော အစုရှယ်ယာရှင်များ၏ စာရင်းစစ်ကော်မတီကို ဖွဲ့စည်းရန်လိုအပ်ပါသည်။ ပထမပုဂ္ဂလိကဘဏ် သည် ဤပြဋ္ဌာန်းဥပဒေလိုအပ်ချက်ကို ဘဏ်စတင်တည်ထောင်သည့် ၁၉၉၂ ခုနှစ်ကတည်းက လိုက်နာ ဆောင်ရွက်ခဲ့ပါသည်။

အစုရှယ်ယာရှင်များ၏ နှစ်ပတ်လည် အထွေထွေအစည်းအဝေးတိုင်းတွင် အစုရှယ်ယာရှင် များက အဖွဲ့ဝင် (၃)ဦးရွေးချယ်တင်မြှောက်ခဲ့ပါသည်။

လက်ရှိ တာဝန်ထမ်းဆောင်နေဆဲ ပုဂ္ဂိုလ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁။ ဒေါ်လှမြင့် - ပါမောက္ခ၊ စီးပွားရေးတက္ကသိုလ်

၂။ ဒေါ်ခင်ဌေးယူ - စီးပွားရေးအတိုင်ပင်ခံ

၃။ ဒေါ်ခင်သီတာ - ဘာသာပြန်သူ

အဆိုပါကော်မတီသည် (၃) လတစ်ကြိမ် အစည်းအဝေးထိုင်၍ ဘဏ်၏ ငွေစာရင်းရှင်းတမ်းများနှင့် စွမ်းဆောင်မှုများကို စိစစ်သုံးသပ်စစ်ဆေးပြီးလျှင်ဒါရိုက်တာအဖွဲ့အစည်းအဝေးသို့အစီရင်ခံစာတင်သွင်းရပါသည်။ အစုရှယ်ယာရှင်များ၏ စာရင်းစစ်ကော်မတီသည် ဗဟိုဘဏ်စာရင်းစစ်အဖွဲ့၊ ပြင်ပစာရင်းစစ်အဖွဲ့နှင့် ဘဏ်၏ ဌာနတွင်းစာရင်းစစ်အဖွဲ့တို့ အပြင် ထပ်ဆောင်း ဖြည့်စွက်သော အဖွဲ့ ဖြစ်ပါသည်။ ယင်းအဖွဲ့သည် လွတ်လပ်သော စာရင်းစစ်ကော်မတီ ဖြစ်ခြင်းကြောင့် အစုရှယ်ယာရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများ၏ အကျိုးကို ရှေးရှုပါသည်။

၂။ ချေးငွေဆိုင်ရာကော်မတီ

ဘဏ်ဒါရိုက်တာများအဖွဲ့က ဒါရိုက်တာအားလုံး ပါဝင်သော ချေးငွေဆိုင်ရာကော်မတီကို ဖွဲ့စည်းထားပါသည်။ ဤကော်မတီ၏လုပ်ငန်းဆောင်ရွက်မှုစည်းမျဉ်းအရ ကော်မတီအစည်းအဝေး အတွက် အနည်းဆုံး ဒါရိုက်တာ (၅) ဦး တက်ရောက်ရမည်ဖြစ်သည်။ ကော်မတီဆုံးဖြတ်ချက်နှင့် ထောက်ခံချက်များကို အနီးဆုံး ဘုတ်အဖွဲ့ အစည်းအဝေးသို့ အတည်ပြုချက်ရရန် တင်ပြရမည်ဖြစ်သည်။

ချေးငွေဆိုင်ရာကော်မတီသည် ချေးငွေလျှောက်လွှာများကို အတည်ပြုနိုင်ခြင်း၊ ပယ်ချနိုင်ခြင်းတို့အတွက်အရေးကြီးသည့်ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။ ဘဏ်ခွဲမန်နေဂျာများနှင့် ရုံးချုပ်ချေးငွေအရာရှိမှ အမှတ်ပေးလာသော အချက်အလက်များကို အခြေခံ၍ ချေးငွေလျှောက်လွှာများကိုခြုံငုံ စိစစ် ဆုံးဖြတ်နိုင်သည်။ ချေးငွေဆိုင်ရာကော်မတီသည် ချေးငွေမူဝါဒနှင့်လုပ်ဆောင်မှုအဆင့်ဆင့်ကို အချိန် အလိုက် ပြန်လည်ဆန်းစစ်ပြုပြင်နိုင်သည်။ ချေးငွေဆိုင်ရာကော်မတီ သည်ချေးငွေသက်တမ်းကာလတလျှောက် ထိထိရောက်ရောက်ကြီးကြပ်ခြင်း၊ အတည်ပြုခြင်း၊ ဆန်းစစ်ခြင်း တို့ကိုဆောင်ရွက်ခြင်းကြောင့်မြင့်မားသော အကျိုး သက်ရောက်မှုများရရှိစေသည်။ သို့ဖြစ်၍ချေးငွေဆုံးရှုံး မှုမရှိခြင်း ဖြစ်ပါသည်။

၃။ ရပိုင်ခွင့်နှင့် ပေးရန်တာဝန်များဆိုင်ရာကော်မတီ

ငွေကြေးအဖွဲ့အစည်းများဆိုင်ရာဥပဒေအသစ်အရ ဘဏ်များတွင် ရပိုင်ခွင့်နှင့် ပေးရန် တာဝန်များဆိုင်ရာကော်မတီ ဖွဲ့စည်းရန်လိုအပ်ပါသည်။ ယင်းကော်မတီအဖွဲ့ဝင်များမှာ အကြီးတန်းအထွေထွေ မန်နေဂျာ၊ အထွေထွေမန်နေဂျာ(စာရင်း)၊ အထွေထွေမန်နေဂျာ(နိုင်ငံခြားဘဏ်လုပ်ငန်းဌာန)၊ အထွေထွေ မန်နေဂျာ (ချေးငွေဌာန)နှင့် အထွေထွေမန်နေဂျာ(ငွေကြေးဌာန) တို့ဖြစ်ပါသည်။ ကော်မတီ၏ အဓိကတာဝန် များမှာငွေဖြစ်လွယ်မှုအချိုး၊ ရပိုင်ခွင့်နှင့် ပေးရန်တာဝန်အချိုး၊ အရန်အပ်နှံငွေနှင့် အမြတ်ရရှိမှု အစရှိသည် တို့တွင် အာဏာပိုင် အဖွဲ့အစည်း၏ လမ်းညွှန်ချက်များအတိုင်း အချိုး ကိုက်ညီရန် ဖြစ်သည်။

၄။လစာချိုးမြှင့်ငွေဆိုင်ရာကော်မတီ

လစာချိုးမြှင့်ငွေဆိုင်ရာကော်မတီကို ရာထူးအကြီးဆုံး ဒါရိုက်တာက ဦးဆောင်ပြီး ဒါရိုက်တာ (၇) ဦးပါဝင်ပါသည်။ ဤကော်မတီမှ ဒါရိုက်တာများ၏ ထောက်ပံ့ကြေးများနှင့် ခံစားခွင့်များဆိုင်ရာ ကိစ္စရပ်များကို ဆုံးဖြတ်သည်။ ကော်မတီ၏ ချိန်ဆဆုံးဖြတ်မှုများအပေါ် ဥက္ကဋ္ဌမှ ပါဝင်ပတ်သက်ခြင်း မရှိပါ။ ဒါရိုက်တာ အဖွဲ့မှ တာဝန်ပေးအပ်သည့် လွတ်လပ်သော ကော်မတီတစ်ခုဖြစ်ပါသည်။

လုပ်ပိုင်ခွင့်နှင့်တာဝန်များ

လစာချိုးမြှင့်ငွေဆိုင်ရာကော်မတီသည် ဘဏ်၏ချမှတ်ထားသောရည်ရွယ်ချက်များပေါ်တွင် ဒါရိုက်တာများနှင့်အဆင့်မြှင့်အရာထမ်းများ၏တက်ကြွစွာပါဝင်လုပ်ဆောင်မှုနှင့်စွမ်းဆောင်ရည်တို့အပေါ် အခြေခံ၍ဝန်ထမ်းများ၏အကျိုးခံစားခွင့်နှင့်လစာများကိုအတည်ပြုခြင်းအကြံဉာဏ် ပေးခြင်းများ ဆောင်ရွက်သည်။

၅။ဆုံးရှုံးနိုင်ခြေများ စီမံထိန်းချုပ်မှုကော်မတီ

ဆုံးရှုံးနိုင်ခြေများ စီမံထိန်းချုပ်မှုကော်မတီကို ဥက္ကဋ္ဌ၊ အလုပ်အမှုဆောင်ဒါရိုက်တာ၊ အကြီးတန်း အထွေထွေမန်နေဂျာနှင့် လုပ်ငန်းဌာနအကြီးအကဲများပါဝင်သည့် အဆင့်မြင့်စီမံခန့်ခွဲမှုအဖွဲ့တို့မှဦးဆောင်ပါသည်။ ဤကော်မတီသည် ဘဏ်လုပ်ငန်း ကြီးပွားတိုးတက်ရေးအတွက် အင်အား ရှိရန်လိုသည်။ ပထမပုဂ္ဂလိကဘဏ်သည် ဘဏ်ဒါရိုက်တာများအဖွဲ့သို့ တိုက်ရိုက် အစီရင်ခံနိုင်သည့် လွတ်လပ်သော ဆုံးရှုံးနိုင်ခြေများ ဆိုင်ရာ စီမံခန့်ခွဲမှုဌာနတစ်ခု ဖွဲ့စည်းရန် အစီအစဉ် ရှိပါသည်။

၆။နည်းဥပဒေလိုက်နာမှုဆိုင်ရာကော်မတီ

နည်းဥပဒေလိုက်နာမှုဆိုင်ရာကော်မတီတွင် အကြီးတန်းအထွေထွေမန်နေဂျာ၊ အဆင့်မြင့် စီမံခန့်ခွဲမှု အဖွဲ့နှင့် ဘဏ်ခွဲမန်နေဂျာများ ပါဝင်ပါသည်။ ဥပဒေလိုက်နာမှုဆိုင်ရာ အထွေထွေကိစ္စရပ်များကို ဥက္ကဋ္ဌထံ အစီရင်ခံရသည်။ ကော်မတီသည် FATF လမ်းညွှန်ချက်များနှင့် ဗဟိုဘဏ်မှ အခါအားလျော်စွာ ထုတ်ပြန် သည့်ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် တာဝန်ရှိသည်။

ဘဏ်၏လမ်းညွှန်များအဖြစ် စည်းမျဉ်းစည်းကမ်းများနှင့် လိုက်နာရမည့်မူဝါဒများ လုပ်ထုံး လုပ်နည်းများထားရှိသည်။ ယင်းတို့ကိုအခြေခံ၍ဝန်ထမ်းများ နေ့စဉ်လုပ်ဆောင်ရမည့်လုပ်ထုံး လုပ်နည်းများကိုအပ်သောအသိပညာနှင့်သင်တန်းများကိုဖြည့်ဆည်းပေးရန်ဖြစ်သည်။

၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့ နှစ်ပတ်လည် အထွေထွေအစည်းအဝေးမှ ရွေးချယ် တင်မြှောက် သည့် ဒါရိုက်တာများစာရင်း။

၁။ဒေါက်တာစိန်မောင်	ဥက္ကဋ္ဌ
၂။ဒေါ်လှလှဝင်း	အတွင်းရေးမှူး
၃။ဦးမြင့်ဇော်	တွဲဖက်အတွင်းရေးမှူး
၄။ဦးထွန်းဆိုင်း	အဖွဲ့ဝင်
၅။ဦးမြင့်လွင်	အဖွဲ့ဝင်
၆။ဦးကောင်း	အဖွဲ့ဝင်
၇။ဒေါ်လှလှရီ	အဖွဲ့ဝင်
၈။ဦးဟန်မြင့်	အဖွဲ့ဝင်
၉။ဦးထင်အောင်ကျော်ဦး	အဖွဲ့ဝင်
၁၀။ဦးနေလင်းဦး	အဖွဲ့ဝင်
၁၁။ဦးဖြိုးလှဝေ	အဖွဲ့ဝင်
၁၂။ဦးမျိုးထွန်း	အဖွဲ့ဝင်
၁၃။ဒေါက်တာတင်သိန်း	အဖွဲ့ဝင်
၁၄။ဒေါက်တာတင်ကြည်	အဖွဲ့ဝင်
၁၅။ဒေါက်တာအောင်မင်း	အဖွဲ့ဝင်
၁၆။ဒေါက်တာတင်ဝင်း	သီးခြားလွတ်လပ်သောဒါရိုက်တာ

ဘဏ်ဖွဲ့စည်းအုပ်ချုပ်မှု

ပထမပုဂ္ဂလိကဘဏ်ကို အများနှင့်သက်ဆိုင်သော ကုမ္ပဏီအဖြစ် ၁၉၉၂ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ကျွန်ုပ်တို့၏သဘောထား၊ ခံယူချက်တာဝန်နှင့် အဓိက တန်ဖိုးထားမှု များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ကျွန်ုပ်တို့၏ သဘောထား

- သန့်ရှင်းပြီး ထက်မြက်၍ ရိုးသားဖြောင့်မတ်သော စံပြဘဏ်အဖွဲ့အစည်း ဖြစ်ရန်။
- ဘဏ်လုပ်ငန်းနှင့် ငွေရေးကြေးရေးကဏ္ဍတွင် ကိုယ်ကျင့်တရားနှင့် ဂုဏ်သိက္ခာ စံနှုန်း အဆင့်မြင့်ရန်။

ကျွန်ုပ်တို့၏ ခံယူချက်တာဝန်

- ပုဂ္ဂလိက စီးပွားရေးကဏ္ဍများသို့ ငွေကြေးထောက်ပံ့ရန်နှင့် ဘဏ္ဍာရေးဆိုင်ရာအကြံများပေးရန်။
- စီးပွားရေးအဖွဲ့အစည်းများနှင့် လူမှုရေးဆိုင်ရာ တိုးတက်မှုများ အတွက် ကူညီပံ့ပိုးပေးရန်။
- စတော့ရှယ်ယာနှင့် ငွေချေးသက်သေခံလက်မှတ် ဈေးကွက် အောင်မြင်စွာ လည်ပတ်ရေးအတွက် ကူညီထောက်ပံ့ပေးရန်။
- ဆင်းရဲမွဲတေမှု လျော့ချရေးအတွက် ကူညီဖြည့်ဆည်းပေးရန်။
- ပြည်သူအားလုံးသို့ ဘဏ်၏ ငွေကြေးဝန်ဆောင်မှုများ ချောမွေ့လွယ်ကူစွာ ရောက်ရှိရန်။

ကျွန်ုပ်တို့၏ အဓိကတန်ဖိုးထားမှုများ

- တာဝန်ခံမှု၊ တာဝန်ယူမှု၊ ပွင့်လင်းမြင်သာမှုနှင့် ယုံကြည်စိတ်ချရမှု ရှိရန်။
- ဘဏ်ဖောက်သည်များ၊ ဘဏ်ဝန်ထမ်းများ၊ အစုရှင်များကို မျှတစွာ တန်းတူဆက်ဆံ၍ ဘဏ်အစုရှယ်ယာရှင်များ အားလုံး၏ အကျိုးစီးပွားကို ကာကွယ်ရန်။

ကျွန်ုပ်တို့၏ ဆောင်ပုဒ်

အများပြည်သူယုံကြည်အပ်နှံပထမပုဂ္ဂလိကဘဏ် (The Bank we Trust)

ကျွန်ုပ်တို့၏သဘောထား၊ ခံယူချက်တာဝန်နှင့် အဓိကတန်ဖိုးထားမှုများကို ကျွန်ုပ်တို့ ဆောင်ရွက်နိုင်သမျှ အကောင်းဆုံး အကောင်အထည်ဖော်နိုင်ရန် ကြိုးစားလျက်ရှိပါသည်။ ပြည်သူလူထု၏ ယုံကြည်အားကိုးမှုကိုအကျိုးရလဒ်အနေဖြင့် လက်ခံရရှိခြင်းအတွက် ကျေနပ်ပါသည်။ ပထမပုဂ္ဂလိကဘဏ်သည် ပြည်တွင်း မှာ သာမက ပြည်ပတွင်လည်း သန့်ရှင်းသောဘဏ်အနေဖြင့် ဂုဏ်သတင်း ကျော်ကြားလူသိများပါသည်။ ပထမပုဂ္ဂလိကဘဏ်သည် ပွင့်လင်းမြင်သာမှု၊ ယုံကြည်အားကိုးမှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုအရှိဆုံးဘဏ် ဖြစ်ပြီး ထိုသို့ဖြစ်ခြင်းကြောင့် အများပြည်သူက စိတ်ချ ယုံကြည်အားကိုးသည့် အတွက်လည်း ကျေနပ်ပျော်ရွှင် ပါသည်။ ဘဏ်များအကြား ပြင်းထန်သော ပြိုင်ဆိုင်မှုတို့၏အလယ်တွင် ပထမပုဂ္ဂလိကဘဏ်သည် ဖြည်းဖြည်းမှန်မှန် ကြီးထွားတိုးတက်လျက် ရှိပါသည်။

လူမှုပတ်ဝန်းကျင်ဆိုင်ရာတာဝန်ယူမှု (နိုင်ငံတော်သို့ ဝင်ငွေခွန်ထမ်းဆောင်ခြင်း)

ပထမပုဂ္ဂလိကဘဏ်သည် နိုင်ငံတော်သို့ ဝင်ငွေခွန်ထမ်းဆောင်ရန် အထူးသတိထားပါသည်။ အများနှင့် သက်ဆိုင်သည့် ကုမ္ပဏီတစ်ခု ဖြစ်သည့်အားလျော်စွာ မိမိတို့တာဝန်ရှိသည့်အတိုင်း ဝင်ငွေခွန်များကို အောက်ပါဇယားတွင် ဖော်ပြထားသည့်အတိုင်း အပြည့်အဝ ပေးဆောင်ခဲ့ပါသည်။ ယနေ့အထိ ပထမ ပုဂ္ဂလိကဘဏ်မှ နိုင်ငံတော်သို့ ပေးဆောင်ခဲ့သည့် စုစုပေါင်းဝင်ငွေခွန်မှာ ကျပ် ၁၅.၄၆ ဘီလီယံ ရှိပါသည်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွက် ပထမပုဂ္ဂလိကဘဏ်မှ ဝင်ငွေခွန် ကျပ်သန်းပေါင်း ၂၁၃၇.၂၀ ပေးဆောင်ခဲ့ပါသည်။

နိုင်ငံတော်ဝင်ငွေခွန်ထမ်းဆောင်ခြင်း

ဘဏ္ဍာရေးနှစ်	ဝင်ငွေခွန်ပမာဏ	(ကျပ်သန်းပေါင်း)	
		အခွန်ထမ်းဆောင်မှုအဆင့်	
၂၀၀၈-၂၀၀၉	၁,၀၆၈.၆၉		
၂၀၀၉-၂၀၁၀	၁,၀၆၀.၉၇		
၂၀၁၀-၂၀၁၁	၁,၁၃၁.၅၁		
၂၀၁၁-၂၀၁၂	၁,၄၄၇.၄၈		
၂၀၁၂-၂၀၁၃	၁,၅၄၂.၀၉		၄
၂၀၁၃-၂၀၁၄	၂,၀၁၀.၇၅		၆
၂၀၁၄-၂၀၁၅	၂,၁၈၉.၆၀		၈
၂၀၁၅-၂၀၁၆	၂,၁၃၇.၂၀		၅

ပထမပုဂ္ဂလိကဘဏ်သည် ရေကြီးခြင်း၊ မီးလောင်ခြင်း ကဲ့သို့သော သဘာဝဘေးဒဏ်များ ဖြစ်ပွားလာသည့် လူမှုရေးကိစ္စရပ်များတွင်လည်း ကူညီထောက်ပံ့ပေးပါသည်။ ငွေကြေးအနေဖြင့် လူဒါန်းသော ပမာဏ သိပ်မများလှသော်လည်း ဘဏ်၏ လူမှုရေးဆိုင်ရာတာဝန်များအပေါ် စိတ်ဝင်စားမှုကို ထင်ဟပ်စေပါသည်။ ၂၀၁၅-၁၆ ခုဘဏ္ဍာရေးနှစ်အတွင်း မီးဘေး၊ ရေဘေးနှင့် အခြား လူမှုရေး အကြောင်းအရာများ အတွက် ပထမပုဂ္ဂလိကဘဏ်မှ ကျပ်ငွေ ၁၄ သန်းကျော် လူဒါန်းခဲ့ပါသည်။

ပထမပုဂ္ဂလိကဘဏ်သည် ဝန်ထမ်းများနှင့် မိသားစုများ၏ သက်သာချောင်ချိရေးကို ပထမဦးစားပေးအဖြစ် သတ်မှတ်အလေးထားပါသည်။ ဝန်ထမ်းများနှင့် ဝန်ထမ်းသားသမီးများ၏ မူလတန်းမှ

တက္ကသိုလ်ကောလိပ်အထိ ပညာသင်ထောက်ပံ့ကြေးအတွက် နှစ်စဉ် ဝန်ထမ်းသက်သာချောင်ချိရေး ရန်ပုံငွေမှ နှစ်စဉ် ဦးစားပေးထောက်ပံ့ပါသည်။ ၂၀၀၉ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ဝန်ထမ်းများ သက်သာ ချောင်ချိရေး အတွက် ကျပ်သန်းပေါင်း ၄၀၈ သန်းအထိ ထောက်ပံ့ခဲ့ပြီးဖြစ်ပါသည်။ ပျမ်းမျှအားဖြင့် ဝန်ထမ်း သက်သာ ချောင်ချိရေး အတွက် နှစ်စဉ် ကျပ် ၅၁ သန်း ပေးအပ် ထောက်ပံ့ခဲ့ပါသည်။

ဘဏ်ဒါရိုက်တာများအဖွဲ့

သင်းဖွဲ့စည်းမျဉ်းအပိုဒ်(၈၁) အရ ဒါရိုက်တာဦးရေကို ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌအပါအဝင် တစ်ဆယ့်ငါးယောက်ထက်မနည်း သို့မဟုတ် နှစ်ဆယ့်တစ်ယောက်ထက်မများစေရ။

သင်းဖွဲ့စည်းမျဉ်းအပိုဒ်(၈၂) အရ အချိန်ပြည့်ဥက္ကဋ္ဌကို ဒါရိုက်တာများကသတ်မှတ်သည့် အချိန်ကာလ သို့မဟုတ် အချိန်ကာလများအတွက် ရွေးချယ်ခန့်ထားရမည်။ ဥက္ကဋ္ဌသည် ဘဏ်၏ လုပ်ငန်း တာဝန်များကို အချိန်ပြည့်ထမ်းဆောင်ရမည်။ အဖွဲ့ကသတ်မှတ်သည့် ဝန်ထမ်းစည်းမျဉ်းများနှင့်အညီ လစာနှင့်ခံစားခွင့်များကိုရရှိရမည်။ ဒါရိုက်တာအဖွဲ့ကဒါရိုက်တာများ၏ လုပ်ပိုင်ခွင့်သတ်မှတ်ချက်စည်းကမ်း များမှအပ အချိန်ပြည့်ဥက္ကဋ္ဌသည် အဖွဲ့ကလုပ်ကိုင်ဆောင်ရွက်နိုင်သော ဘဏ်လုပ်ငန်းအဝဝကို လုပ်ကိုင် ဆောင်ရွက်နိုင်ရန် လုပ်ပိုင်ခွင့် အပြည့်အဝရှိစေရမည်။

ဒါရိုက်တာများလုပ်ငန်းကိစ္စများကိုဆောင်ရွက်ခြင်း

သင်းဖွဲ့စည်းမျဉ်းအပိုဒ်(၉၉) အရ ဒါရိုက်တာများသည် သို့မဟုတ် ဒါရိုက်တာများပါဝင်သော ကော်မတီများသည် လုပ်ငန်းဆောင်ရွက်ရန်အတွက် အစည်းအဝေးကျင်းပခြင်း၊ အစည်းအဝေး ရွှေ့ဆိုင်း ခြင်း၊သို့မဟုတ် အခြားနည်းစည်းမျဉ်းသတ်မှတ်ခြင်းကို မိမိတို့သင့်သည်ထင်မြင်သည့်အတိုင်း ပြုနိုင်သည်။ သို့ရာတွင် ဒါရိုက်တာအဖွဲ့၏ အစည်းအဝေးကိုအနည်းဆုံး တစ်လလျှင် တစ်ကြိမ်ကျင်းပ ရမည်။

ဒါရိုက်တာများ၏ယေဘုယျအာဏာများ

သင်းဖွဲ့စည်းမျဉ်းအပိုဒ်(၁၀၉) အရ ဘဏ်၏လုပ်ငန်းကို ဒါရိုက်တာများက ကြီးကြပ် အုပ်ချုပ်ရမည်။ ဒါရိုက်တာများသည် ဘဏ်ကိုဖွဲ့စည်းခြင်း မှတ်ပုံတင်ခြင်းပြုရာ၌ ကုန်ကျစရိတ်များကို ပေးနိုင်သည့်ပြင် တည်ဆဲဥပဒေများဖြင့်ဖြစ်စေ၊ ဤစည်းမျဉ်းများဖြင့်ဖြစ်စေ၊ ဘဏ်အထွေထွေ အစည်းအဝေး၌ သုံးစွဲရမည်ဟု သတ်မှတ်ထားသောအာဏာများမှတစ်ပါး ဘဏ်၏အခြားအာဏာ အားလုံးကို ဒါရိုက်တာများက သုံးစွဲနိုင်သည်။ သို့ရာတွင်ယင်းသို့သုံးစွဲခြင်းသည် ဤစည်းမျဉ်းများနှင့် လည်းကောင်း၊တည်ဆဲဥပဒေများ၏ပြဌာန်းချက်များနှင့်လည်းကောင်း၊ဘဏ်၏အထူးဆုံးဖြတ်ချက်ဖြင့် သတ်မှတ်သည့်အဆိုပါစည်းမျဉ်းများ သတ်မှတ်ချက်များနှင့် ညီညွတ်သော စည်းမျဉ်းများနှင့် လည်း ကောင်း၊ မဆန့်ကျင်စေရ။သို့ရာတွင် ယင်းသို့ဘဏ်ကသတ်မှတ်သည့်စည်းမျဉ်းများသည် အကယ်၍ ၎င်းတို့ကို ပြဌာန်းခြင်းမရှိပါမူ အတည်ဖြစ်မည့်ဒါရိုက်တာများ ဆောင်ရွက်ပြီးခဲ့သောကိစ္စတစ်ခုခုကို

မပျက်ပြယ်စေရ။ ဤစည်းမျဉ်းဖြင့်ဒါရိုက်တာများအား အပ်နှံထားသည့် ယေဘုယျအာဏာများကို အခြားစည်းမျဉ်းတစ်ခုခုက ၎င်းတို့အား အပ်နှံထားသည့် အထူးအာဏာ သို့မဟုတ် အခွင့်အာဏာဖြင့် ကန့်သတ် ချုပ်ချယ်ခြင်းမပြုရ။

ဒါရိုက်တာများ၏ တာဝန်နှင့်ဝတ္တရားများသတ်မှတ်ခြင်း၏ရည်ရွယ်ချက်များ

- ဒါရိုက်တာအဖွဲ့များသည်၎င်းတို့၏တာဝန်နှင့်ဝတ္တရားများကိုအပြည့်အဝနားလည်သိရှိနိုင်ရန်၊
- ဒါရိုက်တာအဖွဲ့မှနှုတ်ထွက်ရာတွင်သင့်လျော်မှုရှိမရှိဆုံးဖြတ်ရန်၊
- ဒါရိုက်တာအဖွဲ့၏ရည်ရွယ်ချက်များနှင့်မူဝါဒများလုံလုံလောက်လောက်ရေးဆွဲပြဌာန်းထားခြင်းရှိမရှိဆုံးဖြတ်ရန်၊
- အကျိုးစီးပွားချင်းဆန့်ကျင်မှုသို့မဟုတ်ကိုယ်ကျိုးအတွက်ပါဝင်ပတ်သက်မှုများရှိနေခြင်းကိုဆုံးဖြတ်ရန် ဥပဒေနှင့်နည်းဥပဒေများအတိုင်းလိုက်နာမှုရှိမရှိဆုံးဖြတ်ရန်၊

ဒါရိုက်တာအဖွဲ့ဝင်များစာရင်း

(၁) အမည်	ဒေါက်တာ စိန်မောင်	
နိုင်ငံသားစိစစ်ရေး	၁၂/မရက(နိုင်)၁၀၁၅၅၆	
ကင်္ဒအမှတ်		
ရာထူး	ဥက္ကဋ္ဌ	
မွေးသက္ကရာဇ်	၄.၈.၁၉၃၆	
လူမျိုး	မြန်မာ	
ပညာအရည်အချင်း	B.A. (Honours), University of Yangon, 1958 M.P.A. (Maxwell Graduate School), Syracuse University, U.S.A., Ph.D., New York University, U.S.A., (1964)	
ရှယ်ယာပိုင်ဆိုင်မှု	41,751 shares	
အတွေ့အကြုံ	1992-to date	Founder and Chairman of First Private Bank Ltd.
	1965-1966	Assistant Lecturer, Institute of Economics, Yangon
	1966-1988	Served in the Ministry of Finance and Planning in various capacities; Additional Director, Deputy Secretary

		Member of official delegations, etc.
	1976-1977	Alternate Executive Director, International Monetary Experience Fund (IMF)
	1977-1980	Loan Officer/ Economist, International Bank for Reconstruction and Development (IBRD)
	1965-1968	Attended International Seminars and Conferences Annual IMF and World Bank Meetings United Nations Special Conference of Raw materials and Development United Nations Conference on Trade and Development (UNCTAD) General Agreement of Trade and Tariff (GATT) Economic Commission on Asia and the Far East (ECAFE)
	2002-to date	ASEAN Banking Council and Conference Meetings
Professional Association		Member of Myanmar Academy of Arts and Sciences Permanent Member, Committee on Finance, Investment and Trade, ASEAN Bankers Association Vice Chairman, Myanmar Banks Association Chairman, Myanmar Institute of Banking

(၂) အမည်	ဒေါ်လှလှဝင်း
နိုင်ငံသားစိစစ်ရေး	၉/မရမ(နိုင်)၀၂၂၂၉၈
ကိစ္စအမှတ်	
ရာထူး	အမှုဆောင်ဒါရိုက်တာ/အတွင်းရေးမှူးဒါရိုက်တာအဖွဲ့
မွေးသက္ကရာဇ်	၁၅.၈.၁၉၅၄
လူမျိုး	မြန်မာ
ပညာအရည်အချင်း	B.Sc. (Physics) (University of Mandalay) R.L. (Registered Lawyer)(1983)
ရှယ်ယာပိုင်ဆိုင်မှု	7,756 shares
Profession	Advocate (1983-to date)
Experience	(2003-to date) Secretary, Board of Directors/Executive Director

(1984-1991)	Advocate
(1992-1999)	Bank Lawyer, Mandalay Branch, First Private Bank
(1999-2003)	Director, First Private Bank

(၃) အမည်	ဦးမြင့်ဇော်
နိုင်ငံသားစိစစ်ရေး	၁၂/အစန(နိုင်)၁၀၇၂၂၂
ကဒ်အမှတ်	
ရာထူး	တွဲဘက်အတွင်းရေးမှူးဒါရိုက်တာအဖွဲ့/အကြီးတန်းအထွေထွေမန်နေဂျာ
မွေးသက္ကရာဇ်	၁၉.၁.၁၉၅၆
လူမျိုး	မြန်မာ
ပညာအရည်အချင်း	M.Com. (Institute of Economics) (1979)
ရှယ်ယာပိုင်ဆိုင်မှု	1,557 shares
Experience	(2009-to date) Director, First Private Bank
	(1986-1991) Tutor Institute of Economics
	(1992-1999) Assistant General Manager
	(2000-2011) General Manager
(၄) အမည်	ဒေါက်တာအောင်မင်း
နိုင်ငံသားစိစစ်ရေး	၁၂/မရက(နိုင်)၀၀၁၆၉၇
ကဒ်အမှတ်	
ရာထူး	ဒါရိုက်တာ
မွေးသက္ကရာဇ်	၆.၇.၁၉၇၅
လူမျိုး	မြန်မာ
ပညာအရည်အချင်း	Bachelor of Engineering (Process), Yangon Institute of Technology
	Master of Engineering, University of Sydney (Australia)

	Ph.D. University of Queensland (Australia)
Profession	IT Business Analyst, Process Engineer
ရှယ်ယာပိုင်ဆိုင်မှု	200 shares
Experience	IT (7) years Experience Engineering (7)years Experience
(၅) အမည်	ဦးမြိုးလှဝေ
နိုင်ငံသားစိစစ်ရေး	၁၂/လမန(နိုင်)၀၀၈၂၇၂
ကဒ်အမှတ်	
ရာထူး	ဒါရိုက်တာ
မွေးသက္ကရာဇ်	၃.၇.၁၉၇၅
လူမျိုး	မြန်မာ
ပညာအရည်အချင်း	M.B.A, E.M.P.A (Candidate), B.Sc (Maths).
ရှယ်ယာပိုင်ဆိုင်မှု	5,135 shares
Experience	2014-to date Director, First Private Bank. (18)years Experience Livestocks, Agricultural, Trading, Hotel and RealEstate
(၆) အမည်	ဒေါက်တာတင်ကြည်
နိုင်ငံသားစိစစ်ရေး	၁၂/ပဘတ(နိုင်)၀၀၅၀၇၆
ကဒ်အမှတ်	
ရာထူး	ဒါရိုက်တာ
မွေးသက္ကရာဇ်	၈.၅.၁၉၅၄
လူမျိုး	မြန်မာ
ပညာအရည်အချင်း	M.B.B.S. (Yangon)
ရှယ်ယာပိုင်ဆိုင်မှု	5,929 shares

Profession	Director of Head Way Co., Ltd.
Experience	(1998-to date) Director, First Private Bank. (10)years experience of Import trading. (20)years experience, Pharmaceuticals Company.
(၇) အမည်	ဒေါက်တာတင်သိန်း
နိုင်ငံသားစိစစ်ရေး	၇/ပမန(နိုင်)၀၄၀၉၆၀
ကဒ်အမှတ်	
ရာထူး	ဒါရိုက်တာ
မွေးသက္ကရာဇ်	၁၄.၁၀.၁၉၅၅
လူမျိုး	မြန်မာ
ပညာအရည်အချင်း	M.B.B.S. (Mandalay)
ရှယ်ယာပိုင်ဆိုင်မှု	281 shares
Profession	Medical Doctor
Experience	(2012-to date) Director, First Private Bank. (2005 to date) Member, Supervision Committee, Pyay Branch. (30) years experience of Clinic (2015 to date) Vice Chairman, Aung Khattayar Co., Ltd. (1) year experience of Yadana Myintmo Daimon & Pletinum Shop
(၈) အမည်	ဦးကောင်း
နိုင်ငံသားစိစစ်ရေး	၁၂/လမတ(နိုင်)၀၂၄၀၃၉
ကဒ်အမှတ်	
ရာထူး	ဒါရိုက်တာ
မွေးသက္ကရာဇ်	၁၆.၂.၁၉၄၂
လူမျိုး	မြန်မာ

	ပညာအရည်အချင်း	B.A, Dip E.D
	ရှယ်ယာပိုင်ဆိုင်မှု	32,926 shares
	Profession	Retired Head Master (B.E.H.S(4) Yangon) Merchant
	Experience	2006-to date Director, First Private Bank. (30)years experience Service at Basic Education Dept. (15)years Director (JV-5)Trade Dept.
(၉)	အမည်	ဦးမြင့်လွင်
	နိုင်ငံသားစိစစ်ရေး	၆/မအရ(နိုင်)၀၃၂၇၁၁
	ကင်္ဒအမှတ်	
	ရာထူး	ဒါရိုက်တာ
	မွေးသက္ကရာဇ်	၁၂.၆.၁၉၄၆
	လူမျိုး	မြန်မာ
	ပညာအရည်အချင်း	B.Sc.(Chemistry) Yangon University
	ရှယ်ယာပိုင်ဆိုင်မှု	12,414 shares
	Profession	Chairman of Nay Tu Yain Min Co,Ltd, Chairman of Merchant Association Myiek. Owner of ShweLaMin Religious products and Birdnets shop
	Experience	(1996-to date) Director, First Private Bank. (20) years experience in Trading. (15) years experience in Education service.
(၁၀)	အမည်	ဦးမျိုးထွန်း
	နိုင်ငံသားစိစစ်ရေး	၁၃/ကလန(နိုင်)၀၁၅၇၂၅
	ကင်္ဒအမှတ်	
	ရာထူး	ဒါရိုက်တာ
	မွေးသက္ကရာဇ်	၂၂.၁၂.၁၉၅၅
	လူမျိုး	မြန်မာ
	ပညာအရည်အချင်း	B.Sc.(Geology) Mandalay University

ရှယ်ယာပိုင်ဆိုင်မှု	13192 shares
Profession	Jewellery & Gold Shop Owner of Kanbaw Za Education High School
Experience	(2000-to date) Director, First Private Bank. (2000-to date) Chairman, Supervision Committee , AungPan Branch, First Private Bank (30) years experience of Jewellery & Gold Shop. (30) years experience of transportation service.
(၁၁) အမည်	ဒေါ်လှလှစို
နိုင်ငံသားစိစစ်ရေး	၁၂/ဗတထ(နိုင်)၀၂၃၀၅၇
ကဒ်အမှတ်	
ရာထူး	ဒါရိုက်တာ
မွေးသက္ကရာဇ်	၂၆.၁၁.၁၉၅၆
လူမျိုး	မြန်မာ
ပညာအရည်အချင်း	B.Sc.(Botany), Yangon University
ရှယ်ယာပိုင်ဆိုင်မှု	14,697 shares
Profession	Director, Maung Maung Than & Group Co. Ltd.
Experience	(1995 to date) Director, First Private Bank (20)years experience of Export Trading (20)years experience of Export Trading
(၁၂) အမည်	ဦးထွန်းဆိုင်
နိုင်ငံသားစိစစ်ရေး	၈/မကန(နိုင်)၀၂၂၃၅၇
ကဒ်အမှတ်	
ရာထူး	ဒါရိုက်တာ
မွေးသက္ကရာဇ်	၂၄.၁၂.၁၉၃၂
လူမျိုး	မြန်မာ
ပညာအရည်အချင်း	High School Level
ရှယ်ယာပိုင်ဆိုင်မှု	3,093 shares

Profession	Chairman, UMFCOI(Magway Division)
Experience	Yada Nar Tun Oil Mill & Transportation (1992-to date) Director, First Private Bank. (1998-to date) Chairman of Supervision Committee Magway Branch (1990- to date) Chairman of U.M.F.C.C.I.(Magway Division) (Vice Chairman) J.V(4) (40)Years Experience Oil Mill
(၁၃) အမည်	ဦးဟန်မြင့်
နိုင်ငံသားစိစစ်ရေး	၈/ပခက(နိုင်)၀၃၀၄၅၁
ကဒ်အမှတ်	
ရာထူး	ဒါရိုက်တာ
မွေးသက္ကရာဇ်	၁၆.၅.၁၉၅၂
လူမျိုး	မြန်မာ
ပညာအရည်အချင်း	High School Level
ရှယ်ယာပိုင်ဆိုင်မှု	9,405 shares
Profession	Myit Tar Oil Mill & Merchant.
Experience	(2000-to date) Director, First Private Bank. (1998-to date) Vice Chairman of Supervision Committee Pakakku Branch, First Private Bank (30)Years Experience Oil Mill (10)Years experience of Export Trading
(၁၄) အမည်	ဦးနေလင်းဦး
နိုင်ငံသားစိစစ်ရေး	၁၂/ကမရ(နိုင်)၀၂၈၀၆၃
ကဒ်အမှတ်	
ရာထူး	ဒါရိုက်တာ
မွေးသက္ကရာဇ်	၂၉.၄.၁၉၆၁
လူမျိုး	မြန်မာ
ပညာအရည်အချင်း	B.Sc.(Geology),Yangon University

ရှယ်ယာပိုင်ဆိုင်မှု	60,060 shares
Profession	A Wide Knowledge of Retail Industry, Good Level of Commercial Awareness Leadership Skills, Good Analytical & Problem-Solving Skills Managing Director (Ga Mone Pwint Co, Ltd.)
Experience	(2013- to date) Director, First Private Bank. (2013- to date) Managing Director, Ga Mone Pwint Co., Ltd.
(၁၅) အမည်	ဦးထင်အောင်ကျော်ဦး
နိုင်ငံသားစိစစ်ရေး ကဒ်အမှတ်	၁၃/တကန(နိုင်)၀၀၃၁၉၇
ရာထူး	ဒါရိုက်တာ
မွေးသက္ကရာဇ်	၈.၃.၁၉၇၅
လူမျိုး	မြန်မာ
ပညာအရည်အချင်း	B.E(Electronic), Yangon Institute of Technology
ရှယ်ယာပိုင်ဆိုင်မှု	23,399 shares
Profession	Owner of Solar Drinking Water Factory Sky Oxygen Plant
Experience	(2013- to date) Director, First Private Bank. (2010- to date) Member, Supervision Committee, Taunggyi Branch, FPB.
(၁၆) အမည်	ဒေါက်တာတင်ဝင်း
နိုင်ငံသားစိစစ်ရေး ကဒ်အမှတ်	၁၂/လမန(နိုင်)၁၀၆၈၉၉
ရာထူး	သီးခြားလွတ်လပ်သောဒါရိုက်တာ
မွေးသက္ကရာဇ်	၄.၅.၁၉၆၁
လူမျိုး	မြန်မာ

ပညာအရည်အချင်း	Ph.D in Management (Keio University, Japan)	
ရှယ်ယာပိုင်ဆိုင်မှု	226 shares	
Profession	Rector, Meiktila University of Economics.	
Experience	Tutor	Yangon University of Economics
	Assistant Lecturer	Yangon University of Economics
	Lecturer	Yangon University of Economics
	Assis, Professor	Meiktila University of Economics
	Professor	Meiktila University of Economics
	Professor/	Meiktila University of Economics
	Pro Rector	Meiktila University of Economics
	Pro Rector	Monywa University of Economics
	Pro Rector	Meiktila University of Economics
	Rector	Meiktila University of Economics

အစုရှင်များစာရင်းစစ်ကော်မတီ

(၁)	အမည်	ဒေါ်လှမြင့်
	နိုင်ငံသားစိစစ်ရေး	၈/တတက(နိုင်)၀၀၂၂၀၄
	ကဒ်အမှတ်	
	ရာထူး	အစုရှင်များစာရင်းစစ်ကော်မတီဝင်
	မွေးသက္ကရာဇ်	၁၈.၁၁.၁၉၃၈
	လူမျိုး	မြန်မာ
	ပညာအရည်အချင်း	B.Com. (Hons), M.Com (YUE) FABE (UK), D.Litt (YUE)
	Profession	University Professor
	Experience	From 1958 – 1999 Tutor to Professor/ Head of Department

- | | |
|--------------------|---|
| (၂) အမည် | ဒေါ်ခင်ဌေးယု |
| နိုင်ငံသားစိစစ်ရေး | ၁၂/ရကန(နိုင်)၀၃၀၂၄၂ |
| ကင်္ဒအမှတ် | |
| ရာထူး | အစုရှင်များစာရင်းစစ်ကော်မတီဝင် |
| မွေးသက္ကရာဇ် | ၁၃.၇.၁၉၄၁ |
| လူမျိုး | မြန်မာ |
| ပညာအရည်အချင်း | B.Com(A/C), RA (FN/ Fledged) |
| Profession | Financial Consultant |
| Experience | Audit 26 Years' Experience in Government Department, Mining, Trading & Services, construction & service Apartment |
| (၃) အမည် | ဒေါ်ခင်သီတာ |
| နိုင်ငံသားစိစစ်ရေး | ၁၂/မရက(နိုင်)၀၆၅၆၅၀ |
| ကင်္ဒအမှတ် | |
| ရာထူး | အစုရှင်များစာရင်းစစ်ကော်မတီဝင် |
| မွေးသက္ကရာဇ် | ၁၃.၅.၁၉၅၅ |
| လူမျိုး | မြန်မာ |
| ပညာအရည်အချင်း | B.V.S(Rgn)D.MA(YGN) Dip Thai(YUFL) |
| Profession | Husbandry, Translator |
| Experience | Worked under Ministry of Agriculture for Supervision of poultry Farms over 30 Years. |
| | Freelance Translator after retirconent. |

ဒါရိုက်တာများသို့ချီးမြှင့်ငွေပေးအပ်ခြင်း

အောက်ဖော်ပြပါဇယား(က)တွင် ပြီးခဲ့သည့် နောက်ဆုံးဘဏ္ဍာရေးနှစ်၂နှစ်အတွင်းက စုစုပေါင်း ပေးအပ်ခဲ့သည့် ချီးမြှင့်ငွေ၊ အကျိုးခံစားခွင့်များ နှင့် (ခ) လက်ရှိ ဘဏ္ဍာရေးနှစ် တစ်နှစ်လုံးအတွက် ဒါရိုက်တာများနှင့် ကုမ္ပဏီ၏ အဓိက အလုပ်အမှုဆောင်များအား ပေးအပ်ချီးမြှင့်ခဲ့ပြီးနှင့် ပေးအပ် ချီးမြှင့်ရန် ရှိသည့် စုစုပေါင်းချီးမြှင့်ငွေအကျိုးခံစားခွင့်များကို ဖော်ပြထားပါသည်။

ကျပ်သန်းပေါင်း	၂၀၁၆-၂၀၁၇	၂၀၁၅-၂၀၁၆	၂၀၁၄-၂၀၁၅
	(ခန့်မှန်း)		

ဒါရိုက်တာနှင့်ကုမ္ပဏီ၏အဓိကအလုပ်အမှုဆောင်

များအားပေးအပ်ချီးမြှင့်ခဲ့သောစုစုပေါင်း

ချီးမြှင့်ငွေနှင့်အကျိုးခံစားခွင့်များ	၃၂.၃၇	၃၀.၈၄	၁၄.၇၃
--	-------	-------	-------

အစုရှယ်ယာဆိုင်ရာ သတင်းအချက်အလက်များ

ပိုင်ဆိုင်မှုနှင့်ဖွဲ့စည်းပုံ

ပထမပုဂ္ဂလိကဘဏ်ကို အများနှင့်သက်ဆိုင်သောကုမ္ပဏီအဖြစ် ၁၉၉၁ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့က မှတ်ပုံတင်ခဲ့ပါသည်။ ယနေ့(၃၁.၃.၂၀၁၆) အထိ နိုင်ငံတစ်ပုန်းလုံးတွင် အစုရှယ်ယာ ရှင်ပေါင်း (၇,၇၂၈) ဦး ရှိပါသည်။ အစုရှယ်ယာရှင်များမှာ ကျောင်းသား၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဘာသာရေး အသင်း အဖွဲ့များ အစရှိသဖြင့် လူတန်းစားအလွှာများ အားလုံးပါဝင်ပါသည်။ သို့ရာတွင် မည်သည့်ပုဂ္ဂိုလ် တစ်စုံ တစ်ဦး သို့မဟုတ် စီးပွားရေးအဖွဲ့အစည်း ကမှ ဘဏ်ကို လွှမ်းမိုးချုပ်ကိုင်ထားခြင်း မရှိပါ။ ဘဏ်ဝန်ထမ်းများ အားလုံးသည် အစုရှယ်ယာရှင်များဖြစ်ပါသည်။ ဤဘဏ်သည် အများနှင့်သက်ဆိုင်သော ကုမ္ပဏီ အစစ်အမှန် ဖြစ်ပါသည်။

အစုရှယ်ယာရှင်အမျိုးအစား

(၃၁.၃.၂၀၁၆)

	တန်ဖိုး (ကျပ်သန်းပေါင်း)	အစုရှယ်ယာအရေအတွက်	ရာခိုင်နှုန်း
ဒါရိုက်တာများ	၂,၇၀၀.၃၅	၂၇၀,၀၃၅	၁၁.၄၁%
စီးပွားရေးအဖွဲ့အစည်းများ	၃,၆၄၀.၉၁	၃၆၄,၀၉၁	၁၅.၃၉%
ပုဂ္ဂိုလ်တစ်ဦးချင်းနှင့်အခြား	၁၇,၃၂၀.၆၈	၁,၇၃၂,၀၆၈	၇၃.၂၀%
စုစုပေါင်း	၂၃,၆၆၁.၉၄	၂,၃၆၆,၁၉၄	၁၀၀.၀၀

အစုရှယ်ယာတစ်ခု၏ မူလတန်ဖိုးရင်းမှာ ကျပ် ၁၀,၀၀၀ ဖြစ်ပြီး လက်ရှိ ရှယ်ယာတန်ဖိုးမှာ ကျပ်၃၀,၀၀၀ ဖြစ်ပါသည်။ ရှယ်ယာများကို ၂၀၀% ထပ်ဆောင်း အမြတ်တင်၍ ရောင်းချလျက်ရှိပါသည်။ ၁၉၉၂ ခုနှစ် ဘဏ်စတင်တည်ထောင်စဉ် အချိန်မှစ၍ ပျက်ကွက်မှုလုံးဝမရှိပဲ နှစ်စဉ် အမြတ်ဝေစုများ ခွဲဝေပေးနိုင်ခဲ့ ပါသည်။ အစုရှယ်ယာများ၏ အမြတ်ရရှိမှု၊ အလားအလာကောင်းမှု၊ စီမံခန့်ခွဲမှုကောင်းမွန်မှု၊ ပွင့်လင်း မြင်သာမှု နှင့်စိတ်ချယုံကြည်မှု တို့ကြောင့် ရှယ်ယာဝယ်လိုအား ကြီးမားနေပါသည်။ အစုရှယ်ယာပိုင်ရှင် များက ဘဏ်၏ဥက္ကဋ္ဌနှင့် ဒါရိုက်တာအဖွဲ့ဝင်များ၏ ဂုဏ်သိက္ခာ၊ စွမ်းဆောင်နိုင်မှုနှင့် ထိရောက် အကျိုးများသောစီမံခန့်ခွဲမှုတို့ အပေါ် လုံးဝဥသသုံ ယုံကြည်အားကိုးလျက်ရှိပါသည်။ ပထမပုဂ္ဂလိဘဏ်သည် ယခုအခါ ရန်ကုန်စတော့အိတ်ချိန်းသို့ စာရင်းတင်သွင်းလျက်ရှိပြီဖြစ်ပါသည်။ ဘဏ်၏ ပိုင်ဆိုင်မှုဖွဲ့စည်းပုံ ကို အောက်ပါဇယားတွင် ဖော်ပြထားပါသည်။

စဉ်	ရှယ်ယာအုပ်စု အမျိုးအစား	အစုရှယ်ယာရှင် အရေအတွက်	အစုရှယ်ယာ အရေအတွက်	ကျပ်သန်းပေါင်း	ရာခိုင်နှုန်း
၁။	၁မှ၁၀	၃, ၄၉၄	၁၇၇,၂၆၆	၁,၇၇၂.၆၆	၇.၄၉%
၂။	၁၁မှ၁၀၀	၂,၆၂၈	၁၅၅,၉၁၃	၁,၅၅၉.၁၃	၆.၅၉%
၃။	၁၀၁မှ၁၀၀၀	၁,၁၉၉	၃၇၈,၁၄၆	၃,၇၈၁.၄၆	၁၅.၉၈%
၄။	၁၀၀၁မှ၁၀၀၀၀	၃၅၆	၈၆၉,၃၉၉	၈,၆၉၃.၉၉	၃၆.၇၄%
၅။	၁၀၀၀၁မှအထက်	၅၁	၇၈၅,၄၇၀	၇,၈၅၄.၇၀	၃၃.၂၀%
	စုစုပေါင်း	၇,၇၂၈	၂,၃၆၆,၁၉၄	၂၃,၆၆၁.၉၄	၁၀၀.၀၀%

ခွင့်ပြုမတည်ငွေရင်းတိုးမြှင့်ခြင်း

ပထမပုဂ္ဂလိဘဏ်၏ ခွင့်ပြုမတည်ငွေရင်းကို အောက်ပါဇယားတွင် ဖော်ပြထားပါသည်။

ခုနှစ်	ခွင့်ပြုမတည်ငွေရင်း(ကျပ်)
၁၉၉၂	၁,၀၀၀,၀၀၀,၀၀၀
၁၉၉၉	၂,၀၀၀,၀၀၀,၀၀၀
၂၀၀၅	၅,၀၀၀,၀၀၀,၀၀၀
၂၀၀၈	၁၀,၀၀၀,၀၀၀,၀၀၀
၂၀၁၁	၃၀,၀၀၀,၀၀၀,၀၀၀
၂၀၁၄	၁၀၀,၀၀၀,၀၀၀,၀၀၀

ပထမပုဂ္ဂလိဘဏ်၏ ခွင့်ပြုမတည်ငွေရင်းကို သက်ဆိုင်ရာအာဏာပိုင်များသတ်မှတ်ချက်နှင့် ဘဏ်၏ လိုအပ်ချက်များအရ မကြာခဏ တိုးမြှင့်ခဲ့ရပါသည်။

ရှယ်ယာနှင့်ဆိုင်သော သတင်းအချက်အလက်

ရင်းနှီးမြှုပ်နှံရန် အလားအလာရှိသူများက ရင်းနှီးမြှုပ်နှံအပေါ် အမြတ်ရရှိမှုနှင့် ပတ်သက်သော အချက်အလက်များကို သိရှိလိုကြပါသည်။ အောက်ပါဇယားတွင် ရှယ်ယာစု၏ မူရင်းတန်ဖိုး၊ အသားတင်အမြတ်၊ အမြတ်ခွဲဝေရရှိမှုတို့နှင့် သက်ဆိုင်သော ကိန်းဂဏန်းများကို ဖော်ပြထားပါသည်။

ရှယ်ယာသတင်းအချက်အလက်များ(မတ်လကုန်)

(ကျပ်ငွေ)	၂၀၁၆	၂၀၁၅	၂၀၀၄	၂၀၁၃	၂၀၁၂
ရှယ်ယာ ၁ စု၏ အမြတ်ဝေစု	၂,၀၀၅	၂,၁၉၇	၂,၃၀၆	၂,၆၉၀	၂,၄၉၉
ရှယ်ယာ ၁ စု၏ တန်ဖိုး	၂၁,၉၈၄	၂၀,၉၇၀	၁၉,၇၄၂	၁၈,၁၁၇	၂၂,၄၇၁
ရှယ်ယာ ၁ စု၏ အသားတင်အမြတ်	၂,၉၈၄	၃,၃၆၃	၃,၅၂၃	၃,၂၃၃	၃,၈၂၂

*** ရှယ်ယာ၏ အသားတင်အမြတ်ကို နေ့စဉ် ရှယ်ယာ၏ အမှန်တကယ်ပိုင်ဆိုင်မှု တန်ဖိုးအပေါ် အလေးပေး အခြေခံ၍တွက်ချက်ထားပါသည်။

အမြတ်ခွဲဝေမှုပေါ်လစီ

ကျွန်ုပ်တို့၏ အမြတ်ခွဲဝေမှုပေါ်လစီမှာ နိုင်ငံတော်သို့ ဝင်ငွေခွန်များ ပေးဆောင်ပြီးနောက် နိုင်ငံတော်ဗဟိုဘဏ်၏နည်းဥပဒေ၊ စည်းမျဉ်းများနှင့်အညီကြွေးဆုံးလျာထားရန်ပုံငွေ(ထုတ်ချေးငွေ၏၂%)၊ သီးသန့်ရုံပုံငွေ ၂၅% နှင့် ဥပဒေအရ ထားရှိရမည့် ရန်ပုံငွေများကို ဖယ်ထားပြီးလျှင် အစုရှယ်ယာရှင်များသို့ အမြတ်ဝေစု ခွဲဝေပေးရန် ဖြစ်ပါသည်။

ပထမပုဂ္ဂလိကဘဏ် စတင်တည်ထောင်ချိန်မှစ၍ နှစ်စဉ် အစုရှယ်ယာရှင်များထံသို့ အမြတ်ဝေစုများ ခွဲဝေ ပေးခဲ့ပါသည်။ နှစ်စဉ် ဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန်တွင် စာရင်းစစ်ပြီးနောက် အမြတ်ဝေစုများကို ငွေသားဖြင့် ခွဲဝေထုတ်ပေးခဲ့ပြီး ခြွင်းချက်အားဖြင့် ၂၀၀၅ နှင့် ၂၀၁၂ ဘဏ္ဍာရေးနှစ် တို့တွင် အမြတ်ဝေစု၏ ၅၀% ကို ရှယ်ယာအဖြစ် ထုတ်ဝေပေးခဲ့ပါသည်။

ပထမပုဂ္ဂလိကဘဏ်အနေဖြင့် အစုရှယ်ယာရှင်များသို့ အမြတ်ဝေစု မှန်မှန်ပေးနိုင်ရန် စီမံခန့်ခွဲလျှက်ရှိပါသည်။ ဤပေါ်လစီကြောင့် အမြတ်ဝေစုများကို ယခင်ဇယားတွင် ဖော်ပြထားသည့်အတိုင်း နှစ်စဉ် ခွဲဝေ ပေးနိုင်ခဲ့ပါသည်။ ပထမပုဂ္ဂလိကဘဏ်သည် အမြတ်ဝေစုများကို ငွေစုဘဏ်အတိုးနှုန်းထက် ပိုမြင့်စွာ ခွဲဝေပေးနိုင်ခဲ့ပါသည်။

ရှယ်ယာအများဆုံး အစုရှင် (၁၀)ဦး

ပထမပုဂ္ဂလိကဘဏ်၏ ရှယ်ယာအများဆုံး အစုရှင် (၁၀)ဦးကိုအောက်ပါဇယားတွင်ဖော်ပြထားပါသည်။

(၃၁-၃-၂၀၁၆) ရက်နေ့စာရင်းများအရ ရှယ်ယာအများဆုံး အစုရှင်၁၀ဦး

စဉ် အစုရှယ်ယာရှင်အမည်	ရှယ်ယာအရေအတွက်	ပိုင်ဆိုင်မှုရာခိုင်နှုန်း
၁။ ဦးနေလင်းဦး	၆၀,၀၆၀	၂.၅၄%
၂။ ဒေါက်တာစိန်မောင်	၄၁,၇၅၁	၁.၇၆%
၃။ MGS (Beverages Co., Ltd)	၃၉,၅၄၀	၁.၆၇%
၄။ ဒေါ်ရွှေစင်	၃၆,၅၀၀	၁.၅၄%
၅။ ဦးထွန်းဝင်းနိုင်	၃၅,၂၄၀	၁.၄၉%
၆။ ဦးကောင်း	၃၂,၉၂၆	၁.၃၉%
၇။ ဦးစိုင်းမောင်မြင့်	၂၉,၅၄၈	၁.၂၅%
၈။ ဦးထွန်းစိုး	၂၆,၂၀၀	၁.၁၁%
၉။ ဦးအောင်	၂၄,၁၉၀	၁.၀၂%
၁၀။ဒေါ်စန်းစန်းခိုင်	၂၄,၂၂၇	၁.၀၂%
စုစုပေါင်း	၃၅၀,၁၈၂	၁၄.၇၉%
အခြားအစုရှယ်ယာရှင်များ	၂,၀၁၆,၀၁၂	၈၅.၂၁%
ထုတ်ပေးပြီးရှယ်ယာတန်ဖိုး	၂,၃၆၆,၁၉၄	၁၀၀.၀၀%

ကျွန်ုပ်တို့ ကုမ္ပဏီ၏ အစုရှယ်ယာများ အကြောင်း ဖော်ပြချက်
အစုရှယ်ယာ မတည်ငွေရင်း၏ ဖွဲ့စည်းပုံ

၂၀၁၆-ခုနှစ် သြဂုတ် ၁၅-ရက် အခြေအနေ အရ ကျွန်ုပ်တို့ ကုမ္ပဏီ (ဘဏ်) ၏ အစုရှယ်ယာ မတည်ငွေရင်းမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

အစုရှယ်ယာ မူရင်းတန်ဖိုးဖြင့် စုစုပေါင်း တန်ဖိုး

(က) ခွင့်ပြုမတည်ငွေရင်း

အစုရှယ်ယာ တစ်ခုလျှင် မူရင်းတန်ဖိုး ကျပ် ၁၀,၀၀၀ ရှိ အစုရှယ်ယာ ကျပ် ၁၀၀,၀၀၀,၀၀၀,၀၀၀
 အရေအတွက် ၁၀,၀၀၀,၀၀၀ အဖြစ် ခွဲခြမ်းထားသော

(ခ) ထုတ်ဝေ လျှောက်ထား ပေးသွင်းပြီး အစုရှယ်ယာ မတည်ငွေရင်း

အစုရှယ်ယာ တစ်ခုလျှင် မူရင်းတန်ဖိုး ကျပ် ၁၀,၀၀၀ ရှိ ကျပ် ၂၄,၇၂၀,၅၃၀,၀၀၀
 အစုရှယ်ယာပေါင်း ၂,၄၇၂,၀၅၃ ခု

(ဂ) အစုရှယ်ယာ ပရီမီယံ စာရင်း

ကျပ် ၁၁,၈၄၆,၁၉၇,၅၉၇

(ဃ) စုစုပေါင်းထည့်ဝင်ပြီးမတည်ရင်းနှီးငွေ

ကျပ် ၃၆,၅၆၆,၇၂၇,၅၉၇


ရှယ်ယာတန်ဖိုးသတ်မှတ်မှုပေါ်လစီ

လက်ရှိအချိန်အထိ ရှယ်ယာတစ်စု၏ တန်ဖိုးကို ဘဏ်ဒါရိုက်တာများအဖွဲ့က ရှယ်ယာ၏ မူရင်းတန်ဖိုး ပေါ်တွင် အခြေခံ၍ သတ်မှတ်ခဲ့ကြပါသည်။ ရှယ်ယာတစ်စု၏ မူရင်းတန်ဖိုးမှာ ကျပ်၁၀,၀၀၀ ဖြစ်သည်။ ပထမပုဂ္ဂလိကဘဏ်သည် တစ်နှစ်ထက်တစ်နှစ် အမြတ်အစွန်း ပိုမိုရရှိလာသည် နှင့်အမျှ ရှယ်ယာ၏ မူရင်းတန်ဖိုး တက်လာခဲ့ပြီး ရှယ်ယာတန်ဖိုးမှာ တဖြည်းဖြည်း မြင့်မားလာခဲ့သည်။ ၂၀၁၆ ခုနှစ် မတ်လ ၂၆ ရက် နေ့က ကျင်းပပြုလုပ်ခဲ့သော ဘဏ်ဒါရိုက်တာအဖွဲ့ အစည်းအဝေးတွင် ရှယ်ယာတစ်စု၏ တန်ဖိုးကို ကျပ်၂၅,၀၀၀ သို့တိုးမြှင့်ရန် ဆုံးဖြတ်ခဲ့ကြသည်။ တစ်ဖန် ၂၀၁၆ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ တွင်ကျင်းပသည့်အစည်းအဝေးအရ ၂၀၁၆ ခုနှစ် မေလ ၂ ရက်နေ့တွင် ရှယ်ယာတန်ဖိုးကို ကျပ် ၃၀,၀၀၀ သို့ တိုးမြှင့်ခဲ့ သည်။

ပထမပုဂ္ဂလိကဘဏ်၏ ရှယ်ယာများကို ဝယ်လိုအား မြင့်မားနေသော်လည်း ဘဏ်၏ စီမံခန့်ခွဲရေး အဖွဲ့သည် အလားအလာရှိသော ရှယ်ယာဝယ်လိုသူများကို စေ့စပ်သေချာစွာ စစ်ဆေးခြင်း ပြုလုပ်သည်။ ရှယ်ယာဝယ်လိုသူများသည် အခွန်ကင်းရှင်းရန် လိုအပ်ပြီး သန့်ရှင်းသောငွေ(ငွေကြေးခဝါ ချမှုကင်းရှင်းသာငွေ) ဖြစ်ကြောင်း အာမခံနိုင်ရန် လိုပါသည်။ ဘဏ်၏ ဝိသေသတစ်ခုဖြစ်သည့် အများနှင့်

သက်ဆိုင်သာ ကုမ္ပဏီလက္ခဏာကို ထိန်းသိမ်းရန် ရှယ်ယာများရောင်းချခြင်းကို ကန့်သတ် ထိန်းချုပ်ထားပါသည်။ အရင်းအနှီးစရိတ်၊ ဝင်ငွေရှာဖွေနိုင်စွမ်းနှင့် အမြတ်ခွဲဝေပေးမှုတို့သည် ရှယ်ယာ အသစ်များ ထုတ်ဝေရာတွင် ထည့်သွင်းစဉ်းစားရမည့် အရေးကြီးသော အချက်များ ဖြစ်သည်။

ပထမပုဂ္ဂလိကဘဏ်လီမိတက်
ရောင်းဈေးနှုန်း/ ရှယ်ယာတစ်စု၏တန်ဖိုး (ကျပ်)



ပထမပုဂ္ဂလိကဘဏ်အနေဖြင့် ရန်ကုန်စတော့အိတ်ချိန်းနှင့် တရားဝင် ချိတ်ဆက်ပြီးသည်နှင့် တပြိုင်နက် ရင်းနှီးမြှုပ်နှံလိုသူများအပေါ် စိစစ်ခြင်းနှင့် စစ်ဆေးခြင်းပြုလုပ်ခွင့် ဆုံးရှုံးမည်ကို စီမံခန့်ခွဲမှု အဖွဲ့က စိုးရိမ်ပူပန်မိသည်။ အစုရှယ်ယာများရောင်းချမှုကို ရန်ကုန်စတော့အိတ်ချိန်းမှ စိစစ်စစ်ဆေး မည် မဟုတ်ပါ။ ပို၍အရေးကြီးသည်မှာ ရှယ်ယာများ၏တန်ဖိုးကို ဈေးကွက်အင်အားစုများ၊ ရှယ်ယာများ၏ ဝယ်အား ရောင်းအား တုံ့ပြန်မှုများအရ ဆုံးဖြတ်ကြလိမ့်မည် ဖြစ်သည်။ ရှယ်ယာဈေးကွက်၏ တည်ငြိမ်မှု အခြေအနေ သည် ရှယ်ယာများ၏တန်ဖိုး အတက်အကျအပေါ် အကျိုးသက်ရောက်မှု ရှိစေလိမ့်မည်။

ရှယ်ယာဈေးနှုန်းသတ်မှတ်မှုပေါ်လစီ

စတော့အိတ်ချိန်းသို့စာရင်းမတင်သွင်းမီ

စာရင်းမသွင်းမီက ပထမပုဂ္ဂလိကဘဏ်၏ လက်ရှိ ရှယ်ယာဈေးနှုန်းသတ်မှတ်မှု ပေါ်လစီအရ ရှယ်ယာ ဈေးနှုန်းသည် စာရင်းတွင်ပေါ်သည့်ရှယ်ယာတန်ဖိုးတွင် အခြေခံထားသည်။ ဤတွက်ချက် နည်းကြောင့် ပထမ ပုဂ္ဂလိကဘဏ် ရှယ်ယာများ၏ လက်ရှိရှယ်ယာ ရောင်းဈေးသည် ဈေးကွက်ကို အခြေခံသည့်အမှန်တန်ဖိုးထက် လျော့နည်းစေသည်။ ဤသို့တွက်ချက်ရာတွင် အဓိက အားဖြင့် ပုံသေပိုင်ပစ္စည်းများ၊ အထူးသဖြင့် မြေနှင့်အဆောက်အအုံများ၏တန်ဖိုးကို ဝယ်ဈေးအတိုင်း စာရင်းတင် ထားသောကြောင့်ဖြစ်သည်။ အိမ်နှင့် မြေယာ၊ မြေနှင့်အဆောက်အအုံများ၏ မူရင်းဈေးမှာ ဈေးကွက် ပေါက်ဈေးထက် များစွာ လျော့နည်း သည်။ ရှယ်ယာဈေးနှုန်း လျော့နည်းခြင်း၏ အခြားညွှန်းကိန်း တစ်ခုမှာ ဝင်ငွေနှင့်ရှယ်ယာ ရောင်းဈေးအချိုး ဖြစ်ပြီး (၆)ဆခန့် ရှိပါသည်။ အာဆီယံဘဏ်များ၏ ဝင်ငွေနှင့် ရှယ်ယာရောင်းဈေးအချိုး ပျမ်းမျှစံနှုန်း ၁၂.၃³ ဆနှင့် ယှဉ်လျှင် ပထမပုဂ္ဂလိကဘဏ်၏ အချိုးမှာ လွန်ခဲ့သော ၃ နှစ်ကျော်ကပင် ၆ ဆရှိနေခဲ့သည်။ ဤအချက်က ပထမပုဂ္ဂလိကဘဏ်၏ ရှယ်ယာဈေးနှုန်း မြင့်တက်ရန် အလားအလာ ရှိကြောင်း ဖော်ပြနေပါသည်။

ဤချဉ်းကပ်မှု၏ အဓိကရည်ရွယ်ချက်မှာ နိုင်ငံတော်ဗဟိုဘဏ်၏ မတည်ငွေရင်းလိုအပ်ချက်ကို ဖြည့်ဆည်း နိုင်ရေးအတွက် ရှယ်ယာများ တိုးမြှင့်ရောင်းချရန် တစ်စိတ်တစ်ပိုင်းအားဖြင့် ရည်ရွယ်ပါသည်။ အခြား ရည်ရွယ်ချက်မှာ အစုရှယ်ယာပိုင်ရှင်များ၏ ထည့်ဝင်ငွေအပေါ် ပြန်ရချက်၊ အမြတ်ဝေစုများကို စိတ်ကျေနပ် လောက်သော အဆင့်ပေးနိုင်ရန် ဖြစ်သည်။ ဤသို့ဖြင့် ရှယ်ယာတန်ဖိုးများအတွက် စတော့ဈေးကွက်ကို အထောက်အကူပြု တိုးမြှင့်ပေးရန် ရည်ရွယ်ပါသည်။

³ Regional Industry Focus of ASEAN Banks 26th June 2014.

ရှယ်ယာဈေးနှုန်းနှင့်ပတ်သက်သောသတင်းအချက်အလက်များ

	၂၀၁၅-၂၀၁၆	၂၀၁၄-၂၀၁၅	၂၀၁၃-၂၀၁၄
ရှယ်ယာတစ်စု၏မူရင်းတန်ဖိုး(ကျပ်)	၂၁,၉၈၄	၂၀,၉၇၀	၁၉,၇၄၂
ရှယ်ယာတစ်စု၏အသားတင်အမြတ်(ကျပ်)	၂,၉၈၄	၃,၃၆၃	၃,၅၂၃
ဝင်ငွေနှင့်ရှယ်ယာရောင်းဈေးအချိုး	၆.၇၀x	၅.၆၅x	၅.၁၁x

*** ရှယ်ယာတစ်စု၏ အသားတင်အမြတ်ကို နေ့စဉ် ရှယ်ယာ၏ အမှန်တကယ်ပိုင်ဆိုင်မှု တန်ဖိုးအပေါ် အလေးပေးအခြေခံ၍တွက်ချက်ပါသည်။

၁၀။ ဆက်နွယ်နေသူနှင့် ပတ်သက်သော ဆောင်ရွက်ချက်များ(RELATED PARTY TRANSCATIONS)

ပထမပုဂ္ဂလိကဘဏ်လီမိတက်သည် ဘဏ်နှင့်ဆက်နွယ်သူများ၏ အစုရှယ်ယာရောင်းဝယ်ခြင်း၊ လွှဲပြောင်းခြင်းများ အတွက်မူဝါဒနှင့် လမ်းညွှန်ချက်များ ချမှတ်ထားပြီးဖြစ်ပါသည်။ ဤမူဝါဒတွင်ဘဏ်နှင့်ဆက်နွယ်သူများ၏ ကုမ္ပဏီအစုရှယ်ယာများ (ငွေချေးသက်သေခံလက်မှတ်များ)သာမန် အစုရှယ်ယာများဝယ်ယူရန်ရွေးချယ်ခွင့်များ၊ ဘဏ်မှအနာဂတ်တွင်ထုတ်ဝေမည့် ငွေချေးသက်သေခံလက်မှတ်အမျိုးအစားများဥပမာဦးစားပေးစတော့ရှယ်ယာ၊ကြွေးမြီမှရှယ်ယာပြောင်းနိုင်သည့်လက်မှတ်များ၊အာမခံစာချုပ်များ၊ အခြားငွေချေးသက်သေခံလက်မှတ်များ အားလုံးပါဝင်ပြီးဖြစ်ပါသည်။ ဤမူဝါဒသည် ဒါရိုက်တာများ ၊အရာထမ်းများ၊ဝန်ထမ်းများ၊အကြံပေးများ၊ကန်ထရိုက်တာများနှင့်၎င်းတို့၏ဆွေမျိုးရင်းချာများ၊ ကုမ္ပဏီ၏ အတွင်း သတင်းများကိုသိရှိနိုင်သည့်လက်အောက်ခံအဖွဲ့အစည်းများ (အောက်တွင် ပါရှိသော အပိုင်းဘီ ပါသတ်မှတ်ချက်အရ) အားလုံးနှင့်သက်ဆိုင်ပါသည်။ လူအများအားအသိမပေးရသေးသောသတင်းအချက်အလက်များအားအတွင်းသတင်းအနေနှင့်သိရှိထားသူ မည်သူ့ကိုမဆိုကုမ္ပဏီ၏အတွင်းလူဟုသတ်မှတ် ပါသည်။ ထို့အတူပထမပုဂ္ဂလိကဘဏ်နှင့်လုပ်ငန်းအရပတ်သက်သည့် အခြားကုမ္ပဏီများ၊ ဘဏ်၏ ဖောက်သည်များ၊ပါတနာများ၊ ပစ္စည်း/နည်းပညာရောင်းချသူများ၊ ထောက်ပံ့သူများ၊ ဘဏ်ဝန်ထမ်းများသည် ဝန်ဆောင်မှုများအတွက်ပတ်သက်သိရှိခဲ့လျှင်ဤမူဝါဒအတိုင်း လိုက်နာဆောင်ရွက်ရပါမည်။ ဆက်နွယ်သူများနှင့်ပတ်သက်ဆောင်ရွက်ချက်ကိစ္စများနှင့် စပ်လျဉ်း၍ပထမပုဂ္ဂလိကဘဏ်လီမိတက်သည် ဒါရိုက်တာများ၊ ဒါရိုက်တာများ၏ မိသားစုဝင်များနှင့် ဆက်စပ်နေသော အဖွဲ့အစည်းများကို ငွေမချေးရန် ကန့်သတ်ထားသော နိုင်ငံတော် ဗဟိုဘဏ်၏ နည်း ဥပဒေ စည်းမျဉ်းကို လိုက်နာပါသည်။

ဆက်နွယ်နေသည့် ပုဂ္ဂိုလ်များသို့ ချေးငွေနှင့် စာရင်းပိုထုတ်ချေးငွေများ

(၂၀၁၆ ခုနှစ် မတ်လ ၃၁ ရက်)		(ကျပ်သန်းပေါင်း)	
	ချေးငွေ/စာရင်းပိုထုတ် ချေးငွေပမာဏ	ထုတ်ချေးပြီး	မှတ်ချက်
အနည်းဆုံး	ကျပ်၂၀.၀၀	ကျပ်၁၅.၉၀	
အများဆုံး	ကျပ်၂,၆၀၀	ကျပ်၁,၉၀၀	ငွေချေးသူ
စုစုပေါင်း	ကျပ်၂၀,၂၈၀	ကျပ်၁၇,၈၈၅	
ပျမ်းမျှ	ကျပ်၃၃၈	ကျပ်၂၉၈	

၂၀၁၆ ခုနှစ် မတ်လ ၃၁ ရက်တွင် ကုန်ဆုံးသည့် ဘဏ္ဍာရေးနှစ်အတွက် ပြင်ပစာရင်းစစ်အဖွဲ့အစီရင်ခံစာ ၏ အောက်ခြေမှတ်ချက် ၁၉.၀၀ တွင် အောက်ပါအတိုင်း သုံးသပ်ထားပါသည်။

" ပုံမှန်ဘဏ်လုပ်ငန်းဖြစ်စဉ်တွင် အဖွဲ့အစည်းများအကြား သဘောတူညီချက်အရ ဆက်နွယ်နေသည့် အဖွဲ့အစည်းများနှင့် ငွေလွှဲခြင်းလုပ်ငန်းများကို ဘဏ်မှဆောင်ရွက်လေ့ရှိပါသည်။ အောက်ဖော်ပြပါ ဇယား အရ ၂၀၁၆ ခုနှစ် မတ်လ ၃၁ ရက်နေ့ စာရင်းများအရ ဆက်နွယ်နေသည့် ပုဂ္ဂိုလ်အဖွဲ့အစည်း (၆၀) သို့ ကျပ်သန်းပေါင်း ၁၇၈၈၅ ကို ချေးငွေများနှင့် စာရင်းပိုထုတ်ချေးငွေ အဖြစ် ထုတ်ပေး ထားခဲ့ပါသည်။ ဘဏ်နှင့်ဆက်နွယ်နေသူများကို ငွေရေးကြေးရေး ဆောင်ရွက်မှု ပေးရာတွင် လည်း သီးခြားအခွင့်အရေးပေးမှုလုံးဝမရှိပဲသတ်မှတ်ထားသည့်စည်းမျဉ်းစည်းကမ်းများနှင့်အညီသမာသမတ် ကျစွာ ဆောင်ရွက် ပေးလျက်ရှိပါသည်။"

ဆက်နွယ်နေသည့်ပုဂ္ဂိုလ်များသို့ငွေထုတ်ချေးပေးခြင်း(ကျပ်သန်းပေါင်း)

စဉ်	အမည်	ရာထူး	စာရင်းပိုင်ရှင်	စာရင်းအမျိုးအစား	စာရင်းအရေအတွက်	ငွေပမာဏ နှင့်ဆက်နွယ်မှု
၁။	ဦးကောင်း	ဒါရိုက်တာ	သားမက်၊သမီး	စာရင်းပိုထုတ်ချေးငွေ	၂	၂,၁၀၁
၂။	ဒေါ်လှလှရီ	။	အစ်မ၊ခဲအို	စာရင်းပိုထုတ်ချေးငွေ	၄	၂,၃၅၂
၃။	ဦးထွန်းဆိုင်	။	သား၊သမက်	စာရင်းပိုထုတ်ချေးငွေ	၃	၁,၀၅၈
၄။	ဦးနေလင်းဦး	။	ယောက်ဖ	စာရင်းပိုထုတ်ချေးငွေ	၁	၃၀၀
၅။	ဒေါ်လှလှဝင်း	။	မတ်	စာရင်းပိုထုတ်ချေးငွေ	၁	၂၃၈
၆။	ဦးစိန်မောင်	။	အစ်ကို	စာရင်းပိုထုတ်ချေးငွေ	၁	၁၆
၇။	မုံရွာဘဏ်ခွဲ မန်နေဂျာ	မောင်		စာရင်းပိုထုတ်ချေးငွေ	၁	၄၀
၈။	Dr.တင်သိန်း	ဒါရိုက်တာသား		စာရင်းပိုထုတ်ချေးငွေ	၁	၂၀၀
၉။	ဦးတင်ဝင်း	ကော်မတီဝင်	သမီး	ရိုးရိုးချေးငွေ	၁	၅၀
၁၀။	ဦးဟန်မြင့်	ဒါရိုက်တာ	သား၊အစ်ကို	စာရင်းပိုထုတ်ချေးငွေ	၂	၇၄၇
၁၁။	ဦးမျိုးထွန်း	။	မိခင်	စာရင်းပိုထုတ်ချေးငွေ	၁	၁၅၀
၁၂။	ဘဏ်ရှေ့နေ			စာရင်းပိုထုတ်ချေးငွေ	၁	၉၁
၁၃။	အကြံပေး			စာရင်းပိုထုတ်ချေးငွေ	၂	၅၈၃
၁၄။	ဘဏ်ရာဇဝတ်			ရိုးရိုးချေးငွေ	၁	၅၀

၁၅။ ဘဏ်ခွဲကြီးကြပ်ရေးကော်တီယံ	စာရင်းပိုထုတ်ချေးငွေ/	၃၇	၉,၉၀၉
	ရိုးရိုးချေးငွေ		
	စုစုပေါင်း	၅၉	၁၇,၈၈၅

၁၁။ဘဏ္ဍာရေးသတင်းအချက်အလက်များ

ဘဏ္ဍာရေးရှင်းတမ်းများနှင့်စာရင်းစစ်အဖွဲ့အစီရင်ခံစာ

ကျေးဇူးပြု၍နောက်ဆက်တွဲတွင်ကြည့်ပါရန်။

ဥပဒေအရတရားစွဲဆိုခြင်းများ

ဒေါ်ဂါလီခံရခြင်း၊ ပစ္စည်းထိန်း သို့မဟုတ် အလားတူ ဥပဒေအရ တရားစွဲခြင်းများ ပါဝင်သော တရားရေးရာ သို့မဟုတ် ခုံသမာဓိဖြင့် စီရင်ဆုံးဖြတ်ခြင်းမျိုးကို ဤဖွင့်ဟဖော်ထုတ်ချက် စာတမ်း တင်သွင်းသည့်နေ့မှ ရှေ့ ၁၂ လအတွင်း ကျွန်ုပ်တို့၏ ဘဏ္ဍာရေးအခြေအနေ သို့မဟုတ် အမြတ်အစွန်း အတွက် သိသာ ထင်ရှားစွာ ထိခိုက်နိုင်သည့် သို့မဟုတ် ထိခိုက်စေခဲ့သည့် အမှုအခင်း တစ်စုံတစ်ရာ မရှိပါ။

နောက်ဆက်တွဲဖြစ်ရပ်များ

ကျွန်ုပ်တို့၏ ရှိရင်းစွဲ အစုရှယ်ယာရှင် အချို့ထံသို့ ရှယ်ယာများ ထပ်မံထုတ်ပေးခဲ့သည် ကို“အစုရှယ်ယာရှင်များ” ခေါင်းစဉ်အောက်တွင် ထည့်သွင်း ဆွေးနွေးထားပါသည်။

၁၂။ မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်များ အစုရှယ်ယာဈေးကွက်

မြန်မာနိုင်ငံ၏ ငွေချေးသက်သေခံလက်မှတ်များလဲလှယ်ရောင်းဝယ်ရေးဥပဒေ/ စည်းမျဉ်း ထိန်းသိမ်းမှုစနစ် အကျဉ်းချုပ်

ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေကို ၂၀၁၃ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့ တွင် ထုတ်ပြန်ခဲ့ပြီး ချက်ချင်း အသက်ဝင် လှုပ်ရှားလာခဲ့ပါသည်။ ထိုဥပဒေ၏ အောက်တွင် ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး နည်းဥပဒေများကို ၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ထိုဥပဒေနှင့် နည်းဥပဒေများကို အကောင်အထည်ဖော်ရန် အတွက် ညွှန်ကြားချက်အချို့ (မြန်မာနိုင်ငံတွင် လိုက်နာရန် စည်းမျဉ်းဥပဒေကဲ့သို့သော အမျိုးအစား) ထုတ်ပြန်ခဲ့ပြီး ထပ်မံထုတ်ပြန်ပါလိမ့်မည်။

ရှယ်ယာဈေးကွက်ထိန်းသိမ်းသူများနှင့် အမိန့်အာဏာတည်စေခြင်း

မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင် (SECM) ကို ၂၀၁၄ ခုနှစ် ဩဂုတ်လတွင် ဖွဲ့စည်းခဲ့ပါသည်။ ထိုကော်မရှင်သည် မြန်မာနိုင်ငံ စတော့ရှယ်ယာဈေးကွက်များ၏ အဓိက ကြီးကြပ် ထိန်းသိမ်းသူ ဖြစ်သည်။ ကော်မရှင်တွင် ကျယ်ပြန့်သော အုပ်ချုပ်မှုအာဏာရှိပြီး ယင်းတို့အနက် ငွေချေးသက်သေခံလက်မှတ် ရောင်းဝယ်ရေး လုပ်ငန်းလိုင်စင်ချပေးခြင်း၊ စတော့ရှယ်ယာခိုင်သို့မဟုတ် ကောင်တာဖွင့်ခွင့် ပါမစ်ချပေးခြင်း၊ ငွေချေးသက်သေခံလုပ်ငန်းကို ကြီးကြပ်ပေးခြင်းနှင့် အများနှင့်သက်ဆိုင်သော ကမ်းလှမ်းချက်ကို အတည်ပြုပေးခြင်းတို့ ပါဝင်ပါသည်။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနက ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေကို အကောင်အထည်ဖော်ရန် ကော်မရှင်နှင့်အတူ ဥပဒေစိုးမိုးရေးလုပ်ငန်းတာဝန်များကို ခွဲဝေဆောင်ရွက်သည်။ နိုင်ငံတော်အစိုးရ၏ သဘောတူညီချက်ဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် ကော်မရှင်နှင့် ညှိနှိုင်းပြီး ငွေချေးသက်သေခံ လက်မှတ်များလဲလှယ်ရောင်းဝယ်ရေး နည်းဥပဒေများနှင့် အခြား ပြဌာန်းချက်များကို ထုတ်ပြန်ခွင့်ရှိသည်။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ကော်မရှင်တို့တွင် ညွှန်ကြားချက်များနှင့် အခြားသတ်မှတ်ချက်များကို ဖြည့်စွက် ထုတ်ပြန်ပိုင်ခွင့်ရှိသည်။ ထို့အပြင် နိုင်ငံတော်အစိုးရက စတော့ရှယ်ယာဈေးကွက်ကို သိသာထင်ရှားစွာ ထူထောင်၍ စနစ်တကျ လုပ်ငန်းလည်ပတ်ခွင့်ပြုရန် ဆုံးဖြတ်ခြင်းမပြုမီ အသွင်ကူးပြောင်းရေးကာလအတွင်း၌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် ကော်မရှင်နှင့် ငွေကြေးသက်သေခံလုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲ ရမည်ဖြစ်ပြီး ညွှန်ကြားချက်နှင့် လိုအပ်သော အခြားသတ်မှတ်ချက်များကို ထုတ်ပြန်ခွင့်ရှိသော တစ်ခုတည်းသော အာဏာပိုင်ဖြစ်သည်။ အမိန့်အာဏာတည်ရေးအတွက် ကော်မရှင်သည် လိုင်စင် ပြန်လည်ရုပ်သိမ်းခြင်း၊ ဥပဒေ ချိုးဖောက်သူများအား ဒဏ်ငွေစည်းကြပ်ပြဌာန်းခြင်း ကဲ့သို့သော အရေးယူဆောင်ရွက်မှုများကို လုပ်ပိုင်ခွင့်ရှိသည်။ ကော်မရှင်က ပြစ်မှုကျူးလွန်သည်ဟု ယုံကြည်

လောက်သော အကြောင်းရှိပါက သက်ဆိုင်ရာပုဂ္ဂိုလ်ထံမှ သက်သေရယူခြင်း၊ စစ်ဆေးခြင်းနှင့် ဆင့်ခေါ်ရန် အခွင့်အာဏာများလည်းရှိသည်။ မည်သို့ပင်ဖြစ်စေ ကော်မရှင်၏စုံစမ်းစစ်ဆေးခွင့်သည် ပြည်ထဲရေး ဝန်ကြီးဌာန၏ စုံစမ်းစစ်ဆေးရေးဗျူရို သို့မဟုတ် ပြည်သူ့ ရဲတပ်ဖွဲ့မှသာ ဆောင်ရွက် ကျင့်သုံးခွင့် ရှိသည့် ဖမ်းဆီးခြင်း သို့မဟုတ် သိမ်းဆည်းထိန်းသိမ်းခြင်းအထိ လုပ်ပိုင်ခွင့်မရှိပါ။

အစုရှယ်ယာများနှင့် သက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးလုပ်ငန်း

ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေဖြင့် ထိန်းချုပ်ထားသည့် အစုရှယ်ယာများနှင့် ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးလုပ်ငန်းတွင် အစုရှယ်ယာ များ အရောင်းအဝယ်ပြုလုပ်ခြင်း၊ အစုရှယ်ယာများအတွက် အကျိုးဆောင်အဖြစ် ကြားခံဆောင်ရွက် ပေးခြင်း၊ ငွေချေးသက်သေခံလက်မှတ်များ ထုတ်ပေးခြင်းဖြင့် ငွေအရင်းအနှီးရရှိအောင် လုပ်ပေးခြင်း၊ အစုရှယ်ယာ များ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ အကြံဉာဏ်များပေးခြင်း၊ အစုရှယ်ယာများထိန်းသိမ်းခြင်း နှင့် စာရင်း ရှင်းလင်းခြင်းတို့ ပါဝင်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်သည် အကြောင်းကြားချက် ထုတ်ပြန်၍ အစုရှယ်ယာနှင့် ငွေချေးသက်သေခံလက်မှတ် အမျိုးအစား ထပ်မံဖြည့်စွက်နိုင်သော အာဏာရှိပါသည်။ ငွေချေး သက်သေခံလက်မှတ်ဆိုင်ရာ လုပ်ငန်း တစ်ခုစီအတွက် များသောအားဖြင့် သီးသန့်လိုင်စင်တစ်ခုစီ လိုအပ်ပါသည်။ မည်သည့်ပုဂ္ဂိုလ်ဖြစ်စေ လိုင်စင်မရှိပဲ ငွေချေးသက်သေခံလက်မှတ်များ ရောင်းဝယ်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းကို တားမြစ်ပါ သည်။ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက ပြစ်မှုဆိုင်ရာဥပဒေအရ ပြစ်ဒဏ်ကျခံရလိမ့်မည်။ အစုရှယ်ယာများ အရောင်းအဝယ်ပြုလုပ်ခြင်း၊ အကျိုးဆောင်ပေးခြင်းနှင့် အရင်းအနှီးရရှိအောင် ပြုလုပ်ပေးခြင်းတို့ကို လိုင်စင်ရ ငွေချေးသက်သေခံလက်မှတ်များ ရောင်းဝယ်ရေးကုမ္ပဏီ ကသာလျှင် ဆောင်ရွက်ခွင့်ရှိပါ သည်။ ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးကုမ္ပဏီ တစ်ခုသည် မြန်မာနိုင်ငံ ဥပဒေ အရ သတ်မှတ်ထားသော အစုအရေအတွက်အတိုင်း ပေးရန်တာဝန်ရှိသည့် ကုမ္ပဏီအဖြစ် ဖွဲ့စည်း ထားရှိရ မည်။ ခွင့်ပြုမတည်ငွေရင်း၊ အစုရှယ်ယာများမှ ပေးသွင်းပြီးဖြစ်ရမည့် အနည်းဆုံးအစုပမာဏ အစရှိသည့် ငွေချေးသက်သေခံလက်မှတ်များလဲလှယ် ရောင်းဝယ်ရေးဥပဒေ၏ လိုအပ်ချက်များနှင့်လည်း ပြည့်စုံသော ကုမ္ပဏီဖြစ်ရမည်။ ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးကုမ္ပဏီတစ်ခု၏ လုပ်ငန်း ဆောင်ရွက်ခွင့် အတိုင်းအတာကိုငွေချေးသက်သေခံလက်မှတ်များလဲလှယ် ရောင်းဝယ်ရေးဥပဒေတွင် ဖော်ပြထားပါသည်။ ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးကုမ္ပဏီသည် လိုင်စင် ခွင့်ပြုချက်ရပြီးသော ကိုယ်စားလှယ်ကြီးများမှလွဲ၍ မည်သည့်ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကိုမျှ ကုမ္ပဏီ အမည်ခံ၍ လုပ်ငန်း ဆောင်ရွက်ခွင့်မပြုပါ။ ဖောက်ဖျက်ကျူးလွန်ပါက ပြစ်မှုဆိုင်ရာ ဥပဒေအရ ပြစ်ဒဏ် ကျခံရမည်။ ထို့ကြောင့် ငွေချေးသက်သေခံလက်မှတ် လဲလှယ်ရောင်းဝယ်ရေး ကုမ္ပဏီတစ်ခုသည် ကုမ္ပဏီ

အတွက် ဝယ်ယူသူဖောက်သည်များနှင့် အစုရှယ်ယာများ အရောင်းအဝယ်လုပ်ငန်း ဆောင်ရွက်လုပ်ကိုင် မည့် အရာထမ်းများနှင့် ဝန်ထမ်းများတွင် ကုမ္ပဏီကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခွင့်လိုင်စင်များ ရရှိရန် စိစစ်ဆောင်ရွက်ထားရမည်။ ကုမ္ပဏီတစ်ခုမှ တာဝန်ခံပုဂ္ဂိုလ် သို့မဟုတ် ဝန်ထမ်းများသည် ငွေချေး သက်သေခံ လက်မှတ် လဲလှယ်ရောင်းဝယ်ရေးကော်မရှင်၏ ခွင့်ပြုချက်မရှိပဲ အခြားငွေချေးသက်သေခံ လက်မှတ်ကုမ္ပဏီ၊ အခြားကုမ္ပဏီ သို့မဟုတ် အခြားစီးပွားရေးလုပ်ငန်း တစ်ခုခုတွင် ပါဝင် ဆောင်ရွက် ခြင်းကို အထူးအားဖြင့် တားမြစ်ပါသည်။ လိုင်စင်ရ ငွေချေးသက်သေခံလက်မှတ်များ ရောင်းဝယ်ရေး ကုမ္ပဏီတစ်ခုသည် အခြားငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ကုမ္ပဏီတစ်ခု၏ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သည့် အကြံဉာဏ်များ ပေးသောလုပ်ငန်းတွင် သီးခြားလိုင်စင် မလိုပဲ ပါဝင် ဆောင်ရွက်နိုင်သည်။ ငွေချေးသက်သေခံလက်မှတ်များ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သော အကြံဉာဏ်များ ပေးခြင်း လုပ်ငန်း ဆောင်ရွက်လိုသော ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အနေဖြင့် လိုင်စင်ယူရန်လိုပါသည်။ မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်သည် လိုင်စင်ရပြီးသူတစ်ဦးက ဥပမာအားဖြင့်-လိုင်စင်ပါ စည်းကမ်းသတ်မှတ်ချက်နှင့် လိုအပ်ချက်တစ်ခုခုကိုဖောက်ဖျက်ကျူးလွန်ခြင်း၊ တာဝန်ဝတ္တရားတစ်ခုခုကို ဆောင်ရွက်ရန်ပျက်ကွက်ခြင်း သို့မဟုတ် မြန်မာ့ငွေချေးသက်သေခံ လက်မှတ် များ လဲလှယ်ရောင်းဝယ်ရေးဥပဒေအရ ဖြစ်စေ၊ နည်းဥပဒေများအရ ဖြစ်စေ၊ တားမြစ်ချက် တစ်စုံတစ်ခုကို ဖောက်ဖျက် ကျူးလွန်ခြင်းတို့ကို တွေ့ရှိပါက လိုင်စင်ကို အချိန်ကာလတစ်ခု ဆိုင်းငံ့ထားရန် သို့မဟုတ် လိုင်စင်ကို ရုပ်သိမ်းရန် ဆုံးဖြတ်ခွင့်ရှိသည်။

ဖွင့်ဟကြေညာချက်

ငွေချေးသက်သေခံလက်မှတ်များလဲလှယ် ရောင်းဝယ်ရေးဥပဒေအရ အများနှင့်သက်ဆိုင်သော ကုမ္ပဏီတစ်ခုသည် မိမိ၏အစုရှယ်ယာများကို ပြည်သူလူထုထံသို့ ထုတ်ဖော်ကမ်းလှမ်းမှု မပြုမီ လမ်းညွှန်စာစောင်အပါအဝင် ပြည်သူအများသို့ တင်ပြချက်လုပ်ငန်းစဉ်ကိုမြန်မာနိုင်ငံငွေချေး သက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်သို့ တင်ပြရန်နှင့် ကော်မရှင်၏ အတည်ပြုချက်ကို ရယူရန်လိုအပ်ပါသည်။ အများနှင့် သက်ဆိုင်သော ကုမ္ပဏီ၏ လိုအပ်ချက်များကို ကုမ္ပဏီအက်ဥပဒေ၊ ငွေချေး သက်သေခံလက်မှတ်များလဲလှယ်ရောင်းဝယ်ရေးဥပဒေနှင့် ယင်းဥပဒေအောက်တွင် ပြဋ္ဌာန်းခဲ့သော မြန်မာ့ငွေချေးသက်သေခံလက်မှတ်များလဲလှယ်ရောင်းဝယ်ရေး နည်းဥပဒေများနှင့် အမိန့်၊ ကြော်ငြာစာများတွင် ဖော်ပြထားပါသည်။ ထိုညွှန်ကြားချက်များနှင့်အညီ ကော်မရှင်မှ ၂၀၁၆ ခုနှစ် ဧပြီလ (၇) ရက် နေ့စွဲပါ ညွှန်ကြားချက် အမှတ် ၅/၂၀၁၆ ကိုထုတ်ပြန်ခဲ့ပါသည်။ ကုမ္ပဏီများအက်ဥပဒေ အရ သတ်မှတ်ချက်များကို မလိုက်နာမှု သို့မဟုတ် ချိုးဖောက်မှု တစ်စုံတစ်ခု တွေ့ရှိပါက သက်ဆိုင်ရာ လမ်းညွှန်စာစောင်အတွက် တာဝန်ရှိသူမှ ဒဏ်ငွေ ပေးဆောင်ရမည်ဖြစ်သည်။ ငွေချေးသက်သေခံ လက်မှတ်များလဲလှယ်ရောင်းဝယ်ရေးဥပဒေပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန် ပါက မည်သူမဆို ထောင်ဒဏ် သို့မဟုတ် ငွေဒဏ်သို့မဟုတ် (၂) မျိုးလုံး၊ အပြစ်ဒဏ်ချမှတ်ခံရလိမ့်မည်။

ဥပဒေပါ လမ်းညွှန်စာစောင် လိုအပ်ချက်များကို မလိုက်နာလျှင်ဖြစ်စေ၊ ချိုးဖောက်လျှင်ဖြစ်စေ၊ အထက် ဖော်ပြပါ ပြစ်မှုဆိုင်ရာ အပြစ်ဒဏ်များ ကျခံရမည်ဖြစ်သည်။ ထို့အပြင် လမ်းညွှန်စာစောင်တွင် အစစ်အမှန် မဟုတ် သော တင်ပြချက်တစ်ခုခု ပါလျှင်ဖြစ်စေ၊ ကုမ္ပဏီအက်ဥပဒေအရ အထူးသဖြင့်လိုအပ်သော ကိစ္စ ရပ်တစ်ခု တွင် ရည်ရွယ်ချက်ဖြင့် မဟုတ်မမှန်သော တင်ပြချက်ကို ဖန်တီးလျှင်ဖြစ်စေ၊ ကုမ္ပဏီအက် ဥပဒေ အရ ထောင်ဒဏ် နှင့်ငွေဒဏ် ကျခံရမည်။ အဆိုပါမဟုတ်မမှန်တင်ပြချက်သည်ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေ အခန်း(၉) ပါ တားမြစ်ချက်တွင် ပါဝင်လျှင် သက်ဆိုင်ရာတာဝန်ရှိသူအား ထောင်ဒဏ်နှင့် ငွေဒဏ်ကျခံစေရမည်။ ငွေချေးသက်သေခံ လက်မှတ်များလဲလှယ် ရောင်းဝယ်ရေးဥပဒေ တွင် ပြည်သူများမှ ပေးဆပ်ရန်တာဝန်များ မပါဝင်သော်လည်း အကယ်၍ လမ်းညွှန်စာစောင်တွင် အမြင်မှားစေသော သို့မဟုတ် မမှန်ကန်သော တင်ပြချက် တစ်စုံတစ်ရာပါရှိပြီး လမ်းညွှန်စာစောင်အပေါ် ယုံကြည်မှုကြောင့် ရှယ်ယာဝယ်သူများတွင် ဖြစ်ပေါ်လာသော ဆုံးရှုံးမှု သို့မဟုတ် ပျက်စီးမှုများအတွက် ကုမ္ပဏီ အက်ဥပဒေများအရ ထိုလမ်းညွှန် စာစောင် ထုတ်ဝေချိန်ရှိ ဒါရိုက်တာများနှင့် လမ်းညွှန်စာစောင် ထုတ်ဝေရာတွင် တာဝန်ရှိသော အခြားသူများမှ ဖြေရှင်းရန် တာဝန်ရှိပါသည်။ ဤ ဖွင့်ဟကြေညာချက် စာတမ်းသည် လမ်းညွှန်စာစောင် မဟုတ်သည့်အတွက် အထက်တွင် ဖော်ပြခဲ့သည့် ဥပဒေ၊ နည်းဥပဒေများအရ ဆွေးနွေး ခွင့်မရှိပါ။ ငွေချေးသက်သေခံလက်မှတ်များလဲလှယ် ရောင်းဝယ်ရေးဥပဒေအရ အများနှင့်သက်ဆိုင်သော ကုမ္ပဏီသည် မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်သို့ နှစ်စဉ်အစီရင်ခံစာ၊ နှစ်ဝက်အစီရင်ခံစာနှင့် ဒုတိယဈေးကွက်တွင် ရင်းနှီးမြှုပ်နှံသူများ၏ အကျိုးစီးပွားအတွက် ရှယ်ယာများ ရောင်းဝယ်ခြင်း ထူးခြားအခြေအနေ အစီရင်ခံစာများပေးပို့ခြင်း နှင့် ထိုစာရွက်စာတမ်းများ၏ မိတ္တူများကို ကုမ္ပဏီ၏ တရားဝင်ရုံးဌာန သို့မဟုတ် ဝက်ဘ်ဆိုက်တွင် တင်ပြထားခြင်းများလည်း ဆောင်ရွက်ရမည်။

တားမြစ်ထားသော မမှန်မကန်လုပ်ဆောင်မှု

ရင်းနှီးမြှုပ်နှံသူများကို ကာကွယ်ရန်နှင့် အများပြည်သူများ၏ အကျိုးပျက်ပြားစေနိုင်သည့် အတွက် တားမြစ် ထားသည့် ပြုမူဆောင်ရွက်မှုများကို ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ် ရေးဥပဒေ၏ အခန်း (၉) တွင် ဖော်ပြထားပါသည်။ မြန်မာ့ငွေချေးသက်သေခံလက်မှတ်များ ရောင်းဝယ် ရေးကုမ္ပဏီ သာမက ပါဝင်သူ မည်သူမဆို၊ ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် အများနှင့် သက်ဆိုင် သောကုမ္ပဏီ ဖြစ်စေကာမူ တားမြစ်ထားသော လုပ်ဆောင်မှုများကို မဆောင်ရွက်ရန် ကန့်သတ်ထားပြီး၊ ဖောက်ဖျက် ကျူးလွန်ပါက ၁၀ နှစ်ထက် မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ်ကိုလည်း ကျခံနိုင်ဖွယ်ရာ ရှိသည်။ တားမြစ်ထားသော လုပ်ဆောင်မှုများမှာ -

*လိမ်လည်ခြင်း၊ လှည့်စားခြင်း၊ စတော့ရှယ်ယာဈေးကွက် သို့မဟုတ် စတော့ရှယ်ယာနှင့် ပတ်သက်သော လုပ်ငန်းကိစ္စများတွင် ကြီးလေးသော ဩဇာသက်ရောက်မှု သို့မဟုတ် ပရိယာယ်လှည့်စားမှု ဖြစ်ပေါ် စေသည့် မဟုတ်မမှန်သော ထုတ်ပြန်ချက်များပြုလုပ်ခြင်း သို့မဟုတ် အရေးကြီးသော သတင်းအချက် အလက်များ ကို ဖုံးကွယ်ထိန်ချန်ခြင်း ကဲ့သို့သော အပြုအမူလုပ်ရပ် တစ်ခုခုတွင် ပါဝင်ပတ်သက်ခြင်း။

*စတော့ရှယ်ယာများကို ဝယ်ယူရန် သို့မဟုတ် ရောင်းချရန်အတွက် အခြားပုဂ္ဂိုလ်များကို သွေးထိုး လှုံ့ဆော်ရန် ဖြစ်စေ၊ သွေးဆောင်ဖျားယောင်းရန်ဖြစ်စေ မဟုတ်မမှန်သော သတင်းအချက်အလက်များ ကို ထုတ်ဖော်ဖွင့်ဟခြင်း၊ သို့မဟုတ် ဈေးကွက်အတွင်းရှိ အစုရှယ်ယာများ၏ ဈေးနှုန်းအပေါ် ပြင်းထန်စွာ သက်ရောက်မှု ရှိစေသည့် သတင်းအချက်အလက်များကို အချိန်မတိုင်မီ ထုတ်ဖော်ဖွင့်ဟခြင်း။

*မိမိ၏ကိုယ်ပိုင်စာရင်း အတွက်ဖြစ်စေ၊ အခြားသူများအတွက်ဖြစ်စေ အတွင်းရေးသတင်းများကို အသုံးပြု၍ အစုရှယ်ယာများ ရောင်းချခြင်း သို့မဟုတ်ဝယ်ယူခြင်း၊ ထုတ်ဖော်ပြောကြားခြင်းမရှိသည့် အတွင်းရေး သတင်း အချက်အလက်များကို အခြေခံ၍ အခြားပုဂ္ဂိုလ်များအား ရှယ်ယာဝယ်ရန် သို့မဟုတ် ရောင်းချရန် အကြံပေးခြင်း သို့မဟုတ် အတွင်းရေး သတင်းအချက်အလက်များ ပံ့ပိုးပေးခြင်းနှင့်

*မဟုတ်မမှန်သော ဝယ်လိုအားနှင့် ရောင်းလိုအားများကို ဖန်တီးခြင်းဖြင့် အစုရှယ်ယာများ ရောင်းဝယ်ရာ တွင် ပူးပေါင်းကြံစည်ခြင်း သို့မဟုတ် အစုရှယ်ယာများ၏ဈေးနှုန်းကို ချယ်လှယ်ဈေးကစားရန်အတွက် အခြားသူများနှင့် ပူးပေါင်းကြံစည်၍ဖြစ်စေ၊ အခြားသူများကို သွေးဆောင်စည်းရုံး၍ဖြစ်စေ အစုရှယ်ယာ များကို ဆက်တိုက်ဝယ်ယူခြင်း သို့မဟုတ် ရောင်းချခြင်း သို့မဟုတ် အရောင်းအဝယ် နည်းလမ်းများကို အသုံးပြုခြင်း။

မြန်မာနိုင်ငံစတော့ရှယ်ယာဈေးကွက်အပေါ်ချွှဲသုံးသပ်ချက်

ရန်ကုန်စတော့အိတ်ချိန်းကုမ္ပဏီလီမိတက် (YSX)

ရန်ကုန်စတော့အိတ်ချိန်းသည် အစိုးရပိုင် မြန်မာ့စီးပွားရေးဘဏ်နှင့် ဂျပန်နိုင်ငံ စတော့ရှယ်ယာ အုပ်စုဝင် ဂျပန်ကုမ္ပဏီတစ်ခုဖြစ်သော ဒိုင်ဂါသုတေသနအဖွဲ့အစည်းတို့ ပူးတွဲတည်ထောင်ခဲ့သော ဖက်စပ် ကုမ္ပဏီ တစ်ခုဖြစ်ပြီး ရန်ကုန်စတော့အိတ်ချိန်း၌ အစုရှယ်ယာများ ရောင်းဝယ်ဖောက်ကားခြင်းကို ၂၀၁၆ ခုနှစ်မတ်လ ၂၅ ရက်နေ့တွင် စတင်ခဲ့ပါသည်။ လက်ရှိအားဖြင့် ရန်ကုန်စတော့အိတ်ချိန်းတွင် မှတ်ပုံတင် စာရင်းဝင်ပြီးသောကုမ္ပဏီ ၃ ခုရှိပြီး ယင်းတို့မှာ FMI ကုမ္ပဏီလီမိတက် နှင့် မြန်မာသီလဝါ SEZ အများပိုင် ကုမ္ပဏီလီမိတက်နှင့်မြန်မာနိုင်ငံသားများဘဏ်လီမိတက်တို့ ဖြစ်ပါသည်။

မြန်မာ့ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးကုမ္ပဏီလီမိတက် (MSEC)

ရန်ကုန်စတော့အိတ်ချိန်းမှ ရှယ်ယာများ လဲလှယ်ရောင်းဝယ်ခြင်း မပြုလုပ်မီအထိ မြန်မာနိုင်ငံ၏ တစ်ခုတည်းသော အများနှင့်သက်ဆိုင်သည့် စတော့ရှယ်ယာဈေးကွက်ကို MSEC က ထိန်းချုပ် လည်ပတ်ခဲ့သည်။ MSEC ကို ၁၉၉၆ ခုနှစ်တွင် မြန်မာ့စီးပွားရေးဘဏ်နှင့် ဂျပန်ကုမ္ပဏီဖြစ်သော ဒိုင်ဂါ စတော့ရှယ်ယာအုပ်စု ကုမ္ပဏီတို့ပူးပေါင်း၍ ဖက်စပ်ကုမ္ပဏီအဖြစ် တည်ထောင်ခဲ့ပါသည်။ ၁၉၉၀ ခုနှစ် နှောင်းပိုင်းမှစ၍ ပုဂ္ဂလိကကုမ္ပဏီ ၂ ခု၏ ရှယ်ယာများသာ အရောင်းအဝယ်ပြုလုပ်ခဲ့ပါသည်။

အထူးခွင့်ပြုမိန့် မလိုအပ်သောကောင်တာဈေးကွက်များ

အောက်တွင်ဖော်ပြထားသော စတော့ရှယ်ယာရောင်းဝယ်ရေးလုပ်ငန်းတွင် ထပ်မံ၍ ငွေချေးသက်သေခံ လက်မှတ်များလဲလှယ်ရောင်းဝယ်ရေးဥပဒေအရ ဖန်တီးပေးထားသည့် အထူးခွင့်ပြုမိန့်မလိုသောကောင်တာဈေးကွက် သို့မဟုတ် မှတ်ပုံတင်စာရင်းဝင်ခြင်းမရှိသည့် အစုရှယ်ယာများ ရောင်းဝယ်ခြင်းအတွက် စနစ်တကျ ဖွဲ့စည်းထားသော ဈေးကွက် တစ်ခုရှိပါသည်။ ယင်းဈေးကွက်ကို မြန်မာနိုင်ငံငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ ခွင့်ပြုချက်ဖြင့် (၃) ခုထက်မနည်းသော စတော့ရှယ်ယာကုမ္ပဏီများ ဖြင့် ဖွဲ့စည်းနိုင်သည်။ ခွင့်ပြုချက်ရရှိရန် လိုအပ်ချက်နှင့် လုပ်ငန်းစဉ်များကို ငွေချေးသက်သေခံ လက်မှတ်များလဲလှယ်ရောင်းဝယ်ရေး နည်းဥပဒေ စည်းမျဉ်းများတွင် ယင်း၏ တာဝန်နှင့် ဝတ္တရားများ၊ ဖွဲ့စည်းပုံဆိုင်ရာကိစ္စရပ် များ စသည်ဖြင့် ဖော်ပြထားပါသည်။ မည်သို့ပင်ဖြစ်စေ အသွင်ကူးပြောင်းရေးကြားကာလတွင် ငွေချေးသက်သေခံလက်မှတ် လဲလှယ်ရောင်းဝယ်ရေးဥပဒေအရ MSEC ကို စတော့ရှယ်ယာ လဲလှယ် ရောင်းဝယ်ရေး လုပ်ငန်းတာဝန်များနှင့် ကောင်တာဈေးကွက်ကို ဆောင်ရွက်ရန် ခွင့်ပြုထားခဲ့ပါသည်။

စတော့အိတ်ချိန်း/ စတော့ရှယ်ယာဒိုင်စနစ်

စတော့အိတ်ချိန်းသည် မြန်မာ စတော့ရှယ်ယာဈေးကွက်၏ အရေးကြီးဆုံး အချက်ဖြစ်သည်။ စတော့ အိတ်ချိန်း ကို မြန်မာနိုင်ငံဥပဒေများအရ ဖက်စပ် သို့မဟုတ် တာဝန်ယူမှု ကန့်သတ်ထားသည့် ကုမ္ပဏီအဖြစ် ဖွဲ့စည်းတည်ထောင်ရသည်။ ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေ၏ စည်းကမ်းချက်များမှ ကင်းကွာမှုမရှိသော်လည်း အထူးသဖြင့် ရန်ကုန်စတော့အိတ်ချိန်းနှင့် စပ်လျဉ်း၍ မျှော်မှန်းခဲ့သည်မှာ စတော့အိတ်ချိန်း ဈေးကွက်တွင် ရောင်းဝယ်ဖောက်ကားရန် ပါဝင်မည့်သူများမှာ ငွေချေးသက်သေခံလက်မှတ် လဲလှယ်ရောင်းဝယ်ရေးကုမ္ပဏီများဖြစ်ပြီး စတော့ရှယ်ယာတစ်ခု၏ အစုရှယ်ယာပိုင်ရှင်များ ဖြစ်ရန်မလိုအပ်ပါ။ စတော့အိတ်ချိန်းတစ်ခုသည် မြန်မာနိုင်ငံငွေချေးသက်သေခံ လက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်မှ ခွင့်ပြုချက်ရရန် လိုအပ်ပြီး ကော်မရှင်၏ လုပ်ပိုင်ခွင့် သို့မဟုတ် စီးပွားရေးစည်းမျဉ်းများ၌ တစ်စုံတစ်ရာပြင်ဆင် ပြောင်းလဲခွင့် အပါအဝင် ယင်း၏ကြီးကြပ်မှုနှင့် စည်းကမ်းထိန်းသိမ်းမှုဆိုင်ရာ အမိန့်အာဏာအတိုင်း လိုက်နာ ဆောင်ရွက်ရသည်။ ခွင့်ပြုချက်ပါမစ်အတွက် အသေးစိတ်လိုအပ်ချက်များနှင့် လုပ်ငန်းစဉ်များကို ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးနည်းဥပဒေတွင် ဖော်ပြထားပါလိမ့်မည်။ စတော့အိတ်ချိန်းတစ်ခု၏ ကိုယ်ပိုင်ကြီးကြပ်ချုပ်ကိုင်မှုအာဏာမှာ အခြားအရာများထက် စတော့ အိတ်ချိန်းတွင် စာရင်းဝင်ရန် စံနှုန်းများနှင့် စတော့ရှယ်ယာ အရောင်းအဝယ်လုပ်ငန်းတွင် ပါဝင်မည့်သူများနှင့် ဆက်စပ်နေသည့် အကြောင်းကိစ္စများ ကို စိစစ်ဆုံးဖြတ်ပေးရန် အခွင့်အာဏာရှိခြင်း ဖြစ်သည်။

စာရင်းရှင်းလင်းပေးခြင်းနှင့်အတည်ပြုပေးခြင်း

ရန်ကုန်စတော့အိတ်ချိန်းကဲ့သို့ စတော့အိတ်ချိန်းဒိုင်တစ်ခုသည် စတော့ရှယ်ယာများ၊ ငွေချေးသက်သေခံ လက်မှတ်များအပ်နှံမှုကို လက်ခံခြင်းများနှင့် စာရင်းရှင်းလင်းခြင်းများကို မြန်မာနိုင်ငံငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ ခွင့်ပြုချက်မပါဘဲ ဆောင်ရွက်ခွင့်ရှိသော်လည်း ကော်မရှင်သို့ အသိပေး အကြောင်းကြားရပါမည်။ တရားဝင် စာရင်းတင်သွင်းပြီးသော အစုရှယ်ယာများနှင့်ပတ်သက်၍ စာရင်းရေးသွင်းလွှဲပြောင်းသောစနစ်ကို မြန်မာနိုင်ငံသို့ စတင်မိတ်ဆက်ပေးမည်ဖြစ်ပြီး ရန်ကုန်စတော့ အိတ်ချိန်း သည် စတော့ရှယ်ယာများ အပ်နှံမှုကို လက်ခံရာတွင် အဓိကအချက်အချာဖြစ်သည်။ ကုမ္ပဏီများ အက်ဥပဒေမှ ရှယ်ယာ သက်သေခံလက်မှတ်များ ထုတ်ဝေမည်ဟု မှတ်ယူချိန်ကစ၍ မြန်မာနိုင်ငံငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်သည် ၂၀၁၅ ခုနှစ် ဩဂုတ်လ (၇) ရက်နေ့စွဲပါ စာအမှတ် ၁/၂၀၁၅ ကိုထုတ်ပြန်ပြီး ကုမ္ပဏီများအက်ဥပဒေ ကန့်သတ်ချက်နှင့် စာရင်းရေးသွင်း လွှဲပြောင်းသော စနစ်တို့ကို ပေါင်းကူးပေး ခဲ့သည်။ ထပ်မံ၍ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှလည်း ၂၀၁၆ ခုနှစ် မတ်လ ၂၈ ရက်နေ့စွဲပါ စာအမှတ် ၈၆/၂၀၁၆ ဖြင့် ရန်ကုန်စတော့အိတ်ချိန်းသို့ တရားဝင် စာရင်းတင်သွင်းခွင့် ရသော ကုမ္ပဏီများမှ အီလက်ထရောနစ် သက်သေခံလက်မှတ်များ မှတ်ပုံတင်ရန်၊ ရင်းနှီးမြှုပ်နှံမှု ဦးစီးဌာနနှင့် ပူးတွဲလျှက် ရပိုင်ခွင့်များနှင့် ကုမ္ပဏီမှတ်ပုံတင်မှုများ ကို ထုတ်ပြန် အကြောင်းကြားခဲ့ပါသည်။

၁၃။သက်ဆိုင်သောမြန်မာနိုင်ငံဥပဒေများနှင့်စည်းမျဉ်းများအကျဉ်းချုပ်

မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းကဏ္ဍကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကြီးကြပ်ကွပ်ကဲလျက်ရှိပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ(၂၀၁၃လူလိုင်)နှင့် အထောက်အကူပြု ဥပဒေပြဋ္ဌာန်းမှု

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အာဏာပိုင်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံတော်ပိုင်နှင့် ပုဂ္ဂလိကပိုင်ဘဏ်များအားလုံး၏ ဥပဒေစည်းမျဉ်းပြဋ္ဌာန်းပေးခြင်းနှင့် ကြီးကြပ် ထိန်းသိမ်း ပေးခြင်းတို့ကို ဆောင်ရွက်ပိုင်ခွင့်ရှိသည့်အပြင် ငွေလုံးငွေရင်း ဈေးကွက်ကြီးထွားလာရေး အတွက်လည်း ဥပဒေအရတာဝန်ရှိပါသည်။ နိုင်ငံတော်ဗဟိုဘဏ်သည် အတိုးနှုန်းများကို လွတ်လပ်စွာ တိုးလျှော့ပြင်ဆင် နိုင်ပြီး နိုင်ငံခြားသုံးငွေလဲလှယ်ရေးလုပ်ငန်းများကို ဦးဆောင်၍ စီမံခန့်ခွဲမှုပြုနိုင်ပါသည်။ အစောပိုင်း ကာလက ပုဂ္ဂလိကဘဏ်များကို ခွဲခြားဆက်ဆံခြင်းနှင့် နိုင်ငံပိုင်ဘဏ်များအပေါ် ငွေရေးကြေးရေး အထောက် အကူပေး၍ အလျှော့ပေးထိန်းချုပ်ခြင်း တို့ကိုအဆုံးသတ်ရန် နိုင်ငံတော်ဘဏ်တွင် လုပ်ပိုင် ခွင့်အာဏာရှိပါသည်။ ဥပမာ-မတည်ငွေရင်းနှင့် ဘဏ်အပ်ငွေအမျိုးမှာ လက်ရှိတွင် ပုဂ္ဂလိကဘဏ် များ အတွက်သာ သတ်မှတ်ထားပြီး နိုင်ငံတော်ဘဏ်များအတွက် မလိုအပ်ပေ။ ဘဏ်အပ်ငွေ၏ အတိုးရ ဝင်ငွေမှာ နိုင်ငံတော်ဘဏ်များတွင် အမြတ်ခွန်ကင်းလွတ်ပါသည်။ နိုင်ငံတော်ဘဏ်များ၏ ငွေကြေးဆိုင်ရာ ရလဒ်များကို ပုဂ္ဂလိကဘဏ်များကဲ့သို့ မကြာခဏ အစီရင်ခံစာတင်ရန် မလိုပါ။ ပုဂ္ဂလိကဘဏ်များကို စိုက်ပျိုးရေးအတွက် ငွေချေးခြင်းမှ တင်းကျပ်စွာ တားမြစ်ထားပါသည်။

ငွေဖြစ်လွယ်မှုအချိုး။ ။ဘဏ်များသည် မိမိတို့၏ပေးရန်တာဝန်များအတွက် ငွေဖြစ်လွယ်သော ပိုင်ဆိုင်မှု များကို ထိန်းသိမ်းရန် ငွေဖြစ်လွယ်မှုအချိုးမှာ ၂၀% အောက်မလျော့ရပါ။

အနည်းဆုံးရန်ပုံငွေ။ ။ဘဏ်များသည် စာရင်းရှင်အပ်ငွေ၏ ၅% နှင့် အချိန်ပိုင်းအပ်ငွေ၏ ၅% ကို အနည်းဆုံး ရန်ပုံငွေလိုအပ်ချက်အဖြစ် ထိန်းသိမ်းထားရန်လိုပြီး ယင်းငွေများကို အတိုးနှုန်း ၀% ဖြင့် ဗဟိုဘဏ်တွင် အပ်နှံထားရန် လိုအပ်ပါသည်။

အတိုးနှုန်းများ။ ။ငွေစုဘဏ်အပ်ငွေ၊ ငွေစုလက်မှတ်နှင့် အချိန်ပိုင်းအပ်ငွေတို့အတွက် အနည်းဆုံး အတိုးနှုန်းကို နိုင်ငံတော်ဗဟိုဘဏ် နှုန်း အောက် ၂% ထက်မလျော့ပဲ ပေးနိုင်ပါသည်။ ချေးငွေနှင့် စာရင်းပိုထုတ်ချေးငွေများအတွက် အမြင့်ဆုံးအတိုးနှုန်းကို ဗဟိုဘဏ် နှုန်းအထက် ၃% ထက်မပိုသောနှုန်း ဖြင့် ကောက်ယူနိုင်ပါသည်။

နိုင်ငံတော်ဗဟိုဘဏ်၏ ကြော်ငြာစာ(၂၀၁၄ ခုနှစ် လူလိုင်လ ၃ ရက်နေ့စွဲ) အရ “တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ကန့်သတ်ချက်ကင်းသော” ချေးငွေအမျိုးအစားအားလုံးအတွက် ပြဋ္ဌာန်းထား သည်။ ယင်းညွှန်ကြားချက်အရ နိုင်ငံခြားချေးငွေများကို လက်မခံမီ ဗဟိုဘဏ်၏ အတည်ပြုချက်ကိုရယူ ရန်လိုအပ်ပါသည်။ ဘဏ်များသည် ဗဟိုဘဏ်သို့တင်ပြခြင်းမပြုမီ နိုင်ငံရပ်ခြားမှချေးငွေအတွက် ငွေလွှဲပြောင်း ပေးပို့ရာတွင် ငွေပေးချေမှု အာမခံချက်ရှိရန်အတွက် ညွှန်ကြားချက်တွင် သတ်မှတ်

ထားသည့်အတိုင်း “ စနစ်ကျသော နည်းလမ်း”ကို အသုံးပြုရန် ဘဏ်များသို့ ညွှန်ကြားပါသည်။ ထို့အပြင် ချေးငွေပေးချေမှုများ အတွက် သက်ဆိုင်ရာကုမ္ပဏီ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူက ဗဟိုဘဏ်မှ အတည်ပြုချက် ရယူရန် ညွှန်ကြားထားပါသည်။

ဘဏ်များသည်ဗဟိုဘဏ်သို့ အောက်ဖော်ပြပါအစီရင်ခံစာများတင်ပြရန်လိုအပ်ပါသည်။

၁။အပတ်စဉ်

(က)အပတ်စဉ်ရန်ပုံငွေအခြေအနေ။

(ခ)ငွေဖြစ်လွယ်မှုအချိုး

(ဂ)ဘဏ်ရှိငွေသား

၂။လစဉ်

(က)လစဉ်ငွေစာရင်းရှင်းတမ်း

(ခ)ဝင်ငွေနှင့်အသုံးစရိတ်ရှင်းတမ်း

(ဂ)မတည်ငွေရင်းလုံလောက်မှုအချိုး

၃။(၃)လပတ်။ ။အတိုးအရင်းပေးဆပ်ရန်ပျက်ကွက်နေသည့်ကြွေးဆုံးချေးငွေရှင်းတမ်း။

၄။နှစ်စဉ်။ ။နှစ်ပတ်လည်အစီရင်ခံစာ။

နိုင်ငံခြားငွေလဲလှယ်ရောင်းဝယ်မှုစီမံခန့်ခွဲခြင်းဥပဒေ(၂၀၁၂ခုနှစ်ဩဂုတ်လ)နှင့် အထောက်အကူပြုဥပဒေ ပြဋ္ဌာန်းချက်များ

ဤဥပဒေများသည် ကနဦးအရောင်းအဝယ်ကိစ္စများအတွက် နိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက် လိုအပ်သည့် စာရင်းရှင်ငွေလွှဲပေးပို့ခြင်းများ၏ စံနမူနာများကိုသတ်မှတ်ပေးပါသည်။ ငွေလုံးငွေရင်း စာရင်းလွှဲပြောင်းခြင်းများတွင် ဗဟိုဘဏ်၏ခွင့်ပြုချက် အမြဲလိုအပ်ပါသည်။ အမိန့်စာအမှတ် ၁၃/၂၀၁၂ နှင့် ၁၅/၂၀၁၂ တွင် ပုဂ္ဂလိကဘဏ်များကို နိုင်ငံခြားသုံးငွေကြေးဖြင့် စာရင်းရှင်များဖွင့်လှစ်၍ လက်ခံခွင့်ပြုထားသော်လည်း ငွေထုတ်ယူရာတွင် အများဆုံး အမေရိကန်ဒေါ်လာ ၁၀,၀၀၀ သို့မဟုတ် ညီမျှသောပမာဏကို ၁ ပတ်လျှင် ၂ ကြိမ်ထုတ်ယူရန် ကန့်သတ်ထားပြီး ပုဂ္ဂလိကဘဏ်များမှ ကိုင်ဆောင်ခွင့်ရှိသည့် ငွေကြေး အမျိုးအစားများကိုလည်း သတ်မှတ်ထားပါသည်။

နိုင်ငံခြားသုံးငွေ လဲလှယ်ရောင်းဝယ်မှုစီမံခန့်ခွဲခြင်း စည်းမျဉ်းကြော်ငြာစာအမှတ်၇/၂၀၁၄ (၂၀၁၄ခုနှစ် စက်တင်ဘာလ ၃၀ ရက်)

ဤအမိန့်ကြော်ငြာစာတွင် နိုင်ငံခြားသုံးငွေများကို ပြည်တွင်းသို့ဖြစ်စေ၊ ပြည်ပနိုင်ငံများ သို့ ဖြစ်စေ၊ နိုင်ငံခြားသုံးငွေများ လက်ခံခြင်း၊ လဲလှယ်ခြင်း၊ ဝယ်ယူခြင်း၊ ရောင်းချခြင်းတို့ပါဝင်သည့် နိုင်ငံခြား သုံးငွေ လဲလှယ်ရောင်းဝယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခွင့်ပြုထားသော နိုင်ငံခြားငွေများ ရောင်းဝယ် ဖောက်ကား ခွင့် လိုင်စင် ကိုင်ဆောင်ထားသူများ၏ တာဝန်ဝတ္တရားများကို ဖော်ပြထားသည်။ ထို့ကြော်ငြာ စာတွင် နိုင်ငံခြားသုံးငွေလက်ခံခြင်းနှင့် ငွေလွှဲပို့ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ၊ အထူးသဖြင့် မြန်မာနိုင်ငံ တွင်းမှ ဖြစ်စေ၊ နိုင်ငံရပ်ခြားမှဖြစ်စေ နိုင်ငံခြားငွေကြေးလက်ခံခြင်းနှင့် ငွေလွှဲပို့ခြင်းတို့အတွက် လိုအပ် သော စာရွက်စာတမ်း အထောက်အထားများကို အကျဉ်းချုပ် ဖော်ပြထားသည်။ ယင်းအမိန့်ကြော်ငြာ စာအရ နိုင်ငံခြားသုံးငွေအရောင်းအဝယ်နှင့်ဆက်စပ်နေသော အခြေအနေအများစုအတွက် အမေရိကန် ဒေါ်လာ ၁၀,၀၀၀ သို့မဟုတ် ယင်းနှင့်ညီမျှသော နိုင်ငံခြားသုံးငွေကို ငွေသားအဖြစ် ပြောင်းလဲခွင့်ရှိသော ပမာဏအဖြစ် သတ်မှတ်သည်။ ထို့အပြင် နိုင်ငံခြားငွေများ ရောင်းဝယ်လွှဲပြောင်းရေးအတွက် အထောက် အထား စာရွက်စာတမ်းများ စုဆောင်းခြင်းနှင့် စိစစ်အတည်ပြုခြင်းတို့ကို နိုင်ငံခြားငွေများ ရောင်းဝယ် ဖောက်ကားခွင့်လိုင်စင် ကိုင်ဆောင်ထားသူများ၏ အဓိကတာဝန်အဖြစ် သတ်မှတ်ထားသည်။

ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေ (၂၀၁၃ခုနှစ်ဇူလိုင်လ)

ဤဥပဒေအရ ခေတ်မီတိုးတက်သော အသင်းအဖွဲ့အုပ်ချုပ်မှု နှင့် စာရင်းဇယားစံနှုန်းများ၊ ခိုင်မာ တောင့်တင်းသော ထိန်းသိမ်းမှု နှင့် သတင်းပို့အစီရင်ခံမှု ကန့်သတ်ချက်ဘောင် လိုအပ်ပြီး ရင်းနှီး မြှုပ်နှံ သူများအား ရင်းနှီးမြှုပ်နှံရန် သင့်/မသင့် ဆုံးဖြတ်ချက်ချနိုင်ရန်အတွက် လုံလောက်သော သတင်း အချက် အလက်များ ပေးနိုင်သည့် ပွင့်လင်းမြင်သာမှု အဆင့်အတန်းတစ်ခု ရှိရပါမည်။

ငွေကြေးအဖွဲ့အစည်းများဆိုင်ရာဥပဒေ(၂၀၁၆ခုနှစ်ဇန်နဝါရီလ)

ဤငွေကြေးအဖွဲ့အစည်းများဆိုင်ရာဥပဒေကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်က ပြည်ထောင်စုလွှတ်တော် တွင် အတည်ပြုပြဋ္ဌာန်းခြင်းဖြင့် ၁၉၉၀ ခုနှစ် မြန်မာ့ငွေကြေး အဖွဲ့အစည်း ဥပဒေအဟောင်းကို အစားထိုး လဲလှယ်ခဲ့ပါသည်။ ဤဥပဒေသည် ဘဏ်လုပ်ငန်းနှင့် ငွေရေးကြေးရေး ဆိုင်ရာ အခန်းကဏ္ဍကို လွှမ်းမိုး ချုပ်ကိုင်ရန် ရည်ရွယ်ပါသည်။ နိုင်ငံတော်ဗဟိုဘဏ်၏ ကြီးကြပ်ကွပ်ကဲမှု ပိုမိုတောင့်တင်းမှု ရှိစေရန်နှင့် ဆက်နွှယ်နေသူနှင့် ပတ်သက်သော ငွေချေးခြင်း၊ ငွေကြေးခဝါချခြင်း၊ ငွေဖြစ်လွယ်မှုနှင့် ငွေကြေးခိုင်မာမှု တို့ကို သေချာအောင် တိုင်းတာခြင်း အစရှိသည့် ကိစ္စရပ်များ၌ လိုအပ်ချက်များကို အားဖြည့်ပေးရန် ဖြစ်ပါ သည်။ ဤဥပဒေတွင် ပါဝင်သည့် ပြဋ္ဌာန်းချက်များအရ လက်ရှိဘဏ်များအားလုံး တရားဝင်ခွင့်ပြုချက်ရရန် လိုပါသည်။ ဤဥပဒေတွင် ပုဂ္ဂလိကဘဏ်များအတွက် လိုင်စင်ခွင့်ပြုမိန့် လိုအပ်ချက်များ၊ စုပေါင်းထိန်းချုပ် မှု အစီအစဉ်များ၊ နိုင်ငံခြားဘဏ်များအတွက် မြန်မာ နိုင်ငံတွင် လုပ်ငန်းဆောင်ရွက်ရန် အခြေအနေများကို ဖော်ပြထားပါသည်။ ယင်းတို့မှာ မတည်ငွေရင်း လုံလောက်မှု၊ ငွေဖြစ်လွယ်မှု၊ ပမာဏများသော နိုင်ငံခြားငွေ ကန့်သတ်ချက်များဆိုင်ရာ လိုအပ်ချက်များ ဖြစ်ပြီး အကောင်းဆုံး အပြည်ပြည်ဆိုင်ရာ လုပ်ငန်းဆောင်ရွက် မှု စနစ်များ နှင့်အညီ အကဲဖြတ်မှုများ ပါဝင်

သော်လည်း မြန်မာနိုင်ငံ၏ သီးခြား အခြေအနေများ နှင့် အခက် အခဲများ အတွက် လိုက်လျော ညီထွေ ရှိအောင် ညှိနှိုင်း ပြင်ဆင်ထားပါသည်။

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့် ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများအားသတိထားစစ်ဆေးခြင်း

မြန်မာနိုင်ငံတွင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့် ပတ်သက်၍ လက်ရှိ ကျင့်သုံးနေသော ဥပဒေမှာ ၂၀၁၄ ခုနှစ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြစ်ပြီး ၂၀၀၂ ခုနှစ် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေ ကို ပြင်ဆင် အစားထိုးခဲ့ပါသည်။ ဤဥပဒေကို မထုတ်ပြန်မီအထိ ၂၀၀၃ ခုနှစ် ငွေကြေးခဝါချမှု ထိန်းချုပ်ရေးဥပဒေသည် အာဏာတည်ဆဲဖြစ်သည်။ နိုင်ငံတော်ဗဟိုဘဏ်သည် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေ၏ လိုအပ်ချက်များကို အခြေခံ၍ ပြည်တွင်း ပုဂ္ဂလိကဘဏ်များ အားလုံးကို ဘဏ်အရောက် ပုံမှန်စစ်ဆေးမှုများ ပြုလုပ်စစ်ဆေးပါသည်။ ၂၀၀၄ ခုနှစ် စက်တင်ဘာလမှစ၍ ဖော်ပြပါ ဥပဒေစည်းမျဉ်းစည်းကမ်းများ နှင့်အညီ နိုင်ငံတော်ဘဏ်များအတွက် အထူးစာရင်းစစ် အစီအစဉ်များလည်း ချမှတ်ဆောင်ရွက်ခဲ့သည်။ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေသည် မြန်မာ နိုင်ငံ အတွက် အပြည်ပြည်ဆိုင်ရာ အကောင်းဆုံး လုပ်ဆောင်မှု စနစ်များနှင့် အညီ ဥပဒေနှင့် ဆန့်ကျင် သည် ဟု ယူဆရသော နေရာရင်းမြစ် မှ ပိုင်ဆိုင်မှု သို့မဟုတ် ငွေကြေး များကို ရယူသိုမှီးခြင်း၊ ပိုင်ဆိုင် ခြင်း သို့မဟုတ် အသုံးပြုခြင်းတို့ကို ပြစ်ဒဏ်ချမှတ်နိုင်ရန် ရည်ရွယ် ပါသည်။ ထို့အပြင် အလားတူ ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာများ ရရှိရာနေရာရင်းမြစ်ကို ဖုံးကွယ်ရန်အတွက် ပြုပြင်ပြောင်းလဲခြင်း သို့မဟုတ် သိုပွန်ခြင်း ကိုဖြစ်စေ၊ တရားမဝင်သော ပိုင်ဆိုင်မှုနှင့် ငွေကြေး ရန်ပုံငွေများကို ရယူသိုမှီးခြင်း၊ ပြုပြင် ပြောင်းလဲခြင်း သို့မဟုတ် သိုပွန်ဖုံးကွယ်ခြင်း တစ်ခုခုအား ကူညီခြင်းကိုဖြစ်စေ၊ ပြစ်ဒဏ်ချမှတ်နိုင်ရန် ဖြစ်သည်။ ယင်းပြစ်မှုများကို ချေမှုန်းနိုင်ရန်အတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဥပဒေ အရ အရေးယူဆောင်ရွက်နိုင်သော အာဏာပိုင် အလွှာ ၂ ဆင့်စနစ်ကို အကောင်အထည်ဖော်ခဲ့ပါ သည်။ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့က ဦးဆောင်၍ အဆင့်မြင့်ပေါ်လစီများ ချမှတ်ခြင်း၊ နိုင်ငံတော်သို့အစီရင်ခံခြင်း နှင့် စီမံခန့်ခွဲရေး တာဝန်ယူခြင်းတို့ကို ဆောင်ရွက်ပါသည်။ ဗဟိုအဖွဲ့၏ လက်အောက်တွင် ငွေကြေးဆိုင်ရာ လှုပ်ရှားမှု စစ်ဆေးရေးအဖွဲ့ရှိပြီး စစ်ဆေးရေးအဖွဲ့သည် ဖုံးကွယ် ထားသော အဖွဲ့အစည်း (သတင်းပို့သော အဖွဲ့အစည်း) မှ ဥပဒေလိုက်နာမှု ရှိကြောင်း သေချာ အောင် တာဝန်ယူခြင်း၊ သတင်းပို့သော အဖွဲ့အစည်းနှင့် လိုအပ်သလို တိုက်ရိုက်ထိတွေ့ ဆက်သွယ် ပြီး အခြေအနေကို အကဲဖြတ်ခြင်းတို့ ဆောင်ရွက်ရသည်။ ပထမပုဂ္ဂလိကဘဏ်သည် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ အောက်ရှိ သတင်းပို့သောအဖွဲ့ တစ်ခု အနေဖြင့် မှတ်ယူနိုင်ပါသည်။

ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေတွင် သတင်းပို့သော အဖွဲ့အစည်းများအတွက် ဗဟို အဖွဲ့၏ ဆုံးရှုံးနိုင်ခြေ ဆုံးဖြတ်ချက်အပေါ် အခြေခံသည့် ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်သူများအား သတိထား စစ်ဆေးခြင်းလုပ်ငန်း (CDD Measures - ဘဏ်ဖောက်သည် အကဲဖြတ်ခြင်း) တာဝန် တစ်ခု ရှိပါသည်။ ဘဏ်ဖောက်သည် အကဲဖြတ်ခြင်းကို သတင်းပို့သော အဖွဲ့အစည်းများက မိမိကြိုတင် သတ်မှတ်ထားသည့် ပမာဏထက်များသော သို့မဟုတ် ညီမျှသောပမာဏကို အလွှဲအပြောင်း

ပြုလုပ်ခြင်း၊ ဘဏ်လုပ်ငန်းအပ်နှံသူ အသစ်တစ်ဦးအတွက် ငွေစာရင်းဖွင့်ခြင်း၊ နိုင်ငံခြားကြေးနန်း သို့မဟုတ် အီလက်လရောနှစ် ထရန်စဖာဖြင့်ငွေလွှဲခြင်း၊ သို့မဟုတ် အချိန်မရွေး အထက်ဖော်ပြပါ အချက်အလက်များ၏ မှန်ကန်မှုအပေါ် သံသယဖြစ်ဖွယ်ရှိခြင်း၊ ငွေကြေးခဝါချမှု သို့မဟုတ် အကြမ်း ဖက် အဖွဲ့အစည်းသို့ ငွေကြေးထောက်ပံ့မှုနှင့် ဆက်စပ်ဆောင်ရွက်မှုရှိသည်ဟု မသင်္ကာခြင်း တို့ မပေါ် ပေါက်မီ ဆောင်ရွက်ခွင့်ရှိသည်။ ဘဏ်ဖောက်သည် အကဲဖြတ်ခြင်းတွင် ဘဏ်နှင့် ဆက်သွယ် ဆောင်ရွက်သူတစ်ဦး၏ အခြေအနေ အကြောင်းအရာကို ဖော်ထုတ်ခြင်းနှင့် အတည်ပြုခြင်းတို့ ပါဝင်ပြီး လွတ်လပ်သော သတင်းအရင်းအမြစ်များကို အသုံးပြုခြင်း ၊ မျက်မြင်အဆောက်အအုံ၏ အကျိုးခံစားခွင့်ရှိသော ပိုင်ရှင်ကိုဖော်ထုတ်ခြင်း သို့မဟုတ် ငွေလွှဲခြင်းကို တာဝန်ခံ ဆောင်ရွက်သော ပုဂ္ဂိုလ်ကို ဖော်ထုတ်ခြင်း၊ ကြားလူ၏ ကိုယ်စား ဆောင်ရွက်ပေးသော ကိုယ်စားလှယ်၏ အထောက် အထား ကို ကိုယ်စားလှယ်၏ သက်သေခံကတ်ပြားအစစ် နှင့်အတူ စစ်ဆေးခြင်းတို့ဖြင့် ဆောင်ရွက် နိုင်သည်။ အကယ်၍ ဘဏ်နှင့် ဆက်သွယ် ဆောင်ရွက်သူသည် လူထုအခမ်းအနားများ သို့မဟုတ် ပြည်တွင်း ဌာနဆိုင်ရာများတွင် လူသိများသောသူ သို့မဟုတ် နိုင်ငံတကာ အဖွဲ့အစည်းတစ်ခု၏ ဒါရိုက်တာ၊ တွဲဖက်ဒါရိုက်တာ သို့မဟုတ် ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့လျှင် “ဘဏ်နှင့် ဆက်သွယ် ဆောင်ရွက်သူများအား အကဲဖြတ်ခြင်း အဆင့်မြင့်နည်းစနစ်များ” အတိုင်း လုပ်ဆောင်ရပါမည်။ ထို့အပြင် သတင်းပို့သောအဖွဲ့အစည်းများသည် စာရွက်စာတမ်းများ သက်သေ နှင့် စီမံချက်မှတစ်ဆင့် ရရှိသော မှတ်တမ်းများ၊ ငွေလွှဲသောနေ့ သို့မဟုတ် လွှဲရန်ကြိုးစားသောနေ့မှ ၅ နှစ်အတွင်းမှတ်တမ်း များ၊ စစ်ဆေးရေးအဖွဲ့သို့ ယခင်ကပေးပို့ခဲ့သော စတင်အဆိုပြုသည့်နေ့မှ ၅ နှစ်အတွင်း ငွေအလွှဲ အပြောင်း မှတ်တမ်းမိတ္တူများ၊ နောက်ဆုံးပြုပြင်မွမ်းမံသည်မှ ၅ နှစ်အထိ ဆုံးရှုံးနိုင်ခြေအကဲဖြတ်မှုများ ပါဝင်သည့် မှတ်တမ်းများကို ထိန်းသိမ်းထားရန်လိုပါသည်။ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေသည် ဝင်ငွေခွန်ရှင်းလင်းရန် ပျက်ကွက်သည်ဟု စွပ်စွဲခံရသူများ၊ ငွေကြေးခဝါချခြင်း၊ ဖုံးကွယ်ခြင်း သို့မဟုတ် ငွေကြေးနှင့် ရွှေ့ပြောင်းနိုင်သော ပစ္စည်းကိရိယာများ သို့မဟုတ် လက်ဝတ်ရတနာများ ပါဝင်နေသည့် ဆက်စပ်သံသယရှိဖွယ် အမှုများအတွက် အကောက်ခွန်ဌာနအား ဖမ်းဆီးရန် လုပ်ပိုင် ခွင့် အာဏာပေးအပ်ထားသည်။ ယင်းဥပဒေအရ အနည်းဆုံး ၃ နှစ်မှ အများဆုံး ၁၀ နှစ်အထိ ထောင်ဒဏ် နှင့် ငွေကြေးခဝါချမှုပြစ်ဒဏ်အတွက် ကျပ် သန်း ၅၀၀ ငွေဒဏ် ကျခံရန် ပြဌာန်းထား သည်။ ထပ်မံလိုအပ်သော စောင့်ကြည့် စစ်ဆေးအကဲဖြတ်ခြင်းများ (ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုစနစ် အကောင်အထည်ဖော်မှု အပါအဝင်) ဆောင်ရွက်နေစဉ် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ ဤစနစ်များ၏ လုပ်ငန်းဆောင်ရွက်မှု အတိအကျကို ရှင်းလင်းစွာ သို့မဟုတ် တိကျစွာ ထုတ်ပြန်ထား ခြင်း မရှိပါ။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ

၂၀၁၄ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေသည် အကြမ်းဖက်အဖွဲ့အစည်းများသို့ ငွေကြေး ထောက်ပံ့မှုကို ဆန့်ကျင်၍ ဆက်စပ်လျှက်ရှိသော ရာဇဝတ်မှုများကို ပြစ်ဒဏ်ပေးရန်ဖြစ်သည်။ အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေမှ ပြစ်မှုအဖြစ် ပြဌာန်းသတ်မှတ်ချက်များမှာ -

- ထောက်ပံ့ကူညီခြင်း သို့မဟုတ် ကျူးလွန်ရန်ရည်ရွယ်ခြင်း၊
- အကြမ်းဖက်သမားများက အသုံးပြုမည်ကို သိရှိလျက်ဖြစ်စေ၊ အသုံးပြုရန်အတွက်ဖြစ်စေ ရည်ရွယ်သော ငွေကြေးရန်ပုံငွေများနှင့် သက်ဆိုင်ပတ်သက်ခြင်း၊
- အကြမ်းဖက်သမားများက အသုံးပြုမည်ကို သိရှိလျက်ဖြစ်စေ၊ အသုံးပြုရန် အတွက်ဖြစ်စေ ရည်ရွယ်သော ငွေကြေး၊ ပစ္စည်းဥစ္စာ သို့မဟုတ် လုပ်ငန်းများကို တရားမဝင် ပိုင်ဆိုင်ခြင်း၊
- အကြမ်းဖက်သမားများ၏ ပိုင်ဆိုင်မှုပစ္စည်းဥစ္စာများကို ဖုံးကွယ်ခြင်း၊ ရွှေ့ပြောင်းခြင်း သို့မဟုတ် လွှဲပြောင်းပေးခြင်း၊
- အထက်ဖော်ပြချက်များကို အားပေးကူညီခြင်း၊
- တမင်တကာ သို့မဟုတ် သိထားနိုင်လောက်သော ဉာဏ်ပညာဖြင့် ကျူးလွန်ခြင်း၊
- အကြမ်းဖက်သမားများ၏ ပိုင်ဆိုင်မှုပစ္စည်းဥစ္စာများကို အရောင်းအဝယ်ပြုခြင်း သို့မဟုတ် လွှဲပြောင်းပေးခြင်း၊
- အကြမ်းဖက်သမားများ၏ ပိုင်ဆိုင်မှုပစ္စည်းဥစ္စာများနှင့် ဆက်စပ်လျက်ရှိသော အရောင်းအဝယ် လုပ်ငန်းများတွင် ပါဝင်ပတ်သက်ခြင်း သို့မဟုတ် ကူညီထောက်ပံ့ခြင်း၊
- အကြမ်းဖက်သမားများ၏ ပိုင်ဆိုင်မှုပစ္စည်းဥစ္စာများကို အသုံးပြု၍ အကြမ်းဖက်သမားများအတွက် အမြတ်အစွန်းရရှိအောင် စီးပွားရေးလုပ်ငန်းများတွင် ထောက်ပံ့ကူညီပေးခြင်း၊
- အကြမ်းဖက်သမားများ၏ ပိုင်ဆိုင်မှုပစ္စည်းဥစ္စာများကို ပိုင်ဆိုင်ခြင်း သို့မဟုတ် ထိန်းချုပ်ထားခြင်း၊
- ခိုင်မာသော အကြောင်းပြချက်မရှိပဲ အကြမ်းဖက်သမားများ၏ ပိုင်ဆိုင်မှုပစ္စည်းဥစ္စာများကို အရောင်းအဝယ် လုပ်ခြင်း သို့မဟုတ် လွှဲပြောင်းခြင်းနှင့် ဆက်စပ်နေသည့် သတင်းအချက်အလက်များ ကို အစီရင်ခံ သတင်းပို့ရန် ပျက်ကွက်ခြင်း၊
- အကြမ်းဖက်သမားများနှင့် ယင်းတို့၏ ပိုင်ဆိုင်မှုပစ္စည်းဥစ္စာများ အကြားဆက်နွှယ်မှုကို သတင်းပို့ရန် ပျက်ကွက်ခြင်း၊
- အကြမ်းဖက်သမားများ၏ ပိုင်ဆိုင်မှုပစ္စည်းဥစ္စာများ ရွှေ့ပြောင်းမှု သို့မဟုတ် ရွှေ့ပြောင်းရန် ကြိုးပမ်းမှုတို့ကို သတင်းပို့ရန် ပျက်ကွက်ခြင်း၊

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုတစ်ခုကို ပြစ်ဒဏ်ချမှတ်ရန် အမှန်တကယ် ဖြစ်ရပ် (အရောင်းအဝယ် ပြုလုပ်ဆက်သွယ်ခြင်း၊ ရွှေ့လျားခြင်း စသည်ဖြင့်) ဖြစ်ပွားရန် မလိုအပ်ပါ။

မြန်မာကုမ္ပဏီများအက်ဥပဒေနှင့်အထူးကုမ္ပဏီများအက်ဥပဒေ

မြန်မာနိုင်ငံအတွင်းရှိ ကုမ္ပဏီများအားလုံးသည် ၁၉၁၄ ခုနှစ် မြန်မာကုမ္ပဏီများ အက်ဥပဒေပါ ပြဋ္ဌာန်းချက်များတွင် အကျုံးဝင်ပြီး အစိုးရနှင့် ဖက်စပ်ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီများအတွက် ၁၉၅၁ ခုနှစ် အထူးကုမ္ပဏီများအက်ဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာရပါမည်။

ယင်းကိစ္စရပ်များကို DICA မှ စီမံအုပ်ချုပ်ပါသည်။ မြန်မာနိုင်ငံရှိ ကုမ္ပဏီများအားလုံးသည် DICA တွင် မှတ်ပုံတင်စာရင်းသွင်းရပြီး DICA မှ ထုတ်ပြန်သောအမိန့်၊ ကြော်ငြာချက်နှင့် ညွှန်ကြားချက်များကို လိုက်နာစောင့်ထိန်းရသည်။

၁၄။ အခွန်အခများ

မြန်မာကော်ပိုရိတ်ဝင်ငွေခွန်၊ မြန်မာဝင်ငွေခွန်စည်းကြပ်ခြင်း၊ ပိုင်ဆိုင်မှုကိုရောင်းချ၍ ရသောအကျိုးအမြတ် အပေါ် ကောက်ခံသောအခွန်ငွေ၊ အစုရှယ်ယာများထည့်ဝင်ခြင်း၊ ပိုင်ဆိုင်ခြင်း နှင့် စွန့်လွှတ်ခြင်း၏ နောက်ဆက်တွဲ တံဆိပ်ခေါင်းခွန်တို့နှင့်ပတ်သက်သည်များကို အောက်တွင် ဖော်ပြထားပါသည်။ အောက် ဖော်ပြချက်များသည် အစုရှယ်ယာပိုင်ဆိုင်မှုများနှင့် ဆက်စပ်နေသော အမြတ်ခွန်ဆိုင်ရာ အကျိုးဆက်များ အားလုံး ကို ပြည့်စုံစွာ ခွဲခြမ်းစိတ်ဖြာ ရှင်းလင်းရန်သော်လည်းကောင်း၊ တရားဝင် သို့မဟုတ် အမြတ်ခွန် ဆိုင်ရာ အကြံပေးမှု အတွက်သော်လည်းကောင်း၊ ရည်ရွယ်ဖော်ပြခြင်းမဟုတ်ပါ။ ဤဖော်ပြရှင်းလင်းချက်ကို နောက်အကျဆုံး လက်တွေ့ဆောင်ရွက်နိုင်သော နေ့စွဲရှိ တည်ဆဲဥပဒေများ အား မှန်မှန်ကန်ကန် အဓိပ္ပါယ် ကောက်ယူရှင်းလင်းမှု အဖြစ် မှတ်ယူရန်ဖြစ်ပါသည်။ ဤရှင်းလင်းချက်ကို တရားရုံး သို့မဟုတ် ဘဏ္ဍာရေး အာဏာပိုင်များက ဖော်ပြပါဥပဒေများအား စီမံခန့်ခွဲရာတွင် သဘောတူတာဝန်ယူမည်ဟု အာမခံနိုင်မှု မရှိသလို ဖော်ပြပါဥပဒေများ ပြောင်းလဲမှုရှိမည်မဟုတ် ဟုလည်း တာဝန်မခံနိုင်ပါ။ အများပြည်သူအတွက် ပုံနှိပ်ထုတ်ဝေခြင်း သို့မဟုတ် ပုံနှိပ်အားဖြင့် အသုံးပြုလေ့မရှိသော ဥပဒေများနှင့် အခြားနည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်း သို့မဟုတ် တရားဝင်အမိန့်ကြော်ငြာစာများ၊ သို့မဟုတ် တရားမဝင် ဌာနတွင်း လမ်းညွှန်ချက်များသည် တည်ရှိနေနိုင်သဖြင့် ယင်းတို့၏ တည်ရှိခြင်း သည် အောက်ဖော်ပြပါရှင်းလင်းချက် အပေါ် သက်ရောက်မှုရှိနိုင်ပါသည်။ အလားအလာရှိသော ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် မြန်မာအမြတ်ခွန် အကျိုးဆက်များ၊ အစုရှယ်ယာများ ပိုင်ဆိုင်ခြင်းနှင့် စွန့်လွှတ်ခြင်းတို့၏ နောက်ဆက်တွဲ အခွန်အခများနှင့် ပတ်သက်၍ မိမိတို့ဆိုင်ရာ အမြတ်ခွန် အကြံပေးပုဂ္ဂိုလ်များ နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ ကျွန်ုပ်တို့ ကုမ္ပဏီမှ ပုဂ္ဂိုလ်များ၊ ကျွန်ုပ်တို့၏ ဒါရိုက်တာများနှင့် စတော့အိတ်ချိန်းသို့ စာရင်းတင်သွင်းရာတွင် ပါဝင် သော အခြားပုဂ္ဂိုလ်များ အပါအဝင် မည်သူတစ်ဦးတစ်ယောက်မျှ အစုရှယ်ယာများ ဝယ်ယူခြင်း၊ ထိန်းသိမ်း ခြင်း သို့မဟုတ် စွန့်လွှတ်ခြင်း တို့ကြောင့် ကြုံတွေ့ရမည့် ပေးရန်တာဝန်များ သို့မဟုတ် အမြတ်ခွန် ကျသင့်မှုများ အတွက် တာဝန် ယူမည်မဟုတ်ပါ။

စည်းကြပ်ဝင်ငွေခွန်

ကုမ္ပဏီတစ်ခုသည် ကုမ္ပဏီများအက်ဥပဒေ သို့မဟုတ် အခြား မြန်မာနိုင်ငံဥပဒေများအရ ဖွဲ့စည်းထားပြီး ယင်း၏ မတည်အစုရှယ်ယာ အလုံးစုံကို မြန်မာနိုင်ငံသားများကသာ ပိုင်ဆိုင်ထားခဲ့လျှင် ထိုကုမ္ပဏီကို အမြတ်ခွန်ကိစ္စအလိုငှာ မြန်မာနိုင်ငံသားတစ်ဦးကဲ့သို့ပင် သတ်မှတ်သည်။ ပထမပုဂ္ဂလိကဘဏ် အပါအဝင် အလားတူ ကုမ္ပဏီများကို အခွန်ငွေစည်းကြပ်ရန်အတွက် နိုင်ငံသားများကဲ့သို့ပင် ယူဆပြီး ပြည်တွင်းပြည်ပ အခြေခံစနစ်များအပေါ် မူတည်၍ အခွန်စည်းကြပ်ပါသည်။ ဝင်ငွေခွန် စည်းကြပ်ခွင့်ရှိသော ဝင်ငွေဟု ဆိုရာတွင် စီးပွားရေးလုပ်ငန်းဆောင်ရွက်မှု၊ မြေ၊ အဆောက်အအုံပိုင်ဆိုင်မှု တို့ဖြင့် စီးပွားရေး ဆောင်ရွက်ခြင်းနှင့် အခြားအရင်းအမြစ်အားလုံးမှ ရရှိနိုင်သောဝင်ငွေများ အားလုံး

ပါဝင်ပါသည်။ ပြည်တွင်း ကုမ္ပဏီများအားလုံးကို အခွန်စည်းကြပ်ခွင့် ရှိသော အသားတင်ဝင်ငွေ၏ ၂၅ % နှုန်းထားဖြင့် အခွန် စည်းကြပ် ပါသည်။

အမြတ်ဝေစုခွဲဝေပေးခြင်း

ပထမပုဂ္ဂလိကဘဏ်အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ ပြည်တွင်းကုမ္ပဏီတစ်ခုမှ ရရှိသော အမြတ်ဝေစုများ သည် အစုရှယ်ယာရှင်များအတွက် ဝင်ငွေခွန်ကင်းလွတ်ခွင့်ရှိပါသည်။

အစုရှယ်ယာထုခွဲရောင်းချခြင်းကြောင့်ရရှိသောမြတ်စွန်းမှု

မြန်မာနိုင်ငံသားများ၏ အစုရှယ်ယာများ ထုခွဲရောင်းချခြင်းကြောင့် ရရှိသော အမြတ်အစွန်း များအပေါ် ၁၀% နှုန်းထားဖြင့် အခွန်ကောက်ခံမည်ဖြစ်ပါသည်။ အစုရှယ်ယာများ ရောင်းချရငွေနှင့် အစု ရှယ်ယာများ ၏ ဝယ်ယူတန်ဖိုးတို့ ခြားနားခြင်းပေါ် အခြေခံ၍ အခွန်ကောက်ခံမည့် အမြတ်ငွေပမာဏကို တွက်ချက်ပါ သည်။

တံဆိပ်ခေါင်းခွန်

တံဆိပ်ခေါင်းခွန်ကို ဝယ်ယူသော အစုရှယ်ယာများတန်ဖိုး၏ ၃ % နှုန်းထားဖြင့် အစုရှယ်ယာ ဝယ်ယူသူက ပေးချေရပါမည်။

၁၅။အခြားသတင်းအချက်အလက်များ

ရန်ကုန်စတော့အိတ်ချိန်းနှင့် နိုင်ငံတော်ဗဟိုဘဏ်တို့၏ အတည်ပြုချက်မှလွဲ၍ စတော့အိတ်ချိန်းသို့ စာရင်းသွင်းခြင်းနှင့် စပ်လျဉ်း၍ လိုအပ်သော လိုအပ်သမျှသော သဘောတူညီချက်များ၊ အတည်ပြုချက် များနှင့် မြန်မာနိုင်ငံရှိ ခွင့်ပြုချက်များအားလုံးကို ကုမ္ပဏီမှရရှိထားပြီး ဖြစ်ပါသည်။

"ဘဏ္ဍာရေး သတင်း အချက်အလက်များ" ခေါင်းစဉ်အောက်တွင် ဖော်ပြထားသကဲ့သို့ ၂၀၁၆ ခုနှစ် မတ်လတွင် ရှယ်ယာ အသစ်များ ထုတ်ဝေခြင်းအတွက် နိုင်ငံတော်ဗဟိုဘဏ်၏ အတည်ပြုချက်ကိုလည်း ထပ်မံ တောင်းခံလျက် ရှိပါသည်။

"စီမံအုပ်ချုပ်ရေးအဖွဲ့မှ လုပ်ငန်းအခြေအနေ သုံးသပ်တင်ပြချက်" တွင် ဖော်ပြထားသည်မှ လွဲ၍ ၂၀၁၆ ခုနှစ် မတ်လ ၃၁ ရက်နေ့ မှစ၍ အဖွဲ့အစည်း၏ ဘဏ္ဍာရေးအခြေအနေ သို့မဟုတ် ရှေ့အလားအလာ မျှော်မှန်းချက်များတွင် သိသာထင်ရှားသော ပြောင်းလဲမှု မရှိပါ။

စတော့အိတ်ချိန်းသို့ စာရင်းတင်သွင်းရန်အတွက် ဤဖွင့်ဟဖော်ထုတ်ချက်စာတမ်းကို အများပြည်သူများ သို့ ချပြသောနေ့မှစ၍ ၁၂ လတာကာလအတွင်း အောက်ဖော်ပြပါ စာရွက်စာတမ်း မိတ္တူများကို ကုမ္ပဏီရုံးခန်းတွင် ရုံးချိန်အတွင်း လေ့လာစစ်ဆေးကြည့်ရှုနိုင်ပါသည်။

- အင်္ဂလိပ်ဘာသာ ပြန်ဆိုထားသော ကုမ္ပဏီ၏ သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်းများ
- ဘဏ္ဍာရေးနှစ် ၂ နှစ် အတွက် စာရင်းစစ်အဖွဲ့ အစီရင်ခံစာများ

နောက်ဆက်တွဲ

မတ်လ ၃၁ ရက်နေ့ ၂၀၁၆ ခုနှစ်တွင် ပြီးဆုံးသည့် ဘဏ္ဍာရေးနှစ်အတွက် စာရင်းစစ်ပြီး
ဘဏ္ဍာရေးရှင်းတမ်းများ

ပထမဥပဒေလိက်တရားလိမ္မော်

**၂၀၀၆ခုနှစ် ဇန်နဝါရီလ(၃၀)ရက် တုန့်ဆိုင်းသောနှစ်အတွက်
တရားရေးရှင်းတမ်းများ**

ဧည့်သည် - မြန်မာတို့

**ဦးလှထွန်းနှင့်အဖွဲ့လိမ္မော်
လက်မှတ်ရရှိသည့်သူစာရင်းတိုင်များ**

ဝထဓမ္မဂုဠိတဘဏ်လိမ္မိတဘိ
၂ဝဝဒီစုနှစ် ဇတ်လ(၃၁)ရက် ကုန်ဆုံးသောနှစ်အတွက်
ဘဏ္ဍာရေးရှင်းတမ်းများ

မာတိကာ	အပိုဒ်
ဘက်လုပ်ငန်းစီမံအုပ်ချုပ်မှုအဖွဲ့၏အစီရင်ခံစာ	၁
စာရင်းစစ်အစီရင်ခံစာ	၂-၃
လက်ကျန်ရှင်းတမ်း	၄
ဝင်ငွေစာရင်းရှင်းတမ်း	၅
အစုရှင်များရပိုင်ခွင့်ပြောင်းလဲမှုစာရင်းရှင်းတမ်း	၆
ငွေသားစီးဆင်းမှုရှင်းတမ်း	၇
ဘဏ္ဍာရေးစာရင်းများအတွက် စာရင်းမှတ်စုများ	၈ - ၂၁

**ပထမပုဂ္ဂလိကဘက်လီမိတက်
ဘက်လုပ်ငန်းစီမံအုပ်ချုပ်မှုအဖွဲ့၏အစီရင်ခံစာ**

ပထမပုဂ္ဂလိကဘက်လီမိတက်၏ ၂၀၁၆ခုနှစ် မတ်လ (၃၁)ရက်နေ့ရှိ ဘဏ္ဍာရေးအခြေအနေနှင့် ထိုနေ့ကုန်ဆုံးသောနှစ်အတွက် ဘက်၏ဘဏ္ဍာရေးလုပ်ဆောင်မှုရလဒ်နှင့် ငွေသားစီးဆင်းမှုအခြေအနေများကို မှန်ကန်လုံလောက်စွာ ပြသထားသော ဘဏ္ဍာရေးရှင်းတမ်းများ ပြုစုရေးဆွဲရန် ဘက်လုပ်ငန်းစီမံအုပ်ချုပ်မှုအဖွဲ့တွင် တာဝန်ရှိပါသည်။

ထိုသို့ဘဏ္ဍာရေးရှင်းတမ်းများရေးဆွဲတင်ပြရာတွင် ဘက်လုပ်ငန်းစီမံအုပ်ချုပ်မှုအဖွဲ့အနေဖြင့် အောက်ပါအချက်များကို လိုက်နာကျင့်သုံးရန်လိုအပ်ပါသည်။


- လုပ်ငန်းနှင့်သင့်တော်သော စာရင်းမူဝါဒများကို ရွေးချယ်ကျင့်သုံးခြင်းနှင့် ၎င်းမူဝါဒများကိုလည်း အပြောင်းအလဲမရှိ စဉ်ဆက်မပြတ်ဆောင်ရွက်သွားခြင်း။
- အကျိုးအကြောင်းခိုင်လုံ၍ ရှေ့အနာဂတ်အလားအလာများကိုပါ ထည့်သွင်းစဉ်းစားထားသည့်ဆုံးဖြတ်ချက်များဖြင့် ဆောင်ရွက်ခြင်း။

ဘက်လုပ်ငန်းစီမံအုပ်ချုပ်မှုအနေဖြင့် ဘက်၏တိကျမှန်ကန်သော ဘဏ္ဍာရေးအခြေအနေကို အချိန်မရွေးရှင်းပြတင်ပြနိုင်သည့် သင့်တော်သော စာရင်းမှတ်တမ်းများကို ထိန်းသိမ်းထားရှိရန်လည်း တာဝန်ရှိပါသည်။

ဘက်မှပိုင်ဆိုင်သော ငွေကြေးများ၊ ပုံသေပိုင်ပစ္စည်းများကို လေလွင့်ပျက်စီးပျောက်ဆုံးခြင်း၊ အလွဲသုံးစားပြုလုပ်ခြင်းနှင့်အခြား မသမာမှုများပြုလုပ်ခြင်းတို့မှ ကာကွယ်ရန် စဉ်ဆက်မပြတ်စောင့်ကြည့်သော အစီအစဉ်များချမှတ်ဆောင်ရွက်ထားရန်လည်း တာဝန်ရှိပါသည်။

အောက်တွင်လက်မှတ်ရေးထိုးကြသော ကျွန်တော်တို့က “ဘက်သည်မိမိကြွေးမြီများကို စေ့ရောက်သည်အချိန်တွင် ပေးချေနိုင်စွမ်းရှိပြီး ရရန်ရှိစာရင်းများသည်လည်း ခိုင်မာ၍ ပြန်လည်တောင်းခံရရှိနိုင်သည်”ဟု ယုံကြည်ပါသည်။

ဘက်လုပ်ငန်းစီမံအုပ်ချုပ်မှုအဖွဲ့ကိုယ်စား


ဒေါက်တာစိန်မောင်
ဥက္ကဋ္ဌ
ပထမပုဂ္ဂလိကဘက်လီမိတက်


.....
ဒါရိုက်တာ
ပထမပုဂ္ဂလိကဘက်လီမိတက်

ရန်ကုန်မြို့။
၂၀၁၆ခုနှစ် ဇူလိုင်လ (၂၆) ရက်။



“စာရင်းစစ်အစီရင်ခံစာ”

သို့

အစုရှယ်ယာရှင်များ
ပထမပုဂ္ဂလိကဘဏ်လီမိတက်

ကျွန်ုပ်တို့သည် ပထမပုဂ္ဂလိကဘဏ်လီမိတက်၏ ပူးတွဲပါ ဘဏ္ဍာရေး ရှင်းတမ်းများ ဖြစ်သော ၃၁-၃-၂၀၁၆ရက်နေ့ရှိ လက်ကျန်ရှင်းတမ်းနှင့် ထိုနေ့ ကုန်ဆုံးသောနှစ်အတွက် ဝင်ငွေစာရင်း ရှင်းတမ်း၊ အစုရှယ်ယာရှင်များ၏ ရပိုင်ခွင့်များ ပြောင်းလဲမှု ရှင်းတမ်း၊ ငွေသား စီးဆင်းမှု ရှင်းတမ်းနှင့် အရေးပါသည် ဘဏ္ဍာရေး စာရင်းမူဝါဒများနှင့်အခြား ရှင်းလင်းချက် မှတ်စုများအား စစ်ဆေးခဲ့ပြီးဖြစ်ပါသည်။

လုပ်ငန်းစီမံအုပ်ချုပ်မှုအဖွဲ့၏ ဘဏ္ဍာရေးရှင်းတမ်းများအပေါ် တာဝန်

မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေပြဌာန်းချက်များနှင့် မြန်မာဘဏ္ဍာရေး အစီရင်ခံခြင်း စံများနှင့်အညီ ဘဏ်၏ ဘဏ္ဍာရေးအခြေအနေကို စနစ်တကျရေးဆွဲပြုစုခြင်းနှင့် ဘဏ္ဍာရေး ရှင်းတမ်းများ မှန်ကန်မှုတို့မှာ ဘဏ်၏ လုပ်ငန်းစီမံအုပ်ချုပ်မှုအဖွဲ့ တာဝန်ဖြစ်ပါသည်။ အဆိုပါ တာဝန်များတွင် ဘဏ်၏ မတည်အပိုင် ပစ္စည်းများအား စနစ်တကျသုံးစွဲရန် ကြီးကြပ် ဆောင်ရွက်ခြင်းနှင့် လုံလောက်သော ခွင့်ပြုချက်မရှိဘဲ ဘဏ်၏လုပ်ငန်းဆိုင်ရာ ဆောင်ရွက် ချက်များအား လုပ်ဆောင်ခြင်း မပြုနိုင်ရန်ကြီးကြပ်ဆောင်ရွက်ခြင်း စသည်ငှာနတွင်း ကြီးကြပ်မှု စနစ်အားစနစ်တကျ စီမံဆောင်ရွက်ခြင်း တို့ပါဝင်ပါသည်။ ထို့ပြင် ဘဏ်၏ ဘဏ္ဍာရေး အခြေအနေမှန်ကို ရေးဆွဲတင်ပြရာတွင် လုပ်ငန်း၏ မတည်အပိုင်ပစ္စည်းများ စနစ်တကျ ထိန်းသိမ်း ထားရှိခြင်းနှင့်အတူ ဘဏ်၏ လုပ်ငန်းစီမံအုပ်ချုပ်မှုတွင် ထူးခြား အရေးပါသော ဘဏ္ဍာရေးဆိုင်ရာ မူဝါဒများ ရေးဆွဲချမှတ်ထားခြင်းနှင့် စာရင်းခန့်မှန်းချက်များ ပြုစုခြင်း တို့ကို စနစ်တကျ သတ်မှတ်ထားရန် တာဝန်ရှိပါသည်။

စာရင်းစစ်၏တာဝန်

စာရင်းစစ်၏တာဝန်မှာ စာရင်းစစ်ချက်များကို အခြေပြုလျက် ယင်းဘဏ္ဍာရေးရှင်းတမ်းများ အပေါ် ထင်မြင်ယူဆချက် ပေးရန်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် မြန်မာနိုင်ငံစာရင်းစစ်စံများနှင့်အညီ စစ်ဆေးမှုများကို ဆောင်ရွက်ခဲ့ပါသည်။ ၎င်းစံများအရ စာရင်းစစ်ဆေးရာတွင် လိုက်နာရမည့် ကျင့်ဝတ်တာဝန်များနှင့်အညီ ဘဏ်၏ ဘဏ္ဍာရေးရှင်းတမ်းများသည် အရေးပါသော မှားယွင်း ဖော်ပြမှုများ ကင်းရှင်းကြောင်း၊ ကျိုးကြောင်းဆီလျော်သောချာမှု ရှိစေရန် အစီအစဉ်များ ရေးဆွဲပြီး စစ်ဆေး ဆောင်ရွက်ရန် လိုအပ်ပါသည်။

စာရင်းစစ်ဆေးရာ၌ ဘဏ္ဍာရှင်းတမ်းများတွင် ထုတ်ဖော်ပြသချက်များ (Disclosures) နှင့် ကျသင့်ငွေများ (Amounts) အတွက် အထောက်အထားများ ရယူလျက် လုပ်ထုံးလုပ်နည်းများနှင့်အညီ စမ်းသပ်စစ်ဆေးခြင်းများ ပါဝင်ပါသည်။ ထိုသို့ လုပ်ထုံးလုပ်နည်းများ ရွေးချယ် ဆောင်ရွက်ရာတွင် ဘဏ္ဍာရေးရှင်းတမ်းများတွင် အရေးပါသောမှားယွင်းမှုများမှာ လိမ်လည်မှု၊ မှားယွင်းမှုများကြောင့် ဟုတ်မဟုတ် စသည်ဖြင့် ရွေးချယ်ဆုံးဖြတ် ဆောင်ရွက်ချက်များလည်း ပါဝင်ပါသည်။ ထို့ပြင် စစ်ဆေးမှုတွင် ကျင့်သုံးနေသောစာရင်းကိုင် မူဝါဒများ၏ ထိရောက်မှု အကဲဖြတ်ခြင်းနှင့် ဘက်စီမံအုပ်ချုပ်မှုအဖွဲ့၏ ထူးခြားအရေးပါသော စာရင်းခန့်မှန်း ချက်များအပြင် ဘဏ္ဍာရေးရှင်းတမ်းများ တင်ပြမှုတို့အပေါ် ခြုံငုံသုံးသပ်ခြင်းတို့လည်း ပါဝင်ပါသည်။

စာရင်းစစ်ဆေးရာတွင် ရရှိခဲ့သော အထောက်အထားများသည် စာရင်းစစ်ထင်မြင်ယူဆချက် ပေးရန်အတွက် လုံလောက်သင့်လျော်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။

စာရင်းစစ်ထင်မြင်ယူဆချက်

- (၁) ဘဏ္ဍာရေးရှင်းတမ်းများကို မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပြဌာန်းချက်များနှင့် မြန်မာဘဏ္ဍာရေး အစီရင်ခံခြင်း စံများနှင့်အညီ ပြုစုရေးဆွဲထားပြီး ၂၀၁၆ခုနှစ်၊ မတ်လ(၃၁)ရက်နေ့ရှိ ဘဏ္ဍာရေး အခြေအနေနှင့် ထိုနေ့ ကုန်ဆုံးသော နှစ်အတွက် လုပ်ငန်းရလဒ်များနှင့် ငွေသားစီးဆင်းမှုအခြေအနေကို မှန်ကန်လုံလောက်စွာ ဖော်ပြထား ပါကြောင်း ကျွန်ုပ်တို့ ရရှိသော အချက်အလက် ရှင်းလင်းချက်များနှင့် ဘဏ္ဍာရေး စာရင်းစာအုပ်များအရ ထင်မြင်ယူဆပါသည်။
- (၂) ကျွန်ုပ်တို့မှ လိုအပ်သော သတင်း အချက်အလက်များနှင့် ရှင်းလင်းချက်များ အားလုံးကို ရရှိပါသည်။
- (၃) ဥပဒေအရထားရှိရန် လိုအပ်သော စာအုပ်များနှင့်မှတ်တမ်းများကို မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေပုဒ်မ (၁၃၀)အရ ထားရှိပါသည်။

၂၀၁၆ခုနှစ် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ ပုဒ်မ၈၉(က)နှင့်အညီဘဏ္ဍာရေး ရှင်းတမ်းများသည် ဘဏ္ဍာရေးအခြေအနေအမှန်ကို လုံလောက်လျော်ကန်စွာ ပြသထား သည်ဟု ထင်မြင်ယူဆကြောင်းကိုလည်း အစီရင်ခံအပ်ပါသည်။



(မောင်မောင်အောင်)
လက်မှတ်ရပြည်သူ့စာရင်းကိုင်
ဦးလှထွန်းနှင့်အဖွဲ့လီမိတက်
၆၄ဘီ၊ပထဝီ၊ရွှေဂုံပလာဇာ၊ကိုယ်မင်းကိုယ်ချင်းလမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။


နေ့စွဲ - ၂၀၁၆ခုနှစ်ဇူလိုင်လ (၂၇)ရက်။


ပထမပုဂ္ဂလိကဘဏ်လီမိတက်
၂၀၁၆ခုနှစ် မတ်လ(၃၁)ရက်နေ့မှ လက်ကျန်ရှင်းတမ်း

	မှတ်စု	၂၀၁၆	(ကျပ်) ၂၀၁၅
ရရှိငွေများ			
ဘဏ်မှီငွေနှင့် အခြားဘဏ်များမှီငွေ	၃	၃၀၈၄၈၇၆၁၀၃၇	၂၆၂၉၄၃၉၈၀၇၉
ချေးငွေနှင့်စာရင်းပိုထုတ်ချေးငွေ	၄	၁၄၃၁၀၃၈၀၃၀၁၆	၁၂၈၁၄၉၈၀၇၆၁၀
ကြိုတင်ပေးငွေများနှင့် ရရန်ရှိငွေများ	၅	၅၇၈၆၇၁၅၄၆၆	၃၀၄၄၈၀၃၉၆၅
စတိုလက်ကျန်		၂၇၂၄၇၆၆၆၀	၁၈၆၈၄၁၀၅
ရင်းနှီးမြှုပ်နှံငွေများ	၆	၂၃၂၀၂၃၀၀၀၀၀	၃၀၆၁၁၁၀၀၀၀၀
ပုံသေပိုင်ပစ္စည်းများ	၇	၅၁၉၇၉၃၀၇၂၈	၃၈၉၇၆၃၉၆၇၃
အာမခံခြင်း/လက်မှတ်ရေးထိုးခြင်းနှင့်လက်ခံခြင်းများ		၈၅၄၆၉၈၁၄	၅၀၁၈၇၇၁၀၀
စုစုပေါင်းရရှိငွေများ		၂၀၇၄၅၁၄၂၇၇၂၃	၁၈၅၅၁၈၃၁၀၅၃၀
ဝေးရန်တာဝန်များ			
စုစုပေါင်းအပ်ငွေများ	၈	၁၅၁၀၇၃၂၁၃၅၈၀	၁၃၆၈၆၆၄၉၉၀၉၂
အခြားပေးရန်တာဝန်များ	၉	၂၀၂၆၇၄၃၄၅၇	၃၉၁၉၆၇၉၀၀၈
ငွေပေးအမိန့်လွှာများ		၈၄၀၂၆၅၃၆	၃၉၉၃၁၁၁၉
ဝင်ငွေခွန်လျာထားငွေ		၂၁၃၇၁၉၆၆၉၅	၂၁၈၉၃၇၁၇၅
မတောင်းခံသေးသောအမြတ်ဝေစု		၂၈၄၈၀၈၅၉	၆၈၂၁၃၇၉၃
အာမခံခြင်း/လက်မှတ်ရေးထိုးခြင်းနှင့်လက်ခံခြင်းများ		၈၅၄၆၉၈၁၄	၅၀၁၈၇၇၁၀၀
စုစုပေါင်းဝေးရန်တာဝန်များ		၁၅၅၄၃၂၁၂၁၉၄၁	၁၄၃၇၀၅၅၄၀၃၈၇
အစုရှင်များရရှိငွေနှင့်			
ထုတ်ဝေပေးသွင်းပြီးရင်းနှီးငွေ	၁၀	၂၃၆၆၁၉၄၀၀၀	၁၉၉၃၉၃၉၀၀၀
ရှယ်ယာပရီမီယံ		၉၈၅၂၁၈၇၅၉၇	၅၃၂၃၁၉၅၀၉၇
သီးသန့်ခွင့်၊ ရံပုံငွေနှင့် အခြေခံလက်ကျန်များ			
ဥပဒေပြဌာန်းအထွေထွေသီးသန့်ငွေ		၁၀၃၂၇၇၈၉၄၀၃	၈၇၂၄၈၉၁၈၇၂
အထွေထွေလျာထားငွေ (ချေးငွေ)		၂၈၆၂၀၆၀၀၆၀	၂၄၂၃၀၀၄၆၈၃
အရေးပေါ်ကိစ္စများအတွက် သီးသန့်ရံပုံငွေ		၂၀၁၄၀၂၀၃၄	၂၀၁၉၀၉၆၇၂
အခြားရံပုံငွေများ		၂၈၈၁၁၇၄၈၅	၂၈၈၁၁၇၄၈၅
အမြတ်ဝေစုလျာထားငွေ		၄၃၂၀၀၀၀၀၀	၄၄၁၀၀၀၀၀၀
အမြတ်မခွဲဝေ လက်ကျန်		၅၀၅၈၁၀၂၁၁	၅၀၃၂၆၁၃၂၄
စုစုပေါင်းအစုရှင်များရရှိငွေနှင့်		၅၂၀၁၉၃၁၆၇၈၀	၄၁၈၁၂၇၇၀၁၄၃
စုစုပေါင်းအစုရှင်များရရှိငွေနှင့် ဝေးရန်တာဝန်များ		၂၀၇၄၅၁၄၂၇၇၂၃	၁၈၅၅၁၈၃၁၀၅၃၀

ဘဏ္ဍာရေးစာရင်းများအတွက် စာရင်းမှတ်စုများကို ကြည့်ပါရန်။


Authenticated by;


 (ဒါရိုက်တာ)
 (ဥက္ကဋ္ဌ)


 (အကြီးတန်းအထွေထွေမန်နေဂျာ)


 (ဒါရိုက်တာ)


 (စာရင်းကိုင်ချုပ်)


 (ဒါရိုက်တာ)

ပထမပုဂ္ဂလိကဘက်လီမိတက်
၂၀၁၆ခုနှစ် မတ်လ(၃၁)ရက် ကုန်ဆုံးသောနှစ်အတွက်
ဝင်ငွေစာရင်းရှင်းတမ်း

	မှတ်စု	၂၀၁၆	(ကျပ်) ၂၀၁၅
စုစုပေါင်းအတိုးဝင်ငွေ	၁၂	၁၈၈၄၂၆၀၀၈၈၆	၁၇၇၆၃၄၇၆၈၆၆
စုစုပေါင်းအတိုးစရိတ်	၁၃	(၁၁၇၈၁၂၃၂၈၉၄)	(၁၀၈၇၇၁၉၁၇၆၂)
အသားတင်အတိုးဝင်ငွေ		၇၀၆၂၃၆၇၉၉၂	၇၆၈၆၂၈၅၂၀၄
အခြားလုပ်ဆောင်မှုဝင်ငွေများ	၁၄	၃၈၀၁၈၃၅၈၉၀	၃၈၈၂၀၈၂၃၇၈
စုစုပေါင်းလုပ်ဆောင်မှုဝင်ငွေ		၁၀၈၆၄၂၀၃၄၇၂	၁၁၇၆၈၃၆၇၅၈၂

လုပ်ဆောင်မှုစရိတ်များ			
ဝန်ထမ်းစရိတ်များ	၁၅	(၁၇၆၇၈၅၂၀၂၉)	(၁၂၆၁၇၃၇၈၃၅)
အခြားလုပ်ဆောင်မှုစရိတ်များ	၁၆	(၇၄၇၅၆၄၆၇၄)	(၇၄၉၂၅၀၇၆၈)
စုစုပေါင်းလုပ်ဆောင်မှုစရိတ်များ		(၂၃၁၅၄၁၆၇၀၃)	(၂၀၁၀၉၆၆၄၇၃)
အသားတင်အမြတ် (အခွန်မချွတ်မီ)		၈၅၄၈၇၆၈၇၉	၈၇၅၇၄၀၁၀၉၉
ပုံသေပိုင်ပစ္စည်းရောင်းချရာမှအမြတ်		၅၄၈၈၇၇	၄၈၉၉၆၉၉
ဝင်ငွေခွန်လျှာထားချက်		(၂၁၃၇၁၉၆၆၇၉)	(၂၁၈၉၃၅၀၂၇၉)
အသားတင်အမြတ်(အခွန်ချွတ်ပြီး)		၆၄၁၂၁၃၈၉၆၁	၆၅၇၃၁၀၅၀၈၂၃

သီးသန့်ခွင့်၊ ရုံးပစ္စည်းလျာထားခွင့်များ			
ဥပဒေပြဌာန်းအထွေထွေသီးသန့်ခွင့်		(၁၆၀၂၈၉၇၅၂၁)	(၁၆၄၃၂၆၂၇၀၆)
အထွေထွေလျာထားခွင့် (ချေးငွေ)		(၄၈၆၃၀၁၈၃)	(၄၆၂၁၀၈၀၀)
အရေးပေါ်ကိစ္စများအတွက် သီးသန့်ရုံးပစ္စည်း		(၃၉၁၃၈၀)	(၃၈၇၇၈၁၇)
အခြားရုံးပစ္စည်းစာရင်း		-	(၅၀၀၀၀၀၀၀)
အမြတ်ဝေစုလျာထားချက်		(၄၃၂၈၀၀၀၀၀၀)	(၄၄၁၀၀၀၀၀၀၀)
အမြတ်လတ်ကျန်		၂၈၄၈၈၇၇	၅၀၀၀၀၀၀၀

ဘဏ္ဍာရေးစာရင်းများအတွက် စာရင်းမှတ်စုများကို ကြည့်ပါရန်။

Authenticated by;

(အကြီးတန်းအထွေထွေမန်နေဂျာ)

(စာရင်းကိုင်ချုပ်)

(ဒါရိုက်တာ)
(ဥက္ကဋ္ဌ)

(ဒါရိုက်တာ)

(ဒါရိုက်တာ)

ဝထမပုလ္လိကဘဏ်လီမိတက်
၂၀၁၆ခုနှစ်၊ မတ်လ(၃၁)ရက်နေ့ကုန်ဆုံးသောနှစ်ကတွက်
အစုရှင်များ ရပိုင်ခွင့်ပြောင်းလဲမှုစာရင်းရှင်းတမ်း

	ထုတ်ဝေပေးသွင်း ပြီးရင်းနှီးငွေ	ရှယ်ယာပရိယံ	ဥပဒေပြဋ္ဌာန်း အထွေထွေ ဆုံးသန့်ငွေ	အထွေထွေ လျာထားငွေ (ချေးငွေ)	အခြားရုံးပုံငွေ	အရေပေါက်စွ များအတွက် ဆုံးသန့်ရုံးပုံငွေ	အပြတ်ဝေစု လျာထားငွေ	အပြတ်မခွဲဝေ လက်ကျန်	(ကျပ်)	စုစုပေါင်း
- ၁.၄.၂၀၁၄ ခုနှစ်လက်ကျန်များ	၁၈၄,၂၀၈၀၀၀၀၀	ရခိုင်မြို့နယ်မြို့နယ်	၅၀၈၀၀၀၀၀၀	၂၀၀၀၀၀၀၀၀	၂၀၀၀၀၀၀၀၀	၁၉၇၀၀၀၀၀	၄၀၀၀၀၀၀၀၀၀	၄၀၀၀၀၀၀၀၀	၄၀၀၀၀၀၀၀၀	၄၀၀၀၀၀၀၀၀
နှစ်အတွင်းပြောင်းလဲမှုများ										
- အစုရှယ်ယာများထုတ်ဝေရောင်းချခြင်း	၁၇၀၀၀၀၀၀	-	-	-	-	-	-	-	-	-
- ရှယ်ယာပရိယံကြေးရရှိငွေ	-	၁၇၇၀၀၀၀၀၀	-	-	-	-	-	-	-	-
- သီးသန့်ငွေများလျာထားခြင်း	-	-	၁၆၇၀၀၀၀၀	၄၀၀၀၀၀၀၀	၄၀၀၀၀၀၀၀	-	-	-	-	-
- အပြတ်ဝေစုလျာထားခြင်း	-	-	-	-	-	-	-	-	-	-
- ပေးရန်ရှိအပြတ်ဝေစုစာရင်းသို့ပြောင်းရွှေ့ခြင်း	-	-	-	-	-	-	-	-	-	-
- စာရင်းညှိနှိုင်းချက်များ	-	-	-	-	-	-	-	-	-	-
- နှစ်အတွင်းအပြတ်လက်ကျန်	-	-	-	-	-	-	-	-	-	-
၃၁-၃-၂၀၁၅ ခုနှစ်လက်ကျန်များ	၁၈၄,၂၀၈,၀၀၀,၀၀၀	၄၁၇,၉၀၀,၀၀၀	၅၀,၈၀၀,၀၀၀	၂၄,၄၀၀,၀၀၀	၂၀၀,၀၀၀,၀၀၀	၁၉,၇၀၀,၀၀၀	၄၀၀,၀၀၀,၀၀၀	၄၀၀,၀၀၀,၀၀၀	၄၀၀,၀၀၀,၀၀၀	၄၀၀,၀၀၀,၀၀၀
နှစ်အတွင်းပြောင်းလဲမှုများ										
- အစုရှယ်ယာများထုတ်ဝေရောင်းချခြင်း	၃၈၂,၂၀၀,၀၀၀	-	-	-	-	-	-	-	-	-
- ရှယ်ယာပရိယံကြေးရရှိငွေ	-	၄၂၂,၀၀၀,၀၀၀	-	-	-	-	-	-	-	-
- သီးသန့်ငွေများလျာထားခြင်း	-	-	၁၆၀,၀၀၀,၀၀၀	၄၀၀,၀၀၀,၀၀၀	၄၀၀,၀၀၀,၀၀၀	-	-	-	-	-
- အပြတ်ဝေစုလျာထားခြင်း	-	-	-	-	-	-	-	-	-	-
- ပေးရန်ရှိအပြတ်ဝေစုစာရင်းသို့ပြောင်းရွှေ့ခြင်း	-	-	-	-	-	-	-	-	-	-
- စာရင်းညှိနှိုင်းချက်များ	-	-	-	-	-	-	-	-	-	-
- နှစ်အတွင်းအပြတ်လက်ကျန်	-	-	-	-	-	-	-	-	-	-
၃၁-၃-၂၀၁၆ ခုနှစ်လက်ကျန်များ	၂၄၆,၄၀၈,၀၀၀,၀၀၀	၉၁၉,၉၀၀,၀၀၀	၁၆၀,၀၀၀,၀၀၀	၂၄,၄၀၀,၀၀၀	၂၄၀,၀၀၀,၀၀၀	၁၉,၇၀၀,၀၀၀	၄၀၀,၀၀၀,၀၀၀	၄၀၀,၀၀၀,၀၀၀	၄၀၀,၀၀၀,၀၀၀	၄၀၀,၀၀၀,၀၀၀

ဘဏ္ဍာရေးစာရင်းများအတွက် စာရင်းမှတ်စုများကို ကြည့်ပါရန်။

ပထမပုဂ္ဂလိကဘဏ်လီမိတက်
၂၀၁၆ခုနှစ် မတ်လ(၃၁)ရက်နေ့ ကုန်ဆုံးသောနှစ်အတွက်
ငွေသားစီးဆင်းမှုရှင်းတမ်း

	(ကျပ်ထောင်ပေါင်း)	
	၂၀၁၆	၂၀၁၅
(က) လုပ်ငန်းဆောင်ရွက်ချက်များအရ ငွေသားစီးဆင်းမှုများ		
အတိုးရငွေနှင့်ကော်မရှင်ခရငွေ	၂၂၀,၂၄၄	၂၀၇,၆၀၉
အတိုးစရိတ်ပေးငွေ	(၁၁၆,၉၂၆)	(၉၄,၁၁၉)
ဝန်ထမ်းများနှင့်အခြားသူများသို့ပေးငွေများ	(၂၁၇,၆၄၃)	(၁၈၁,၂၃၃)
လုပ်ငန်းဆောင်ရွက်မှုရပိုင်ခွင့်များနှင့်ပေးရန်တာဝန်များ	၈၁၅၂၃	၉၅၁၂၆
ပြောင်းလဲမှုများမပါဝင်သောလုပ်ငန်းဆောင်ရွက်မှုအမြတ်		
လုပ်ငန်းဆောင်ရွက်မှုရပိုင်ခွင့်များပြောင်းလဲမှု		
ချေးငွေနှင့်စာရင်းပိုထုတ်ငွေတိုးလာခြင်း	(၂၁၉,၃၁၉)	(၂၀၈,၀၁၅)
ကြိုတင်ပေးငွေ၊ စပေါ်ငွေ၊ ရရန်ရှိငွေများ(တိုးလာခြင်း)၊ လျှော့သွားခြင်း	(၁၆၁၈၄)	၅၅၂၁၅
လုပ်ငန်းဆောင်ရွက်မှုပေးရန်တာဝန်များပြောင်းလဲမှု		
အပ်နှံငွေများတိုးလာခြင်း	၁၄၀,၂၂၆	၂၉၇,၉၁၃
အခြားပေးရန်တာဝန်များတိုးလာခြင်း/(လျှော့သွားခြင်း)	၁၂၆၃၈	(၂၉၆၂၀)
ဝင်ငွေခွန်မနှုတ်မီလုပ်ငန်းဆောင်ရွက်မှုအရအသားတင်ငွေသားစီးဝင်မှု	၁၅၉၃၆	၁၈၇,၄၈၅
ဝင်ငွေခွန်ပေးချေငွေ	(၂၁၃,၆၅၀)	(၂၁၉,၀၀၀)
လုပ်ငန်းဆောင်ရွက်မှုများအရအသားတင်ငွေသားစီးဝင်မှု	(၁၉၇,၁၃၉)	(၁၆၅,၅၈၇)
(ခ) ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်ချက်များအရ ငွေသားစီးဆင်းမှု		
အစိုးရငွေတိုက်စာချုပ်များ ဝယ်ယူမှု(-)/ပြန်လည်ရွေးချယ်မှု(+)	၇၆၁၀၀၀	၁၃၉,၂၀၀
အခြားရင်းနှီးမြှုပ်နှံမှုများ	(၂၀၁၂၀)	-
ပုံသေပိုင်ပစ္စည်းဝယ်ယူမှုများ	(၃၄၆၂၆)	(၄၀၁၃၃)
ပုံသေပိုင်ပစ္စည်းရောင်းရငွေ	၂၅၀၀	၅၀၀၀
ရင်းနှီးမြှုပ်နှံမှုများမှအသားတင်ငွေသားစီးထွက်မှု	၃၉၄၈၁၆	၉၉၅၈၇
(ဂ) ဘဏ္ဍာရေးဆိုင်ရာဆောင်ရွက်ချက်များအရ ငွေသားစီးဆင်းမှုများ		
အစုရှယ်ယာများထုတ်ဝေရောင်းချခြင်း	၂၆၅၅၀၉၀	၂၅၅၃၅၆၀
အစုရှယ်ယာများထုတ်ဝေရောင်းချခြင်းမှရရှိသောပရီမီယံကြေး	၃၅၇၈၉၇၀	၂၂၉၅၂၄၇
အမြတ်ဝေစုထုတ်ပေးငွေ	(၄၄၄၉၆၃၂)	(၃၉၃၂၁၄၂)
ရှယ်ယာဆုကြေးထုတ်ပေးငွေ	(၅၄၂)	(၉၂၀)
ချေးငွေရယူခြင်း/(ပြန်ဆပ်ခြင်း)	-	(၁၂၀၀၀၀၀၀)
ဘဏ္ဍာရေးဆိုင်ရာဆောင်ရွက်ချက်များအရအသားတင်ငွေသားစီးဝင်မှု	၁၇၈၂၈၆၆	(၁၁၀၈၄၂၅)
ငွေနှင့်ငွေသားညှိမျှသောကိရိယာများ အသားတင်တိုးလာမှု (က+ခ+ဂ)	၃၇၅၄၁၆၃	၆၄၆၅၆၂၇
နှစ်စရှိငွေနှင့်ဘဏ်လက်ကျန် (ဧပြီလ ၁ ရက်)	၂၆၂၉၄၃၉၈	၁၉၈၂၈၇၃
နှစ်ဆုံးရှိငွေနှင့်ဘဏ်လက်ကျန် (မတ်လ ၃၁ ရက်)	၃၀၀၄၈၇၆၁	၂၆၂၉၄၃၉၈
ဘဏ္ဍာရေးစာရင်းများအတွက် စာရင်းမှတ်စုများကို ကြည့်ပါရန်။		

ပထမပုဂ္ဂလိကဘဏ်လီမိတက်
၂၀၁၆ခုနှစ်၊ မတ်လ(၃၁)ရက် ကုန်ဆုံးသော နှစ်အတွက်
ဘဏ္ဍာရေးစာရင်းများအတွက် စာရင်းမှတ်စုများ

၁.၀ ကုမ္ပဏီဖွဲ့စည်းခြင်း

ပထမပုဂ္ဂလိကဘဏ်လီမိတက်ကို အစုရှယ်ယာများဖြင့် ပေးရန်တာဝန် ကန့်သတ်ထားသည့်အများနှင့် သက်ဆိုင်သော ကုမ္ပဏီအဖြစ် ၁၉၉၁ခုနှစ် စက်တင်ဘာလ(၉)နေ့စွဲပါ ကုမ္ပဏီမှတ်ပုံတင်လက်မှတ် အမှတ် ၂၂၃/၁၉၉၁-၁၉၉၂ ဖြင့် ဖွဲ့စည်းခဲ့ပါသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်အမှတ်-မဗဘ/ပိ-၁/(၅)၁၉၉၂ ကို ၂၅.၅.၉၂ နေ့စွဲဖြင့် ခွင့်ပြုခဲ့ပါသည်။

ရုံးချုပ်နှင့်ဘဏ်ခွဲ(၂၉)ခု ဖွင့်လှစ်၍ လုပ်ငန်းများဆောင်ရွက်ပြီး ဗဟိုဘဏ်၏ ခွင့်ပြုချက် ရရှိခဲ့ကြောင်း သိရပါသည်။

၂.၀ ထူးခြားအရေးပါသော စာရင်းရေးရာမူဝါဒများအကျဉ်းချုပ်

၂.၁ ဘဏ္ဍာရေးစာရင်းရှင်းတမ်းများရေးဆွဲသည့်အခြေခံမူများ

ဘဏ်၏ ဘဏ္ဍာရေးစာရင်းရှင်းတမ်းများကို သမိုင်းကြောင်းအရ ကုန်ကျစရိတ်အစဉ်အလာနှင့် မြန်မာ ဘဏ္ဍာရေးအစီရင်ခံခြင်းစံများ (Myanmar Financial Reporting Standards) အရ ရေးဆွဲထားပါသည်။ ဘဏ်၏စာရင်းများကို မြန်မာ “ကျပ်” ဖြင့် စာရင်းတင်ပြထားပါသည်။

၂.၂ နိုင်ငံခြားငွေစာရင်းသွင်းမှုများ

နိုင်ငံခြားငွေဖြင့်လုပ်ဆောင်မှုများအတွက် ဘဏ္ဍာရေးစာရင်းရှင်းတမ်းများကို ဘဏ်၏လက်တွေ့အသုံးပြု၍ စာရင်းတင်သည့်ငွေကြေးဖြစ်သော “ကျပ်” ဖြင့် တင်ပြထားပါသည်။ လုပ်ဆောင်မှုဖြစ်ပေါ်သည့် နေ့ရှိ နိုင်ငံခြားငွေလဲလှယ်နှုန်းများကို အသုံးပြု၍ မြန်မာကျပ်ငွေဖြင့် ဖော်ပြထားပါသည်။ နိုင်ငံခြားငွေလဲလှယ်မှုလုပ်ဆောင်ချက်များမှ ပေါ်ထွန်းလာသော အမြတ် (သို့) အရှုံးများကို ဝင်ငွေစာရင်းရှင်းတမ်းတွင် ပြသထားပါသည်။

၂.၃ ဝင်ငွေအဖြစ်သတ်မှတ်ခြင်း

သက်ဆိုင်ရာ အတိုးနှုန်းအလိုက် တွက်ချက်၍ အတိုးဝင်ငွေအနေဖြင့် ပြသထားပါသည်။ Fees and Commission ဝင်ငွေများအတွက် ဆောင်ရွက်မှုပြီးစီးမှုအပေါ်မူတည်၍ ဝင်ငွေအနေဖြင့် ပြသထားပြီး နိုင်ငံခြားငွေအမြတ်သည်လည်း နိုင်ငံခြားငွေရောင်းဝယ်ခြင်းမှ ပေါ်ထွက်လာခြင်း ဖြစ်ပါသည်။

၂.၄ ဝင်ငွေခွန်

အခွန်စရိတ်များအားလုံးသည် လက်ငင်းအခွန်စရိတ်များဖြစ်ပြီး ဝင်ငွေစာရင်းရှင်းတမ်းတွင် ဖော်ပြထားပါသည်။ လက်ငင်းအခွန်မှာသက်ဆိုင်ရာနှစ်အတွက် စည်းကြပ်မှုသက်ရောက်နိုင်သည့်ဝင်ငွေအပေါ် ခန့်မှန်း ထားသည့်သင့်ငွေ ဖြစ်ပါသည်။ ကျင့်သုံးသည့် အခွန်နှုန်းနှင့်အခွန်ဥပဒေများသည် လက်ကျန်ရှင်းတမ်းနေ့တွင် အကျိုးဝင်အာဏာသက်ရောက်ပါသည်။

၂.၅ ဘဏ်ရှိငွေနှင့်အခြားဘဏ်ရှိငွေများ

မိမိဘဏ်များရှိငွေနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံတော်ပိုင်ဘဏ်များနှင့် အခြားပုဂ္ဂလိကဘဏ်များရှိငွေများ ပါဝင်ပါသည်။

၂.၆ ပုံသေပိုင်ပစ္စည်းများ

ပုံသေပိုင်ပစ္စည်းများကို တန်ဖိုးရင်းမှ စုစုပေါင်းတန်ဖိုးလျော့နည်းမှုရှိပါက ပေါ်ပြထားပါသည်။ တန်ဖိုးလျော့မှုကို မြေယာမှလွဲ၍ ကျန်ပုံသေပိုင်ပစ္စည်း၏ အသုံးပြုနိုင်မှုသက်တမ်းအရ မူရင်းတန်ဖိုးပေါ် (Straight Line) နည်းဖြင့် တွက်ချက်ထားပါသည်။ တန်ဖိုးလျော့နည်းမှုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

အဆောက်အဦး	၁.၂၅%
ရုံးသုံးပရိဘောဂနှင့်တပ်ဆင်ပစ္စည်း	၅% ၆.၂၅%
ရုံးသုံးပစ္စည်း	၁၀% ၆.၂၅% ၁၂.၅၀%
ကွန်ပျူတာနှင့်တပ်ဆင်ပစ္စည်းများ	၂၀%
ရုံးသုံးကား	၁၂.၅%
ရုံးသုံးဆိုင်ကယ်	၁၂.၅%
ရုံးသုံးစက်ဘီး	၁၂.၅%

၂.၇ ရင်းနှီးမြှုပ်နှံမှုများ

အစိုးရငွေတိုက်စာချုပ်များနှင့် အခြားအဖွဲ့အစည်းများ၏ရှယ်ယာများဖြစ်ပြီး ဝယ်ယူကုန်ကျသော တန်ဖိုးရင်းဖြင့် ပေါ်ပြထားပါသည်။

၂.၈ ငွေရေးကြေးရေးဆိုင်ရာ ရပိုင်ခွင့်များနှင့် ပေးရန်တာဝန်များ

(၁) အမျိုးအစားခွဲခြားခြင်း

ငွေရေးကြေးရေးဆိုင်ရာ ရပိုင်ခွင့်များနှင့်ပေးရန်တာဝန်များကို အောက်ပါအတိုင်း အမျိုးအစား ခွဲခြားထားသည်။

*** ချေးငွေနှင့်ရရန်ရှိသူများ**

ငွေပေးချေမှုများကို ပုံသေသတ်မှတ်ထားခြင်းမရှိသည့်အဆင့်ဆင့်လွှဲပြောင်း၍ မရနိုင်သည့် ငွေကြေးဆိုင်ရာ ရပိုင်ခွင့်များကို ချေးငွေနှင့် ရရန်ရှိသူများအဖြစ် သတ်မှတ်ပါသည်။

*** သက်တမ်းစေ့ရောက်ချိန်ကိုင်ဆောင်ထားခြင်း**

ပုံသေသတ်မှတ်ချက်နှင့် ပုံသေသတ်မှတ်ချက်မရှိသော (Non-Derivative) ပုံသေငွေပေးချေမှု ပြုလုပ်ရသော ငွေကြေးဆိုင်ရာ ရပိုင်ခွင့်များကို ဘဏ်မှ သက်တမ်းစေ့ရောက်သည့်အချိန်ထိသာ ကိုင်ဆောင် ထားလိုခြင်းကို ဆိုလိုပါသည်။

*** ရောင်းချလိုသည့် ရည်ရွယ်ချက်ဖြင့် ကိုင်ဆောင်ထားခြင်း**

အခြားအမျိုးအစားတွင် သတ်မှတ်ခြင်းမရှိသည့် ငွေရေးကြေးရေး ရပိုင်ခွင့်များကို ဆိုလိုပါသည်။

(၂) တန်ဖိုးချင်ချိန်သတ်မှတ်ခြင်း

ငွေရေးကြေးရေးဆိုင်ရာ ရပိုင်ခွင့်များနှင့် ပေးရန်တာဝန်များယူခြင်း သို့မဟုတ် ထုတ်ဝေခြင်း တို့နှင့်ပတ်သက်၍ တိုက်ရိုက်ကုန်ကျခဲ့ရသည့် လုပ်ဆောင်စရိတ်များနှင့် သင့်တင့်မျှတသော တန်ဖိုးစုပေါင်း၍ကနဦး တန်ဖိုးသတ်မှတ်သည်။

(၃) စာရင်းရေးသွင်းခြင်းနှင့် စာရင်းရေးသွင်းချက်များကို ပယ်ဖျက်ခြင်း

ဘဏ်မှ ငွေရေးကြေးရေးဆိုင်ရာ ရပိုင်ခွင့်များနှင့်ပေးရန်တာဝန်များကို ပုံမှန်ဝယ်ယူရောင်းချ သော ငွေရေးကြေးရေး ရပိုင်ခွင့်များ အပါအဝင်ဆောင်ရွက်သောနေ့တွင် စာရင်းရေးသွင်းသည်။ ငွေရေးကြေးရေးဆိုင်ရာ စာချုပ်စာတမ်းများကို ယင်းတို့နှင့်ပတ်သက်သော ချုပ်ဆိုချက်အရ ငွေသားစီးဆင်းမှုလုပ်ကိုင်ခွင့် တာဝန်နှင့် ခံစားခွင့်များကို မည်မည်ရရ လွှဲပြောင်းခြင်း၊ ဖျက်သိမ်းခြင်း၊ သက်တမ်းကုန်ဆုံးခြင်းတို့ ပေါ်ပေါက်သည့်အခါ စာရင်းမှ ပယ်ဖျက်ပါသည်။

၃.၀ ဘဏ်ရှိငွေနှင့်အခြားဘဏ်များရှိငွေ

	ကျပ် ၂၀၁၆	ကျပ် ၂၀၁၅
ဘဏ်ရှိငွေ	၁၃,၄၄၄,၀၀၈,၁၁၄.၈၁	၁၅,၁၄၇,၃၀၃,၇၈၁.၄၂
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရှိငွေ	၅,၇၆၂,၃၀၆,၃၂၃.၈၀	၆,၂၄၄,၂၀၂,၀၈၇.၂၃
အခြားဘဏ်များရှိငွေ	၁၀,၈၄၂,၄၄၆,၅၉၈.၃၂	၄,၉၀၂,၈၉၂,၂၁၁.၃၃
စုစုပေါင်း	၃၀,၀၄၈,၇၆၁,၀၃၆.၉၃	၂၆,၂၉၄,၃၉၈,၀၇၉.၉၈

၄.၀ ချေးငွေများနှင့်စာရင်းပိုထုတ်ငွေများ

	ဦးရေ	ကျပ် ၂၀၁၆	ဦးရေ	ကျပ် ၂၀၁၅
ချေးငွေ (Loans)	၂၄၇	၁၄,၄၄၄,၃၇၀,၈၃၃.၃၉	၃၈၁	၁၄,၃၅၃,၄၁၃,၅၄၁.၂၆
စာရင်းပိုထုတ်ငွေ (Overdrafts)	၇၂၇	၁၂၈,၆၅၈,၆၃၂,၁၈၂.၇၃	၆၇၂	၁၀၆,၇၉၆,၃၉၄,၀၆၈.၂၄
စုစုပေါင်း	၉၇၄	၁၄၃,၁၀၃,၀၀၃,၀၁၆.၁၂	၁၀၅၃	၁၂၁,၁၄၉,၈၀၇,၆၀၉.၅၀

အာမခံအမျိုးအစား	ဦးရေ	ကျပ် ၂၀၁၆	ဦးရေ	ကျပ် ၂၀၁၅
-မြေနှင့်အဆောက်အဦး	၈၉၁	၁၄၂,၈၈၂,၆၃၂,၁၈၂.၇၃	၈၃၆	၁၂၀,၅၈၂,၃၉၄,၀၆၈.၂၄
-စာရင်းသေအပ်ငွေ	၃၅	၄၇,၂၀၀,၀၀၀.၀၀	၃၁	၃၅,၇၀၀,၀၀၀.၀၀
-ရွှေနှင့်ကျောက်မျက်ရတနာ	၈	၂၉,၉၀၀,၀၀၀.၀၀	၁၇	၄၄,၂၅၅,၀၀၀.၀၀
-အငှားဝယ်	၄၀	၁၄၃,၂၇၀,၈၃၃.၃၉	၁၆၉	၄၈၇,၄၅၈,၅၄၁.၂၆
စုစုပေါင်း	၉၇၄	၁၄၃,၁၀၃,၀၀၃,၀၁၆.၁၂	၁၀၅၃	၁၂၁,၁၄၉,၈၀၇,၆၀၉.၅၀

Ratios Analysis

	<u>2016</u>	<u>2015</u>
(က) <u>Total Loans to Total Deposits Ratios</u>	95%	88%
(ခ) <u>Total Loans to Shareholders' Equity</u>	275%	290%
(ဂ) <u>Total Loans to Deposits & Shareholders' Equity</u>	70%	68%
(ဃ) <u>Total Loans to Total Assets Ratios</u>	69%	65%

၅.၀ ကြိုတင်ပေးငွေများနှင့်ရရန်ရှိငွေများ

အသေးစိတ်မှာအောက်ပါအတိုင်းဖြစ်ပါသည်။

	<u>ကျပ်</u> <u>၂၀၁၆</u>	<u>ကျပ်</u> <u>၂၀၁၅</u>
အစိုးရငွေတိုက်စာချုပ်အပေါ်ရရန်ရှိအတိုး	၈၂၂,၃၇၆,၃၇၃.၆၅	၁၃၄,၁၄၃,၅၆၁.၆၅
ချေးငွေအပေါ်ရရန်ရှိအတိုး	၂၀၄,၂၁၈,၇၁၇.၀၀	၂၇၁,၂၂၆,၁၁၃.၅၂
ကြိုတင်ပေးဝင်ငွေခွန်	၂,၁၃၇,၃၀၆,၇၀၂.၀၀	၂,၁၉၀,၁၅၆,၉၇၇.၀၀
ကြိုတင်ပေးစရိတ်နှင့်စပေါ်ငွေများ	၂,၀၉၃,၄၇၇,၆၆၈.၈၁	၂၈၇,၂၇၄,၅၉၁.၇၂
Claimed Accounts	၁,၈၇၂,၆၈၅.၀၀	၁၂,၅၇၅,၁၅၂.၀၀
Inward remittance	၃၂၇,၄၆၃,၃၁၉.၆၃	၁၄၉,၄၂၇,၅၆၉.၂၀
စုစုပေါင်း	<u>၅,၅၈၆,၇၁၅,၄၆၆.၀၉</u>	<u>၃,၀၄၄,၈၀၃,၉၆၅.၀၉</u>

၆.၀ ရင်းနှီးမြှုပ်နှံငွေများ

	<u>ကျပ်</u> <u>၂၀၁၆</u>	<u>ကျပ်</u> <u>၂၀၁၅</u>
အစိုးရငွေတိုက်စာချုပ်များ	၂၃,၀၀၀,၀၀၀,၀၀၀.၀၀	၃၀,၆၁၀,၀၀၀,၀၀၀.၀၀
အခြားရင်းနှီးမြှုပ်နှံငွေ- အစုရှယ်ယာ	၂၀၂,၃၀၀,၀၀၀.၀၀	၁,၁၀၀,၀၀၀.၀၀
စုစုပေါင်း	<u>၂၃,၂၀၂,၃၀၀,၀၀၀.၀၀</u>	<u>၃၀,၆၁၁,၁၀၀,၀၀၀.၀၀</u>

၇.၀ ပုံသေပိုင်ပစ္စည်းများ

အသေးစိတ်ကိုနောက်ဆက်တွဲ(၁)တွင်ဖော်ပြထားပါသည်။

၈.၀ စုစုပေါင်းအပ်နှံငွေ

အသေးစိတ်မှာအောက်ပါအတိုင်းဖြစ်ပါသည်။

	<u>ကျပ်</u> <u>၂၀၁၆</u>	<u>ကျပ်</u> <u>၂၀၁၅</u>
(က) စာရင်းရှင်အပ်ငွေ	၁၀,၃၂၅,၄၈၅,၇၃၅.၁၉	၈,၂၈၆,၄၆၄,၆၄၇.၁၈
(ခ) ငွေစုဘဏ်အပ်ငွေ	၉၃,၀၆၂,၃၂၉,၇၈၆.၄၃	၈၄,၆၀၄,၀၉၈,၀၈၆.၉၂
(ဂ) အချိန်ပိုင်းအပ်ငွေ	၄၅,၇၂၂,၆၂၇,၁၄၅.၁၁	၄၂,၆၅၅,၄၅၇,၇၂၃.၅၇
(ဃ) ခေါ်ယူအပ်ငွေ	၁,၈၈၇,၇၄၅,၃၉၇.၉၉	၁,၄၂၉,၄၈၀,၆၃၁.၆၄
(င) Mobile Money	၇၂,၀၁၅,၅၁၅.၃၃	၁၀,၉၉၈,၀၀၃.၀၀
စုစုပေါင်း	<u>၁၅၁,၀၇၀,၂၀၃,၅၈၀.၀၅</u>	<u>၁၃၉,၉၈၆,၄၉၉,၀၉၂.၃၁</u>

၉.၀ အခြားပေးရန်တာဝန်များ

	ကျပ် ၂၀၁၆	ကျပ် ၂၀၁၅
Outward Remittance A/C	၄၀၂,၇၆၀,၁၅၇.၀၀	၅၂၉,၈၄၂,၅၈၄.၀၀
Bonus & Reward	၁၃၁,၁၂၃,၉၅၀.၀၀	၈၄,၂၂၂,၂၀၀.၀၀
Share purchased	၁၅,၂၅၀,၀၀၀.၀၀	၂,၀၅၇,၁၄၉,၀၀၀.၀၀
Interst on fixed deposits	၁,၀၄၆,၅၆၂,၉၄၈.၆၁	၉၅၈,၉၈၃,၈၂၁.၂၆
Banking Software Fee	-	၅၀,၂၅၆,၁၂၀.၀၀
Travelling charges	၃,၇၉၄,၁၈၃.၈၂	-
Insurance charges	-	၆၅၁,၄၃၉.၀၀
Repair & Maintenance	၃၆,၀၀၀.၀၀	၃၆,၀၀၀.၀၀
Phone & Electric Charges	၉,၁၅၃,၀၀၅.၄၀	၈,၀၅၃,၁၆၆.၂၀
Licence Fees	၃,၇၂၂,၅၅၀.၀၀	-
Audit Fees	၅,၂၅၀,၀၀၀.၀၀	၂,၆၂၅,၀၀၀.၀၀
Y.C.D.C Tax	၁၆၅,၀၀၀.၀၀	၁၅၉,၀၀၀.၀၀
Training Fees	-	၂၃၉,၁၅၆.၀၀
Doubtful Accrued Interest	၁၇,၂၄၅,၈၀၄.၈၉	၁၁,၁၁၂,၃၁၇.၀၀
Security Deposit	၁,၈၇၇,၁၀၀.၀၀	၁,၈၇၇,၁၀၀.၀၀
Surplus Cash	၂၁၀,၆၅၀.၀၀	၁၂၀,၆၅၀.၀၀
Advance Receipt	၁၄၁,၄၄၀.၀၀	၁၄၁,၄၄၀.၀၀
Unclaimed Deposit	၇၂၇,၆၀၉.၄၈	၄၄၅,၆၂၆.၀၆
Unclaimed Liability	၂,၇၇၆,၀၃၄.၃၃	၂,၂၂၂,၄၄၄.၆၀
Debit Note Issued	၁၂,၃၀၀,၀၀၀.၀၀	-
Computer Software Fee	၅၀၀,၃၁၄.၃၄	-
Provident Fund	၂,၆၃၈,၉၆၇.၇၀	၃,၁၂၁,၆၄၇.၆၂
Social Welfare	၃၇,၀၈၀.၀၀	၇၈,၆၈၀.၀၀
FE Adjustment	၁၂၃,၅၄၈,၈၇၅.၃၃	၂၀၈,၂၇၁,၆၁၆.၂၃
Western Union (remittance)	၂၂၃,၇၂၆,၅၇၄.၅၆	-
Bank charges	၂၈၉,၆၁၂.၀၀	-
Share Premium	၂၂,၈၇၅,၀၀၀.၀၀	-
Clearing charges	၃၀,၆၀၀.၀၀	-
စုစုပေါင်း	၂,၀၂၆,၇၄၃,၄၅၇.၄၆	၃,၉၁၉,၆၀၉,၀၀၇.၉၇

၁၀.၀ ထုတ်ဝေပေးသွင်းပြီး ရင်းနှီးငွေ

	ကျပ် ၂၀၁၆	ကျပ် ၂၀၁၅
ကျပ် ၁၀,၀၀၀ တန်ရှယ်ယာ ၂,၃၆၆,၁၉၄ စု	၂၃,၆၆၁,၉၄၀,၀၀၀	-
ကျပ် ၁၀,၀၀၀ တန်ရှယ်ယာ ၁,၉၉၃,၉၃၉ စု	-	၁၉,၉၃၉,၃၉၀,၀၀၀
စုစုပေါင်း	၂၃,၆၆၁,၉၄၀,၀၀၀	၁၉,၉၃၉,၃၉၀,၀၀၀

၁၁.၀ သီးသန့်ငွေရပုံငွေနှင့် အမြတ်လက်ကျန်များ

နှစ်အတွင်းပြောင်းလဲမှုများကို အစုရှင်များရပိုင်ခွင့်ပြောင်းလဲမှုစာရင်းရှင်းတမ်းတွင် အသေးစိတ်ဖော်ပြထားပါသည်။

၁၂.၀ စုစုပေါင်းအတိုးဝင်ငွေများ

အသေးစိတ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

	ကျပ် ၂၀၁၆	ကျပ် ၂၀၁၅
ချေးငွေများမှအတိုးရငွေ	၁၅,၇၂၁,၃၃၅,၂၀၀.၂၈	၁၄,၅၂၇,၆၇၉,၀၇၃.၈၉
ငွေတိုက်စာချုပ်အပေါ်အတိုးရငွေ	၃,၁၂၀,၉၅၉,၁၈၄.၁၄	၃,၂၃၅,၇၉၇,၆၄၃.၈၃
အပ်နှံငွေမှ အတိုးရငွေ (အခြားဘဏ်)	၁၃၈.၃၅	၄၈.၆၆
ရင်းနှီးမြှုပ်နှံမှုငွေပေါ်အတိုးရငွေ	၃၀၆,၃၆၃.၀၀	-
စုစုပေါင်း	၁၈,၈၄၂,၆၈၀,၈၈၅.၇၇	၁၇,၇၆၃,၄၇၆,၇၆၆.၃၈

၁၃.၀ စုစုပေါင်းအတိုးစရိတ်

စုစုပေါင်းအတိုးစရိတ်သည် စုစုပေါင်း အတိုးဝင်ငွေ၏ ၆၂% ခန့်ရှိပြီး ယခင်နှစ် ၂၀၁၄-၂၀၁၅ခုနှစ်တွင် ၅၇% ရှိကြောင်းတွေ့ရပါသည်။

၁၄.၀ အခြားလုပ်ဆောင်မှုဝင်ငွေများ

အသေးစိတ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

	၂၀၁၆ ကျပ်	၂၀၁၅ ကျပ်
ကော်မရှင်ရငွေ (Mobile)	၁,၁၈၅,၆၄၄.၂၅	-
ကော်မရှင်နှင့်ငွေလွှဲခရငွေ	၃၄၆,၁၁၃,၇၀၀.၂၃	၃၄၉,၃၈၂,၀၂၇.၀၃
ကော်မရှင်ခရငွေ (မီးအာမခံကြေး)	၅၂,၆၉၀,၀၅၇.၂၇	၆၈,၂၈၅,၄၁၁.၂၁
အခြားရငွေ (Other Transactions)	၁,၇၂၃,၁၃၅,၆၂၈.၉၆	၁,၆၀၅,၃၆၁,၅၁၁.၆၁
ကော်မရှင်ရငွေ (အငှားဝယ်)	၇,၀၁၃,၀၀၀.၀၀	-
အထွေထွေရငွေ	၄၃၈,၉၃၁,၇၆၂.၈၉	၄၇၆,၁၄၂,၈၆၃.၀၂
နိုင်ငံခြားငွေရောင်းဝယ်မှုအမြတ်	၁,၁၀၄,၅၈၁,၈၁၃.၀၇	၅၈၂,၆၆၁,၄၄၇.၂၃
Swift commissions (L.C)	၅၃၀,၄၅၁.၁၈	၆၁၁,၃၈၂.၄၀
Bill collection charges	၁၂၈,၈၅၆,၈၄၇.၅၀	၃၇၂,၀၂၀.၀၀
နိုင်ငံခြားငွေလဲလှယ်မှုအမြတ်/(အရှုံး)	(၁,၂၀၃,၄၁၄.၉၃)	(၇၃၃,၂၈၄.၅၁)
စုစုပေါင်း	၃,၈၀၁,၈၃၅,၄၉၀.၄၂	၃,၀၈၂,၀၈၂,၃၇၇.၉၉

၁၅.၀ ဝန်ထမ်းစရိတ်များ

အသေးစိတ်ကို နောက်ဆက်တွဲ(၂)တွင် ဖော်ပြထားပါသည်။ ဆုကြေးလျာထားငွေ ကျပ်သန်း ၁၂၄.၇၀အတွက် စီမံခန့်ခွဲမှုကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ အတည်ပြုထား ပါသည်။

၁၆.၀ အခြားလုပ်ဆောင်မှုစရိတ်များ

အသေးစိတ်ကို နောက်ဆက်တွဲ(၂)တွင် ဖော်ပြထားပါသည်။

၁၇.၀ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ အစီရင်ခံခြင်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ညွှန်ကြားချက်များ၊ အမိန့်ကြေညာစာများနှင့်အညီ သတ်မှတ်ထားသော စာရင်းများ၊ Statements များကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ အစီရင်ခံကြောင်း တွေ့ရပါသည်။

၁၈.၀ သရုပ်ခွဲဖြာသုံးသပ်ချက်နှင့် စာရင်းအချိုးအစားများ

ဘဏ္ဍာရေးစာရင်းများနှင့်အတူ အောက်ပါတို့ကို ပူးတွဲတင်ပြထားပါသည်။

- | | |
|--|-------------------|
| (က) လက်ကျန်ရှင်းတမ်းစာရင်းအချိုးများ (ငွေဖြစ်လွယ်မှုအတွက်) | - နောက်ဆက်တွဲ-(၃) |
| (ခ) ဝင်ငွေရှင်းတမ်းအချိုးများ | - နောက်ဆက်တွဲ-(၄) |
| (ဂ) သီးသန့်ငွေအခြေအနေပြရှင်းတမ်းနှင့်အချိုးများ (၃၁.၃.၂၀၁၆ နေ့ရှိ) | - နောက်ဆက်တွဲ-(၅) |

၁၉.၀ ဘဏ်နှင့်ဆက်နွယ်နေသော လူပုဂ္ဂိုလ်အဖွဲ့အစည်း

ဘဏ်သည် ဘဏ်နှင့်ပတ်သက်ဆက်နွယ်နေသော လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများသို့ ကာလအလိုက် သဘောတူညီချက်များဖြင့် ဘဏ်လုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။ နောက်ဆက်တွဲဇယား(၆)တွင်ဖော်ပြသော စာရင်းအရ (၃၁.၃.၂၀၁၆)နေ့ရှိ ဘဏ်နှင့်ဆက်နွယ်သူ (၆၀)ဦး ချေးငွေနှင့်စာရင်းပိုထုတ်ငွေ ကျပ် ၁၇,၈၈၄ သန်းကျော် ရှိပါသည်။

ဆက်နွယ်သောအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တို့နှင့်လုပ်ငန်းဆောင်ရွက်ရာတွင် အများပြည်သူတို့ရနိုင်သည်ထက် မပိုသောတန်းတူအခွင့်အရေးများ၊ သာမန်စီးပွားရေးဆိုင်ရာ စည်းကမ်းချက်တို့ဖြင့် ဆောင်ရွက်ပါသည်။

၂၀.၀ ဘဏ္ဍာရေးရှင်းတမ်းများကို အတည်ပြုခြင်း

၂၀၁၆ခုနှစ် ဧပြီလ(၃၀)ရက်နေ့တွင် ကျင်းပသော ဒါရိုက်တာအဖွဲ့အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ဘဏ္ဍာရေးရှင်းတမ်းများကို အတည်ပြုခဲ့ပါသည်။

ငယ်တစ်ယောက်အသံထွက်နေတာ

၂၀၁၆ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ရှိ လက်ကျန်ရှိသောနှံနှင့်ဆိုင်သောနေ့ကဆက်တွဲသောများ

၃.၀ ပုံသေပိုင်ပစ္စည်း (၁၄) တန်းအထိ

[illegible]

သက်သေခံလက်မှတ်

အထက်ဖော်ပြပါစီမံခန့်ခွဲမှုများကို ဆောင်ရွက်ရာတွင် အောက်ဖော်ပြပါအတိုင်း ဆောင်ရွက်ရမည်။

၁။ ပြည်သူ့

၁၉၅၆။ နှစ်စဉ် ၁၉၀၀။ ၂။ (၁) လ (၂) ရက်

၆၀
(၆၈၃၄၁၂၃၄၅)

.....
(လက်မှတ်ရေးထိုးရန်)

နောက်ဆက်တွဲ(၂)

ပထမဥပဒေလိက်ဘဏ်လီမိတက်
၂၀၁၆ခုနှစ်၊ ဇန်နဝါရီလ(၃၁)ရက် ကုန်ဆုံးသောနှစ်အတွက်
ဝင်ငွေစာရင်းရှင်းတမ်းနှင့်ဆိုင်သော နောက်ဆက်တွဲဇယားများ

<u>လုပ်ဆောင်မှုစရိတ်များ</u>	<u>ကျပ်</u> <u>၂၀၁၆</u>	<u>ကျပ်</u> <u>၂၀၁၅</u>
<u>ဝန်ထမ်းစရိတ်</u>		
လစာစရိတ်	၇၅၀,၇၃၅,၈၆၆.၄၉	၆၈၄,၇၅၄,၆၃၉.၇၂
ရှားပါးစရိတ်	၄၉၇,၅၀၁,၂၉၃.၈၄	၃၂၂,၁၅၁,၅၀၁.၀၈
အချိန်ပိုလုပ်ခ	၅၄,၄၀၅,၆၂၁.၀၀	၄၀,၄၈၆,၅၅၅.၃၀
ယူနီဖောင်းစရိတ်	၁၆,၀၆၉,၂၅၀.၆၇	၁၄,၈၂၁,၅၀၅.၆၆
ခရီးစရိတ်	၃၇,၆၇၈,၀၀၆.၀၃	၃၇,၄၂၄,၇၃၇.၅၀
Degree Allowance	၉၅,၄၄၄,၈၃၂.၈၇	၉၃,၅၆၆,၀၀၀.၀၀
Field Allowance	၂၆,၀၅၃,၃၈၅.၇၈	၂၅,၅၉၆,၂၃၆.၅၄
ဆုကြေးစရိတ်	၁၂,၄၇၀,၀၀၀.၀၀	၈,၀၀၀,၀၀၀.၀၀
အိုဇာစာရန်ပုံငွေနှင့်လူမှုသက်သာရန်ပုံငွေ	၅၁,၁၆၄,၀၀၁.၀၀	၄၇,၁၂၅,၅၅၈.၇၀
	<u>၁,၅၆၇,၈၅၂,၀၂၈.၆၈</u>	<u>၁,၂၆၁,၇၃၅,၇၃၄.၅၀</u>
<u>အခြားလုပ်ဆောင်မှုစရိတ်များ</u>	<u>ကျပ်</u>	<u>ကျပ်</u>
ခရီးစရိတ်နှင့်ချီးမြှင့်ငွေများ	၈၅,၆၃၄,၀၇၁.၀၇	၁၁၀,၁၄၃,၂၂၁.၄၉
ငှားရမ်းခ၊ ရေနှင့် လျှပ်စစ်ဓါတ်အားစရိတ်များ	၁၁,၂၁၄,၀၇၃.၀၀	၈၈,၇၂၀,၅၈၃.၀၀
ပြင်ဆင်ထိန်းသိမ်းစရိတ်များ	၂၈,၆၁၂,၁၁၁.၀၀	၂၄,၆၃၇,၀၉၀.၀၀
နှစ်ပါတ်လည်အစည်းအဝေးစရိတ်	၁၀,၁၄၅,၇၃၈.၀၀	၁၅,၀၉၆,၃၁၀.၀၀
အာမခံကြေး	၄,၄၉၃,၆၈၉.၂၈	၄,၂၃၃,၀၀၈.၃၀
အခွန်စရိတ်များ	၁၂,၈၇၇,၈၃၅.၄၀	၃,၀၃၁,၂၅၄.၄၀
ပုံနှိပ်ခနှင့် စာရေးကိရိယာ	၄၇,၅၁၀,၁၆၃.၅၇	၄၀,၉၆၆,၈၀၇.၄၄
ဆက်သွယ်ရေးစရိတ်	၉,၇၉၉,၂၂၃.၇၀	၈,၁၅၂,၇၇၁.၀၀
သယ်ယူပို့ဆောင်ရေးစရိတ်	၇၆,၈၈၅,၈၇၈.၀၅	၆၅,၁၄၁,၈၈၆.၉၉
ပိုင်ဆိုင်ပစ္စည်းပယ်ဖျက်မှု	၁,၃၈၆,၀၅၄.၆၉	၁,၂၃၀,၉၀၃.၉၂
တန်ဖိုးလျော့	၁၃,၈၇၉,၇၈၃.၂၉	၁၉,၈၁၃,၀၈၄.၇၅
အထွေထွေစရိတ်များ	၁၁,၁၂၂,၈၉၇.၉၅	၁၁,၆၃၉,၆၈၃.၁၃
ငွေတိုက်စာချုပ်လျော့ပေးငွေ	၁၉,၈၁၅,၄၄၉.၅၅	-
	<u>၇၄၇,၅၆၄,၆၇၄.၅၅</u>	<u>၇၄၉,၂၅၀,၇၆၈.၄၂</u>

FIRST PRIVATE BANK LIMITED
Analysis and Ratios Statement
Balance Sheet Ratios - (For Liquidity and Solvency Position)
As at March 31, 2016

	KYAT (Million)	PERCENTAGE (%)	
		2016	2015
<u>ASSETS</u>			
Cash & Cash Equivalents	53,251	25.67	30.76
Loans & Overdrafts	143,103	68.98	65.48
Advances and Other Receivable	5,699	2.75	1.66
Property & Other Fixed Assets	5,398	2.60	2.11
Total Assets	207,451	100	100
<u>EQUITY & LIABILITIES</u>			
Capital - Paid up	23,662	11.41	10.78
Premium	9,852	4.75	2.88
Reserves & Retained Earning	18,505	8.92	6.56
Total Deposits	151,070	72.82	74.04
Other Liabilities, etc.	4,362	2.10	5.74
Total Equity & Liabilities	207,451	100	100

FIRST PRIVATE BANK LIMITED INCOME STATEMENT-RATIOS YEAR ENDED 31 MARCH 2016				
	KYAT	KYAT	Percentage (%)	
	2016 (Million)	2015 (Million)	2016	2015
1.0 Total Operating Income			100.00	100.00
1.1 Interest Income				
Interest Income	18,843	17,763		
Less:				
Interest Expenses	(11,780)	(10,077)		
Net Interest Income	7,063	7,686	65.01	71.37
Add:				
1.2 Other Operating Income	3,802	3,083	34.99	28.63
Total Operating Income	10,865	10,769	100.00	100.00
2.0 Net Earnings per Share of K 10,000 each.	K. 2,984	K. 3363	30%	34%

နောက်ဆက်တွဲ (၅)

FIRST PRIVATE BANK LIMITED
STATEMENT OF CASH RESERVE POSITION & RATIOS
AS AT 31 MARCH 2016

		<u>2016</u>	<u>2015</u>
	<u>K (Million)</u>	<u>(%)</u>	<u>(%)</u>
1.0	Total Cash Balances to Total Deposits	30,049/151,070	20% 19%
2.0	Cash & Cash equivalent to Total Deposits (Cash Equivalent including securities investment)	53,250/151,070	35% 42%
3.0	Total Loans to Total Deposits	143,103/151,070	94.73% 88%
4.0	Total Loans to Shareholders' Equity	143,103/52,019	275% 290%
5.0	Total Loans to Deposit plus Shareholders' Equity	143,103/203,089	70% 68%
6.0	Total Deposits to Issued & Paid up Capital	151,070/23,662	6.38 times 6.87 times

နောက်ဆက်တွဲ

မတ်လ ၃၁ ရက်နေ့ ၂၀၁၅ ခုနှစ်တွင် ပြီးဆုံးသည့် ဘဏ္ဍာရေးနှစ်အတွက် စာရင်းစစ်ပြီး
ဘဏ္ဍာရေးရှင်းတမ်းများ

ပထမပုဂ္ဂလိကဘဏ်လီမိတက်

ဘဏ္ဍာရေးစာရင်းများ

- ၂၀၁၅ခုနှစ်၊ မတ်လ(၃၁)ရက်နေ့ရှိလက်ကျန်ရှင်းတမ်း
- အစုရှယ်ယာဝင်များအား “စာရင်းစစ်အစီရင်ခံစာ”
- ၂၀၁၅ခုနှစ်၊ မတ်လ(၃၁)ရက်နေ့ကုန်ဆုံးသောနှစ်အတွက်ဝင်ငွေစာရင်းရှင်းတမ်း
- အစုရှင်များ ရပိုင်ခွင့်ပြောင်းလဲမှုစာရင်းရှင်းတမ်း
- ငွေသားစီးဆင်းမှုဇယား
- ဘဏ္ဍာရေးစာရင်းများအတွက် စာရင်းမှတ်စုများ

စာရင်းကာလ


၂၀၁၅ခုနှစ်၊ မတ်လ(၃၁)ရက်နေ့ကုန်ဆုံးသောနှစ်အတွက်

ဦးလှထွန်းနှင့်အဖွဲ့လီမိတက်
လက်မှတ်ရပြည်သူ့စာရင်းကိုင်များနှင့်
ဘဏ္ဍာရေးအတိုင်ပင်ခံများ


ပထမပုဂ္ဂလိကဘဏ်လီမိတက်
၂၀၁၅ခုနှစ် မတ်လ(၃၁)ရက်နေ့ရှိ လက်ကျန်ရှင်းတမ်း

	မှတ်စု	၂၀၁၅	(ကျပ်) ၂၀၁၄
ရရှိငွေများ			
ဘဏ်မှီငွေ	၃	၁၅,၁၄၇,၃၀၃,၇၈၁	၁၀,၆၈၅,၈၄၇,၅၀၉
ပြန်ဟန်နိုင်ငံတော်ဗဟိုဘဏ်မှီငွေ	၄	၆,၂၄၄,၂၀၂,၈၀၇	၂,၈၃၁,၂၆၈,၇၆၆
အခြားဘဏ်များမှီငွေ	၅	၄,၉၀၂,၈၉၂,၂၁၁	၆,၃၁၂,၅၉၆,၂၉၅
ချေးငွေနှင့်စာရင်းပိုထုတ်ချေးငွေ	၆	၁၂,၁၁၄,၉၈၀,၇၆၁	၁၀,၀၃၃,၉၆၅,၂၃၈
ကြိုတင်ပေးငွေများနှင့် ရရန်ရှိငွေများ	၇	၃,၀၄၄,၈၀၃,၆၆၅	၃,၁၇၂,၈၄၄,၇၃၃
စတိုလက်ကျန်		၁၈,၆၈၄,၁၀၅	၂,၁၄၄,၀၉၄
ရင်းနှီးမြှုပ်နှံငွေများ	၈	၃,၀၆၁,၁၀၀,၀၀၀	၃,၂၀၀,၃၁၀,၀၀၀
ပုံသေပိုင်ပစ္စည်းများ	၉	၃,၈၉၇,၆၃၉,၆၇၁	၃,၈၈၁,၂၇၆,၉၈၀
အာမခံခြင်း/လက်မှတ်ရေးထိုးခြင်းနှင့်လက်ခံခြင်းများ		၅၀၁,၈၇၇,၁၀၀	၁၀၀၁,၈၇၇,၁၀၀
စုစုပေါင်းရရှိငွေများ		၁၈၅,၅၁၈,၃၁၇,၉၃၀	၁၆၀,၂၄၇,၆၆၆,၂၃၃
ဝေးရန်တာဝန်များ			
စုစုပေါင်းအပ်ငွေများ	၁၀	၁၃,၆၉၈,၆၄၉,၉၀၂	၁၀,၇၁၉,၇၃၆,၅၁၂
အခြားပေးရန်တာဝန်များ	၁၁	၃,၃၁၉,၆၀၉,၀၀၈	၁,၆၂၄,၅၅၉,၀၁၁
ငွေပေးအပ်နဲ့လွှာများ		၃,၉၈၉,၁၁၉	၄,၃၆၅,၉၂၄
ဝင်ငွေခွန်လွှာထားငွေ	၁၂	၂,၁၈၉,၃၅၀,၂၇၅	၂,၀၁၁,၅၃၁,၃၆၁
ဗဟိုဘဏ်မှချေးယူငွေ		-	၁,၂၀၀,၀၀၀,၀၀၀
မတောင်းခံသေးသောအမြတ်ဝေစု		၆၈,၂၁၇,၉၃၃	၃၅၆,၂၀၄
အာမခံခြင်း/လက်မှတ်ရေးထိုးခြင်းနှင့်လက်ခံခြင်းများ		၅၀၁,၈၇၇,၁၀၀	၁၀၀၁,၈၇၇,၁၀၀
စုစုပေါင်းဝေးရန်တာဝန်များ		၁၄၃,၇၀၅,၅၄၇,၃၈၇	၁၂၃,၈၈၃,၂၄၈,၉၂၂
အစုရှင်များရရှိငွေ			
ထုတ်ဝေပေးသွင်းပြီးရင်းနှီးငွေ	၁၃	၁,၉၉၃,၉၃၃,၀၀၀	၁,၈၄၂,၁၁၈,၀၀၀
မှတ်ယာပရီမီယံ		၅,၃၂၁,၉၅၀,၉၇၇	၃,၉၆၆,၆၆၁,၉၇၇
သီးသန့်ခွင့်၊ ရံပုံခွင့်နှင့် အခြေခံလက်ကျန်များ	၁၄		
ဥပဒေပြဌာန်းအထွေထွေသီးသန့်ငွေ		၈၇၂,၄၈၉,၁၈၇	၇၀၈,၁၆၂,၂၁၇
အထွေထွေလွှာထားငွေ (ချေးငွေ)		၂,၄၂၃,၀၀၄,၆၈၃	၂,၀၀၆,၈၉၄,၆၈၃
အရေးပေါ်ကိစ္စများအတွက် သီးသန့်ရံပုံငွေ		၂၀၀,၉၀၉,၆၇၂	၁၉၇,၃၂၅,၅၇၃
အခြားရံပုံငွေများ		၂,၈၈၁,၁၇၄,၈၅၅	၂,၃၈၁,၁၇၄,၈၅၅
အမြတ်ဝေစုလွှာထားငွေ		၄,၄၁၀,၀၀၀,၀၀၀	၄,၀၀၀,၀၀၀,၀၀၀
အမြတ်မခွဲဝေ လက်ကျန်		၅၀၃,၂၆၁,၂၄၄	၄၅၅,၇၄၂,၈၇၃
စုစုပေါင်းအစုရှင်များရရှိငွေ		၄,၁၈၁,၂၇၇,၁၁၄	၃,၆၈၄,၄၁၃,၁၆၇
စုစုပေါင်းအစုရှင်များရရှိငွေနှင့် ဝေးရန်တာဝန်များ		၁၈၅,၅၁၈,၃၁၇,၉၃၀	၁၆၀,၂၄၇,၆၆၆,၂၃၃

ဘဏ္ဍာရေးစာရင်းများအတွက် စာရင်းမှတ်စုများကို ကြည့်ပါရန်။


(အကြီးတန်းအထွေထွေမန်နေဂျာ)

(ဒါရိုက်တာ)
(ဥက္ကဋ္ဌ)


(ဒါရိုက်တာ)


(စာရင်းကိုင်ချုပ်)

(ဒါရိုက်တာ)

ပထမပုဂ္ဂလိကဘဏ်လီမိတက်
အစုရှယ်ယာဝင်များအား " စာရင်းစစ်အစီရင်ခံစာ "

ကျွန်တော်များအဖွဲ့သည် ပထမပုဂ္ဂလိကဘဏ်လီမိတက်၏ ဘဏ္ဍာရေးရှင်းတမ်းများဖြစ်သော ၂၀၁၅ခုနှစ်၊ မတ်လ(၃၁) ရက်နေ့ရှိ လက်ကျန်ရှင်းတမ်း၊ ၂၀၁၅ခုနှစ် မတ်လ(၃၁)ရက် ကုန်ဆုံးသောနှစ်အတွက် ဝင်ငွေစာရင်းရှင်းတမ်း၊ အစုရှင်များ ရပိုင်ခွင့်ပြောင်းလဲမှုရှင်းတမ်းနှင့် ငွေသားစီဆင်းမှုရှင်းတမ်းများအား စာရင်းစစ်ဆေးပြီးဖြစ်ပါသည်။

ယင်ဘဏ္ဍာရေးရှင်းတမ်းများမှန်ကန်မှုမှာ ဘဏ်စီမံအုပ်ချုပ်မှုအဖွဲ့၏ တာဝန်ဖြစ်ပါသည်။ ကျွန်တော်များအဖွဲ့၏တာဝန်မှာ စာရင်းစစ်ချက်များကို အခြေပြုလျက် ယင်ဘဏ္ဍာရေးရှင်းတမ်းများအပေါ် ထင်မြင်ယူဆချက်ပေးရန် ဖြစ်ပါသည်။

ကျွန်တော်များအဖွဲ့သည် မြန်မာနိုင်ငံစာရင်းစစ်စံများနှင့်အညီ စစ်ဆေးမှုများကို ဆောင်ရွက်ခဲ့ပါသည်။ ၎င်းစံများအရ ဘဏ်၏ ဘဏ္ဍာရေးရှင်းတမ်းများသည် အရေးပါသော မှားယွင်းပေါ်ပြမှုများ ကင်းရှင်းကြောင်း ကျိုးကြောင်းဆီလျော် သေချာမှု ရှိစေရန် ကျွန်တော်များအဖွဲ့အနေဖြင့် အစီအစဉ်ရေးဆွဲပြီးစစ်ဆေးဆောင်ရွက်ရန်လိုအပ်ပါသည်။ စာရင်းစစ်ဆေးရာ၌ ဘဏ္ဍာရေး ရှင်းတမ်းများတွင် ထုတ်ဖော်ပြသချက်များ (Disclosures) နှင့် ကုသင့်ငွေများ (Amounts) အတွက် အထောက်အထားများကို စစ်သပ်စစ်ဆေးခြင်းလည်းပါဝင်ပါသည်။ စစ်ဆေးမှုတွင် စီမံအုပ်ချုပ်မှုအဖွဲ့၏ ထုတ်ပြန်ချက်အပေါ်သော စာရင်းခန့်မှန်းချက်များ (Accounting Estimate)၊ ကျင့်သုံးနေသော စာရင်းကိုင်မှုဝိဒ္ယာများကို အကဲဖြတ်ခြင်းနှင့် ဘဏ္ဍာရေးရှင်းတမ်းများ တင်ပြမှုတို့ အပေါ် ခြုံငုံသုံးသပ် ခြင်းတို့အတွက်လည်း ပါဝင်ပါသည်။ ကျွန်တော်များအဖွဲ့၏စာရင်းစစ်ဆေးချက်များသည် စာရင်းစစ်ထင်မြင် ယူဆချက်အတွက် ကျိုးကြောင်းဆီလျော်သော အခြေခံမူများအား ဖော်ပြပေးသည်ဟု ယုံကြည်ပါသည်။

မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေ ပုဒ်မ ၁၄၅အရ ကျွန်တော်များ လိုအပ်သောသတင်းအချက်အလက်များနှင့် ရှင်းလင်း ချက်များအားလုံးတို့ကို လက်ခံရရှိခဲ့ကြောင်း အစီရင်ခံစာအုပ်ပါသည်။

ဘဏ်၏ဘဏ္ဍာရေးရှင်းတမ်းများသည် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပြဋ္ဌာန်းချက်များနှင့် မြန်မာဘဏ္ဍာရေး အစီရင်ခံခြင်းစံများနှင့်အညီ ၂၀၁၅ခုနှစ် မတ်လ(၃၁) ရက်နေ့ရှိ ဘဏ်၏ဘဏ္ဍာရေးအခြေအနေနှင့် ထိုနေ့ကုန်ဆုံးသောနှစ် အတွက် ဘဏ်၏ လုပ်ငန်းရလဒ်များကို မှန်ကန်လုံလောက်စွာ ဖော်ပြထားပါကြောင်း ကျွန်တော်များအဖွဲ့၏အချက်အလက် ရှင်းလင်းချက်များနှင့် ဘဏ်၏စာရင်း စာအုပ်များအရ ထင်မြင်ယူဆပါသည်။

ဥပဒေအရထားရှိရန် လိုအပ်သော စာအုပ်များနှင့်မှတ်တမ်းများကို မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေပုဒ်မ(၁၃၀)အရ ထားရှိပါသည်။

၁၉၉၀ မြန်မာနိုင်ငံငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေပုဒ်မ(၄၅)နှင့်အညီ ဘဏ်၏ဘဏ္ဍာရေးရှင်းတမ်းများသည် ဘဏ်၏ဘဏ္ဍာရေးအမှန်အခြေအနေကို လုံလောက်လျော်ကန်စွာပြသထားသည်ဟု ထင်မြင်ယူဆကြောင်းကိုလည်း အစီရင်ခံ အပ်ပါသည်။

ရန်ကုန်မြို့။
 ၂၀၁၅ ခုနှစ်၊ ဇွန်လ ()ရက်။




 (ဦးမောင်မောင်အောင်)
 လက်မှတ်ရပြည့်သူ့စာရင်းကိုင်
 ဦးလှထွန်းနှင့်အဖွဲ့လီမိတက်
 ၆၄(ဘီ)၊ ရွှေဂုံပလာဇာ၊
 ကိုယ်မင်းကိုယ်ချင်းလမ်း၊
 ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။


ပထမပုဂ္ဂလိကဘဏ်လီမိတက်
၂၀၁၅ခုနှစ် မတ်လ(၃၁)ရက် ကုန်ဆုံးသောနှစ်အတွက်
ဝင်ငွေစာရင်းရှင်းတမ်း

	မှတ်စု	၂၀၁၅	(ကျပ်) ၂၀၁၄
စုစုပေါင်းအတိုးဝင်ငွေ	၁၅	၁၇၇၆၃၄၇၆၇၆၆	၁၅၇၇၃၇၅၄၇၃၇
စုစုပေါင်းအတိုးစရိတ်	၁၆	(၁၀၀၇၇၁၉၁၅၆၂)	(၈၄၈၃၂၅၅၅၄၆)
အသားတင်အတိုးဝင်ငွေ		၇၆၈၆၂၈၅၂၀၄	၇၃၀၀၄၉၉၃၇၁
အခြားလုပ်ဆောင်မှုဝင်ငွေများ	၁၇	၃၀၈၂၀၈၂၃၇၈	၂၅၃၂၄၅၆၁၉၆
စုစုပေါင်းလုပ်ဆောင်မှုဝင်ငွေ		၁၀၇၆၈၃၆၇၅၈၂	၉၈၃၂၉၅၅၅၆၇


လုပ်ဆောင်မှုစရိတ်များ			
ဝန်ထမ်းစရိတ်များ	၁၈	(၁၂၆၁၇၁၅၇၁၅)	(၁၁၂၈၇၅၅၃၇၉)
အခြားလုပ်ဆောင်မှုစရိတ်များ	၁၉	(၇၄၉၂၅၀၇၆၈)	(၆၆၆၁၀၈၀၅၄)
စုစုပေါင်းလုပ်ဆောင်မှုစရိတ်များ		(၂၀၁၀၆၉၆၆၄၈၃)	(၁၇၉၄၈၃၃၄၄၃)
အသားတင်အမြတ် (အခွန်မနှုတ်မှီ)		၈၇၅၇၄၀၁၀၉၉	၈၀၃၇၅၈၂၁၂၄
ပုံသေပိုင်ပစ္စည်းရောင်းချရာမှအမြတ်		၄၈၉၉၉၉၉၉	၁၀၃၅၈၂၉၇
ဝင်ငွေခွန်လျာထားချက်		(၂၁၈၉၃၅၀၂၇၅)	(၂၀၁၀၅၃၁၃၆၁)
အသားတင်အမြတ်(အခွန်နှုတ်ပြီး)		၆၉၅၇၆၀၅၈၂၃	၆၀၃၇၈၀၉၀၆၀

သီးသန့်ခွင့် ရံပုံခွင့်နှင့်လျာထားခွင့်များ			
ဥပဒေပြဌာန်းအထွေထွေသီးသန့်ခွင့်		(၁၆၄၃၂၆၂၇၀၆)	(၁၅၉၉၄၅၂၆၇)
အထွေထွေလျာထားခွင့် (ချေးငွေ)		(၄၁၆၂၁၀၀၀၀)	(၄၇၁၃၉၀၀၀၀)
အရေးပေါ်ကိစ္စများအတွက် သီးသန့်ရံပုံခွင့်		(၃၅၇၇၈၁၁၇)	(၁၀၀၀၀၀၀၀)
အခြားရံပုံခွင့်စာရင်း		(၅၀၀၀၀၀၀၀)	(၄၀၀၀၀၀၀၀)
အမြတ်ဝေစုလျာထားချက်		(၄၄၁၀၀၀၀၀၀၀)	(၄၈၀၀၀၀၀၀၀၀)
အခြေခံလတ်ကျန်		၅၀၀၀၀၀၀၀	၈၁၆၆၇၉၅

ဘဏ္ဍာရေးစာရင်းများအတွက် စာရင်းမှတ်စုများကို ကြည့်ပါရန်။


 (အကြီးတန်းအထွေထွေမန်နေဂျာ)


 (စာရင်းကိုင်ချုပ်)


 (ဒါရိုက်တာ)
 (ဥက္ကဋ္ဌ)


 (ဒါရိုက်တာ)


 (ဒါရိုက်တာ)

ပထမပုဂ္ဂလိကဘဏ်လီမိတက်
၂၀၁၅ခုနှစ်၊ မတ်လ(၃၀)ရက်နေ့ကျန်ဆုံးသောနှစ်အတွက်
အစုရှင်များ ရပိုင်ခွင့်ပြောင်းလဲမှုစာရင်းရှင်းတမ်း

(ကျပ်)	ထုတ်ဝေပေးသွင်း ပြီးရင်းနှီးငွေ	ရှယ်ယာပရီမီယံ	ဥပဒေပြဋ္ဌာန်း အထွေထွေ သီးသန့်ငွေ	အထွေထွေ လျာထားငွေ (ချေးငွေ)	အခြားရုံးပုံငွေ	အရေးပေါ်ကိစ္စ များအတွက် သီးသန့်ရုံးပုံငွေ	အမြတ်ဝေရ လျာထားငွေ	အမြတ်မခွဲဝေ နံပါတ်ကျန်	စုစုပေါင်း
- ၁.၄-၂၀၁၃ နှစ်အတွင်းအစုရှင်များ နှစ်အတွင်းပြောင်းလဲမှုများ	၁၅၅၅၅၀၀၀၀၀၀	၁၆၅၄၄၅၀၀၀၀	၅၅၂၂၁၂၆၅၀	၁၅၃၆၅၅၅၀၀၀	၁၅၈၀၀၀၀၀၀	၁၀၀၀၀၀၀၀	၁၀၀၀၀၀၀၀၀၀	၄၅၃၆၅၅၀၀၀	၁၀၀၀၀၀၀၀၀၀၀
- အစုရှယ်ယာများထုတ်ဝေရောင်းချခြင်း	၂၈၆၀၈၀၀၀၀	-	-	-	-	-	-	-	-
- ရှယ်ယာပရီမီယံကြေးရရှိငွေ	-	၂၂၂၃၁၆၅၀၀၀	-	-	-	-	-	-	-
- သီးသန့်ငွေများလျာထားခြင်း	-	-	၁၅၀၀၀၀၀၀၀	၄၅၀၀၀၀၀၀	၁၀၀၀၀၀၀၀	၁၀၀၀၀၀၀၀	-	-	-
- အမြတ်ဝေရလျာထားခြင်း	-	-	-	-	-	-	-	-	-
- ပေးရန်ရှိအမြတ်ဝေရစာရင်းသို့ပြောင်းရွှေ့ခြင်း	-	-	-	-	-	-	-	-	-
- စာရင်းညှိနှိုင်းချက်များ	-	-	-	-	-	-	-	-	-
- နှစ်အတွင်းအမြတ်လက်ကျန်	-	-	-	-	-	-	-	-	-
၃၁-၃-၂၀၁၄ နှစ်အတွက်လက်ကျန်များ	၁၈၄၂၈၀၀၀၀၀	၃၆၆၅၄၅၀၀၀	၆၀၀၀၀၀၀၀	၂၀၀၀၀၀၀၀၀	၂၈၀၀၀၀၀၀	၁၀၀၀၀၀၀၀	၁၀၀၀၀၀၀၀၀၀	၃၆၆၅၄၅၀၀၀	၁၀၀၀၀၀၀၀၀၀
နှစ်အတွင်းပြောင်းလဲမှုများ									
- အစုရှယ်ယာများထုတ်ဝေရောင်းချခြင်း	၁၅၀၀၀၀၀၀	-	-	-	-	-	-	-	-
- ရှယ်ယာပရီမီယံကြေးရရှိငွေ	-	၁၅၀၀၀၀၀၀၀	-	-	-	-	-	-	-
- သီးသန့်ငွေများလျာထားခြင်း	-	-	၁၅၀၀၀၀၀၀	၄၅၀၀၀၀၀၀	၁၀၀၀၀၀၀၀	၁၀၀၀၀၀၀၀	-	-	-
- အမြတ်ဝေရလျာထားခြင်း	-	-	-	-	-	-	-	-	-
- ပေးရန်ရှိအမြတ်ဝေရစာရင်းသို့ပြောင်းရွှေ့ခြင်း	-	-	-	-	-	-	-	-	-
- စာရင်းညှိနှိုင်းချက်များ	-	-	-	-	-	-	-	-	-
- နှစ်အတွင်းအမြတ်လက်ကျန်	-	-	-	-	-	-	-	-	-
၃၁-၃-၂၀၁၄ နှစ်အတွက်လက်ကျန်များ	၃၆၆၅၄၅၀၀၀	၃၆၆၅၄၅၀၀၀	၆၀၀၀၀၀၀၀	၂၀၀၀၀၀၀၀၀	၂၈၀၀၀၀၀၀	၁၀၀၀၀၀၀၀	၁၀၀၀၀၀၀၀၀၀	၃၆၆၅၄၅၀၀၀	၁၀၀၀၀၀၀၀၀၀

ပထမဗဟိုလုံခြုံရေးကော်မရှင်
၂၀၁၅ခုနှစ် မတ်လ(၃၁)ရက်နေ့ ကုန်ဆုံးသောနှစ်အတွက်
ငွေသားစီးဆင်းမှုရှင်းတမ်း

		(ကျပ်ထောင်ပေါင်း)	
		၂၀၁၅	၂၀၁၄
(က)	<u>လုပ်ငန်းဆောင်ရွက်ချက်များအရ ငွေသားစီးဆင်းမှုများ</u>		
	အတိုးရငွေနှင့်ကော်မရှင်ခရုငွေ	၂၀၇၈၆၀၉၂	၁၈၃၅၂၀၁၂
	အတိုးစရိတ်ပေးငွေ	(၉၄၆၁၄၉၁)	(၈၃၈၆၅၁၇)
	ဝန်ထမ်းများနှင့်အခြားသူများသို့ပေးငွေများ	(၁၈၁၂၃၃၉)	(၁၆၇၃၈၈၁)
	လုပ်ငန်းဆောင်ရွက်မှုရရှိပိုင်ခွင့်များနှင့်ပေးရန်တာဝန်များ	၉၅၁၂၅၆၂	၈၂၉၁၆၁၄
	ပြောင်းလဲမှုများမပါဝင်သေးသောလုပ်ငန်းဆောင်ရွက်မှုအမြတ်		
	လုပ်ငန်းဆောင်ရွက်မှုရရှိပိုင်ခွင့်များပြောင်းလဲမှု		
	ချေးငွေနှင့်စာရင်းပိုထုတ်ငွေတိုးလာခြင်း	(၂၀၈၀၁၁၅၅)	(၂၃၅၀၉၄၈)
	ကြိုတင်ပေးငွေ၊ စပေါ်ငွေ၊ ရရန်ရှိငွေများ(တိုးလာခြင်း)၊ လျှော့သွားခြင်း	၅၅၂၁၅၄	(၂၀၁၄၈၃)
	လုပ်ငန်းဆောင်ရွက်မှုပေးရန်တာဝန်များပြောင်းလဲမှု		
	အပ်နှံငွေများတိုးလာခြင်း	၂၅၇၈၃၁၃၄	၁၅၈၂၇၄၂၀
	အခြားပေးရန်တာဝန်များတိုးလာခြင်း/(လျှော့သွားခြင်း)	(၂၉၉၆၂၀)	၂၆၃၁၅၅
	ဝင်ငွေခွန်မနုတ်မှီလုပ်ငန်းဆောင်ရွက်မှုအရအသားတင်ငွေသားစီးဝင်မှု	၁၈၇၄၄၀၇၅	၆၇၂၂၈၈
	ဝင်ငွေခွန်ပေးချေငွေ	(၂၁၉၁၀၀၀)	(၂၀၀၃၀၀၀)
	လုပ်ငန်းဆောင်ရွက်မှုများအရအသားတင်ငွေသားစီးဝင်မှု	၁၆၅၅၄၀၇၅	(၁၃၃၀၇၁၂)
(ခ)	<u>ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်ချက်များအရ ငွေသားစီးဆင်းမှု</u>		
	အစိုးရငွေတိုက်စာချုပ်များ ဝယ်ယူမှု	၁၃၉၂၀၀၀	၇၀၀၀၀၀၀
	အမြတ်ဝေစုရရှိခြင်း	-	၂၀၀
	ပုံသေပိုင်ပစ္စည်းဝယ်ယူမှုများ	(၄၀၁၁၉၃)	(၉၆၅၃၂၈)
	ပုံသေပိုင်ပစ္စည်းရောင်းရငွေ	၅၀၀၀	၁၀၃၅၈
	ရင်းနှီးမြှုပ်နှံမှုများမှအသားတင်ငွေသားစီးထွက်မှု	၉၉၅၈၀၇	၆၀၄၅၂၃၀
(ဂ)	<u>ဘဏ္ဍာရေးဆိုင်ရာဆောင်ရွက်ချက်များအရ ငွေသားစီးဆင်းမှုများ</u>		
	အစုရှယ်ယာများထုတ်ဝေရောင်းချခြင်း	၂၅၅၃၅၆၀	၂၇၈၂၆၀၀
	အစုရှယ်ယာများထုတ်ဝေရောင်းချခြင်းမှရရှိသောပရီမီယံကြေး	၂၂၉၅၂၄၇	၂၂၂၅၂၆၆
	အမြတ်ဝေစုထုတ်ပေးငွေ	(၃၇၃၂၁၄၂)	(၃၀၀၁၇၈၁)
	ရှယ်ယာဆုကြေးထုတ်ပေးငွေ	(၉၂၀)	(၁၇၂၀)
	ချေးငွေရယူခြင်း/(ပြန်ဆပ်ခြင်း)	(၁၂၀၀၀၀၀၀)	၁၅၀၀၀၀၀
	ဘဏ္ဍာရေးဆိုင်ရာဆောင်ရွက်ချက်များအရအသားတင်ငွေသားစီးဝင်မှု	(၁၁၀၈၄၂၅၅)	၃၅၀၄၃၇၅
	ငွေနှင့်ငွေသားညှိမှုသောကိရိယာများ အသားတင်တိုးလာမှု (က+ခ+ဂ)	၆၄၆၅၆၂၇	၈၂၀၈၈၉၃
	နှစ်စရှိငွေနှင့်ဘဏ်လက်ကျန် (ဧပြီလ ၁ ရက်)	၁၉၈၂၈၇၃	၁၁၆၀၉၈၇၃
	နှစ်ဆုံးရှိငွေနှင့်ဘဏ်လက်ကျန် (မတ်လ ၃၁ ရက်)	၂၆၂၉၄၃၉၈	၁၉၈၂၈၇၃
	ဘဏ္ဍာရေးစာရင်းများအတွက် စာရင်းမှတ်စုများကို ကြည့်ပါရန်။		

ပထမဗဟိုလုံခြုံရေးကော်မရှင်
၂၀၁၅ခုနှစ် မတ်လ(၃၁)ရက်နေ့ ကုန်ဆုံးသောနှစ်အတွက်
ငွေသားစီးဆင်းမှုရှင်းတမ်း

		(ကျပ်ထောင်ပေါင်း)	
		၂၀၁၅	၂၀၁၄
(က)	<u>လုပ်ငန်းဆောင်ရွက်ချက်များအရ ငွေသားစီးဆင်းမှုများ</u>		
	အတိုးရငွေနှင့်ကော်မရှင်ခရုငွေ	၂၀၇၈၆၀၉၂	၁၈၃၅၂၀၁၂
	အတိုးစရိတ်ပေးငွေ	(၉၄၆၁၃၁)	(၈၃၈၆၅၁၇)
	ဝန်ထမ်းများနှင့်အခြားသူများသို့ပေးငွေများ	(၁၈၁၂၃၃၉)	(၁၆၇၃၈၈၁)
	လုပ်ငန်းဆောင်ရွက်မှုရရှိပိုင်ခွင့်များနှင့်ပေးရန်တာဝန်များ	၉၅၁၂၅၆၂	၈၂၃၁၆၁၄
	ပြောင်းလဲမှုများမပါဝင်သေးသောလုပ်ငန်းဆောင်ရွက်မှုအမြတ်		
	လုပ်ငန်းဆောင်ရွက်မှုရရှိပိုင်ခွင့်များပြောင်းလဲမှု		
	ချေးငွေနှင့်စာရင်းပိုထုတ်ငွေတိုးလာခြင်း	(၂၀၈၀၁၁၅၅)	(၂၃၅၀၉၄၈)
	ကြိုတင်ပေးငွေ၊ စပေါ်ငွေ၊ ရရန်ရှိငွေများ(တိုးလာခြင်း)၊ လျှော့သွားခြင်း	၅၅၂၁၅၄	(၂၀၁၄၈၃)
	လုပ်ငန်းဆောင်ရွက်မှုပေးရန်တာဝန်များပြောင်းလဲမှု		
	အပ်နှံငွေများတိုးလာခြင်း	၂၅၇၈၃၁၃၄	၁၅၈၂၇၄၂၀
	အခြားပေးရန်တာဝန်များတိုးလာခြင်း/(လျှော့သွားခြင်း)	(၂၉၉၆၂၀)	၂၆၃၁၅၅
	ဝင်ငွေခွန်မနုတ်မှီလုပ်ငန်းဆောင်ရွက်မှုအရအသားတင်ငွေသားစီးဝင်မှု	၁၈၇၄၄၀၇၅	၆၇၂၂၈၈
	ဝင်ငွေခွန်ပေးချေငွေ	(၂၁၉၁၀၀၀)	(၂၀၀၃၀၀၀)
	လုပ်ငန်းဆောင်ရွက်မှုများအရအသားတင်ငွေသားစီးဝင်မှု	၁၆၅၅၄၀၇၅	(၁၃၃၀၇၁၂)
(ခ)	<u>ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်ချက်များအရ ငွေသားစီးဆင်းမှု</u>		
	အစိုးရငွေတိုက်စာချုပ်များ ဝယ်ယူမှု	၁၃၉၂၀၀၀	၇၀၀၀၀၀၀
	အမြတ်ဝေစုရရှိခြင်း	-	၂၀၀
	ပုံသေပိုင်ပစ္စည်းဝယ်ယူမှုများ	(၄၀၁၁၉၃)	(၉၆၅၃၂၈)
	ပုံသေပိုင်ပစ္စည်းရောင်းရငွေ	၅၀၀၀	၁၀၃၅၈
	ရင်းနှီးမြှုပ်နှံမှုများမှအသားတင်ငွေသားစီးထွက်မှု	၉၉၅၈၀၇	၆၀၄၅၂၃၀
(ဂ)	<u>ဘဏ္ဍာရေးဆိုင်ရာဆောင်ရွက်ချက်များအရ ငွေသားစီးဆင်းမှုများ</u>		
	အစုရှယ်ယာများထုတ်ဝေရောင်းချခြင်း	၂၅၅၃၅၆၀	၂၇၈၂၆၀၀
	အစုရှယ်ယာများထုတ်ဝေရောင်းချခြင်းမှရရှိသောပရီမီယံကြေး	၂၂၉၅၂၄၇	၂၂၂၅၂၆၆
	အမြတ်ဝေစုထုတ်ပေးငွေ	(၃၇၃၂၁၄၂)	(၃၀၀၁၇၈၁)
	ရှယ်ယာဆုကြေးထုတ်ပေးငွေ	(၉၂၀)	(၁၇၂၀)
	ချေးငွေရယူခြင်း/(ပြန်ဆပ်ခြင်း)	(၁၂၀၀၀၀၀၀)	၁၅၀၀၀၀၀
	ဘဏ္ဍာရေးဆိုင်ရာဆောင်ရွက်ချက်များအရအသားတင်ငွေသားစီးဝင်မှု	(၁၁၀၈၄၂၅၅)	၃၅၀၄၃၇၅
	ငွေနှင့်ငွေသားညီမျှသောကိရိယာများ အသားတင်တိုးလာမှု (က+ခ+ဂ)	၆၄၆၅၆၂၇	၈၂၀၈၈၉၃
	နှစ်စရှိငွေနှင့်ဘဏ်လက်ကျန် (ဧပြီလ ၁ ရက်)	၁၉၈၂၈၇၃၁	၁၁၆၀၉၈၇၈
	နှစ်ဆုံးရှိငွေနှင့်ဘဏ်လက်ကျန် (မတ်လ ၃၁ ရက်)	၂၆၂၉၄၃၉၈	၁၉၈၂၈၇၃၁
	ဘဏ္ဍာရေးစာရင်းများအတွက် စာရင်းမှတ်စုများကို ကြည့်ပါရန်။		

ပထမပုဂ္ဂလိကဘဏ်လီမိတက်
၂၀၁၅ခုနှစ်၊ မတ်လ(၃၁)ရက် ကုန်ဆုံးသော နှစ်အတွက်
ဘဏ္ဍာရေးစာရင်းများအတွက် စာရင်းမှတ်စုများ

၁.၀ ကုမ္ပဏီဖွဲ့စည်းခြင်း

ပထမပုဂ္ဂလိကဘဏ်လီမိတက်ကို အစုရှယ်ယာများဖြင့် ပေးရန်တာဝန် ကန်သတ်ထားသည့်အများနှင့် သက်ဆိုင်သော ကုမ္ပဏီအဖြစ် ၁၉၉၁ခုနှစ် စက်တင်ဘာလ(၉)နေ့စွဲပါ ကုမ္ပဏီမှတ်ပုံတင်လက်မှတ် အမှတ် ၂၂၃/၁၉၉၁-၁၉၉၂ ဖြင့် ဖွဲ့စည်းခဲ့ပါသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်အမှတ်-မဗာ/ပီ-၁/(၅)၁၉၉၂ ကို ၂၅.၅.၉၂ နေ့စွဲဖြင့် ခွင့်ပြုခဲ့ပါသည်။

ရုံးချုပ်နှင့်ဘဏ်ခွဲ(၂၄)ခု ဖွင့်လှစ်၍ လုပ်ငန်းများဆောင်ရွက်ပြီး ဗဟိုဘဏ်၏ ခွင့်ပြုချက် ရရှိခဲ့ကြောင်း သိရပါသည်။

၂.၀ အရာရောက်စာရင်းရေးရာမူဝါဒများအကျဉ်းချုပ်

၂.၁ ဘဏ္ဍာရေးစာရင်းရှင်းတမ်းများရေးဆွဲသည့်အခြေခံမူများ

ဘဏ်၏ ဘဏ္ဍာရေးစာရင်းရှင်းတမ်းများကို သမိုင်းကြောင်းအရ ကုန်ကျစရိတ်အစဉ်အလာနှင့် မြန်မာ ဘဏ္ဍာရေးအစီရင်ခံခြင်းစံများ (Myanmar Financial Reporting Standards) အရ ရေးဆွဲထားပါသည်။ ဘဏ်၏စာရင်းများကို မြန်မာ “ကျပ်” ဖြင့် စာရင်းတင်ပြထားပါသည်။

၂.၂ နိုင်ငံခြားငွေစာရင်းသွင်းမှုများ

နိုင်ငံခြားငွေဖြင့်လုပ်ဆောင်မှုများအတွက် ဘဏ္ဍာရေးစာရင်းရှင်းတမ်းများကို ဘဏ်၏လက်တွေ့အသုံးပြု၍ စာရင်းတင်သည့်ငွေကြေးဖြစ်သော “ကျပ်” ဖြင့် တင်ပြထားပါသည်။ ဖြစ်ပေါ်သည့်နေ့ရှိ နိုင်ငံခြားငွေ လဲလှယ်နှုန်းများကို အသုံးပြု၍ မြန်မာကျပ်ငွေဖြင့် ဖော်ပြထားပါသည်။ နိုင်ငံခြားငွေလဲလှယ်မှုလုပ်ဆောင် ချက်များမှ ပေါ်ထွန်းလာသော အမြတ် (သို့) အရှုံး များကို ဝင်ငွေစာရင်းရှင်းတမ်းတွင် ပြသထားပါသည်။

၂.၃ ဝင်ငွေအဖြစ်သတ်မှတ်ခြင်း

သက်ဆိုင်ရာ အတိုးနှုန်းအလိုက် တွက်ချက်၍ အတိုးဝင်ငွေအနေဖြင့် ပြသထားပါသည်။ Fees and Commission ဝင်ငွေများအတွက် ဆောင်ရွက်မှုပြီးစီးမှုအပေါ်မူတည်၍ ဝင်ငွေအနေဖြင့် ပြသထားပြီး နိုင်ငံခြားငွေအမြတ်သည်လည်း နိုင်ငံခြားငွေရောင်းဝယ်ခြင်းမှ ပေါ်ထွက်လာခြင်း ဖြစ်ပါသည်။

၂.၄ ကုမ္ပဏီဆိုင်ရာဝင်ငွေခွန်

အခွန်စရိတ်များအားလုံးသည် လက်ငင်းအခွန်စရိတ်များဖြစ်ပြီး ဝင်ငွေစာရင်းရှင်းတမ်းတွင် ဖော်ပြထားပါသည်။ လက်ငင်းအခွန်မှာသက်ဆိုင်ရာနှစ်အတွက် စည်းကြပ်မှုသက်ရောက်နိုင်သည့်ဝင်ငွေအပေါ် ခန့်မှန်း ထားသည့်သင့်ငွေ ဖြစ်ပါသည်။ ကျင့်သုံးသည့် အခွန်နှုန်းနှင့်အခွန်ဥပဒေများသည် လက်ကျန်ရှင်းတမ်းနေ့တွင် အကျိုးဝင်အာဏာသက်ရောက်ပါသည်။

၂.၅ ပုံသေပိုင်ပစ္စည်းများ

ပုံသေပိုင်ပစ္စည်းများကို တန်ဖိုးရင်းမှ စုစုပေါင်းတန်ဖိုးလျော့နည်းမှု ဖော်ပြထားပါသည်။ တန်ဖိုးလျော့မှုကို မြေယာမှလွဲ၍ ကျန်ပုံသေပိုင်ပစ္စည်း၏ အသုံးပြုနိုင်မှုသက်တမ်းအရ မူရင်းတန်ဖိုးပေါ် (Straight Line) နည်းဖြင့် တွက်ချက်ထားပါသည်။ တန်ဖိုးလျော့နည်းမှုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

အဆောက်အဦး	၁.၅% ၂.၅%
ရုံးသုံးပရိဘောဂနှင့်တပ်ဆင်ပစ္စည်း	၅% ၁၀%
ရုံးသုံးပစ္စည်း	၁၀% ၂၀%
ကွန်ပျူတာနှင့်တပ်ဆင်ပစ္စည်းများ	၂၀%
ရုံးသုံးကား	၁၂.၅%
ရုံးသုံးဆိုင်ကယ်	၁၂.၅%
ရုံးသုံးစက်ဘီး	၁၂.၅%

၂.၆ ရင်းနှီးမြှုပ်နှံမှုများ

အစိုးရငွေတိုက်စာချုပ်များနှင့် အခြားအဖွဲ့အစည်းများ၏ရှယ်ယာများဖြစ်ပြီး ဝယ်ယူကုန်ကျသော တန်ဖိုးရင်းဖြင့် ဖော်ပြထားပါသည်။

၂.၇ ငွေရေးကြေးရေးဆိုင်ရာ ရပိုင်ခွင့်များနှင့် ပေးရန်တာဝန်များ

- (၁) အမျိုးအစားခွဲခြားခြင်း
ငွေရေးကြေးရေးဆိုင်ရာ ရပိုင်ခွင့်များနှင့်ပေးရန်တာဝန်များကို အောက်ပါအတိုင်း အမျိုးအစား ခွဲခြားထားသည်။
- * ချေးငွေနှင့်ရရန်ရှိသူများ
ငွေပေးချေမှုများကို ပုံသေသတ်မှတ်ထားခြင်းမရှိသည့်အဆင့်ဆင့်လွှဲပြောင်း၍ မရနိုင်သည့် ငွေကြေးဆိုင်ရာ ရပိုင်ခွင့်များကို ချေးငွေနှင့် ရရန်ပိုင်ခွင့်အဖြစ် သတ်မှတ်သည်။
- * သက်တမ်းစေ့ရောက်ချိန်ကိုင်ဆောင်ထားခြင်း
ပုံသေသတ်မှတ်ချက်နှင့် ပုံသေသတ်မှတ်ချက်မရှိသော (Non-Derivative) ပုံသေငွေပေးချေမှု ပြုလုပ်ရသော ငွေကြေးဆိုင်ရာ ရပိုင်ခွင့်များကို ဘဏ်မှ သက်တမ်းစေ့ရောက်သည့်အချိန်ထိသာ ကိုင်ဆောင် ထားလိုခြင်းကို ဆိုလိုသည်။
- * ရောင်းချလိုသည့်ရည်ရွယ်ချက်ဖြင့် ကိုင်ဆောင်ထားခြင်း
အခြားအမျိုးအစားတွင် သတ်မှတ်ခြင်းမရှိသည့် ငွေရေးကြေးရေး ရပိုင်ခွင့်များကို ဆိုလိုသည်။

(၂) တန်ဖိုးချင်ချိန်သတ်မှတ်ခြင်း

ငွေရေးကြေးရေးဆိုင်ရာ ရပိုင်ခွင့်များနှင့် ပေးရန်တာဝန်များရယူခြင်း သို့မဟုတ် ထုတ်ဝေခြင်း တို့နှင့်ပတ်သက်၍ တိုက်ရိုက်ကုန်ကျခဲ့ရသည့် လုပ်ဆောင်စရိတ်များနှင့် သင့်တင့်မျှတသော တန်ဖိုးစုပေါင်း၍ ကနဦးတန်ဖိုးသတ်မှတ်သည်။

(၃) စာရင်းရေးသွင်းခြင်းနှင့် စာရင်းရေးသွင်းချက်များကို ပယ်ဖျက်ခြင်း

ဘဏ်မှ ငွေရေးကြေးရေးဆိုင်ရာ ရပိုင်ခွင့်များနှင့်ပေးရန်တာဝန်များကို ပုံမှန်ဝယ်ယူရောင်းချ သော ငွေရေးကြေးရေး ရပိုင်ခွင့်များ အပါအဝင်ဆောင်ရွက်သောနေ့တွင် စာရင်းရေးသွင်းသည်။ ငွေရေးကြေးရေးဆိုင်ရာ စာချုပ်စာတမ်းများကို ယင်းတို့နှင့်ပတ်သက်သော ချုပ်ဆိုချက်အရ ငွေသားစီးဆင်းမှုလုပ်ကိုင်ခွင့် တာဝန်နှင့် ခံစားခွင့်များကို မည်မည်ရရ လွှဲပြောင်းခြင်း၊ ဖျက်သိမ်းခြင်း၊ သက်တမ်းကုန်ဆုံးခြင်းတို့ ပေါ်ပေါက်သည့်အခါ စာရင်းမှ ပယ်ဖျက်မည်။

၃.၀ ဘဏ်ရှိငွေလက်ကျန်

အသေးစိတ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

	ကျပ် ၂၀၁၅	ကျပ် ၂၀၁၄
ရန်ကုန်(ရုံးချုပ်)	၃,၈၀၇,၉၁၂,၈၁၂.၀၂	၂,၆၄၀,၁၅၅,၆၁၄.၀၅
နေပြည်တော်	၁၁၁,၇၆၅,၈၉၃.၆၉	၁၂၀,၃၄၁,၁၆၂.၁၂
ဘဏ်ခွဲများ	၁၁,၂၂၇,၆၂၅,၀၇၅.၇၁	၇,၉၂၅,၃၅၀,၇၃၂.၄၉
စုစုပေါင်း	၁၅,၁၄၇,၃၀၃,၇၈၁.၄၂	၁၀,၆၈၅,၈၄၇,၅၀၈.၆၆

၄.၀ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရှိငွေ

အသေးစိတ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

	ကျပ် ၂၀၁၅	ကျပ် ၂၀၁၄
ရန်ကုန်(ရုံးချုပ်)	၅,၃၈၇,၂၂၂,၅၇၁.၆၁	၃၂၃,၉၈၁,၅၅၄.၈၆
- နိုင်ငံခြားငွေ	၂၀၆,၅၈၆,၁၈၅.၀၀	၂,၂၁၈,၃၁၇,၂၇၆.၀၀
မန္တလေး(ရုံးခွဲ)	၅၀,၅၂၀,၂၉၉.၀၀	၂၃,၀၁၁,၄၂၄.၀၈
ဘုရင့်နောင်(ရုံးခွဲ)	-	၂၄၉,၁၀၂,၃၈၈.၅၄
သိမ်ကြီးဈေး(ရုံးခွဲ)	-	၆၁,၁၀၀.၅၀
နေပြည်တော်ဘဏ်ခွဲ	၅၉၉,၈၇၃,၀၃၁.၆၂	၁၅,၈၅၃,၀၃၁.၆၂
စုစုပေါင်း	၆,၂၄၄,၂၀၂,၀၈၇.၂၃	၂,၈၃၀,၃၂၆,၇၇၅.၆၀

၅.၀ အခြားဘဏ်များရှိငွေ

အသေးစိတ်မှာအောက်ပါအတိုင်းဖြစ်ပါသည်။

	ကျပ် ၂၀၁၅	ကျပ် ၂၀၁၄
(၁) မြန်မာ့စီးပွားရေးဘဏ်	၉၂၆,၈၉၄,၃၇၉.၅၁	၁၆၇,၀၀၀,၈၀၅.၁၆
(၂) မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်	၁,၀၃၃,၁၃၇,၃၅၂.၀၀	၁၃၆,၈၇၅,၉၅၉.၆၄
(၃) မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်	၇၆,၉၇၅.၃၆	၇၆,၉၇၅.၃၆
(၄) နိုင်ငံခြားဘဏ်များရှိငွေ	၂,၃၅၅,၀၅၄,၉၃၄.၄၀	၅,၀၈၁,၇၀၀,၄၃၇.၀၃
(၅) မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (FC)	၄၃၈,၀၂၇,၄၀၀.၆၂	၆၈၅,၁၅၈,၃၆၉.၇၄
(၆) ပြည်တွင်းဘဏ်များရှိငွေ	၁၄၉,၇၀၁,၁၆၉.၄၄	၂၄၁,၇၈၃,၇၄၇.၈၆
စုစုပေါင်း	၄,၉၀၂,၈၉၂,၂၁၁.၃၃	၆,၃၁၂,၅၉၆,၂၉၄.၇၉

၆.၀ ချေးငွေများနှင့်စာရင်းပိုထုတ်ငွေများ

	ဦးရေ	ကျပ် ၂၀၁၅	ဦးရေ	ကျပ် ၂၀၁၄
ချေးငွေ (Loans)	၃၈၁	၁၄,၃၅၃,၄၁၃,၅၄၁.၂၆	၆၅၅	၁၄,၀၀၅,၆၉၇,၂၃၇.၀၅
စာရင်းပိုထုတ်ငွေ (Overdrafts)	၆၇၂	၁၀၆,၇၉၆,၃၉၄,၀၆၈.၂၄	၆၀၄	၈၆,၃၃၃,၉၅၅,၁၀၃.၀၆
စုစုပေါင်း	၁၀၅၃	၁၂၁,၁၄၉,၈၀၇,၆၀၉.၅၀	၁၂၅၉	၁၀၀,၃၃၉,၆၅၂,၃၃၈.၁၁

အာမခံအမျိုးအစား	ဦးရေ	ကျပ် ၂၀၁၅	ဦးရေ	ကျပ် ၂၀၁၄
-မြေနှင့်အဆောက်အအုံ	၈၃၆	၁၂၀,၅၈၂,၃၉၄,၀၆၈.၂၄	၇၇၆	၉၇,၄၃၁,၄၅၅,၁၀၃.၀၆
-စာရင်းသေအပ်ငွေ	၃၁	၃၅,၇၀၀,၀၀၀.၀၀	၄၉	၄၃,၉၀၀,၀၀၀.၀၀
-ရွှေနှင့်ကျောက်မျက်ရတနာ	၁၇	၄၄,၂၅၅,၀၀၀.၀၀	၄၆	၁၆၇,၉၆၁,၀၀၀.၀၀
-Hire Purchase	၁၆၉	၄၈၇,၄၅၈,၅၄၁.၂၆	၃၈၈	၂,၆၉၆,၃၃၆,၂၃၅.၀၅
စုစုပေါင်း	၁၀၅၃	၁၂၁,၁၄၉,၈၀၇,၆၀၉.၅၀	၁၂၅၉	၁၀၀,၃၃၉,၆၅၂,၃၃၈.၁၁

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ပေးပို့သော အစီရင်ခံစာအရ ၃၁.၃.၂၀၁၅နေ့တွင် အတိုး/အရင်းပေးဆပ်ရန် ပျက်ကွက် သူ တစ်ဦးရှိကြောင်းသိရှိပြီး ၎င်းအား ဘဏ်မှ တရားစွဲဆိုထားကြောင်း သိရှိပါသည်။

၆.၁ Ratios Analysis

	2015	2014
(က) <u>Total Loans to Total Deposits Ratios</u>	88%	94%
(ခ) <u>Total Loans to Shareholders' Equity</u>	290%	276%
(ဂ) <u>Total Loans to Deposits & Shareholders' Equity</u>	68%	70%
(ဃ) <u>Total Loans to Total Assets Ratios</u>	65%	63%

၇.၀ ကြိုတင်ပေးငွေများနှင့်ရရန်ရှိငွေများ

အသေးစိတ်မှာအောက်ပါအတိုင်းဖြစ်ပါသည်။

	<u>ကျပ်</u> <u>၂၀၁၅</u>	<u>ကျပ်</u> <u>၂၀၁၄</u>
အစိုးရငွေတိုက်စာချုပ်အပေါ်ရရန်ရှိအတိုး	၁၃၄,၁၄၃,၅၆၁.၆၅	၁၄၉,၇၃၂,၃၈၃.၅၅
ချေးငွေအပေါ်ရရန်ရှိအတိုး	၂၇၁,၂၂၆,၁၁၃.၅၂	၁၉၅,၄၃၆,၁၀၇.၀၀
ကြိုတင်ပေးဝင်ငွေခွန်	၂,၁၉၀,၁၅၆,၉၇၇.၀၀	၂,၀၁၃,၁၆၉,၈၆၇.၀၀
ကြိုတင်ပေးစရိတ်နှင့်စပေါ်ငွေများ	၂၈၇,၂၇၄,၅၉၁.၇၂	၁၀၀,၆၃၇,၂၃၉.၅၂
Claimed Accounts	၁၂,၅၇၅,၁၅၂.၀၀	၈,၂၉၃,၄၅၆.၀၀
Inward remittance	၁၄၉,၄၂၇,၅၆၉.၂၀	၇၀၅,၅၇၅,၃၁၉.၅၈
စုစုပေါင်း	<u>၃,၀၄၄,၈၀၃,၉၆၅.၀၉</u>	<u>၃,၁၇၂,၈၄၄,၃၇၂.၆၅</u>

၈.၀ ရင်းနှီးမြှုပ်နှံငွေများ

	<u>ကျပ်</u> <u>၂၀၁၅</u>	<u>ကျပ်</u> <u>၂၀၁၄</u>
အစိုးရငွေတိုက်စာချုပ်များ	၃၀,၆၁၀,၀၀၀,၀၀၀.၀၀	၃၂,၀၀၂,၀၀၀,၀၀၀.၀၀
အခြားရင်းနှီးမြှုပ်နှံငွေ	၁,၁၀၀,၀၀၀.၀၀	၁,၁၀၀,၀၀၀.၀၀
စုစုပေါင်း	<u>၃၀,၆၁၁,၁၀၀,၀၀၀.၀၀</u>	<u>၃၂,၀၀၃,၁၀၀,၀၀၀.၀၀</u>

၉.၀ ပုံသေပိုင်ပစ္စည်းများ

အသေးစိတ်ကိုနောက်ဆက်တွဲ(၁)တွင်ဖော်ပြထားပါသည်။

၁၀.၀ စုစုပေါင်းအပ်နှံငွေ

အသေးစိတ်မှာအောက်ပါအတိုင်းဖြစ်ပါသည်။

	<u>ကျပ်</u> <u>၂၀၁၅</u>	<u>ကျပ်</u> <u>၂၀၁၄</u>
(က) စာရင်းရှင်အပ်ငွေ	၈,၂၈၆,၄၆၄,၆၄၇.၁၈	၇,၇၄၂,၁၉၆,၃၃၃.၄၀
(ခ) ငွေစုဘဏ်အပ်ငွေ	၈၄,၆၀၄,၀၉၈,၀၈၆.၉၂	၈၃,၉၂၀,၉၇၅,၃၁၃.၈၂
(ဂ) အချိန်ပိုင်းအပ်ငွေ	၄၂,၆၅၅,၄၅၇,၇၂၃.၅၇	၁၅,၅၃၄,၁၉၃,၅၀၄.၇၃
(ဃ) Call Deposit	၁,၄၂၉,၄၈၀,၆၃၁.၆၄	-
(င) Mobile Money	၁၀,၉၉၈,၀၀၃.၀၀	-
စုစုပေါင်း	<u>၁၃၉,၉၇၃,၀၄၆,၀၇၂.၃၁</u>	<u>၁၀၇,၁၉၇,၃၆၅,၁၅၁.၉၅</u>

၁၁.၀ အခြားပေးရန်တာဝန်များ

အဓိကအားဖြင့် အောက်ပါတို့ ပါဝင်ကြောင်း တွေ့ရပါသည်။

	ကျပ် ၂၀၁၅	ကျပ် ၂၀၁၄
Outward Remittance A/C	၅၂၉,၈၄၂,၅၈၄.၀၀	၆၄၄,၇၆၁,၉၅၅.၀၀
Bonus & Reward	၈၄,၂၂၂,၂၀၀.၀၀	၁၀၉,၂၇၇,၂၀၀.၀၀
Share purchased	၂,၀၅၇,၁၄၉,၀၀၀.၀၀	၈၇,၀၄၈,၀၀၀.၀၀
Interst on fixed deposits	၉၅၈,၉၈၃,၈၂၁.၂၆	၂၈၀,၇၉၁,၇၁၂.၈၄
Banking Software Fee	၅၀,၂၅၆,၁၂၀.၀၀	၁၀၄,၂၅၀,၀၀၀.၀၀
Travelling charges	-	၂၀,၀၀၀,၀၀၀.၀၀
Insurance charges	၆၅၁,၄၃၉.၀၀	-
Repair & Maintenance	၃၆,၀၀၀.၀၀	-
Phone & Electric Charges	၈,၀၅၃,၁၆၆.၂၀	၇,၄၁၄,၁၄၀.၀၀
Interest on Borrowing from CBM	-	၆၂,၁၉၁,၇၈၀.၈၂
Licence Fees	-	၅၇၇,၄၇၀.၀၀
Audit Fees	၂,၆၂၅,၀၀၀.၀၀	၁,၈၉၀,၀၀၀.၀၀
Y.C.D.C Tax	၁၅၉,၀၀၀.၀၀	၁၂၅,၀၀၀.၀၀
Training Fees	၂၃၉,၁၅၆.၀၀	-
Doubtful Accrued Interest	၁၁,၁၁၂,၃၁၇.၀၀	၇,၂၁၂,၃၂၁.၀၀
Security Deposit	၁,၈၇၇,၁၀၀.၀၀	၁,၈၇၇,၁၀၀.၀၀
Surplus Cash	၁၂၀,၆၅၀.၀၀	၃၄၀,၇၅၀.၀၀
Advance Receipt	၁၄၁,၄၄၀.၀၀	၁၄၁,၄၄၀.၀၀
Unclaimed Deposit	၄၄၅,၆၂၆.၀၆	၃၄၃,၂၀၂.၁၁
Unclaimed Liability	၂,၂၂၂,၄၄၄.၆၀	၃,၁၅၅,၆၂၆.၈၀
Debit Note Issued	-	၂၀,၀၀၀,၀၀၀.၀၀
Rent	-	၁၅,၀၀၀.၀၀
Staff Income-tax	-	၇၇,၇၅၃.၀၀
Provident Fund	၃,၁၂၁,၆၄၇.၆၂	၁,၂၆၄,၈၈၃.၈၈
Social Welfare	၇၈,၆၈၀.၀၀	၁၀,၂၃၀.၀၀
TFB & KBZ remittance	-	၁,၃၆၈,၀၀၀.၀၀
FE Adjustment	၂၀၈,၂၇၁,၆၁၆.၂၃	၉၀,၅၈၉,၄၀၀.၆၀
Western Union (remittance)	-	၁၇၉,၁၃၆,၉၃၄.၇၃
Compensations	-	၃,၄၀၀,၀၀၀.၀၀
Sale of old building at Hpa-an	-	၂,၂၀၀,၀၀၀.၀၀
စုစုပေါင်း:	၃,၉၁၉,၆၀၉,၀၀၇.၉၇	၁,၆၂၉,၄၅၉,၉၀၀.၇၈

၁၂.၀ ဝင်ငွေခွန်လျာထားငွေ

	ကျပ် ၂၀၁၅	ကျပ် ၂၀၁၄
၂၀၁၃-၂၀၁၄ ဝင်ငွေခွန်အတွက်လျာထား	-	၂,၀၁၀,၅၃၁,၃၆၀.၆၃
၂၀၁၄-၂၀၁၅ ဝင်ငွေခွန်အတွက်လျာထား	၂,၁၈၉,၃၅၀,၂၇၄.၇၉	-
စုစုပေါင်း	၂,၁၈၉,၃၅၀,၂၇၄.၇၉	၂,၀၁၀,၅၃၁,၃၆၀.၆၃

၁၃.၀ ထုတ်ဝေပေးသွင်းပြီး ရင်းနှီးငွေ

	ကျပ် ၂၀၁၅	ကျပ် ၂၀၁၄
ကျပ် ၁၀,၀၀၀ တန်ရှယ်ယာ ၁,၈၄၂,၀၁၈ စု	-	၁၈,၄၂၀,၁၈၀,၀၀၀.၀၀
ကျပ် ၁၀,၀၀၀ တန် ရှယ်ယာ ၁,၉၉၃,၉၃၉ စု	၁၉,၉၃၉,၃၉၀,၀၀၀.၀၀	-
စုစုပေါင်း	၁၉,၉၃၉,၃၉၀,၀၀၀.၀၀	၁၈,၄၂၀,၁၈၀,၀၀၀.၀၀

၁၄.၀ သီးသန့်ငွေရပုံငွေနှင့် အမြတ်လက်ကျန်များ

နှစ်အတွင်းပြောင်းလဲမှုများကို အစုရှင်များရပိုင်ခွင့်ပြောင်းလဲမှုစာရင်းရှင်းတမ်းတွင် အသေးစိတ်ဖော်ပြထားပါသည်။

၁၅.၀ စုစုပေါင်းအတိုးဝင်ငွေများ

အသေးစိတ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

	ကျပ် ၂၀၁၅	ကျပ် ၂၀၁၄
ချေးငွေများမှအတိုးရငွေ	၁၄,၅၂၇,၆၇၉,၀၇၃.၈၉	၁၁,၉၆၃,၉၉၈,၅၇၁.၄၂
ငွေတိုက်စာချုပ်အပေါ်အတိုးရငွေ	၃,၂၃၅,၇၉၇,၆၄၃.၈၃	၃,၈၁၉,၇၅၆,၃၀၁.၄၄
အပ်နှံငွေမှ အတိုးရငွေ (အခြားဘဏ်)	၄၈.၆၆	၄၃.၈၉
စုစုပေါင်း	၁၇,၇၆၃,၄၇၆,၇၆၆.၃၈	၁၅,၇၈၃,၇၅၄,၉၁၆.၇၅

၁၆.၀ စုစုပေါင်းအတိုးစရိတ်

စုစုပေါင်းအတိုးစရိတ်သည် စုစုပေါင်း အတိုးဝင်ငွေ၏ ၅၇% ခန့်ရှိပြီး ယခင်နှစ် ၂၀၁၃-၂၀၁၄ ခုနှစ် က ၅၄% ရှိကြောင်း တွေ့ရပါသည်။

၁၇.၀ အခြားလုပ်ဆောင်မှုဝင်ငွေများ

အသေးစိတ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

	၂၀၁၅ ကျပ်	၂၀၁၄ ကျပ်
ကော်မရှင်နှင့်ငွေလွှဲခရငွေ	၃၄၉,၃၈၂,၀၂၇.၀၃	၄၉၈,၄၀၁,၉၂၂.၉၅
ကော်မရှင်ခရငွေ (မီးအာမခံကြေး)	၆၈,၂၈၅,၄၁၁.၂၁	၉၁,၇၁၃,၂၂၇.၅၁
အခြားရငွေ (Other Transactions)	၁,၆၀၅,၃၆၁,၅၁၁.၆၁	၁,၂၃၆,၂၅၅,၈၈၆.၂၇
ဆောင်ရွက်ခရငွေ (Commitment Fee)	-	၁၂၄,၉၉၅,၂၂၃.၈၈
အထွေထွေရငွေ	၄၇၆,၁၄၂,၈၆၃.၀၂	၃၅၉,၄၀၈,၀၂၄.၈၅
Exchange on FE	၅၈၂,၆၆၁,၄၄၇.၂၃	၂၂၀,၃၆၇,၇၄၄.၇၇
Swift & commissions (L.C)	၆၁၁,၃၈၂.၄၀	၁,၂၁၆,၀၉၅.၃၂
Bill collection charges	၃၇၂,၀၂၀.၀၀	၉၂၂,၁၉၀.၀၀
Foreign Exg: Loss	(၇၃၄,၂၈၄.၅၁)	(၈၂၄,၁၁၉.၅၁)
စုစုပေါင်း	၃,၀၈၂,၀၈၂,၃၇၇.၉၉	၂,၅၃၂,၄၅၆,၁၉၆.၀၄

၁၈.၀ ဝန်ထမ်းစရိတ်များ

အသေးစိတ်ကို နောက်ဆက်တွဲ(၂)တွင် ဖော်ပြထားပါသည်။ ဆုကြေးလျှာထားငွေ ကျပ်သန်း ၈၀ အတွက် စီမံခန့်ခွဲမှုအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ အတည်ပြုထားပါသည်။

၁၉.၀ အခြားလုပ်ဆောင်မှုစရိတ်များ

အသေးစိတ်ကို နောက်ဆက်တွဲ(၂)တွင် ဖော်ပြထားပါသည်။

၂၀.၀ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ အစီရင်ခံခြင်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ညွှန်ကြားချက်များ၊ အမိန့်ကြေညာစာများနှင့်အညီ သတ်မှတ်ထားသော စာရင်းများ၊ Statements များကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ အစီရင်ခံကြောင်း တွေ့ရပါသည်။

၂၁.၀ သရုပ်ခွဲဖြာသုံးသပ်ချက်နှင့် စာရင်းအချိုးအစားများ

ဘဏ္ဍာရေးစာရင်းများနှင့်အတူ အောက်ပါတို့ကို ပူးတွဲတင်ပြထားပါသည်။

- (က) လက်ကျန်ရှင်းတမ်းစာရင်းအချိုးများ (ငွေဖြစ်လွယ်မှုအတွက်) - နောက်ဆက်တွဲ-(၃)
- (ခ) ဝင်ငွေရှင်းတမ်းအချိုးများ - နောက်ဆက်တွဲ-(၄)
- (ဂ) သီးသန့်ငွေအခြေအနေပြရှင်းတမ်းနှင့်အချိုးများ (၃၁.၃.၂၀၁၅ နေ့ရှိ) - နောက်ဆက်တွဲ-(၅)

ပထမပုဂ္ဂလိကဏာထံလီမိတက်
၂၀၁၅ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ရှိ လက်ကျန်ငွေစာရင်းနှင့်ဆိုင်သောနေ့ကဆက်တက်တွဲယူသေးမှုများ

၃.၀ ပုံသေပိုင်ပစ္စည်း (ရှုတ်) တန်ဖိုးလျော့

	စုစုပေါင်း	အဆောက်အဦး	ရုံးသုံးဖန်သော နှင့်တပ်ဆင်ပစ္စည်း	ရုံးသုံးပစ္စည်း	ကွန်ပျူတာနှင့် တပ်ဆင်ပစ္စည်းများ	ရုံးသုံးကား	ရုံးသုံးဆိုင်ကယ်	ရုံးသုံးစက်ယန္တရား
မူရင်းတန်ဖိုး (၁.၄.၂၀၁၄) နှစ်ထွင်းဆောင်ယူမှု နှစ်ထွင်းဆောင်ယူမှု စာရင်းမှယယ်ဖျက်မှုများ စာရင်းခေါင်းစဉ်ပြောင်းရွှေ့မှုများ (၃၁.၃.၂၀၁၅) တန်ဖိုးလျော့မှုများ တန်ဖိုးလျော့လျှော့ထားစာရင်းပေါင်း တန်ဖိုးလျော့လျှော့ထားစာရင်းပေါင်း (၁.၄.၂၀၁၄) ယခင်နှစ်ထွက်တန်ဖိုးလျော့ စာရင်းမှပစ္စည်းတန်ဖိုးလျော့ စာရင်းမှယယ်ဖျက်မှုများ စာရင်းခေါင်းစဉ်ပြောင်းရွှေ့မှုများ (၃၁.၃.၂၀၁၅) အဆုံးအသတ်တန်ဖိုး (၃၁.၃.၂၀၁၅)	၄၅၄၈၈၅၄၆၅၈.၇၄ ၂၄၆၈၂၄၄၄၄.၀၀ (၇၀၀၀၀၀.၀၀) (၇၆၆၃၆၈၄.၂၆) -	၃၈၄၈၃၆၅၃၅၂.၃၉ ၅၈၇၆၆၄၄၄.၀၀ - - -	၁၂၄၄၀၂၆၂၆.၅၁ ၃၅၇၇၃၅၆၀.၀၀ - (၆၁၀၃၅၂.၀၀)	၃၃၀၀၀၀၆၀၀.၀၀ ၇၇၇၇၇၇၀.၀၀ (၂၈၄၁၅၇၀.၀၀) -	၁၃၆၆၃၁၇၃၁.၈၄ ၂၃၁၅၆၅၂.၀၀ - (၄၂၆၂၃၄၄.၂၆)	၁၅၆၁၄၀၀.၀၀ ၉၄၁၀၀၀.၀၀ - -	၉၇၉၅၅.၀၀ - - -	
	၄၈၅၇၇၂၅၄၃၃.၄၈	၃၈၀၆၈၇၂၆၄၃.၃၉ ၂.၅%၊ ၁.၅%	၁၆၀၆၆၇၃၁.၇၁ ၅%၊ ၁၀%	၄၀၄၄၇၇၀၀၀.၀၀ ၁၀%၊ ၂၀%	၁၅၇၈၂၅၇၇၇.၅၈ ၂၀%	၂၄၅၆၇၃၀၀.၀၀ ၁၂.၅%	၉၇၉၅၅.၀၀ ၁၂.၅%	
	၆၆၈၅၇၇၆၇၈.၃၂ ၁၉၈၃၁၀၈၇၇.၇၅ (၆၉၅၅၉၉.၀၀) (၆၄၃၂၈၇၄.၃၄)	၂၄၆၃၃၄၆၇၃.၃၉ ၁၁၉၆၆၁၂၂.၇၀ - -	၄၂၁၄၄၆၄၀.၇၉ ၁၁၉၆၆၁၂၂.၇၀ - (၁၇၃၁၆၇၄.၅၈)	၂၂၆၆၆၆၇၇၇.၃၀ ၂၈၂၂၂၂၂.၉၀ - (၂၈၃၉၇၂၂.၅၀)	၇၇၃၈၇၀၂.၈၄ ၁၂၈၅၁၁၅.၀၀ - (၄၂၆၇၇၇.၂၆)	၆၁၉၅၇၆၇.၀၀ ၅၇၉၅၀၀.၀၀ - -	၉၇၉၅၅.၀၀ - - -	
	၈၅၇၅၇၇၆၇၂.၇၃	၃၆၆၂၂၅၄၄၀.၀၉	၅၇၂၂၂၀၀၀.၃၆	၁၅၇၇၃၅၃၅၄.၃၀	၂၅၃၂၁၃၀၅၇.၇၀	၈၅၁၁၅၂၄၄.၅၈	၉၁၀၀၂၃၀၅.၀၀	၆၆၇၇၆၇၆၇.၀၀
အဆုံးအသတ်တန်ဖိုး (၃၁.၃.၂၀၁၅) အဆုံးအသတ်တန်ဖိုး (၃၁.၃.၂၀၁၅) အဆုံးအသတ်တန်ဖိုး (၃၁.၃.၂၀၁၅)	၃၈၉၇၆၃၅၆၇၀.၇၅	၃၄၄၄၅၆၆၈၂.၃၀	၁၀၃၄၀၃၄၃၁.၁၅	၁၅၇၇၃၅၃၅၄.၃၀	၇၀၇၆၆၇၃၃.၀၀	၁၂၈၂၆၇၉၅၇.၀၀	၂၈၇၇၆၇၃၃.၀၀	
	၃၈၈၀၂၆၆၇၈၀.၄၂	၃၇၀၂၈၇၃၁၈၈.၀၀	၈၃၂၈၇၆၃၅၇.၇၂	၁၀၃၄၀၃၄၃၁.၇၀	၅၇၇၆၇၂၈၇၇.၀၀	၁၂၅၆၇၃၁၂၆.၀၀	၂၈၇၆၇၃၁၂၆.၀၀	
	၃၈၆၃၆၃၆၇၈၀.၄၂	၃၆၈၅၈၇၃၁၈၈.၀၀	၈၃၂၈၇၆၃၅၇.၇၂	၁၀၃၄၀၃၄၃၁.၇၀	၅၇၇၆၇၂၈၇၇.၀၀	၁၂၅၆၇၃၁၂၆.၀၀	၂၈၇၆၇၃၁၂၆.၀၀	

အထက်ဖော်ပြပါသည် ပုံသေပိုင်ပစ္စည်းမှတ်တမ်းစာရင်းနှင့် ကိုက်ညီပြီး အမှိုက်တန်ဖိုးအား အတည်ပြုချက်ဖြင့် ဝယ်ယူသော ပုံသေပိုင်ပစ္စည်းများ အားလုံးပါဝင်ကြောင်းပထမပုဂ္ဂလိကဏာထံလီမိတက် ပိုင်ဆိုင်ပြီး ၂၀၁၅ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့တွင် အားလုံးတည်ရှိကြောင်း သက်သေခံစာပေးပါသည်။
နှစ်ထွင်းဆောင်ယူ/အရောင်းနှင့်စာရင်းမှ ယယ်ဖျက်မှုများအားလုံးကိုလည်း အမှိုက်တန်ဖိုးခွဲခြားမှုဖြင့် အတည်ပြုချက်ဖြင့် ကြိုက်သက်သေခံစာပေးပါသည်။

ရန်ကုန်မြို့၊
နေ့စွဲ။ ။ ၂၀၁၅ ခုနှစ်၊ မတ်လ ()ရက်
My/FIRST PRIVATE 15/CP4

.....
(အထွေထွေအမှုအရာ)

.....
(စာရင်းအုပ်ချုပ်)

နောက်ဆက်တွဲ(၂)

ပထမဗဟိုဌာနကဏ္ဍလီမိတက်
၂၀၁၅ခုနှစ်၊ မတ်လ(၃၁)ရက် ကုန်ဆုံးသောနှစ်အတွက်
ဝင်ငွေစာရင်းရှင်းတမ်းနှင့်ဆိုင်သော နောက်ဆက်တွဲဇယားများ

လုပ်ဆောင်မှုစရိတ်များ	ကျပ်	ကျပ်
ဝန်ထမ်းစရိတ်	၂၀၁၅	၂၀၁၄
လစာစရိတ်	၆၈၄,၇၅၄,၆၃၉.၇၂	၆၈၆,၅၂၂,၄၆၉.၄၃
ရှားပါးစရိတ်	၃၂၂,၁၅၁,၅၀၁.၀၈	၁၉၈,၈၈၃,၄၈၄.၃၇
အချိန်ပိုလုပ်ခ	၄၀,၄၈၆,၅၅၅.၃၀	၂၆,၀၃၈,၄၀၈.၂၈
ယူနီဖောင်းစရိတ်	၁၄,၈၂၇,၅၀၅.၆၆	၁၄,၉၁၆,၈၅၀.၀၀
ခရီးစရိတ်	၃၇,၄၂၄,၇၁၃.၅၀	၃၇,၂၈၇,၂၆၃.၇၀
Degree Allowance	၉,၃၅၆,၀၀၀.၀၀	၉,၁၁၀,၀၀၀.၀၀
Field Allowance	၂၅,၅၉၆,၂၆၆.၅၄	၂၂,၂၇၁,၁၃၉.၇၇
ဆုကြေးစရိတ်	၈၁,၀၀၀,၀၀၀.၀၀	၁၀၀,၀၀၀,၀၀၀.၀၀
အိတ်စာရန်ပုံငွေနှင့်လူမှုသက်သာရန်ပုံငွေ	၄၇,၁၂၂,၅၅၈.၇၀	၃၃,၈၂၅,၇၇၃.၀၀
	<u>၁,၂၆၁,၇၁၅,၇၁၄.၅၀</u>	<u>၁,၁၂၈,၅၇၅,၃၈၈.၅၅</u>
အခြားလုပ်ဆောင်မှုစရိတ်များ	ကျပ်	ကျပ်
စရိတ်နှင့်ချီးမြှင့်ငွေများ	၁၁၀,၁၄၃,၂၁၀.၄၉	၁၆၂,၉၃၃,၈၂၇.၉၅
ငှားရမ်းခစရိတ်များ	၈၈,၇၂၁,၅၈၃.၀၀	၅၀,၁၃၆,၈၂၅.၀၀
ပြင်ဆင်ထိန်းသိမ်းစရိတ်များ	၂၄,၆၃၇,၀၉၀.၀၀	၃၄,၆၆၆,၆၄၂.၈၀
နှစ်ပါတ်လည်အစည်းအဝေးစရိတ်	၁၅,၀၉၆,၇၁၀.၀၀	၁၅,၁၄၆,၇၁၀.၀၀
အာမခံကြေး	၄,၂၃၃,၀၀၈.၃၀	၆,၃၅၈,၀၅၀.၃၈
အခွန်စရိတ်များ	၃,၀၃၁,၂၅၄.၄၀	၂,၃၂၁,၅၃၅.၄၀
ပုံနှိပ်ခနှင့်စာရေးကိရိယာ	၄၀,၉၆၆,၀၇၈.၄၄	၄၂,၀၈၂,၂၈၇.၄၁
ဆက်သွယ်ရေးစရိတ်	၈၁,၅၂၂,၇၇၁.၀၀	၇၅,၄၇၉,၁၁၈.၁၈
သယ်ယူပို့ဆောင်ရေးစရိတ်	၆၅,၁၄၁,၈၈၆.၉၉	၉၁,၅၆၂,၈၈၂.၄၁
ပိုင်ဆိုင်ပစ္စည်းပယ်ဖျက်မှု	၁,၂၃၀,၉၀၃.၉၂	၉၈,၈၇၆.၅၇
တန်ဖိုးလျော့	၁၉,၈၁၃,၀၈၄.၇၅	၁၂,၀၉၂,၈၈၃.၃၇
အထွေထွေစရိတ်များ	၁၁၆,၃၉၆,၈၁၃.၁၃	၆၃,၃၁၃,၇၉၉.၀၀
	<u>၇၄၉,၂၅၀,၇၆၈.၄၂</u>	<u>၆၆၆,၁၁၈,၀၅၄.၄၇</u>

FIRST PRIVATE BANK LIMITED
Analysis and Ratios Statement
Balance Sheet Ratios - (For Liquidity and Solvency Position)
As at March 31, 2015

	KYAT (Million)	PERCENTAGE (%)	
		2015	2014
<u>ASSETS</u>			
Cash & Cash Equivalents	56,905	30.76	32.55
Loans & Overdrafts	121,150	65.48	63.00
Advances and Other Receivable	3,064	1.66	2.01
Property & Other Fixed Assets	3,898	2.11	2.44
Total Assets	185,017	100	100
<u>EQUITY & LIABILITIES</u>			
Capital - Paid up	19,939	10.78	11.57
Premium	5,323	2.88	2.49
Reserves & Retained Earning	12,141	6.56	8.78
Total Deposits	136,986	74.04	67.31
Other Liabilities, etc.	10,628	5.74	9.85
Total Equity & Liabilities	185,017	100	100

FIRST PRIVATE BANK LIMITED
INCOME STATEMENT-RATIOS
YEAR ENDED 31 MARCH 2015

	KYAT 2014 (Million)	KYAT 2015 (Million)	Percentage (%)	
			2014	2015
1.0 Total Operating Income			100.00	100.00
1.1 Interest Income				
Interest Income	15,783.75	17,763.48		
Less:				
Interest Expenses	(8,483.26)	(10,077.19)		
Net Interest Income	7,300.49	7,686.29	74.24	71.37
Add:				
1.2 Other Operating Income	2,533.28	3,082.82	25.76	28.63
Total Operating Income	9,833.77	10,769.11	100.00	100.00
2.0 Net Earnings per Share of K 10,000 each.	K. 3523	K. 3363	35%	34%

နောက်ဆက်တွဲ (၅)

FIRST PRIVATE BANK LIMITED
STATEMENT OF CASH RESERVE POSITION & RATIOS
AS AT 31 MARCH 2015

		<u>2015</u>	<u>2014</u>
	<u>K (Million)</u>	<u>(%)</u>	<u>(%)</u>
1.0	Total Cash Balances to Total Deposits	26,294/136,986	19% 18%
2.0	Cash & Cash equivalent to Total Deposits (Cash Equivalent including securities investment)	56,905/136,986	42% 48%
3.0	Total Loans to Total Deposits	121,150/136,986	88% 94%
4.0	Total Loans to Shareholders' Equity	121,150/41,813	290% 276%
5.0	Total Loans to Deposit plus Shareholders' Equity	121,150/178,799	68% 70%
6.0	Total Deposits to Issued & Paid up Capital	136,986/19,939	6.87 times 5.82 times

DW:FPBENG15\TTH